



မမရောဂါ

တင်ဟန်ပြင့်



MY COUSIN RACHEL

By Daphne du Maurier

### နိဂုံတေဝါဒရေးပါ:

- ပြည်ထောင်စု မြို့ပြုလွှာ
- ကိုယ်တေသနပညာ၊ လွှာပညာနှင့် မြို့ပြုလွှာ
- ဆန္ဒနှင့် ပြည်ထောင်စု လွှာ

### ပြည်သူသဘောထား

- ပြည်ပအကိုယ်စိန်းများအား ဆန္ဒကြုံကြေး
- နိုင်ငံတော်ကြုံများအား နိုင်ငံတော်လိုက်နေရာ မှတ်ယူ ဖုန်းသီးသွား များအား ဆန္ဒကြုံကြေး
- နိုင်ငံတော် ပြည်တွင်ရေးရုံး တိရောနရုံးနှင့် ယုံကြည်ပိုင်းများအား ဆန္ဒကြုံကြေး
- ပြည်တွင်ပြည့်ပုံ ဆန္ဒဝယ်ယူယာ ကုန်ချုပ်မြှုပ်နှံ သတ်မှတ်လျှော့ကြေး

နိုင်ငံရေးဦးတည်ရှုက် (၄) ရပ်

- နိုင်ငံတော်ကြုံများ ရုံးရွာအောက်သာသောလုပ် တည်ဆောက်စီးပွားရေး
- ဆန္ဒသာပြုလွှာ၊ လွှာပညာနှင့် လွှာ
- နိုင်ငံသူများ၊ အိုးပုံမာဏ် ပုံသဏ္ဌာန်ပြုလွှာ
- မြန်မာလာသုတေသန၊ စည်ဗုံးမြှုပ်နည်းလာသန နိုင်ငံတော်သံစွဲလုပ် တည်ဆောက်စီးပွားရေး

ဒီဗွာရေးဦးတည်ရှုက် (၄) ရပ်

- နိုင်ငံရေးဦးတည်ရှုက် အခြေခံအကြောင်း အကြောင်းအကြောင်း အကြောင်း တည်ဆောက်လုပ်
- ဆန္ဒရုံးရွာအောက် ပြိုင်းလိုက်ပေးပို့သော
- ပြည်တွင်ပြည့်ပုံသဏ္ဌာန် အင်္ဂါန်မြှုပ်နည်းလာသန မြှုပ်နည်းလာသန တည်ဆောက်လုပ်
- နိုင်ငံတော်ရွာအောက်လုပ် အင်္ဂါန်ပြည့်ပုံသဏ္ဌာန် နိုင်ငံတော် ဝိုင်ရေးဦးတည်ရှုက် လေပို့သွေးရှုံး

လူမှုရေးဦးကျော်ရှုက် (၄) ရပ်

- တစ်နှစ်သာကုံး ဦးတည်တော် အကျိုးလိုက်ပြု စာ ၁
- ဆန္ဒရုံး၊ အလိုဂုဏ် ပြုရေးလုပ်နှင့် ယဉ်ဆောက်သွေးစွဲများ ဆန္ဒသာဝယ်လာရေး၊ ဆန္ဒရုံးလုပ်နှင့် သိန္ဓာသီးဆောင်ရွက်လေ့ရှိ
- နှုန်းခိုင်တော် ရုံးသိန္ဓာသီးပြုရေး
- တစ်နှစ်သာကုံး ကျိုးလိုက်ပြုရေး ယဉ်ဆောက်ပြုရေး များ

## မမရေချယ်

### တင်မောင်မြှင့်

### My Cousin Rachel

Daphne du Maurier



ပုဂ္ဂန္တတော်တိုက်

ဒေသနိုင်ငြင် (ဝဂ္ဂဘူရီ) သီပိုမိုပောက်စုံပုံစံပို့ပို့တိုက်  
အပုံတ် ဘုရာ ထင်း ဗျာ အိုလာတော်ညွှန်ပြုနယ်  
ခိုက်ပြုတဲ့ ပို့ပို့တို့သော်

ဒေသနိုင်ငြင်း (ဝင်ဆူ)၊ ပုဂ္ဂိုလ်အာင်တိုက်  
င (A) ဒါ ရန်ကင်းဝင်တာ ဆရာတဲ့လဲး  
ရန်ကင်းပြည့်စုံမှု၊ ရန်ကင်းပြည့်စုံမှု ထုတ်ဝယ်သည့်  
ဖုန်း - ၀၉ ၂၁၁၀၅၃၈။ ၂၄၇၃၂၁

## တင်မောင်မြိုင့်

မေတ္တရာယ် / တင်မောင်ပြင့် - ရန်ကုန်၊

୨୦୯ - ୧୨୧ ୩୧ x ୨୭ ପିଲ୍ଲେ॥

မှတ်စွာနေသာများ - My Cousin Rachel by Daphne du Maurier

(c) ହାତୀପ୍ରକଟିକୁ - ତାଙ୍କରୁଙ୍କାନ୍ତିରୁ

(j) କାଳିପିତାଙ୍କୁ - ଉଦେଶ୍ୟ

•99-92

### ဒက်ပနီ ဒူမောရီယား (Daphne du Maurier)

ဒက်ဖနိုး၊ ဒူမောရိုးယားသည် အကိုလန်နိုင်ငံ စာပေနှင့် ယဉ်ကျေးမှု အထက်  
တန်းလွှာ အသိုင်းအစိုင်းမှ ဆင်းသက်လာသူဖြစ်သည်။ အဘိုးဖြစ်သူက  
နိုင်ငံကျော်စာရေးသရာကြီးဖြစ်ပြီး စခင် စိုလ်ချုပ်ကြီး ဒူမောရိုးယားမှာ  
သူခေတ်နှင့်သူ တွင်ကျော်ခဲ့သည် စစ်သားကြီးတော်ဦးဖြစ်၏။

မန္တေသနမေးသည် အသက် နှစ်ဆယ်အချို့တွင် The Loving Spirit ဟူသည့် ပထမဦးဆုံးဝဲလျှောက် ၁၉၃၂၊ ရန်စီး ထုတ်ဝေခဲ့သည်။ နောက်ထပ် ဝဲလျှောက်သည် ၁၁ ပုဒ် ထွက်သည်။ ကန္တာဇ်ဖြစ်သူးသည့် နှစ်အပ်မှာ My Cousin Rachel နှင့် Rebecca တို့ ဖြစ်သည်။ Rebecca ကို ဆရာအထောက်တော်လုအောင်က 'ရှဘာက်က' အမည်ဖြင့် ဘာသာပြန်ခဲ့ပြီ။ My Cousin Rachel ကို ဆရာတန်တယ်က မြို့ပြုးမြို့ မမထား အဖြစ် ဖန်ဆင်းခဲ့သည်။

သည်အတွက်များစွဲတော်းတွင် အတ်အမိမ်တည်သည့် အီမြန်းများမှာ သုကိယ်တိုင်နေသည့် ဤနံပါတ်မှ Menabilly အမြတ်ကြီးဖြစ်သည်။

My Cousin Rachel တိမ်မင်းသား Richard Burton၊ မင်းသမီး Olivia Haviland တိနှင့် ရပ်ရှင်ရိုက်ကျေးရာ ကမ္ဘာကျော်ကားတစ်ကား ဖြစ်သွားသည်။

နှစ်းဆုန်လျေသည့် ရွှေရောင်ဆံပင်များပိုင်ရှင် စာရေးဆရာမသည်  
ပိတ်ကြမ်းစများကို ဝတ်လေ့ရှိပြီး အိမ်အပြင်တွင် ပျော်မွေ့တတ်သူဖြစ်သည်။  
အလိုဘက်ဘုရင်မှုကြီး၏ အိမ်တော်အရာရှိ ဒုတိယစိုလ်များကြီး သာ၊ ဖရက်  
ဒရစ်ဘရောင်းနှင့်လက်ထပ်ပြီး သားသမီးသုံးယောက် ထွန်းကားခဲ့သည်။  
ခင်ပွန်းသည် အလုပ်တာဝန်ပြင် အိမ်တွင်မရှိသည့်အချိန်တိုင်း စာရေး  
ဆရာမသည် လုပ်သည့် Menabilly သစ်တော်မှ အိမ်ကလေးတစ်လုံးတွင်  
နေစဉ် အချိန်မှန်မှန် စာရေးလေ့ရှိသည်။

•

အန်း [၁]

ဟိုးအရင် ကျွန်းတော်တို့ငယ်ငယ်တိုးက လူတွေကို လမ်းလေးခွဲခဲ့တွင်  
ကြွေးပေးသတ်သည်။ သည်ဘက်ခေတ်မှာတော့ သည်လိုမလိုကြတော့ပါ၊  
သည်အလေ့ပျောက်သွားပြီ။ တရားခံတစ်ယောက်သည် တရားရုံးတွင်  
စစ်ဆေးခဲ့ပြီး ပြစ်မှုထင်ရှားလျှင် 'ဘာ့ဗုံးမင်း' မြို့၏ကြွေးစင်တွင် မသေမချင်း  
လည်ပင်းကို ကြွေးကွင်းစွပ်၍ သတ်ဆေသည်။ မထင်မရှား သူသာန်တစ်ခုတွင်  
ဖြစ်ချင်ဖြစ်မည်။ ထုံးတမ်းစဉ်လာနှင့်အညီတော့ သကြော်ပေးကြသည်။

ကျွန်းတော်ကလေးဘဝကို ပြန်လည်ပြင်ယောင်ကြည့်မိသည်။  
ခုံတိတ်ကလေးတစ်ယောက်သည် လမ်းလေးခွဲခဲ့တွင် ကြွေးတန်းလန်းနှင့်  
တွေ့လောင်းကျေနေသည့် ပဲ့ည်ကိုည်လှတ်ယောက်ကို ဧောကြည့်နေသည်။  
ထိုလူ၏ ခန္ဓာကိုယ်သည် ကောင်းကင်နှင့် မြေကြီးအကြား၊ ကြိုးစင်တွင်  
တွေ့လောင်းကျေနေ၏။

ကျွန်းတော်အစိုက်ကို 'အင်းဘရွှေစံ' က သည်မြင်ကွင်းကို ငဲ့နှင့် နို့ဗုံး  
အကြားမှာ ဟိုမရောက်သည်မရောက်ဖြစ်နေတာဟု ရှင်းပြသည်။ ကျွန်းတော်  
မျက်စိထဲတွင်တော့ စာမြောက်ရပ်တစ်ခုနှင့် တူနေသည်ထင်၏။ ဤစဉ်က

ကျွန်တော် ရုန်စုစ်သာပရှိသေးသည်။ အစ်ကိုလုပ်သူက သည်ထိတ်လန့်စေရာ  
မြင်ကွင်းကို ကျွန်တော်အား ခေါ်ပြီး သလ္းစမ်းခြင်း ဖြစ်နိုင်ပါသည်။

အစ်ကိုလုပ်သူ အင်းဘရောစ်မှာ အစ်ကိုဝဲမ်းကျွန်ဖြစ်သော်လည်း  
ကျွန်တော်ကို မိဘသွေ့ဖုန်းသွေ့ဖြစ်၏ အားလုံး ဖြစ်သော်လည်း  
ချုပ်သွေ့ဖြစ်၏ ကျွန်တော်ကဗျာ ဖြစ်ပါသည်။ ကျွန်တော်၏ အားထားရုဖြစ်ပါသည်။  
အစ်ကိုက ကျွန်တော်ကို အဖော်လိုအပ်ချုပ်ပြီး ကျွန်တော်အရည်အသေးကို  
အမြှေတ်း စမ်းသပ်နေတတ်သည်။ အမြှေတ်း လမ်းအွန်သွန်သင်နေတတ်သည်။

“ဒီမယ ညီလေး ဖီးလစ်၊ လောကြေးဟာ နောက်ဆုံးတော့ ဒါပဲကျေ  
လူတွေအားလုံး တစ်မျိုးမျိုးနဲ့ သေကြရတာချည်းပဲ။ တရာ့၏ စစ်ပွဲမှာ  
သေကြတယ်။ တရာ့၏ အိပ်ရာထဲမှာ သေကြတယ်။ တရာ့၏ ပန်းတိုင်ရောက်မှ  
သေကြတယ်။ တရာ့၏ လမ်းခုလတ်မှာတင် ဘဝအတ်သီမ်းသွားကြတယ်။

“ဒါတွေသိမ့် ညီလေး ငယ်လွန်းပါသေးတယ်လေ။ တစ်ခုတော့  
မှတ်ထားပေါ်ကျား လူဆိုတာ သေမျိုးတွေချည်းပဲ။ တစ်နေရာမှာ တစ်မျိုးမျိုးနဲ့  
သေကြရတာချည်းပဲ။ ဒါပေမဲ့ ရာဇ်ဝတ်ဘေးနဲ့သေရရှင်တော့ မင်းမြင်တဲ့  
အတိုင်းပဲ။ အဲဒီနည်းနဲ့ သေကြရမှာချည်းပဲ။ ဒါဟာ မင်းတို့ ငါတိအတွက်  
ဘဝလမ်းကြောင်းကို ရိုးရိုးဖြောင့်ဖြောင့် လျှောက်လှမ်းဖို့ သင်ခန်းစာပဲ  
ညီလေး။”

လေလဲတွင်လွပ်ရှားနေသည့်အလောင်းကို ကျွန်တော်တို့ညီအစ်ကို  
နှစ်ယောက် ဧောကြည့်နေကြသည်။ အစ်ကိုက ဆက်ရှင်းပြသည်။ အဘိုးကြီး  
ဆယ်လိုဏ်အလောင်းကိုကြည့်ပြီး မှတ်ချက်ချသည်။

“တာဒဲ့ စိတ်လွပ်ရှားမှုကလေးကို မထိန်းနှင့်လို့ ရာဇ်ဝတ်မှာ ကျွေးလန်  
ခဲ့တာလေ” တဲ့။

ပြီးတော့ အလောင်းတစ်လောင်းကို အောင်ပြုး ဆက်ပြောသည်။

“သူက တွေ့မျှန်ကောင်း တဲ့။ သူက မူးတာကလျှော့ပြီး လုအေးတစ်ယောက်  
ပါကျား။ ရိုးရိုးသားသား ထုတ်ထိုင်းထိုင်းအစားထဲကပါ။ အဲ မိန့်မက ဆုံးတယ်။  
ဒါပေမဲ့ သတ်ပစ်ရလောက်အောင်တော့ မဟုတ်ပါဘူး။ နားပူနားဆာလုပ်တဲ့  
မိန့်မတော့ကို သတ်ရမယ်ဆုံးရင် ယောက်ားအားလုံး လူသတ်သမားတွေ  
ပြု့ကုန်မှာပဲပါ။”

အင်း ဒါတွေ့ကို ကျွန်တော် ပြန်မစဉ်းစားမိတာ ကြာပါပြီ။ ဆယ့်ရှစ်  
နှစ်တောင် ကြာခဲ့ပြီး။ ခရာက်ပိုင်းတွင်မှ ကျွန်တော်ခေါင်းထဲ ပြန်ပေါ်လာသည့်  
မြင်ကွင်းများ ဖြစ်ပါသည်။ ထူးတော့ ထူးဆန်းသည်။ စိတ်အာရုံမှာ အပြင်း  
အထန် လွပ်ရှားလာတာတွေကြောင့် ငယ်ဘဝပုံရှိပ်များ ရှုတ်ခြည်း ပြန်ပေါ်  
ထင်ဟပ်လာတာများလား။

ဘယ်လို့ကြောင့် တွေ့အကြောင်း ကျွန်တော် စဉ်းစားနေမိသည့်မသိ။  
သူ တွဲလောင်းကျေနေသည့်ပုံစံကြီးကို ကျွန်တော် ပြန်မြင်နေမိသည်။  
သူစာတ်လမ်းကို ကျွန်တော် မူးနေပါပြီ။ ခုအချိန်လောက်ဆုံး သတ်ရမည့်သူ  
မရှိသောက် ပြု့နေပါပြီ။ သေလွန်ပြီးနောက်ပိုင်းတွင် ဘဝတစ်ခုရှိသည်။  
ဆုံးလျှင်တော့ တွေ့ကို ကျွန်တော် ရှားပြီး မေးချင်သည်။ သူနှင့် ကျွန်တော်  
အတွတ် အိပ်မက် မက်လို့ရမယ်လားလို့လေ။ နောက်ဘဝတစ်ခုကို မကုံးမိမှာ  
အပြင်းယောက်ဆုံး အေးကြောသုတ်သင်လို့ ရ မရ ဆုံးသည် အိပ်မက်မျိုး  
တွေ့လေ။

လောလောဆယ်တွင်တော့ ကြိတ်မိတ်သည်းခံပြီး ဘဝကို ဆက်နေ  
ရှုံးမည်ပင်။ သို့သေား ကျွန်တော်ကြိုနေရာသည် ပြဿနာမျိုးထဲတွင် မည်သို့  
ဆက်နေရမည်လဲ။ နောက် ဘဝနှင့်တွေ့ရားရှုံးကို ထမ်းဆောင်ရင်း အရှိန်တွေ့  
ကုန်လွန်သွားစေဖို့ကတော့ မခေါက်ပါ။ အစ်ကိုလိုပင် အေးအေးအေးအေးပြီး  
သင်တော့နှင့် ပိုင်စားမြေတွေပေါ်တွင် ဆက်လက် စီမံခန့်ခွဲရပင်။ ပြီးတော့  
ပါလီမန်တွင် အမတ်တစ်နေရာယူပြီး မင်းစီးရာစာပိုင်းကို ဝင်းရုံပင်။

ကျွန်တော် ဘိုးအေများလိုပင် လူရှိသေ ရှင်ရှိသေ ဘဝကို ဆက်လက်  
လျောက်လှမ်းသွားဖို့သာ ရှိပါသည်။ ပိုင်စားမြေတွေပေါ်မှ သစ်တောတွေ၊  
ခိုက်ပျိုးမွေးမြှေးလုပ်ငန်းတွေနှင့် အလုပ်သမားများ၏ သာရေးနာရေး  
ကိစ္စတွေအားလုံး ကျွန်တော်တာဝန်လုံးလုံးဖြစ်လာပြီပါ။ သို့သော် ကျွန်တော်  
ပုံးပေါ်တွင် မရှုနိုင်မကယ်နိုင် ဝန်ထပ်ဝန်ပို့ကြီးတစ်ခု ရောက်နေကြောင်း  
ကိုကား ဘယ်သူမှ မရိုင်ကြပေ။ ဘယ်သူမှုလည်း ဖြေရှင်းပေးနိုင်ကြလို့မည်  
မဟုတ်။ ကျွန်တော်ကိုယ်ကျွန်တော် နေ့တိုင်း ပြန်မေးနေသည်။ ကျွန်တော်  
ကိုယ်တိုင်း မဖြေရှင်းနိုင်သော မေးနှစ်းကိုလည်း ဘယ်သူမှု သိနိုင်ကြမည်  
မဟုတ်။ မမရောဂါယ်သည် ပြစ်မှုကျူးလွန်ထားသည့် ရာဇ်ဝတ်သမလား။  
ပြစ်မျိုးမှုမထင် နတ်ရှုပ်သွင်လား။

ဘယ်လောက် နန်းဆန်သည့် အမည်ပါလဲ။ ရေချယ်တဲ့ ကျွန်တော်  
တိုးတိုးကလေး ခေါ်ကြည့်သည်။ ချို့မြှိုင်သိမ်းမွေ့လှပါ၏။ လျောပေါ်တွင်  
အရသာတစ်မျိုးမျိုးရောက်လာသလို ခဲ့စားရေး၏။ ဘယ်လို အရသာမျိုးပါလို့။  
တဖြည်းဖြည်း စုံရှုခါးသက်လာမည့် အဆိပ်၏ အရသာမျိုးများလား။  
ထိုအရသာသည် လျောပေါ်မှတ်ဆင် တင်းတင်းနေသော နှုတ်ခမ်းပေါ်သို့  
ရောက်သွား၏။ နှုတ်ခမ်းများဆီမှ နှုလုံးသားဆီသို့ ပြန်ဝင်သွားသည်။  
သည် ဆောနာမှ ကျွန်တော် ရန်းထွက်နိုင်ပါတော့သည်လား။ ရန်းထွက်နိုင်သည်  
ဆိုလျှင် အသက် လေးသယ်ရှုယ်ရောက်မှလား၊ ငါးသယ်တွင်း ဝင်မှလား။

ကျွန်တော်တွင် အမြတ်တန်း စောင့်ရောက်ရမည့် မဟာသခရိုပြိုင်း  
အမ်ကြီးက ရှိသေးသည်။ အစ်ကိုက မမှာခဲ့ပေမဲ့ သူ သည်အတိုင်း  
ကျွန်တော်ကို လုပ်ဆောင်စေချင်မှာ သေချာပါသည်။ သည် အမ်ကြီးကို  
အလုမယွင်းအောင် ထိန်းသိမ်းပြင်ဆင်ရှိ ကျွန်တော် လုပ်နိုင်ပါသည်။  
ကျွန်တော် မရှိတော့လျှင်လည်း သည် မဟာသခရိုပြိုင်း၏အလုအပေအမွှေတွေ  
ကျွန်ရုစ်စေချင်ပါသည်။ ကျွန်ရုစ်အောင် ကျွန်တော် လုပ်ရပါမည်။ သို့သော်

တစ်ကိုယ်တော် အထိုးကျွန်ဘဝသည် ရှိုးရှိုးလှတစ်ယောက်ကို လူထူးလှဆန်း  
တစ်ယောက်ဖြစ်သွားစေပြီး မကြာခင်အတွင်း ရွှေပြရွှေတွေးတွေး၊ တိမ်းတိမ်း  
လျှပ်ဖြစ်သွားစေတတ်ပါသည်။ တစ်စုံ ထိုမှတ်ဆင် သူသည် စိတ်ကျိုးယဉ်း  
သမားတစ်ယောက် ဖြစ်သွားတတ်၏။ သူ၏နောက်တစ်ဆင့်ကတော့ ရွှေသွ်  
ခြင်းမှတစ်ပါး အခြားမရှိပြီ။ တောင်တွေးမြောက်တွေးနှင့် တွမ်းပွှဲနှင်းကိုကို  
သတိရလာပြန်၏။ သည်လိုလှစား ဖြစ်နေမလား မသိ။

လွန်ခဲ့သည့် ဆယ့်ရှစ်နှစ်က ပုံရိပ်များ အာရုံတွင် ပြန်လည်ထင်ရှား  
လာပြန်၏။ ကြေးစွမ်းနားမှ အစ်ကို ပြန်လှည့်ထွက်လာသည်။ ကျွန်တော်က  
အပ်မက်ထဲတွင် လျောက်သည့် ခြေလှမ်းများပြင့် သူနောက်မှ လိုက်လာခဲ့၏။  
သည်တုန်းက သုဝဏ်ထားသည့်အကျိုးများ ကျွန်တော် ခုဝုတ်ထားသည့်  
အမဲလိုက်ဂျာက်မျိုးဟု ထင်သည်။ တံတောင်ဆစ်တွင် သားရေ ကပ်ချုပ်  
ထားသည့်အကျိုးမျိုး။

ကျွန်တော်သည် တစ်နေ့တွေး သုနှင့် တွေ့တွေ့လာသည်။ ကျွန်တော်  
ကိုယ်တွင် သူခို့ညှဉ်းပုံးကပ်နေလျှော့တကား။ ကျွန်တော် မျက်လုံးများက  
သူမျက်လုံးများနှင့် တစ်ထောရာတည်း။ ကိုယ်လုံးကိုယ်ပေါက်လည်း  
အလားတူး။ တဖြည်းဖြည်း ကျွန်တော် သံသယဖြစ်လာသည်။ သူ မသေခင်  
ကျွန်တော် ချက်ချက်လိုက်မသွားနိုင်သည့် အီတလီမည်သော တိုင်းပြည်  
အစုတ်ပလုတ်တွင် သံသယတွေး ထို့လုန်စုရတွော့နှင့် သူ ဘဝကုံး  
သည်အခါ ဝိညာဉ်က ကျွန်တော်ဆီရောက်လာပြီး ပူးကပ်နေခြင်းများလား။  
သူဝေအနာမျိုး ကျွန်တော် ခဲ့စားရပြီး သူအမှားမျိုး ကျွန်တော် ကျူးကျွန်မြို့  
မှုလား။ ကျွန်တော် သံသယသည် အလွန်ဖြစ်နိုင်သော သံသယဖြစ်၏။

မည်သို့ရှိစေ ကျွန်တော်အစ်ကိုနှင့် ကျွန်တော် တွနေခြင်းအတွက်  
တော့ ကျွန်တော် ရှုတ်ယူသည်။ ဤသည်ကပ် ကျွန်တော် ပျက်စီးရာ  
ပျက်စီးကြောင်းများ ဖြစ်နေမည်လားမသိ။

ကျွန်တော်သည် မူလကကျွန်တော် ဟုတ်သေးရဲ့လား မသိ။  
ထက်မြေကိုသော၊ စကားနည်းသော၊ လုပ်ငန်းကျွမ်းကျင်သော ကျွန်တော်  
ဘယ်ရောက်သွားပြီလဲ။ လွန်ခဲ့သည့် တစ်နှစ်သည် ဘာမျှအမို့ယ်မရှိသည့်  
ဆယ့်နှစ်လအဖြစ် အဟောသိကဲ ကုန်ဆုံးခဲ့ရသည်။

ကျွန်တော်က သည်လိုလွှားမျိုးမှုမဟုတ်ပဲ။ ကျွန်တော်အစ်ကိုလည်း  
ကျွန်တော်လိုပဲလေ။ ကျွန်တော်တို့ညီးအစ်ကိုနှစ်ယောက်က မရှုမစီမံကိန်း  
ကြီးတွေ့နှင့် ရည်ရွယ်ချက် ကြီးမားသွားမှုများ ဖြစ်ပါသည်။ အကောင်အထည်း  
မဖော်နိုင်တာကတော့ တစ်ပိုင်းပေါ့လေ။ ညီအစ်ကိုနှစ်ယောက်စလုံး  
စိတ်ကူးယဉ် အပိုမက်တွေ့ မက်တတ်ကြသွားမှုများဖြစ်၏။ အပိုမက်ကမ္မာတွင်  
လမ်းလျော်တတ်ကြသွားမှုများဖြစ်၏။

ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်သည် အချစ်တ်သွားမှုးလည်း  
ဖြစ်၏။ သို့သော နှစ်ယောက်စလုံး အရှက်အကြောက်ကြီး၍ မျိုးသိပ်စိတ်၏  
လွှားမျိုးမှုကို ခဲ့ကြရသည်။ ဤသို့ပြီး နလုံးသားကို ထိပါးလာသည့်တိုင်  
ကြိုတ်ဖို့တတ်သွားမှုများ ဖြစ်လာကြ၏။ ကျွန်တော်တို့နေရာတွင် အခြား  
နှစ်ယောက်ဆိုလှင် ပြဿနာအပ်ရပ်ကို ကျော်ဖြတ်နိုင်ကြလိမ့်မည် ထင်၏။

ရေချယ်ရောက်လာလိုလည်း ဘာမှ ထူးထူးခြားခြား ဖြစ်လာမည်  
မဟုတ်ပေ။ တစ်ရက် နှစ်ရက် နေပြီး ပြန်သွားလိမ့်မည်။ ပြောစရာ ဆိုစရာ  
သိများများရှိမည်မဟုတ်။ စားပွဲရိုင်းဘွင် ရွှေ့နေတွေ့နှင့် ရွှေ့ကာ ဥပဒေ  
စကားတွေ ပြောကြလိမ့်မည်။ သူ့ရရှိခွင့်များကို ကျွန်တော်က တစ်ချက်  
လောက် စွဲကြည့်ပြီး လက်မှတ်ထိုးပေးလိုက်ရုံပင်။ ဒါပြီးလျင် ပြီးပြီး သူနှင့်  
နောက် ပတ်သက်စရာအကြောင်းမရှိတော့။

သို့သော အရာရာ အကြောင်းကြောင်းတို့သည် တင်ကူးမှန်းသတော်  
သလို ဖြစ်မလာခဲ့ပေ။ ထင်တာတွေ အကုန်လုံး လွှဲရခြင်းအကြောင်းမှာ  
ကျွန်တော်က အစ်ကိုနှင့် အလွန်အမင်းတွဲနေခြင်းကြောင့်ပင်။ အခြား

အကြောင်းတစ်ခုမှာ အစ်ကိုနှင့် ကျွန်တော်မှာ ရပ်ချင်းဆင်ရုံမက အယူအဆ၊  
အသွေးအမြင်ပါ တူစွဲနှင့်မြင်းမြင်၏။

ရေချယ် ရောက်လာသည့်ညက သူအခန်းကို ကျွန်တော် တက်သွား  
သည်။ ပြတ်းပေါက်နားမှ ကုလားထိုင်တွင် ထိုင်နေရာမှ သူ ထလာပြီး  
ကျွန်တော်ကို စွဲစွဲကြည့်သည်။ သူမျက်လုံးတွေ့ကို ကျွန်တော် ချက်ချင်း  
အမို့ယ် ကောက်လိုက်သည်။ သူမြင်နေသွားမှာ ကျွန်တော်မဟုတ်။  
အင်းဘရောစ်။ ကျွန်တော်အစ်ကို အင်းဘရောစ်။ ပါးလာစ်မဟုတ်။ တဇ္ဇာ  
တော်ကောင်။ သူ ချက်ချင်းပြန်သွားရှိကောင်းသည်။ ပစ္စည်းတွေ ကောက်  
သိမ်းပြီး ညာတွင်းချင်းပြန်သွားရှိကောင်းသည်ပါ။

သို့သော ဘဝဆိုတာ ပြန်သွားရှိ ရစကောင်းသောအရာမဟုတ်။  
ခုတိယအခွင့်အရေး ရှိသည့်မဟုတ်။

ဟောဟောနိုင်းခိုင်းနှင့် တဲ့တိုးပြောတတ်သည့် ကျွန်တော် ခေါင်းကိုင်း  
အဆ အမွှာတိန်းရှေ့နေကြီးက ကျွန်တော်အသက် နှစ်ဆယ့်ငါးနှစ်ပြည့်  
ဧ့ု့နှင့်တွင် စကားတစ်ခွဲနှင့် ပြောဖူးသည်။

“မိန့်းမတချို့ရှိတယ်ကွ ဖီးလစ်၊ တော်ဝင်မိန်းမမြတ်လို့ တင်စားရမယ့်  
မိန်းမမျိုး၊ ပြန်မျိုးမှုမထင် မိန်းမမျိုး။ သူတို့စေတနာမပါဘဲ သူတို့နဲ့ ထိတွေ့  
ပတ်သက်လိုက်တာနဲ့ ကြကွေစရာတွေ၊ ပျက်စီးရာပျက်စီးကြောင်းတွေ  
ပြစ်ကျွန်တော်တယ်။ အဲ နေပါးသီး ဘာလို့ မင်းကို သီတွေ့ပြောနေမိပါလိမ့်။  
ဒါပေမဲ့ ပြောဖို့လိုတယ်လို့ ပြောရင်း ထင်လာတယ်ကွ ဖီးလစ်”

ပြောပြီး ကျွန်တော် လက်မှတ်ထိုးပေးလိုက်သည့် စာရွက်စာတမ်းကို  
သူ ငဲ့ကြည့်နေသည်။

မိဘနှစ်ပါးစလုံး၊ ငယ်ငယ်ရွယ်ရွယ်ဆုံးသွားပြီးနောက် အစ်ကိုဝဲးကဲ  
တော်သူ အင်းဘရောစ်က မိဘမဲ့ညီလေးကို ဓမ္မားစားပြီး အချုပ်တော်  
အေးကလေးတစ်ကောင်၊ ကြောင်ကလေးတစ်ကောင်လို့ တယ့်တယ ပြုစု  
ပြုးထောင်ခဲ့သည်။

ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်၏ အီမ်ဘုံးဆက်ဆံရေးမှာ  
သန်းတော့သန်းသည်။ ကျွန်တော် သုံးနှစ်သားအရွယ်တွင် ကျွန်တော်  
ဘင်ပါးကို ဘိုးနှင့်ရိုက်သည့် သူနာပြုကို တစ်ခါတည်း အလုပ်ဖြောတ်ပစ်  
လိုက်သည်။ ကျွန်တော် မမှတ်စီပါ။ သူပြန်ပြောပြလို့ သိမြင်းဖြစ်ပါ၏။

“အစ်ကို အဒီတုန်းက အရမ်းအေါဴပွား၊ နှစ်နယ်နယ် ကလေး  
ဘင်ယောက်ကို သူလက်ကြမ်းကြီးတွေနဲ့ ဒီလိုလုပ်ရမလားဆိုပြီး စိတ်  
ဆိန်းနှင့်ဖြစ်သွားတာ။ နောက်ပိုင်းမှာ ဒေါသမထွက်မီအောင် ကိုယ့်  
ဟိုယ်ကိုယ် မနည်းထိန်းရတယ်”

ကျွန်တော်ကတော့ အစ်ကို သည်လိုလုပ်သည့်အတွက် တရားသည်  
သင်သည်။ ဝမ်းသာသည်။ အစ်ကိုလောက် တရားမျှတဲ့လူ၊ ချုစိုကောင်းတဲ့  
လူ၊ မာလည်နိုင်စွဲးရှိတဲ့လူ လောကတွင် ရှိမှုပ်မထင်။ အစ်ကိုဟာ လူတိုင်းကို  
ကလေးတား၊ ဆက်ဆံတတ်သည်။ မိန်းမတွေ့ရှိ သူ ရှုက်တတ်သည်။  
ဘယ်မိန်းမကိုယ့် သူ မယ့်ကြည်။ အီမ်တစ်အီမ်မှာ ပြဿနာမတာ မိန်းမတွေ  
ခုည်းပဲဟု ပြောတတ်သည်။ တို့ကြောင့် မဟာသုခရိပ်ဖြုံးတွင် မိန်းအစေား  
ဘင်ယောက်ပျောမထား၊ ယောက်ဗျားအစေားလုံးကို ဘဏ္ဍာစိုး အဘို့ကြီး  
သံကွမ်ဘီက အပ်ချုပ်သည်။ ဆီကွမ်ဘီမှာ ကျွန်တော် ဦးကြီး။ အစ်ကိုအဖေ  
စိုက်တော်သည်းက အမှုထမ်းခဲ့သည့် လူယုံတော် အီမ်ဝန်ထမ်းကြီးဖြစ်သည်။

ကျွန်တော်အစ်ကိုသည် ပဲပန်းဆန်းလုတေစ်ယောက် ဖြစ်ချင်  
ဖြစ်သည်။ မဆိုသလောက် ကြောင်ချင်ကြောင်မည်။ သို့သော် လူခွစာ  
ဘင်ယောက်တော့ မဟုတ်ပဲ။ ပတ်ဝန်းကျင်က လူတွေအာလုံး သူကို လေးစား

## အခန်း [၂]

အစ်ကိုခုရိုးမထွက်မီ ဉာနေခင်းတွင် သူနှင့် ကျွန်တော် ထိုင်စကားပြောနေ  
ကြသည်။ သည်ခုရိုးမှာ သူ၏နောက်ဆုံးခုရိုးဖြစ်လိုပည်ဟု လုံးဝ ကျွန်တော်  
မထင်ခဲ့။ စိုးစဉ်းသွေ့ကို နိုင်တ်မပြခဲ့။ ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်  
ဘယ်တော့မှ ပြန်မတွေ့ကြရတော့ဘူးလို့ တွေးထင်စရာအကြောင်းကလည်း  
ရှိမှုမရှိဘဲဘို့။

ဆရာဝန်တွေက အစ်ကိုအား အဂ်လန်ဆောင်းကို ရှောင်ဖို့ ပုံနေးသည်  
နိုင်းခြားတိုးပြည်များသို့ ခရီးထွက်ဖို့ တိုက်တွန်းသွါးပါ၌ သူ နှစ်စဉ် ခုရိုးထွက်  
ရသည်။ သည်နှစ်က တတိယအကြိမ်း။ သူမရှိနိုက် သစ်တော့နှင့် ခြိုလုပ်နှင့်ကို  
ကျွန်တော် ကြီးကြပ်ရသည်။ ခုတော့ သူ မရှိခြင်းနှင့် ကျွန်တော် နေသား  
တကျေပင် ဖြစ်နေပြီ။ ကျွန်တော်က မဟာသုခရိပ်ဖြုံးတိမ်ကြီးကို အလွန်  
ခင်တွယ်သွား၊ သံယောဇ်ကြီးသွား။ အောက်စို့ခို့တွေ့သွေ့လိုပည်နေရသည်။  
ကာလများမလွှဲ၍ ဆယ်ရှစ်လသားအရွယ်တွင် ကျွန်တော်ရောက်လာခဲ့သော  
သည်အိမ်ကြီးတွင်သာ အချိန်ပြည့်နေခဲ့သည်။ မဟာသုခရိပ်ဖြုံးမှလွှဲပြီး  
ဘယ်ကိုမှ ကျွန်တော် သွားချင်စိတ်မရှိ။

ကြည်ညီကြသည်။ မြေငါး၊ အိမ်ငါး၊ စာရင်းငါး၊ သူအလုပ်သမားတွေ  
အားလုံး သူကို ချစ်ကြသည်။

သူ အဆောင်အမြစ်ရောဂါ မရရင်က ဆောင်းတွင်းဆိုလျှင် အမဲပစ်  
ထွက်သည်။ ဇွန်သီတွင် ငါးများသည်။ ဉာဏ်အဲဖိတ်လျှင် သွားစားသည်။  
သုကလည်း အညွှန်ပွဲတွေလုပ်ပြီး ကျေးမွှုးသည်။ တန်ခိုးဇွန်တွင် ဘုရား  
ကျောင်း နှစ်ခါတက်သည်။ ပြီးတော့ သူဝါသနာပါသည် ရှားပါးမျိုးပင်တွေ  
ရှာဖွံ့ဖြိုက်ပျိုးစိုး ကျွန်တော် စိတ်ပါလာအောင် စည်းရုံးသည်။

“ဒါဟာ အနုပညာဖန်တီးမှုပတ်စျိုးပဲက္ခ ညီလေး။ အမျိုးမျိုးရှိတာ  
ပေါ်လေ၊ တာချို့က အိမ်ထောင်သားမွှုး မျိုးဆက်ပြန်ပွားရေးကို အမိက  
ထားတယ်။ အစ်ကိုကတော့ ပြောကြီးပေါ်မှာ နိုက်ရှုံးရ ဖန်တီးရတာ  
ဝါသနာပါတယ်။ အားများများမစိုက်ရဘူး စိတ်ကျော်မျှ ရရှိင်တယ်လေ”

သူ သည်လိုပြောတာကြားတော့ ကျွန်တော်အမွှုထိန်းရေးနောက်း  
နှစ်ကန်အောင်နှင့် အောင်နှစ်အသင်းတော် ခင်ကြီးရှားတ်ပက်စကိုလို့ ရာအဲ  
တယ် ဖြစ်သွားကြသည်။ သူတို့နှစ်ယောက်က အစ်ကိုကို အိမ်ထောင်ပြုစေ  
ချုပ်ကြသူများဖြစ်၏။ တောင်လည်ပန်းတွေနှင့် တကုပ်ကုပ် အလုပ်ရှုပ်နေတာ  
မကြည့်ချင်ကြေား။

ခုထဲ သူကို ကျွန်တော် မြင်ယောင်နေသေးသည်။ ခင်ကြီးက သူ  
အိမ်ထောင်ပြုသင့်ပြီဖြစ်ကြော်း အပြင်းအထန်တိုက်တွန်းတော့ ကုလားထိုင်  
ပေါ်တွင် ခပ်လျော့လျော့လွင်နေရမှ ရှေ့ကိုကိုင်းပြီး အစ်ကိုက အသံ  
မထွက်ဘူး တသိမ့်သိမ့်ရယ်နေသည်။

ကျွန်တော် တက္ကသိုလ်ပညာသင်ဖို့ အိမ်မ ခွာခဲ့ရသည်။ သည်တော့မှ  
အစ်ကိုကို ကျွန်တော် ဘယ်လောက်ချစ်မှန်း ပိုသိလာသည်။ အိမ်ပြန်နား  
ရသည့် ကျောင်းပါတ်ရက်များကလည်း အကုန်မြန်လှသည်။ အစ်ကိုနှင့်  
အတူနေရသည့်ရက်များ၊ အစ်ကိုအကြောင်နာရိပ်အောက်တွင် နေရသည့်

ရာသုန္တားက အေးမြှုလွန်းလှသည်။ ကျောင်းမှာထက် ကျွန်တော်က အိမ်မှာ  
ပို့သွားနော်။

မျက်နှာပျက်ပျက်နှင့် မျက်ရည်ဝိုင်းပြီး ကျောင်းသို့ပြန်သွားရခါနီးလျှင်  
သူက ကျွန်တော်ပုံးကိုပုံပြုတဲ့ ပြောတတ်သည်။

“စိတ်များကိုနော် မြင်းရိုင်းတစ်ကောင်ကို လိမ္မာအောင်လုပ်တဲ့  
ဆောကျင့်ခုန်းလိုပဲ သဘောထားလိုက်။ ဒါက တို့ မလွှာမသောရင်ဆိုင်ရမယ့်  
ကာလလေ။ ကျောင်းပြီးတာနဲ့ ညီလေးကို အိမ်ပြန်ခေါ်ထားပြီး၊ ဘယ်မှ  
မလွှာတဲ့တော့ဘူး အစ်ကိုကိုယ်တိုင် သင်တန်းပေးမယ်”

“ဘာကို သင်တန်းပေးမှာလဲ အစ်ကို”

ကျွန်တော်က ပြန်မေးလိုက်သည်။

“ညီလေးက မဟာသာခုရိပ်မြှင့်ရဲ့ မျိုးဆက်သွေးမဟုတ်လား။ အစ်ကို  
အမွှုတွေကို ညီလေးဆက်ခံရမှာလေး။ အော်ကိုက အသက်မွေးဝိုင်းကျောင်း  
ပညာတစ်ရပ် ဖြစ်နေပြီးမဟုတ်လား”

ကျွန်တော် ကျောင်းပြီးသည်နှင့် သူတာဝန်တွေကို ကျွန်တော်ကို  
လွှဲပေးပြီး သူ တစ်လျှော့ အိမ်ပြင်တွေကိုမည့်ပုံး။

“ဆရာဝန်တွေက ပြောတယ်ကျေး ဒီဆောင်းမှာ မိုးတွေဆက်ခွာနေရင်  
အစ်ကို ဘီးတပ်ကုလားထိုင်နဲ့ သွားရတဲ့ဘာဝ ရောက်သွားလိမ့်မယ်တဲ့။  
ခြောက်သွေးပြီး နေရောင်ခြည်ရတဲ့ မြေတယ်ပင်လယ် တိုင်းပြည်တစ်ခုခုကို  
သွားနေဖို့ တိုက်တွန်းနောက်တယ်။ အစ်ကို လုံးဝမသွားချင်ဘူး ညီလေး။  
ဒါပေမဲ့ ဒုက္ခတာဘဝလည်း အရောက်မံနိုင်ဘူးလေး။ ဒီခရီးမှာ ဟန်ကျော်  
တစ်ခုတော်ရှိတယ် ညီလေး၊ ဒီတိုင်းပြည်မှာ ဘယ်သွားမရှိနေသေးတဲ့ မျိုးပင်တွေ  
အစ်ကို သယ်ပြန်လာမယ်”

ပထမဆောင်းတွင် အစ်ကို ခိုးထွေးကျွားသည်။ လန်းလန်းဆန်းဆန်း  
နှင့် ပြန်လာသည်။ ဒုတိယဆောင်းမှာလည်း အလားတွေပင်။ ကျွန်းမာ

၂၅။ ချွင်လန်းစွာ ပြန်ရောက်လာ၏။ အီမံကိုလွမ်းပံ့တောင် မရပါ။ ယူလာသည့် ပန်းမျိုးတွေ၊ ချုပ်ဆုံးမျိုးတွေ၊ သုစ်ပင်တွေက မရောက်နိုင်အောင်ပင်။ အရောင်တွေကလည်း အမှန်။ သူအကြောက်ဆုံးက တရာတ် ဖယောင်းပန်းများ ဖြစ်သည်။ ပါလာသည့် ထူးထူးဆန်းဆန်းသစ်ပင်ပန်းမန်တွေကို ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် စိုက်ကြပျိုးကြသည်။ အားလုံး အပြိုင်အဆိုင် ဖူးပွင့် ဝေဆာလာ၏။

သည်လိုနှင့် အချိန်တွေကုန်သွားပြီး တတိယအောင်းကို ရောက်လာ ခဲ့သည်။ သည်တစ်ခေါက် အီတလီကိုသွားဖို့ အစ်ကို ဆုံးဖြတ်ထားသည်။ / မိုးများတဲ့ ခြောက်သွေးသည့် ရာသီဥတုဖြစ်ပောင်း၊ မိတ်ဆွေတစ်ယောက်က အနိုင်အမာထောက်ခံသဖြင့် အီတလီကို သူ ရွှေးယားပြင်းဖြစ်သည်။

ခုံးမထွက်ခင် တစ်ရှင်တွင် ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက် ညာနှက်သန်းခေါင်အထိ စကားပြောကြသည်။ ခြေထောက်များကို မီးလင်းဖို့ သီးသို့ ကိုယ်စီဆန်းတန်းလျက်။ ခြေးတွေက ကျွန်တော်တို့ခြေထောက် အောက်တွင် ခြေဖိပ်နေကြ၏။

သူက ကျွန်တော်ကို စိုက်ကြည့်နေသည်။ တစ်ခုတစ်ရာ အတွေးနက် နေပုံ၊ ချိတ်ချုတ် ဖြစ်နေပုံးပါး၊ ပြီးတော့ ဟောင်းကြွေ မှန်ကျကွက်ဖော် နံရုံမှ မီသားဖုံးတုပုံတုပုံ၊ ချိကားကြီးများကို လှမ်းကြည့်နေသည်။

“ညီလေး လိုက်ခဲ့နိုင်ရင် ကောင်းမှာပဲကွာ”

“ကျွန်တော် အဝတ်သေတ္တာပြင်တာ မကြာပါဘူး၊ အစ်ကို”

သည်တော့ သူ ပြီးပြီး ခေါင်းယမ်းသည်။

“မဖြစ်သေးပါဘူးကွာ၊ အစ်ကို နောက်တာပါ။ တို့ညီအစ်ကို နှစ်ယောက်စလုံး လန့်ချိပြီး အီမံနွဲခွဲနေလို့ မဖြစ်သေးဘူးလေး။ အဲဒါ မြှုပ်နှံရင် တွေ့ရဲ့ တာဝန်လေကွာ”

ကျွန်တော်က လိုက်ချင်နေပြီး၊ အားတက်သရေး အကြံးလိုက်၏။

“ဒါဆို ကျွန်တော် ရောမအထိ လိုက်ခဲ့မယ်လေး။ ခရစ်စမတ်အမဲ ဤနှစ်တော် အီမံပြန်လာလို့ရတာပဲ”

“မဖြစ်သေးပါဘူး ညီလေးရာ၊ အစ်ကို အလကား စိတ်ကွားပါကြပြီး ပြောမိတာပါ။ အဲဒါ မေ့လိုက်ပါကွာ”

သူထပြီး ပြတ်းပေါက်နားတွင် သွားရပ်သည်။ ခန်းသီးစား ထူထူ ကြေးကို သားဆွဲပြီး မြောက်ခင်းပြင်၏ ဟိုမှာဘက်သို့ လှမ်းပေးနေသည်။ ခဏ အောင်တော့ ခန်းသီးစားကို အနည်းငယ်ပြန်ဆွဲနေပြီး မြောက်ခင်းပြင်ကို ဆက်ပေး အောင်၏။ ညာသည် ပြုမိသက်တိတ်ဆိတ်နေလေသည်။ ကျေးဇူးကြတွေ အိပ်တန်းဘက်ကုန်ပြီး စီးကွက်တွေ သည်ညုမှ ပြုမိချက်သားကောင်းနေ၏။

“ပို့ဘက်အစွဲနှင့်မှာ လမ်းကလေးဖောက်လိုက်တာ သိပ်ကောင်းသွားတယ်။ အီမံနဲ့ မြောက်ခင်း တစ်ဆောက်တည်းဖြစ်သွားတော့ ပို့လှသွားတယ်။ ပြုးဆောင်းဘက်ကို နိမ့်ဆင်းတဲ့ မြောက်တောာဟာ သိပ်ကြည့်လို့ ကောင်းတယ် သီးလေး၊ သိပ်ရည်လာရင်တော့ ညီလေး ဖြတ်ရလိမ့်မယ်။ ပင်လယ်ဘက်ကို ပြုးရတဲ့ မြောက်ကွင်းကို အနောင့်အယုက်ဖြစ်သွားမှာ ဖို့ရတယ်လေ”

ကျွန်တော် ကောက်မေးလိုက်သည်။

“ဘာလို့ ကျွန်တော် ဖြတ်ရမှာလဲ၊ အစ်ကို မဖြတ်ဘူးလား”

သူ ရှတ်တရာ် မဖြော၊ အတန်ကြာမှ

“ဘယ်သူဖြတ်ဖြတ် အတုတုပါပဲ ညီလေးရာ၊ ဘာမှ မဆန်းပါဘူး။ အဲဒါ မင်းမြှုမှတ်ထားနော်”

“အစ်ကို၊ ကျွန်တော် အစ်ကိုနဲ့ လိုက်ခဲ့ပါရစေနော်”

“ဘာကွာ မဟုတ်တာ။ ကဲ ညီလေး သွားအိပ်တော့”

အဲဒါ နောက်ဆုံးပါပဲ။ သည်အကြောင်း သွားနှင့် ကျွန်တော် ထပ်မထွေးနေ့ဖြစ်တော့ပါ။ နောက်နွဲမန်ကိုစောစာ စားရင်း သွားကျွန်တော်ကို အလုပ်နှင့်ပတ်သက်သည်။ နောက်ဆုံး မြှုန်ကြားချက်များကို မှာကြားသည်။

ଶ୍ରେଷ୍ଠ: ପେଟକ ଢିଗନ୍ ପ୍ରିସ୍: ଶିଖିନ୍ ଟୁଙ୍କ ଲ୍ୟାନ୍ ରମଣ୍ ଅଲ୍ୟାନ୍ ଟେଙ୍ଗଫୁଂ ବୁ ମପ୍ରିକ୍ ଏଣ୍ ଆପ୍ରିଃ  
ଲ୍ୟାନ୍ ହ୍ୟା: ରମଣ୍ ଅଲ୍ୟା: ତାହିରିନ୍ ଗୁଣ୍ଡାରା: ଫ୍ରେଣ୍ଟପିଲାନ୍ୟ୍

ထိန်းမနက်က ရာသီပုံတုမှာ စိုက်ပြီး နေလိုမကောင်းလုပါ။  
ဝယ်လင်တန်က ရထားပြင်ပြီး ဆင်ဝင်အောက်သို့ မောင်းယဉ်လာသည်။  
မြင်းဘွဲ့က ခြေတွေကြိုက်နှင့် အပြင်ထွက်ချင်နေကြပြီး အစိတ်ကာ ကျွန်ုတ်ဘုံး  
ဘက် လည်ပြီး ပစ်းပေါ် လက်တင်သည်။

“အားလုံးကရှစိက် ကြားလား၊ အစ်ကိုစိတ်ပျက်အောင် ညီလေး  
မလုပ်ရဘူး”

“ဘာ အစ်ကိုကလဲများ၊ ဘယ်တုန်းက အစ်ကိုစိတ်ပျက်အောင် ကျွန်ုတ် လုပ်ဖူးလို့လဲ”

କ୍ଷାନ୍ତିରେ ମନ୍ଦିରପିଣ୍ଡରେ ଲୋକଙ୍କ ଜୀବନ୍ ॥

သည်တန်းက ကျွန်တော် တစ်ခုလိုက်သည်။ ကျွန်တော်သာ  
မှတ်ပြောရင် ကျွန်တော် သုန္တင် လိုက်ခွင့်ရလိုဖို့မည်ဟုသည်အခါ် ဖြစ်ပါ၏။  
သို့သော် ကျွန်တော် ဘာတော်ခွင့်ဖြုံပြောခဲ့ပါ။ ကျွန်တော်နှင့် ဆီမံဘိတ္ထု  
နှစ်ယောက်က သူကို မြှင့်ရထားပေါ် တွေတင်ပေးလိုက်ကြသည်။ ဖွင့်ထား  
သည် ပိတင်းပေါက်မှ သူ ကျွန်တော်တိုကို ကြည့်ပြီး ပြီးသည်။

“ကဲ့ဝယ်လင်တန်၊ သူ့သိမ်း”ဟု ရထားထိန်းကို အမိန့်ပေးလိုက်သည်။

ରଙ୍ଗା:ଦିଗ୍ନବୁଦ୍ଧା:ବୁଦ୍ଧିକୁଣ୍ଡ ହିଃଶ୍ଵାବୁଲ୍ଲାବୁଦ୍ଧିଃ ॥

— ප්‍රී: ඇවනු අතින්ද සොර්: ආතින්ද: පර්. රැග් තෝ ගඟු. ගු. ගුන් දාල් අතින්ද නොවනු. ය මෙන්ද මූර්: ගා ආතින්ද: අතින්ද ගුන් තෝ ගුම්: අතින්ද.

သို့သော အလုပ်တာဝန်တွေက ယားလိုမှ မကုတ်အားအောင် များလျက် ပြီသည်။

“အမျိုးတစ်ယောက်နဲ့ ဒီမှာ လာတွေ့တယ် ညီလေး၊  
အစ်ကိုပြောဖူးတဲ့ ‘ကိုရင်း’ မိသားနာအကြောင်း ဗုတ်မိလား။  
တို့ ကွန်းဝါဝါလေသာ၊ ပေါ်လာကုန်းဘက်မှာ သုတ္တိမြှုတွေ  
ရှိတယ်လေး။ ပိုင်စားမြှုတွေကို ရောင်းသွားတဲ့ မိသားနဲ့ပဲ့။  
ကွန်းနဲ့တဲ့ မျိုးဆက် နှစ်ဆက်လောက်မှာ သုတ္တိမိသားနာထဲက  
တစ်ယောက်ဟာ အက်ရှုလေမျိုးထဲက တစ်ယောက်နဲ့

လက်ဆက်တယ်။ အဲဒီမျိုးဆက်ထဲက တစ်ယောက်ဟာ အီတလီမှာ မွေးပြီး အီတလီမှာ ကြီးပြင်းခဲ့တယ်။ အဲဒီ ကိုရင်းမျိုးဆက်ထဲက မိန့်ကလေးတစ်ယောက်က အီတလီ မင်းနှစ်းနှစ်ကောင်းတဲ့ ဖြူစားတစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်။ သူနာမည်က 'ဆန်ဂါလက်တီ' တဲ့။ သူက သေနတ်ချင်း ယူဉ်ပစ်တဲ့ ချို့သတ္တုပွဲတစ်ခုမှာ ကျဉ်းသွေ့ပြီး သေသွေးတယ်။ ဖြူစားကတော်လေးမှာ သားသမီး မထွန်းကားဘူး။ အရာမ အီမံကြီးတစ်လုံးနဲ့ ကြေးတွေ ပတ်လည်ပိုင်းပြီး ကျန်ခဲ့တယ်။ သူနာမည်က ရေချယ် တဲ့။ အဲဒီမိန့်ကလေးဟာ ညီလေးတို့ အစ်ကိုတို့နဲ့ မောင်နှစ်မာဝါယ်တဲ့ ဖြူစားကတော်လေး ရေချယ်ပဲ ညီလေး။

"တော်တော်ပြည့်ဝတဲ့ အမျိုးသမီးတစ်ယောက်ပါ။ အစ်ကိုမှာ စကားပြောလေးနေဖြူလေး။ ဖလောရှင်းမှာရှိသွေ့မျှ ပန်းခြေတွေကို တက္ကားတက လိုက်ပြတယ် ညီလေး၊ ခုခံး မရောက်ပဲ့တဲ့ပန်းခြေ မရှိသလောက် ဖြစ်သွားပြီ။"

နေက်တစ်စောင်တွင် ပန်းခြေနာမည်တွေ တသိကြီး အစ်ကို ရေးပြ လာသည်။ ပန်းခြေတွေကို အရှစ်းသဘောကျေနေပုံရှစ်း၊ အလားတူ ခုခံး ကောက်ရာသလိုတွေသည် နှစ်တော်ကိုလည်း ခင်မင်နေပုံရသည်။

"နှစ်တော် ရေချယ်ကို အစ်ကို စိတ်ဝင်စားစပြလာပြီ ညီလေး။ ဆန်ဂါလက်တီ ဆိုတဲ့ အီတလီဖြူစားကြောင့် သူ ဘယ်လောက်စိတ်သင်းရဲလိုက်မလဲဆိုတော့ပြီး အစ်ကို တော်တော်စိတ်မကောင်းဖြစ်ရတယ် ညီလေး။ ရေချယ်က မင်းတို့ အစ်ကိုတို့လို့ အကဲလိပ်စစ်စစ်ပဲ့တဲ့ တွေးသလို့ တို့ မြင်သလို့၊ တို့ယဉ်ကျေးမှုအတိုင်း သူနေ

နေတာပဲ့။ ပေါ်ပလာကုန်းမှာ မနေ့တစ်နေ့ကထိ နေသွားသလိုပဲ့။ တော်တော်လည်း ထက်ပုံရတယ်။ ပြီးတော့ အရေး ပွင့်လင်းတယ်။ တဗြားမိန့်းမတွေလို့ စကားမယားဘူး။ သူ ရှာပေးလို့ သွားခို့မြတ် သိပ်မဝေးတဲ့နေရမှာ အိမ်ခန်း ကောင်းကောင်း ရတယ် ညီလေး။ ရာသို့တုကလည်း အစ်ကိုနဲ့ အကိုက်ပဲ့ပဲ့။

"သူအိမ်ကို မကြာခဏ သွားလည်ဖြစ်မယ်ထင်တယ်။ အီမံကြီးက အရာမစံအီမံကြီးကွဲ့။ လေသာဆောင်ကနေ ပန်းခြေကို လှမ်းကြည့်ရတဲ့ အရသာက တော်တော်ပြုးချမ်းတယ်။ တစ်ခိုက်တလေလည်း ပန်းပင်တွေနဲ့ အိုးပြောင်း အိုးရွှေး အလုပ်တွေ ကုလုပ်ပေးရတာပေါ့။ သူပန်းခြေထဲမှာ ကျောက်ဆစ်ရုပ်တွေက နာမည်ကြီးတဲ့ကွဲ့။ ကုနှာလှည့် ခရီးသည်တွေတော် လာကြည့်ကြသွာ့။ ဒီအိမ်ကြီးမှာ သူ ဘယ်လို့ဆက်ပြီး ရပ်တည်နေနိုင်တယ်ဆိုတာ အစ်ကို မစွဲးစားတတ်အောင်ဖြစ်နေတယ် ညီလေး။ ယောကျိုးရဲ့ အကြေးတွေကို အတွင်းပစ္စည်းတွေနဲ့ အီမံကြီးရဲ့ အိုးတန် ပစ္စည်းတွေ ရောင်းချုပြီး ဆပ်လိုက်ပုံ ပေါ်တယ်"

ကျွန်ုတ်တော်က ကိုရင်းမိသားရဲ့အကြောင်း မှတ်စိုးသလားဟု နှစ်ကန်အော်လို့ မေးကြည့်သည်။ အဘိုးကြီးက မှတ်စိုးသည်။ သို့သော သည်မိသားရော်ကို သိပ်အထင်ကြီးပုံမရ။

"သူတို့က ပေါ့ပေါ့မှာ၊ ပေါ့ပေါ့စားတွေ ဖီးလစ်၊ ရှိသွေ့မြေတွေကို ပေါင်နှစ်ကစားပစ်လို့ ဆုံးတာ။ အဲဒီမိန့်ကလေးရဲ့အဖေ အယ်လက်အော်းဘဲ့၊ ကိုရင်းဟာ အကဲလန်က ထွက်ပြီးရတာ။ ဦးထင်တာတော့ သူ အရေး တိုင်းကို လစ်ပြီးတယ် ထင်တာပဲ့။ သူအကြောင်း ဘာမှမကြားတော့ဘူး။"

တစ်ခါတည်း ဖုန်မြှင့်စ ပျောက်သွားတာ။ အင်းဘရောစ်ရဲစာထဲမှာ အဲဒီ  
မြို့အားကတော်လေးရဲ့အသက်ကို ထည့်ရေးသလား”

“ဟင့်အင်း မပါဘူး ဦး၊ ခပ်ငယ်ငယ်နဲ့ အိမ်ထောင်ကျသွားတယ်  
လို့ပဲ ပါတယ်။ ဘယ်တုန်းက ကျောက်ယူ ဘယ်အချုပ်မှာကျောက်ယူ ဆိတာ  
မပါဘူး။ ကျွန်တော်အထင်တော့ သက်လတ်ပိုင်းလောက်ဖြစ်မယ်ထင်တယ်”  
လူမျိုးက ဝင်ပြီး မှတ်ချက်ပေးသည်။

“အမျိုးသမီးက အစ်ကိုကြီး အင်းဘရောစ်အတွက် စိတ်ဝင်စား  
စရာ ဖြစ်နေမယ်ထင်တယ်။ သူ မိန့်မတွေကို သဘောမကျွား မဟုတ်လား  
ဖို့လား”

“ဒါလောက်ကြီးလည်း ဟုတ်မယ်မထင်ပါဘူးကွား။ အမျိုးသမီးက  
အရှင်ဆိုးဆိုး တောသွားမပဲ ပါက်နေရင် အစ်ကို ဘယ်လိုလုပ်ပြီး စိတ်ဝင်စား  
မလဲ။ အဲဒီလို ဖြစ်ပါစေလို့ပဲ ခုတောင်းရမှာပဲ”

မှောက်လာသည့် စာများတွင် ထူးထူးမြားမြားသတင်း သိပ်မပါ  
တော့။ လက်ရေးတွေကလည်း သောသည်ထက် သော့လာသည်။ နှမတော်  
ရော်ယူနှင့် ဉာဏ်စားပြီး ပြန်လာကြောင်း၊ ဒီညာ ရော်ယူနှင့် ဉာဏ်  
သွားစားမည့်အကြောင်း၊ သူတွင် အပေါင်းအသင်း များများစားစား  
မရှိကြောင်း၊ သူကိုယ်ရေးကိုယ်တာကိစ္စတွေကို တိုင်ပင်ဖို့ ဆွေးနွေးဖော်  
ဆွေးနွေးဖက် မရှိကြောင်း စသည်တို့အပြင်

“အစ်ကိုရောက်လာမယ် အစ်ကိုကို ရင်ဖွင့်ခွင့်ရတယ်  
ဆိုပါတော့ ညီလေးရာ။ သူဟာ တကယ့် အထိုးကျို့  
မိန့်မသာပါကွား။ သူယောက်နဲ့ တစ်ချက်မှ အသွင်မတူ  
ဘူးတဲ့။ တစ်ချိန်လုံး အကိုယ်ပိုင်းကား ပြောချင်နေကြောင်း၊  
အကိုယ်ပိုင်းလုံး အည်သည်ကိုသာ မြှုပ်နေမိကြောင်းတွေ  
ပြောပြုတယ်။ အစ်ကိုက သူအတွက် အတိုင်းအတောတစ်ခုထိ

ဖြေစရာတော့ ဖြစ်သွားတာပေါ်ကွား။ အစ်ကိုအတွက်  
အကောင်းဆုံး အခွင့်အရေးကတော့ သူဆီးက မျိုးပင်တွေ  
အများကြီး ရမှာနို့ပဲ။ အစ်ကို အိမ်ယူပြန်လာခဲ့မယ် ညီလေး”  
သည်စာနောက်ပိုင်းတွင် အတန်ကြာ စာအဆက်အသွယ်ပြတ်သွား  
သော် ပြန်မည့်ရက်ကို သူ ကြိုမာပြား။ သို့သော် ဒြပ်လက်မှုလောက်တွင်  
၏ ပြန်ရောက်နေကြုံ

အစိတ်ပွဲတော်အပြီး မကြာခင် စာတစ်စောင်ရောက်လာသည်။

“ညီလေး

စာရေးကျသွားတဲ့အတွက် ညီလေး အဲသုနေလား။ အမှန်  
အတိုင်း ဝိခံရရင် ဒီလိစာမျိုး ညီလေးဆီ ရေးရပိုမ်းမယ်လို့  
အစ်ကို ဘယ်တုန်းကမှ မစဉ်စားခဲ့ဖူးဘူး။ ဘဝဆိုတာ  
မထင်တာတွေ ဖြစ်တတ်တယ်။ ညီလေးက အစ်ကိုနဲ့ အနီး  
ကပ်ဆုံး၊ အကြောင်းအသိဆုံးဆိုတော့ ခုတေလာ အစ်ကို  
စိတ်တွေ တိမ်းတိမ်းပွဲပွဲဖြစ်နေတယ် ဆိုတာ ရိုပ်မိမယ်  
ထင်တယ်။ အ နော်ကွား တိမ်းတိမ်းလွှဲလွှဲဆိုတဲ့ စကားလုံးက  
မဟုတ်သေးဘူး။ ရွှေပွဲရွှေတွေးဆွေးပြစ်နေတယ် ဆိုပါနို့။  
ဒါပေမဲ့ ပျော်ရွှေနွှေး ရွှေပွဲတွေးမြင်းမျိုးပါ။ အပြောင်းအလဲ  
တစ်ခုခုဆိုတော့ တာစုနေသလိုပဲ။ ဒါပေမဲ့ အစ်ကို ဘယ်တော့မှာ  
ဆုံးပြုချက်ကို အလောက်ကြီးချမှာ မဟုတ်ပါဘူး။  
ညီလေးသိပါတယ်။ ပျော်ခနဲပေါ်လာတဲ့ စိတ်ကွား တစ်မျိုး  
မျိုးကြောင်း အစ်ကိုက ကိုယ်ပိုင်းဘဝပုံစံကို ပြောင်းလဲပစ်မယ့်  
လုစားရို့မှုမဟုတ်တာ။ ဒါပေမဲ့ ဂို့ယု့ဂို့ယု့ဂို့ယု့ သိနေတယ်။  
ဒီတစ်ဗုံးနှစ်ဗုံးတွေးမှာ လုပ်စရာ ဒီတစ်ဗုံးတည်းရှိသလိုပဲ။  
ဘယ်တုန်းကမှ မတွေ့ဖူးတဲ့ ဘယ်တုန်းကမှ ရိုမှုမယ်ထင်တဲ့

အရာတစ်ခုကို အစ်ကို ရှာဖွေတွေ ရှိခဲ့တယ် ညီလေး။

စိတ်က ညီလေးသီ အမြေရောက်နေတယ်။ ဒါပေမဲ့ စာရေးဖို့  
စိတ်တည်ပြုမဲ့ မရနိုင်ဘဲ ဖြစ်နေခဲ့တယ်။ ဒါကြောင့် ခမုပဲ  
ရေ့ဖြစ်တာ။ ညီလေးရဲ့ မမရေ့ချေယ်နဲ့ အစ်ကို လျှော့ခဲ့နေပတ်က  
လက်ထပ်လိုက်ပြီ။ ခ အစ်ကိုတို့ဖြစ်ယောက် ဟန်နဲ့ ဖွံ့  
ထွက်ရင်း နေပယ်ကို ရောက်နေကြတယ် ညီလေး။ မကြာခင်  
ဖလောရှင်စံကိုပြန့်ဖို့ စိုးထားတယ်။ နောက်ရိုင်းအစီအစဉ်တွေ  
ကိုတော့ မခွဲရသေးဘူး။ အစ်ကိုတို့ဖြစ်ယောက်မှာ ခုလောဆော  
ဆယ်တော့ ပစ္စာပုံပုံရတယ်။ နောင်ရေးတွေ ခေါင်းထဲမထည့်  
သေးဘူး။

တစ်နေ့မှာ၊ အဲ သိပ်မကြာခင်တစ်နေ့မှာ ညီလေးရဲ့ မမ  
ရေ့ချေယ်နဲ့ တွေ့ရမှာပါ။ အစ်ကိုမှာ ရေးစရာတွေတော့ အပုံ  
အပင်ပဲ။ ဒါပေမဲ့ ညီလေး ဦးနောက်မြောက်သွားမှာနဲ့ လို့  
မရေ့တော့ဘူး။ မရို့ရောရဲ့ ချုစ်စရာကောင်းပုံတွေ့ အကြောင်းနှာ  
ကြီးမားပုံတွေတော့ မရေးတော့ပါဘူး။ ညီလေးတွေ၊ တော့  
မြင်ရွှေပါ။ မိုးလာသတ်းကို အားလုံးသိအောင် ပြန့်လိုက်ပါ။  
အစ်ကိုတို့ဖော်မှာ အားလုံး မာစေ သာစေကြောင်း  
ဆုံးနောင်း တောင်းနေတဲ့အကြောင်းလည်း ကြေညာမောင်း  
တော်လိုက်ပါ။ တစ်နေ့တော့ ညီလေး မြှေ့မှတ်ထားမော်။ အရွယ်  
ထောက်နှု အစ်ကို မိန့်မယုလုပ်လိုက်လို့ မိန့်မယုပြု မိန့်မကို  
ဂို့ကွယ်နေမယ့် လုံးသူ့များ မဟုတ်ဘူး ဆိုတာရယ်။ ညီလေးကို  
ဘယ်တော့မှ အချုပ်လျှော့မသွားဘူး ဆိုတာရယ်ပဲ။ ညီလေးကို  
ပိုလိုတောင် အစ်ကို ချုစ်လားမယ်။ ခုလောဆောဆယ်တော့  
အစ်ကိုဘာ ကမ္မာပဲမှာ အသုပ်ဆုံးလျှော့ယောက်ဖြစ်နေလို့

ညီလေးအတွက် ကောင်းသည်ထက် ကောင်းတဲ့ စီမံ  
တိန်းတွေ ချေပေးနိုင်လိမ့်မယ်။ အဲဒါလို လုပ်နိုင်အောင်  
လို့လည်း ညီလေးရဲ့ မမရေ့ချေယ်က ကူညီလိမ့်မယ်။  
ဘပြန့်ပါဦးဦး ညီလေး စာပြန့်ရေးဖြစ်လိုက်ရင် မမရေ့ချေယ်  
ကိုလည်း နှုတ်ဆက်စကားလေး ထည့်ပါးလိုက်ပါ  
ဦးကွား။

ညီလေးကို အမြေတမ်းချုစ်တဲ့  
အစ်ကို အင်းဘရွှေစ်"

ကျွန်တော်ဆီသို့ စာရောက်လာချိန်မှာ ညာနေစာ စားပြီးခါစာ  
ပေးအနီးပြီး ပြန့်တော်တစ်ယောက်တည်းရှိနေချိန်မို့ တော်ပါ  
သာမေး။ စာကို အဲတ်ထဲထည့်ပြီး ကွင်းပြင်ကိုဖြတ်ကာ ပင်လယ်ကမ်းခြေ  
သိသူ့ ကျွန်တော် ထွက်လာခဲ့သည်။ ကျောက်ဆောင်တွေကိုတွယ်တက်ပြီး  
သောကြားကလေးအတိုင်း လျော်ကိုက်လာခဲ့သည်။ ဒွေရာသီတွင်  
ကျွန်တော် ရောက်ရောက်သည် ပင်လယ်ကျောကလေးကိုရောက်တော့ ထိုင်ချု  
ပို့ပြီး စာကို တစ်ခေါက်ပြန့်ဖတ်သည်။

နေပယ်တွင် အချုပ်ခေါ်းထွက်နေကြသည့် သူတို့နှစ်ယောက်  
အတွက် ကျွန်တော် မဆိုလောက်ပျော်ဆွင်နိုင်လျှင် ကျွန်တော်အတွက်  
အပုံပြီး ခံသာမည်ဖြစ်ပါ၏။ ခ တော့ ကျွန်တော်အဖြစ်က ရယ်စရာ  
အောင်းဆုံးလုသည်။ တစ်ကိုယ်ကောင်းဆန်မှုအတွက် ကိုယ်ကိုယ်ကိုယ် ပြင်းစွာ  
ခားသတွက်နေမိ၏။ ကျွန်တော် ကြိုးစားပြီး ပျော်ကြည့်သည်။ လုံးဝမရပါ။  
ပြန့်သက်နေသည့် ပင်လယ်ပြင်ကို ထိုင်ပြီး ခေါ်ကြည့်နေမိ၏။ ခေါင်းထဲတွင်  
ရုပ်သွေးခြင်းများစွာဖြင့် ထုံးထိုင်းနေ၏။ ကျွန်တော် နှစ်ဆယ့်သုံးနှစ်ထဲ  
ဝင်လာပြီး သို့သော် လောကြားထဲတွင် တစ်ယောက်တည်း ရှိနေသလို

အထိုးကျွန်ုင်ဝနာကို ခံစားနေရသည်။ နောက်ဆုံးနှစ် တက္ကသိလ်တွင်  
ခံစားခဲ့ရဖူးသည် ဝေါဒနာမျိုး။ အပေါင်းအသင်းဟူ၍ တစ်ယောက်ကျွန်ုင်ရှိ။  
အပြင်တွင်စောင့်နေသည့် လောကကြီးက ကျွန်ုင်တော်အတွက် သူစိမ်းပြင်ပြင်။

## အဓိုး [ ၃ ]

ရွှေ့ကရာကောင်းသည်အဖြစ်တို့က ဆုံးသည်မရှိတော့။ အစ်ကိုအတွက်  
အပေါင်းအသင်း ရောင်းရင်း အားလုံးက ဂုဏ်ယူမဆုံး၊ ပျော်တပြီးပြီး ပြစ်နေ  
ကြသည်။ သူများပျော်လို့ မသော်မင်္ဂလာနေသူက ကျွန်ုင်တော်တစ်ယောက်တည်း။  
သည်ထက်ရှုက်စရာကောင်းသည့် အဖြစ်မျိုး ဘယ်မှာ ရှိနိုင်ပါမည်လဲ။  
မင်္ဂလာမောင်နဲ့အတွက် ဂုဏ်ယူဝါမြောက်ကြောင်း စာတွေ ကျွန်ုင်တော်ဆီ  
လိုမြိုင်လာသည်။ ကျွန်ုင်တော်က သူတို့ဆီ ဆက်ပို့ပေးရန်။ သည်အတ်  
လမ်းကို အဆောက်း ကျွန်ုင်တော် သိထားဟန်ဖြင့် အားလုံးကို ပြီးပြနေရ<sup>၅</sup>  
သည်မှာလည်း မျက်နှာသောင်းလှပြီ။

“နေ့၊ လ၊ ရွှေ့၊ မြေ ပေါ့ပျား” ဟူသည့် စကားမျိုးကို ပြောရတိုင်း  
ကျွန်ုင်တော်နားထဲတွင် ကိုယ့်အသံကို ကိုယ် ဆူဆူညံပြန်ကြားရသည်ချင်း။  
သတ္တုသမီး၏ ရုပ်ဆင်းရပကာနှင့် အသက်အချေယ် မေးကြသည်။

“သူက ယောက်ဗားဆုံးသွားတဲ့ မှဆိုးမတစ်ယောက်ပါ။ ပန်းရိုက်  
ဝါသနာကြီးပါတယ်။ ဒါကြောင့် အစ်ကိုနဲ့ အလိုက်ဖက်ဆုံးလို့ ကျွန်ုင်တော်  
ပြောတာပါ” ဟု ကျွန်ုင်တော် ဖြေရန်။ ခေါင်းတညိုတညိုတ်နှင့် အစ်ကို

အတွက် အားလုံး ဝမ်းသာနေကြသည်။ သို့သော် သိပ်မကြာပါချေ။ လူပျို့ကြီးတစ်ယောက် ကောက်ကာင်ကာ မိန့်မယုလိုက်သည့်ကိစ္စကို ရေးကြီးခွင့်ကျယ် လုပ်လာကြသည်။ ငါ့တော့တော့ လုပ်သူက လုပ်သည်။ သရော်တော်တော် လုပ်သူက လုပ်သည်။ အာကြမ်းလျှောကြမ်း ခင်ကြီး ကတော် မစွဲက်ပက်စကိုက ငယ်သည့်အမှု ကြီးအောင် စလုပ်သည်။ အခါသင့် အစွင့်ကြိုတိုင်း ပုံကြီးချဲ့သည်။

“အင်း မဟာသုခရိပ်မြိုင်အိမ်ကြီးမှာတော့ ဘယ်လိုအပြောင်းအလဲ တွေများ ဖြစ်လာမလဲမသိပါဘူးနော်။ အစောင့်တွေကို နှစ်ရှည်လများ စီမံ အပ်ချုပ်လာတဲ့ ဆီကွမ်းဘိတစ်ယောက် ရာထူးကျေသူးမယ်ဆုံးရင်တော့ ပျော်စိုင်မယ်ထင်ဘူး။ ဒီအိမ်ကြီးနဲ့ သူနဲ့က အထာကျိုးသားမဟုတ်လား။ ဘဏ္ဍာစိုးလုပ်လာတာတည်း သူတို့ညီအစ်ကိုရဲ့ ဘိုးဘေးတွေလက်ထက် ကတည်းက မဟုတ်လား။”

သည်အဘားကြီးပြောတာ မှန်သင့်သလောက်တော့ မှန်သည်။ ကျွန်ုတော်အထင် မဟာသုခရိပ်မြိုင်တွင် ကျွန်ုတော်၏ တစ်ဦးတည်းသော မိတ်ဆွေမှာ ဆီကွမ်းဘိဖြစ်သည်။ သို့သော် အိမ်ကြီးရှင် သခင်မကို သူ ဆန့်ကျင် လျင်တော့ သူကို ကျွန်ုတော် တားရလိမ့်မည်။ သို့သော် မဂ္ဂလာသတင်းကြားတော့ သူက ပျော်နေသည်။ လူစီကန်ဒေါ်လာလည်း အလားတုပင်။ သူ လုပ်လှပ်ရှားရှုပြစ်နေတော့ ကျွန်ုတော်ပင် အောင့်သက်သက်ဖြစ်လာ၏။

“စာကြည့်ခဲ့နဲ့တော့ ဆိုဟာအစွပ်တွေ၊ ကုလားထိုင်အစွပ်တွေ လဲပစ် မှပေါ့။ အရောင်လွှုင့်နေပြီး အရမ်းလည်း ဟောင်းနှစ်းနေပြီး ဖီးလစ် လုံးဝ သတိမထားမိဘူးမဟုတ်လား။ ပြီးတော့ အိမ်ထဲက ပန်းအိုးတွေ ကြည့်ပါရိုး၊ အားလုံး လဲပစ်ရမယ်”

လူစီက ကရားရေလွှတ် လျောက်ပြောနေသည်။ သူ လဲခိုင်းသည် စာရင်းက အရှည်ကြီးဖြစ်လာသည်။ ကျွန်ုတော် မိတ်မရှည်တော့။

“တော်ပါတော့ လူစီရယ်၊ ကိုယ် ဆက်နားမထောင်ပါရစေနဲ့တော့” သူက ရပ်ပြီး ကျွန်ုတော်မျက်လုံးများထဲကို ဖောက်ထွင်းပြီး ကြည့် ခဲ့သည်။

“ဖီးလစ် မနာလိုဖြစ်နေတာလားဟင်”

“ဟာဘွာ အမို့ယ်မရှိ မတုံးစမ်းပါနဲ့”

သူကို မညှာမတာ ပြောလိုက်မိသည်။ သို့သော် ကိစ္စမရှိ ကျွန်ုတော်က တစ်ယောက်ကိုတစ်ယောက် နားလည်ကြသည်။ သူကို ကျွန်ုတော် ညီမလေးတစ်ယောက်လို ခင်သည်။ သူနှင့် ကျွန်ုတော် အပြန် အလှန် လေးမှုမျိုးဖြင့် ဆက်ဆံကြသည်။

ကျွန်ုတော်ကို အမှတ်မထင် ထိုးနှက်လိုက်သူများ နစ်ကန်ဒေါ်လျှောက်သည်။ သူတို့အိမ်တွင် ညာစာသူးစားဖြစ်သည့် တစ်နေ့တွင် ဖြစ်သည်။

“နောင်ရေးအတွက် မင်း အစီအစဉ် ဆွဲပြီးပြီးလား ဖီးလစ်”

သူက နိဒါန်းမပျိုးဘဲ မေးလာသည်။

“ပျုံး အစီအစဉ်၊ ဟုတ်လား”

သူ ဘာဆိုလိုမှန်းမသိပါဖြင့် ကျွန်ုတော် ပြန်မေးလိုက်သည်။

“အေးလေ၊ စောတော့ စောပါသေးတယ်။ မင်းအတွက် ခြေလေးမြေလေးများ ကြိုရှာထားဖို့ ကောင်းမလားလို့”

သူ ဘာဆိုလိုမှန်း ရတဲ့ ကျွန်ုတော်မရှင်းသေး။

“ဘာအတွက်လဲ ဦး”

“မင်း အခြေအနေတွေ ပြောင်းသွားပြီးလေ”

သူက ပော်ပေါ်ပေါ်လေသံဖြင့် ဆက်ပြောသည်။

“အင်းဘရောစ်က သူမိန့်းမနဲ့ လွှုတ်လွှုတ်လပ်လပ် အတုတု နေချင် မှာပေါ်လေ။ တကယ်လို့ သူတို့မှာ သားသမီးရှုလာရင် မင်းအခြေအနေ တစ်မျိုးဖြစ်သွားလိမ့်မယ် ဖီးလစ်။ ဒါပေမဲ့ ဦး ယုံပါတယ်။ အင်းဘရောစ်က

မင်းကို ပစ်မထားပါဘူး။ မင်းကြိုက်တဲ့နေရာကို ဝယ်ပေးမှာပါ”

သူ့ကို ပြန်ပြောချင်တာတွေ ကျွန်တော်ရင်မှာ အပြည့်ဖြစ်လာသည်။ သို့သော် သူတင်လာသည့် ပြဿနာကို တစ်ခါ့မျှ ကျွန်တော် စဉ်းစားမကြည့် မှုံးခဲ့၊ ခပ်သွက်သွက်နှုတ်ဆက်ပြီး ကျွန်တော် ပြန်လာခဲ့သည်။ လုပ်ပြောတာ မှန်နေပြီကော်။ ကျွန်တော် အလွန်ချစ်ခင်အားကိုးသည့် လုတစ်ယောက်ကို သူစိမ်းတစ်ရုံးဆန်တစ်ယောက်အား မျှပေးရမည်တဲ့ မှန်ပါသည်။ ကလေး တစ်ယောက်လုံ ကျွန်တော် မနာလိုဖြစ်နေပါသည်။

ပြီးတော့ ရေချယ်ဆိုသော မိန့်ဗိုလ်ကို ကျွန်တော် ပုံဖော်ကြည့် လိုက်သည်။ မစွဲက်ပက်စကိုလိုပဲ နေမှာပေါ့။ သိန်းငိုက်မျက်လုံးတွေနှင့် တုတ်တုတ်ခိုင်ခိုင်ကြိုးဦး။ ပြီးတော့ အာကြမ်းလျှောက်များနှင့် ညစာ စားမွဲတွေမှာ အကျယ်ကြီး အော်ရယ်တတ်သေးတယ်။ ဒါဆို အစ်ကို့ကို လူတွေ ဝိုင်းကြည့်နေကြမှာပေါ့။

အမျိုးသမီး၏ပုံရိပ်တွေ ကျွန်တော်အာရုံးတွင် အမျိုးသမီးထင်နေသည်။ ခု ကြောက်စရာသူရွာသုန္ဓုမြင့် ပေါ်လာလိုက်၊ တော်ကြာ လေတို့ရင် လဲဆော့မည့် ကိုယ်ခွဲခွဲနှင့် ပြုဖျော့ဖျော့ ရောဂါသည်ပုံးစံ ပေါ်လာလိုက်၊ ရဲခါတွင် အားကောင်းမောင်းသန် သက်လတ်ပိုင်း မိန့်ဗိုလ်ယောက်ပြစ်နေပြီး တစ်ခါ တလေ့တော့ လုပ်စိတ်ငယ်သည့် ရဲတင်းသော အပြုံးပိုင်ရှင်။

ရေချယ် ဆိုသော ကျွန်တော်မျိုး၏ပုံ့ကို တစ်မျိုးပြီးတစ်မျိုး ဖော်ကြည့်တိုး ကျွန်တော်ရင်ထဲတွင် အမျိုးခွန်အား လိုင်းလုံးတွေ တော်စုံပြီး တစ်လုံး ပြည့်ကျပ်လာသည်။ မျက်စိတ်တွင် အစ်ကို့ကို အနိုင်ကျင့်ပုံ တွေလည်း ပေါ်လာ၏။ ကျွန်တော်အစ်ကို့တစ်ယောက် သူ့မြောင်းတွင် သိက္ခာမြဲ့စွာ တိရှိချော်တစ်ကောင်လို့ ဝပ်စင်းနေရသည်ပုံ့မျိုး။

မေလလယ်တွင် စာတစ်စောင် ရောက်လာသည်။ နိုင်ငံခြားတွင် တစ်နွေလုံးနေဖို့ ဆုံးပြတ်လိုက်ကြသည်တဲ့ ကျွန်တော် ဝမ်းသာလိုက်ပုံမှာ

ပြောမပြနိုင်အောင်ပင်။ ထအော်ချင်စိတ်ပင် ပါက်သွား၏။ သည်အတွက် ကျွန်တော် စိတ်မကောင်းပါ။ သို့သော် မတတ်နိုင်ပြီ။

“ညီလေးရဲ့ မမရေချယ်မှာ အလုပ်ကိုစွာတွေ့နဲ့ ရှင်ခြေလည် နေတယ်။ အကိုလန်ကိုမသွားခင် အားလုံး အပြတ်ရှင်းနေရ တယ်လေး။ ဒါခြောင့် လာတို့ရက်ကို ရွှေလိုက်ရတာ ညီလေးရေး။ အစ်ကိုလည်း အတတ်နိုင်ဆုံး ကြိုးစားတာ ပဲကွာ။ ဒါပေမဲ့ အိတ်လို့ပူးပေးက တယ်ရှုပ်တာကိုးကွာ။ အစ်ကိုတို့နိုင်ငံနဲ့က တစ်ဘာသာစီ ပြစ်နေတယ်။ ပိုက်ဆံ တွေလည်း တော်တော်ကုန်နေပြီး ဒါပေမဲ့ အစ်ကို့မှာ ပါဘူး။ ညီလေးအကြောင်းကို အစ်ကိုတို့ အမြဲတမ်း ပြော မဆုံးပေါင်း ပြစ်နေကြတယ် ညီလေးရေး။ မင်းပါလာရင် သိပ်ကောင်းမှာပဲကွာ”

သည်နဲ့ သူတို့ ပြန်မရောက်နိုင်ကြောင်းကြားတော့ အိမ်နဲ့နားချင်း အပေါင်းအသင်းတွေ အကြီးအကျယ် စိတ်ပျော်သွားကြသည်။

မစွဲက်ပက်စကိုက အမို့ပို့ရှိရှိ ပြီးပြီးပြောသည်။

“မစွဲက်အက်ရှုံးလော့၊ ကျွန်းမာရေးအခြေအနေကြောင်း ခရီးသွားဖို့ မသင့်သေးတာ ပြစ်ချင်ပြစ်မှာပေါ်ကွယ်။ မဟုတ်ဘူးလား ဒီးလစ်ရယ်”

“အဲဘော့ မသိဘူးခင်ပူး။ အစ်ကိုစာတဲ့မှာဘော့ ဗုံးနဲ့က အပြန်မှာ သူတို့နှစ်ယောက်စလုံး အဆစ်အမြှောင်ရောင်ရောဂါ ရလာကြတယ်လို့ ပါတယ်”

ကျွန်တော်အဖြောကြောင်း အဘားကြီး မျက်မောင်ကြတ်သွားသည်။

“အသစ်အမြှောင်ရောဂါ ဟိုတ်လား။ သူမြိမ်းမပါ ရလာတယ်။ ဟိုတ်လား။ ဒါဖြင့် ခုကွာပေါ့။ ဒါဆို တို့ထင်တာတက် သူ အသက်ကြီးလို့ ပြစ်မှာပေါ့”

ကျွန်တော်ကတော့ ပျော်နေသည်။ သူတို့မလာဖြစ်လေ ကြိုက်လေး လေမလာ ကြာတိုင်းကောင်းပဲ။ သီချင်းကလေး တအေးအေးနဲ့ ရေကွားလိုက်။

ମୁଦ୍ରଣ:ତିଃଲିଙ୍କାଳ୍ପି ॥ ଅର୍ଥ କୃତିଲେଖାଲେଖାକୁ ଶୁଣି ଯୁଦ୍ଧରୁଷିତ ଆଶି ଯୁଦ୍ଧଲିଙ୍କ  
ଚାହିଁ ହୁଏନ୍ତି ॥ ଅବାକ ଫୁଲିବାଯିଛି: ଫୁଲିବାଯିଛି ଅବୁଜିବାଯିନ୍ତି ତାକି ଗ୍ରୂହି  
ଅବୋଦନ: ଅଧିକ ଅଭ୍ୟାସ କରିବାର ଲାଗା: ॥ ଉତ୍ତରାବୁଜିବାରୁ ପ୍ରିଣ୍ଟିବାଯିନ୍ତି ଯାନ୍ତି ଆତି  
ଗ୍ରୂହିତାରୁ ଅଭିଭାବିତ ॥ କାହିଁ କାହିଁ ଗ୍ରୂହିତାରୁ ହେବା ଲୁହାଯୁଦ୍ଧିନ ॥

“အစ်ကိုဘယ်တုန်းကမှ ခေါင်းမကိုက်ဖူးသူး။ ခု ခဏ  
ခဏ ကိုက်နေတယ်။ တစ်ခါတလေ ပျော်စိကန်းသူးမလား  
အောက်မေ့ရတယ်။ နေရောင်ခြည်ကိုလည်း အစ်ကို  
မှန်းလာပြီ။ ညီလေးကိုလည်း အရမ်းအောက်မေ့နေတယ်။  
ပြောစရာတွေ အများကြီးပဲ။ စာထဲထည့်ရေးလို့ မဖြစ်သူး။  
အစ်ကိုမိန့်မဲ့မြို့ထဲသားလို့ ဒီစာရေးလိုက်တာ”

အစ်ကိုမိန်းမတဲ့။ တစ်ခါမှ သည်လို မသုံးနှင့်ဖူးပါ။ ရေချယ်၊ သို့မဟုတ် မင်္ဂလာမေရချယ် ဟုသာ အမြဲတစ်း ရေးလေ့ရှိသည်။ ‘အစ်ကို မိန်းမ’ ဆိုသည်မှာ သူမိမ်းအန်လွန်းသည်ဟု ကျွန်ုတ် ထင်သည်။ သည် ဆောင်းတွေးရေးသည့် စာများတွေ့ အိမ်ပြန်ဖို့အကြောင်း တစ်ခါမျှ ပပါ တော့ပေါ့။ ကျွန်ုတ်အကြောင်းကိုတော့ သူ အသေးစိတ်သိချင်သည်။ ကျွန်ုတ်စာထဲ ထည့်ရေးသမျှ ကိုစောင်းတွေ့ရို့ သူ ပြန်အေးနေးသော် သို့ အကြောင်းအပြုံးမြင်လဲ။

အခြေခံပုဂ္ဂန်များမှာ မြန်မာရွေ့သင့်တော်မူမှုများ

ବ୍ୟାଧିଲୁଙ୍କ ଅଳ୍ପଗ୍ରହିତ ଯଦିବ୍ୟାଧିରେ ନାହିଁ । ଆଜିମୁଣ୍ଡଗର ବ୍ୟାଧିରେ ବ୍ୟାଧିଲୁଙ୍କ ଅଳ୍ପଗ୍ରହିତ ଯଦିବ୍ୟାଧିରେ ନାହିଁ ।

နောက်ဆုံး ဇူလိုင်လထဲရောက်မှ စာတိကလေးတစ်စွဲ၏ ရောက်  
လသည်။ အိပ္ပာယ်က မရှင်းမရှင်း။ လက်ရေးက ကြောင်ခြစ်ထားသည့်  
အလား၊ သူလက်ရေးတော့ ဟုတ်သည်။ ကလောင်ကို ခက်ရာခက်ဆို  
ကိုင်ပြီး ရေးထားရပုံ။

“အခြေအနေတွေ မကောင်းဘူး ညီလေး။ ပြီးခဲ့တဲ့စာကို  
ဖတ်ပြီး ညီလေး ရိပ်မိမှာပါ။ ညီလေးသိ အစ်ကို စာတွေ  
အများ ပြောရေးတယ်။ ဒီမှာ ဘယ်သူမှ မယ့်ရဘူး။ ကိုယ်တိုင်  
စာထည့်ရတာဆဟုတ်တော့ အားလုံး ရောက်ချင်မှ ရောက်မယ်။  
ဒါပေမဲ့ ဒီအကြောင်း ဘယ်သူမှ မပြောပါနဲ့။ အစ်ကို  
နေ့မကောင်း စြေစိတ်တည်းက အပြင်သိပ်မထွက်နိုင်  
တော့ဘူး။ ဆရာဝန်တွေကိုလည်း အစ်ကို မယ့်ချင်တော့ဘူး။  
ခု နောက်ဆုံးတစ်ယောက်က ရိုနှစ်နယ်ဒီ ခေါ်ပေးတာ။  
ပိုမယ့်ရသေးတယ်။ သူတို့က အစ်ကိုနဲ့ သိပ်အစွဲရာယ်  
များတဲ့ အပေးအယုံကိစ္စတစ်ခုလုပ်တယ်။ သူတို့ကို အစ်ကို  
အနိုင်ရအောင်လုပ်မှာပါ။”

စာရွက်အလယ်လောက်တွင်ဆုံးသွားပြီး အောက်ထိုင်းတွင် လက်မှတ်ထိုးထားသည်။ လက်မှတ်အပေါ်နားတွင် ရေးထားသည့် စာလုံးတွေကလုံးဝဖတ်မရ။

မြင်းထိန်းကို ချက်ချင်း ကျွန်းနှီးဆင်ခိုင်းပြီး နှစ်ကန်ဒေါ်လီကို ကျွန်းတော် အုံနိုင်းတော့သည်။ အဘိုးကြီးလည်း စာတိပြီး ကျွန်းတော်လိုပင် နိုးရိမ်တကြီးဖြစ်သွားသည်။ ပြီးတော့ ချက်ချင်း မှတ်ချက်ချသည်။

“သူ သိပ်စိမှန်ပုံမရှား ဖီးလစ်၊ ဦးကတော့ မကြိုက်ဘူး။ မိတ်ကျွန်းမာနေတဲ့လူတစ်ယောက် ရေးတဲ့စာမျိုးတော့မဟုတ်ဘူးကွဲ။ အင်းမဟုတ်ပါစေနဲ့ ဆုတောင်းရမှာပဲ”

သူက နှုတ်ခိမ်းကို တင်းတင်းစေထားသည်။

“ဘာကို ဆုတောင်းရမှာလ ဦး”

“မင်း မှတ်မိလား ဖီးလစ်၊ အင်းဘရွှေစုံအဖော် ဦးနောက်မှာ အကျိုးဖြစ်ပြီးဆုံးတာ”

သူက တိုတိတုတ်တုတ် ရှင်းပြသည်။

ကျွန်းတော် မမှတ်မိပါ။ မကြားမှုပါ။ ကျွန်းတော် မသိခြောင်း သူကို ပြောပြလိုက်သည်။

“အဲဒီတုန်းက မင်း မမွေးသေးဘူးလေး။ အဲဒီကိစ္စကို မိသားစုတဲ့မှာ ဘယ်တော့မှာ မဆွေးနွေးကြဘူး။ ဒီကိစ္စမျိုးက မျိုးရိုးလိုက်တတ်သလား ဘာလားဆိုတာ ဆရာဝန်တွေလည်း မသိဘူး။ ဆေးသိပ့်က အဲဒီလောက် မမြင်သေးဘူး”

ပြောပြီး သူ စာတော်ခေါ်ကို ပြန်ဖတ်သည်။

“အဲတလိုကို မင်း လိုက်သွားရင် ကောင်းမယ်ထင်တယ် ဖီးလစ်”

“ကျွန်းတော် လိုက်သွားမို့ ဆုံးဖြတ်ပြီးပါပြီ ဦး”

ပလစ်မစ်မှတ်မည့်သဘေား တစ်စီးမျှမရှိ။ လန်းနှစ်ကိုသွားပြီးမှ

နှိုးတဆိပ်ကမ်းမြို့သို့ ခရီးဆက်ရမည်။ နို့ဗာကမှတစ်ဆင့် ပြင်သစ်ကို ဂုံးပြီး အဲတလိုသွားရမည်။ ဖော်ရင့်ကိုရောက်ရှိ သုံးပတ် အနည်းဆုံးကြော်မည်။

ဆီကွမ်ဘီနှင့် မဟာသုခရိပ်မြိုင်အစောင့်များကို ကျွန်းတော် နှုတ် ဆက်ပြီး ခရီးထွက်မည့်အကြောင်း ပြောလိုက်သည်။ အစ်ကိုအကြောင်း တိုတော့ တစ်ခွန်းမျှမပြောခဲ့။

ဇူလိုင် နံနက်ခုံးတိုက်ရက်၊ ရာသီဥတုသာယာနေချိန်တွင် ကျွန်းတော် ခရီးထွက်ခဲ့၏။ ဘေးသုံးမင်းမြို့ကလေးကို အဖြတ်တွင် စာသွားသိမ်းသည်။ မြင်းထိန်းကောင်းလေးအား ကျွန်းတော် လုမ်းမြင်လိုက်သည်။ ဝယ်လင်တန်ကို ရပ်နိုင်းပြီး ကောင်းလေးကို လုမ်းခေါ်လိုက်၏။ ကျွန်းတော်စာ ပါမို့ မျှော်လင့် လို့တော့ မဟုတ်။ ပါလိုပါပြား လုမ်းခေါ်လိုက်ခြင်းဖြစ်သည်။ အစ်ကို လက်ရေးဖြင့် စာအိတ်တစ်လုံး ပါလာသည်။ စာကိုဖောက်ပြီး ပြတင်း ပါက်တွင် ထောင်းရှုံးပတ်ချိန်တွင် ဝယ်လင်တန်က ရထားကို အပြီးနှင့်နေပြီး

လက်ရေးတွေက ရွှေ့ယူက်ခတ်နေသည်။ မနည်းပတ်ယူရ၏။

“ညီလေး၊ အစ်ကို ခုံးတွေ့နေပြီး အမြန်ဆုံးလိုက်ခဲ့ပါ။

ရေချယ်ကြောင့် အစ်ကို ခုံးတွေ့နေပြီး မင်း အချိန်မီ မရောက်ရင် သိပ်နောက်ကျွန်းလိမ့်မယ်။

မင်းရဲ့အစ်ကို  
အင်းဘရွှေစုံ”

စာတွင် နေ့စွဲမပါ။ စာအိတ်ပေါ်တွင် တံသိပ်မပါ။ သူလက်စွပ်ဖြင့် ချိတ်ကို နိုးတယားသည်။ ရထားပေါ်တွင် စာရွက်ကိုပြီး ကျွန်းတော် ငိုင်လိုက် လာသည်။ ပြရှုတ်လလယ် မတိုင်မီ သူသီးရောက်အောင် အဘယ်မည်သော နှုတ်ဒေဝတာတို့ကမှ မိုင်းမနိုင်မည်မဟုတ်ပေ။

## အခန်း [ ၄ ]

ဖလောရင့်စံကိုရောက်တော့ ဖြူကိုဖြတ်စီးနေသည့် အာနိမြစ်ကမ်းနှုံးမှ  
ခရီးသည်တွေ တိုးဓောဆင်းကြသည်။ လမ်းတွင် ကန္တာလောက်ကြာသည်ဟု  
ကျွန်တော် ထင်နေခဲ့သည်။ ကျွန်တော့တစ်ကိုယ်လုံး ဖုံအလိမ်းလိမ်းနှင့်  
များရပ်ဖြစ်နေပြီ။ လမ်းတွင် မြင်းတွေနှင့်အပြိုင် ကျွန်တော် ရောင်လာ  
ခဲ့၏။ ဖလောရင့်၏ လုပသည့် ရောက်တံတားများအောက်တွင် စီးဆင်း  
နေသည့် စိမ်းပြာပြားပြင်ကိုတွေ့တော့ မဟာသုခရိပ်ဖြူင် ပင်လယ်ကျွေမှ  
ရေပြင်အရောင်ကို ကျွန်တော် ပြန်သတိရနေသည်။

တည်းခိုခန်းရှေ့တွင် ရပ်ပြီး ဖလောရင့်စံကို ကျွန်တော် ငေးကြည့်  
နေခဲ့သည်။ ထိစဉ် လေးနာရီထိုးသံကြီး ဟိန်းထွက်လာသည်။ တစ်ပြိုင်း  
တည်းတွင် တစ်ဖြူးလုံးရှိ ဘုရားကျောင်းများမှ ခေါင်းလောင်းသံတွေ သံပြိုင်း  
ခုည်သွားသည်။

မကြာခင် ကျွန်တော်ကို အခန်းတစ်ခန်းထဲသို့ လိုက်ပို့ကြသည်။  
ရေမြို့ချိုး အဝတ်အစားလပြီးတော့ တိုက်ပွဲဝင်ရှိ အသင့်ပြင်လိုက်သည်။  
အစ်ကိုဗာအီတံကို အိတ်ထဲတွင်ထည့်ပြီးတော့ ရင်တွေရှုန်းနေသည်။

တည်းခိုခန်းပေါ်မှ ဆင်းခဲ့ပြီး ပန်းခြားက်သို့ ထွက်ခဲ့၏။ ရထားလုံး  
တစ်ခိုးတားပြီး မသေ့မခြာ လျမ်းပြောလိုက်သည်။

“ဆန်ဂါလက်တိ စံအိမ်ကို သွားမယ်”

ရထားသမားက တစ်ခုခုပြန်ပြောသည်။ ကျွန်တော် တစ်လုံးမျှ  
အေားလည်။ ကျွန်တော် နားမလည်မှန်းသိတော့ သူက ကြောပွတ်နှင့်  
တစ်နေရာကို ဈွေန်ပြသည်။ သည်နေရာကို သူသိသည်ပေါ့။ ကျွန်တော်  
သွေရထားပေါ် လျမ်းတက်လိုက်သည်။ လွှဲစည်ကားလှသော လမ်းကျဉ်းကျော်း  
ကလေးအဝိုင်း မောင်းဝင်လာခဲ့သည်။ တပြည်းပြည်းနှင့် လမ်းကလေးက  
ပြု့လာပြီး တောင်ကုန်းတွေကို ပြတ်ကျော်သွားသည်။ ဆိတ်ပြု့မျိုးရုပ်ကွက်  
တစ်ခုသို့ ပြင်းရထား ဦးတည်းမောင်းနှင့်နေ၏။ ဝင်းတံ့တိုး ပိတ်ထားသည်  
ရှုံးမှ အိမ်ပြီးတစ်ဆောင်၏ ရှေ့တွင် ရထား ရုပ်လိုက်သည်။

‘ဆန်ဂါလက်တိရိပ်သာ’ ဟု ရထားသမားက ပြော၏။ ခရီးဆုံးကို  
ကျွန်တော် ရောက်ပြီး

ကျွန်တော်က ရထားသမားကို ခဏာစောင့်ရှိ အမှာအရာပြု့၊ ဂိတ်ဝမ်း  
ခေါင်းလောင်းကို ဆွဲလွှဲပို့လိုက်သည်။ အတွင်းမှ ဘာသံမျှမကြားရာ။  
ကျွန်တော် ခပ်ကြမ်းကြမ်း ထပ်လွှဲပို့လိုက်သည်။ ခွေးဟောင်သံကို အရှင်  
မကြားရ၏။ ပြီးမှ တံ့တိုးမြင့်သံနှင့်အတွက်လာသေး အောင်ဦးသံကြားရှိုး မိန့်းမှ  
တစ်ယောက်၏အသံ ထွက်လာသည်။ ခြေသံတွေ တစ်ဆက်တည်းကြား  
ခုသည်။ ဝင်းတံ့တိုးဦးသံသည် ခြေသံများ။

အတွင်းမှ မင်းတွေပြု့ဖြတ်သံနှင့်အတွက်တွေတွက်တွက်ခိုင်ခိုင် တောသူမ  
ရှုံးမှုန်းမကြီးတစ်ယောက် ထွက်လာသည်။ ကျွန်တော်က အတွင်းသို့  
လှုံးကြည့်ပြီး မေးလိုက်သည်။

“ဆိပ်ည်းက်ရှုံးလေ ဘယ်မှုလဲ”

ဆန်ဂါလက်တိစံအိမ်ကြီးကို ကျွန်တော် မြင်ကွင်းကျယ် မြင်ရပြီး

တရာတ်ကတော့ ပြတင်းပေါက်တွေအားလုံး ပိတ်ထားပြီး တိတ်ဆိတ် ပြုမှုသာက်နေ၏။ အမျိုးသမီးက တဲ့ ခါးကိုပြန့်ပိတ်မည်လုပ်တော့ ကျွန်တော်က အတင်းတွေန်းဝင်လိုက်သည်။ ထပ်မေးလိုက်၏။

“ဆီညျှော်အက်ရှုံးလေကော်”

ခုမှ ကျွန်တော့ကို သူ စေ့စွဲကြည့်သည်။ သည်တော့မှ အီတလီ စကားတွေ ကိုသောက်ပိတ်သလို ထွက်လာတော့၏။ အမိကြီးကို လက်ညွှေး ထိုးကာထိုးကာဖြင့်။ မျက်စီပျက်မျက်နှာပျက်ဖြင့်။ ပြီးတော့ အိမ်ကြီးဆီကို လှည့်ပြီး လှမ်းအော်ခေါ်သည်။ သူယောက္ခားဖြစ်ဟန်တွေသော လှတစ်ယောက် ပြီးထွက်လာသည်။ သူပုံးပေါ်တွင် ကလေးတစ်ယောက်နှင့်။ သူ ဝတ်ပုံ စားပုံက အမျိုးသမီးထက်စာလျှင် သေသေသပ်ရှိသည်။ မျက်လုံးများက ရှိုးသားပုံရ၏။

သူ ကျွန်တော့ကို စိုက်ကြည့်နေသည်။ ပြီးတော့ မျက်နှာပျက်သွားသည်။ သူမြန်းမကို အီတလီစကားတစ်ခုန်း လှမ်းပြောသည်။ အမျိုးသမီးက ကလေးဂိုဏ်ပြီး ပြန်လည့်သွား၏။

“ကျွန်တော် အကိုလိပ်စကား နည်းနည်းပြောတတ်တယ် ဆီညျှော်။ ကျွန်တော် ဘာအကုအညီပေးရမလဲ ပြောပါခင်ဗျာ”

“ကျွန်တော် မစွဲတာအက်ရှုံးလေကို တွေ့ဖို့လာတာပါ။ သူနှင့် သူအနီး ဒီအိမ်ကြီးမှာ မရှိကြားလား”

သူ မျက်နာပုံပျက်သွားသည်။ အလွန်အမင်း စိတ်လျှပ်ရှားနေပုံဖြင့် တွေ့မျိုးချုပ်သည်။

“ခေါ်များက မစွဲတာအက်ရှုံးလေရဲ့ သားလားဟင်”

“မဟုတ်ဘူး။ သူညီပါ။ သူတို့ အိမ်မှာမရှိကြဘူးလား”

သူ စိတ်ပျက်လက်ပျက် ခေါင်းယမ်းသည်။

“ဒါဆို ဆီညျှော်က အကံလန်းက လာခဲ့တာပေါ့နော်။ ဒါကြောင့်

စိတ်မကောင်းစရာသတင်းကို မကြားသေးတာဖြစ်မယ်။ အဖြစ်က ဆိုးပါ တယ်များ ကျွန်တော် ဘယ်က စပြာရမှန်းတောင် မသိတော့ဘူး ဆီညျှော်။ လျှော့ခဲ့တဲ့သုံးပတ်က ဆီညျှော်ရဲ့အစ်ကို ရှုတ်တရာ် ဆုံးသွားပါတယ်။ စိတ်မကောင်းလိုက်တာများ၊ အသုဘကိုပြီးပြီးချင်း မြို့စားကတော်လေးလည်း ဆို့ထွက်သွားတယ်။ သွားတာ နှစ်ပတ်ရှိပြီး ဘယ်တော့ပြန်လာမယ်ဆုံးတာ ကျွန်တော်တို့ မသိပါဘူး။ ပြန်မှ လာပါဦးမလား မသိပါဘူးများ”

ကျွန်တော့ကိုယ်ထဲမှ သွေးတွေ စီးထွက်သွားသလို ခံစားလိုက် ရုပ်သော် မျက်မှာ်ကြုတ်ပြီး တွေ့ရပ်နေမိ၏။ အိမ်စောင့်က ကျွန်တော့ကို ဝမ်းနည်းပက်လက်ငေးကြည့်နေသည်။ ခွေးခြေတစ်လုံး ယူလာပေးပြီး ထိုင်ချင်းသည်။

“ခကလေး ထိုင်လိုက်ပါလား ဆီညျှော်။ ကျွန်တော် အရမ်း စိတ်မကောင်းဖြစ်ရပါတယ်များ”

ကျွန်တော် ခေါင်းယမ်းလိုက်မိသည်။ စကားမှ တစ်ခွင့်နှုံးပြောမထွက်။

“ဆီညျှော် အိမ်ထဲဝင်ပြီး ဆီညျှော်အက်ရှုံးလေ ဆုံးတဲ့အခန်းကို ကြည့်ချင်ရင် ကျွန်တော် ဖွင့်ပေးပါမယ်”

သူခေါ်ရာသို့ စက်ရပ်တစ်ရပ်လို ကျွန်တော် လိုက်သွားမိသည်။ ခေါင်းထဲတွင် ဘာမျှမရှိ။ ဘယ်သွားနေမှန်းကျွန်တော် မသိ။ ခြေထောက် ဆွဲက ခဲ့ဆွဲထားသလို လေးလှုနော်၏။ အိမ်အဝင်လမ်းတွင် စိုက်ပရပ် ထင်းရှုံးပင်တွေ့နှင့် စိမ်းသြို့နေသည်။ အိမ်နားရောက်တော့ ပြတင်းပေါက် ဆွဲကို သတိထားမိသည်။ ဇာမ တဲ့ ခါးကိုပြီးတွေ့အားလုံး ပိတ်ထား၏။

အိမ်ဆင်ဝင်ရော့တွင် ရထားပတ်ထွက်သွားလို့ရသည် အစိုင်းကြီး တစ်ခုရှိသည်။ မြေကိုစိမ်းနိမ်းနှင့် အစိုင်းအလယ်တွင်ရော့ စိုက်ပရပ်ပင်များ ကြားမှာပါ ကျောက်ဆင်ရပ်အမျိုးမျိုး မတ်တတ်ရပ်နေကြသည်။

သူက ဇာမအိမ်ရှုံးတဲ့ ခါးကိုဖွင့်ပြီး ကျွန်တော့ကို ဝင်စေသည်။

အမျိုးသမီးနှင့် ကလေးပါ လိုက်ဝင်လာသည်။ ပြီးတော့ လင်မယား နှစ်ယောက် တရုတ်ကတ်တွေ၊ ပြတင်းပေါက်တွေကို လိုက်ဖွင့်သည်။ ပြုမဲ့သက်နေသည့် ခန်းမဆောင်ကြီးထဲသို့ အလင်းရောင် ထိုးဆင်းလာ၏။ အခန်းတွေ ကျယ်ကျယ်ဝန်းဝန်းနှင့် အင်းက စကျင့်ကျောက်ဖြူသားဖြစ်၏။ မျက်နှာကြက်တွင် ဆေးရေးပန်းချိကားတွေ အပြည့်။ အခန်းထဲတွင် အလယ် ခေတ်၏ အင္ဂာဒသက်များ ဂျုံးမိုးနေ၏။

အခန်းအချို့တွင် နံရုံများက ပြောင်ရော့၊ အချို့တွင် ပန်းချိကားများ ချိတ်ထားသည်။ အခန်းတစ်ခန်းက ပုပ်များမှာ့၏။ အခြားအခန်းတွေနှင့် မတူဘဲ မွန်းကျပ်ကျပ်ကြီးဖြစ်နေသလို ခံစားရ၏။ ထမင်းစားပွဲအရှည်ကြီးတစ်လုံး၏ ပတ်ပတ်လည်တွင် နောက်မို့ အရိုင်းနှင့် ရှုံးဟောင်းမှုစွဲ ကုလား ထိုင်များ ချထားသည်။

“အိမ်ကြီးက အိန္ဒာပေမဲ့ သိပ်လှပပါတယ်ခင်ဗျာ။ အပြင်မှာ နေပြင်းတဲ့ အမဲ ဆီညာ်အက်ရှုံးလေ ဒီအခန်းမှာ ထိုင်တတ်ပါတယ်။ ဟောဟို ကုလားထိုင်မှာပေါ့”

နောက်မှုအမြင့်ကြီးနှင့် ကုလားထိုင်ကြီးကို သုက ဂက်ယူဟန်ဖြင့် ဈေးနှင့်ပြီး ပြောသည်။ ကျွန်ုတ် အိမ်မက် မက်သလို ဖြစ်နေ၏။ ဘာလျှေ တကယ် မဟုတ်သလို ဖြစ်နေ၏။ သူကို အင့်သား ငင်းနေစီသည်။

စိတ်ကူးဖြင့် ပုံဖော်ကြည့်သည်။ ပြင်ယောင်ကြည့်သည်။ အစ်ကိုကို သည်အိမ်ကြီးထဲတွင် ရှာမရ။ သည်အခန်းထဲတွင်လည်း အစ်ကိုမရှိ။ လမ်းလျောက်တုတ်ကို လွှာကာဖြင့် သည်အခန်းထဲဝင်လာပြီး သည်ကုလား ထိုင်တွင် ဝင်ထိုင်သည့်ပုံကို အာရုံပြု၍မရ။

အိမ်စောင့်လင်မယားက တဲးခါးတွေ လျောက်ဖွင့်နေသည်။ အပြင် ဘက်မှ ပန်းခြိုက်လုံးမြင်ရသည်။ အလယ်တွင် ရေပုံးတစ်ခုနှင့် နဲ့သားတွင် ကြေးသို့ သုသေယာတော်တုတ်။ လက်နှစ်ပေါ်ဖြင့် ခရာသင်းကို ကိုင်ထေားသည်။

ရေပုံး၏ နောက်ဘက်မှ ကျောက်တဲ့ဗျားပေါ်တွင် ခုပ်ဝေစိမ်းလန်းကာ အို့ပြာကျေနေသည့် ဂုဏ်ပိုင် တစ်ပိုင်။

ရွှေရောင်ပန်းပွင့်တွေက ဂိုက်ရွှေမ်းရော်ရှိနေပြီ။ မြိုက်ခင်းပေါ်တွင် ပွင့်ဖတ်တွေ ကြောက်နေ၏။ အမျိုးသမီးက ခြိုထဆင်းသွားပြီး ပန်းခြိုထဆင်းမှ လက်ကိုင်ကောက်တစ်ခုကို လွှာည့်သည်။ သုသေယာတော်၏ လက်ထဲသို့ ခရ သင်းမှ ရေတွေ ပန်းထွက်လာသည်။ သူ၏ခြေထောက်အောက်မှ ရေကန်ငယ်ထဲ ရေတွေ ဖြာဆင်းသွား၏။

“ဆီညာ်အက်ရှုံးလေ ဒီနေရာမှာ နေ့တိုင်းထိုင်တယ်ခင်ဗျာ။ အဲဒီ ရေပုံးကို အမြှေတစ်းကြည့်တယ်။ သုက ရေရှေခင်းကို သိပ်သဘာကျတယ်။ ဟာသို့အပင်အောက်မှာလည်း သွားထိုင်တတ်တယ်။ အကြောက်းထိုင်နေရှုံးစားကတော်လေးက အပေါ်ထပ်ကနေ အော်ခေါ်တတ်တယ်”

သုက အပေါ်ထပ် ဝရ်တာဆီသို့ လက်ညွှေးထိုးပြီး ပြောနေသည်။ သုသေယာတော် ကြေးရုပ်၏ လက်ထဲမှ ဖြာကျေနေသည့် ရေက အရှင်အပြင်းကြီးမဟုတ်။ ရေကန်ထဲသို့ မရပ်မနား ဖြည့်းဖြည့်းသာသာကလေး ပန်းထွက် နေခြင်းဖြစ်သည်။

သုက ဆက်ရှုံးနေသည်။

“နေတုန်းက သုတို့နှစ်ယောက် အဲဒီမှာ အမြှေထိုင်ကြတယ်။ ဉာဏ်းပြီးရင် ဆေးလက်ဖက်ခြားကြော်နဲ့ဖျော်တဲ့ ရေနွေးကြမ်း ထိုင်သောက် ကြတယ်။ အဲဒီ နိစ္စဓုဝအလုပ်ပဲ”

သုက စကားရပြီး ကုလားထိုင်ကို လက်နှင့်ပွုတ်နေသည်။ ကျွန်ုတ် စိတ်ထဲ ပို၍တော်းကျပ်လာ၏။ ပန်းခြိုသည် သုသေယာနဲ့ပြင်လို တိတ်ဆီတ် နေ၏။ အခန်းတဲးခါးတွေ မွေးဖြင့်ခင်ကအတိုင်း အပြင်တွင် လျှော်းနေသည်။

“ဆီညာ်ဆုံးသွားတဲ့ အခန်းကို ကြည့်ချင်သေးလား”

ကရုဏာသံဖြင့် မေးသည်။ ခုထိ ကျွန်ုတ်တော်းစိတ်ထဲ တကယ်လိုလို

အိပ်မက်လိုလို ဖြစ်နေခဲ့။ အပေါ်ထပ်တက်သည့် လျှခါးကျယ်ကြီးအတိုင်း သူနောက်မှ ကျွန်တော် တက်လိုက်သွားသည်။ အခန်းပေါင်းများစွာကို ပြတ်ကျော်သွားသည်။ အဆက်ထပ်အခန်းများလို ထူးထူးမြားမြား ပြင်ဆင်ထားခြင်းမရှိပေါ့။ မြောက်ဘက်သို့ မျက်နှာမှုထားသည့် အခန်း တစ်ခန်းမှ စိုက်ပရပ်ပင်တန်း၏ အပေါ်တည့်တည့်တွင်ရှိသည်။ ပရီဘောဂ ဟူ၍ များများစားစားမရှိ။ ခင်ကြီးတစ်ပါး၏အခန်းလို ရီးရီးရှင်းရှင်းဖြစ်၏။

နံရုတ်ဖက်တွင် သခုတင်တစ်လုံး ရှိသည်။ အိပ်ရာနဲ့ဘေးတွင် ခန်းသီး ရှိသည်။ ရေတံခါ်ခေါင်း ရှိသည်။ အဝကျယ် ကရားတစ်လုံး ရှိသည်။ မီးလင်းဖိပော်တွင် ပန်းချိကားအချို့ ထောင်ထားသည်။ နံရုမှ ချိုင့်နေသော လေးထောင့်ကျက်ထဲတွင် မယ်တော်မာရှိရပ်တုကလေး။

အိပ်ရာကို ကျွန်တော် လုမ်းကြည့်လိုက်သည်။ စောင်တွေကို ခြေရင်းတွင် သေသေသပ်သပ် ခေါက်တင်ထားသည်။ ခေါင်းရင်းဘက်တွင် အစွမ်း ချွတ်ထားသည့် ခေါင်းအုံနှစ်လုံး။

“ဖြစ်သွားတာ သိပ်မြန်တယ် ဆီထည်”

သူက ပုံတိုးတိုး ဆက်ပြောသည်။

“ဖြားပြီးတော့ သူ အရမ်း အားနည်းနေတယ်။ မဆုံးခင်တစ်ရက်ပန်းခြားဆင်းထိုင်ဖို့ ယိုင်ထိုးယိုင်ထိုးနဲ့ သွားသေးတယ်။ မြို့စားကတော်လေးက အတင်းဘားပေမဲ့ မရဘူး။ နောက်ပိုင်းမှာ ဆရာဝန်တွေ ဝင်ချည်တွက်ချည်နဲ့ ရှုပ်ယှက်ခဲတော်ပဲ။ ဆီညျှော်ရိန်နယ်ဒီလိုက်သည်း မြို့စားကတော်လေးဘက်က ဂိုင်းပြောတာပဲ။ ဒါပေမဲ့ ဆီညျှော်အက်ရှုံးလေကဘယ်သွေ့စကားမှ နားမထောင်ဘူး။ ဒါသအရမ်းကြီးလာတယ်။ အောင်ဟန် ဆုံးတယ်။ ကလေးတစ်ယောက်လို ဤမြို့ချင်လည်း ဤမြို့နေပြန်ရော့ ဒါလောက်အင်အားကြိုးမားတဲ့လုံတစ်ယောက် ဒီလိုဖြစ်သွားတာ ကျွန်တော်ပြင်း မယုံနိုင်အောင်ပဲ။ သနားဖို့လည်း သိပ်ကောင်းတယ်ယား။

“တစ်နေ့မနက် အစောကြီး ကျွန်တော်အခန်းကို မြို့စားကတော်လေး အော်ခေါ်တယ်။ မျက်နှာတစ်ခုလုံး ဖယောင်းရှုပ်လို ပြုဖွေးနေတာပဲ။

‘ဟဲ ရှစ်ပါး မြန်မြန်လုပ်စမ်း။ သူသေတော့မယ်ထင်တယ်။ ငါတော့ မြို့စားထင်တာပဲ’ တဲ့။ ကျွန်တော် အပြေးအလွှား ထလိုက်သွားတယ်။ ဆီညျှော်အက်ရှုံးလေ အိပ်ရာထဲမှာ လဲနေတယ်။ မျက်စိုလာသို့ မြှုပ်နှံသူ့ အသက်တော့ ရှုံးနေတယ်။ ဒါပေမဲ့ ပုံမှန်မဟုတ်ဘူး။ အိပ်ပျော်နေတာလည်း မဟုတ်ဘူး။ ကျွန်တော်တို့ အပြေးအလွှား ဆရာဝန်ပင်ကြပါတယ်။ ဒါပေမဲ့ ဆီညျှော် အက်ရှုံးလေ ပြန်မနီးလာတော့ပါဘူးခင်ယား။ ပထမတော့ စကားတွေ ပြောနေသေးတယ်။ နောက်မှ အသက်ကျွန်သွားရှာတယ်။ ကျွန်တော် ကိုယ်တိုင် မြို့စားကတော်ကလေးကို ဖယောင်းတိုင် ကုတွန်းပေးပါတယ်။

“သီလရှင်တွေ သူမှာပြောတွေ ရောက်လာတော့ ကျွန်တော် ပြန်လာ ကြည့်သေးတယ်။ သူမျက်နှာမှာ ဒေါသရိပ်တွေ မရှိတော့ပါဘူး။ ပြင်းထန်တဲ့ ဒါသတွေ ပေါက်ကွဲမှုမျှတွေလည်း မရှိတော့ဘူး”

“ပေါက်ကွဲမှုတွေ ဟုတ်လား။ ခင်ယား ဘာဆိုလိုတာလဲ”

“သူ အဖျားဝင်လာပြီဆိုရင် ဖောက်လာတတ်တယ်။ ကြမ်းတဲ့အခါ ကြမ်းတတ်တယ်။ နှစ်ခါ သုံးခါလောက် ကျွန်တော် အတင်းချုပ်ပြီး အိပ်ရာထဲ ပို့ရရှုံးတယ်။ ဒေါသရိပ်ပြီးရင် ပျော်ခွေသွားရော့”

အခန်းထဲမှာ ကျွန်တော် မျက်နှာလွှာပြီး အပြင်ထွက်လိုက်သည်။ ရှစ်ပါးတဲ့ ဒါသော်မှာ ကျွန်တော် မကျေမနပ်ပြောလိုက်သည်။

“ဒီအတိုင်း လက်ပိုက်ကြည့်နေကြသလား။ ဆရာဝန်တွေက ဘာမှ လုပ်မလေးဘူးလား။ ဒော်နားက်သေအောင် ဘာဆေးမှ မပေးကြဘူးလား”

သူ အောဝါပြုသွားသည်။

“တစ်ဆီတို့ကလေးခင်ယား၊ ဆီညျှော် စိတ်အေးအေးထားပါနော်”

“သူရောက် ဘာတဲ့လဲ။ ဘယ်လောက် ကြာကြာခံလိုက်ရသလဲ”

“ကျွန်တော် ပြောသလိုပါပဲ။ ရှုတ်တရက်ကြီး ဖြစ်လာတာ။ ချက်ချင်း ဖြစ်သွားတာ။ ဆိုးလာရင် သူနဲ့မတွေ့တော့ဘူး။ သူဟာ ရောက်စက သိပ်ပျော်စရာကောင်းတဲ့ လွှဲတစ်ယောက်ပါဗျာ”

ကျွန်တော်တို့ အပြင်ဖြန့်ထွက်လာခဲ့ကြသည်။ ကျက်လပ်ကို ဖြတ်လျောက်ပြီး အနိမ့်ပိုင်းမှ ပန်းခြေတစ်ခုကို လုမ်းကြည့်လိုက်၏။ ဂရာစိုက်ထိန်းသိမ်း ဖြတ်ညုပ်ထားသည့် ပန်းခြေ။ လေအင့်တွင် နှင့်သိန့် သင်းလာသည်။ ဇွဲခံပယ့်နှုံးများလည်း ရောပါလေ၏။ ပန်းခြေထဲတွင် ရေပန်းတွေက ပို့မေ့ရာတစ်ခု သည်နေရာတစ်ခု။ ပန်းခြေကို ဝန်းကျင်ထားသည့် စိက်ပရပ်ပင် များနှင့် ပန့်ရုံသည်။ ဝင်လှလှနေရောင်ခြည့်တွင် ပန်းခြေနှင့် ပန်းခြေထဲမှ ကျောက်ရှုပ် ခြေးရှုများ ပိုလှနေသည်။

အိမ်စောင့်က ပြန်ကောက်သည်။

“ကျွန်တော်အထင် မြို့စားကတော်လေး ပြန်လာတော့မှာမဟုတ်ဘူး။ ဒါလောက် စိတ်ထိခိုက်ခဲ့စားခဲ့ရတဲ့နေရာ၊ ရင်နာစရာကောင်းတဲ့နေရာကို ဘယ်သူ ပြန်လာချင်မှာလ ဆီညဵ်။ ဆီညဵ်ရိုန်နယ်ဒီက ပြောတယ်၊ အိမ်ကြီးကို ငါးမယ်တဲ့”

သူစကားကြောင့် ကျွန်တော် အိပ်ရာမှ လန်းနှီးသလိုဖြစ်သွားသည်။ “ဆီညဵ်ရိုန်နယ်ဒီ ဆိုတာ ဘယ်သူလဲဗျာ”

“ကျွန်တော် သူလိပ်စာ ပေးမယ်လေး။ သူက အင်္ဂလာပ်စကားကောင်းကောင်းပြောနိုင်တယ်”

အိမ်ဘက်ကို ပြန်လျောက်လာကြသည်။ သူက ပြတင်းပေါက်တွေ ပြန်ပိုတ်၏။ သူအလုပ်ပြီးတော့ ကျွန်တော်က သူကို မှန်ဖိုးပေးလိုက်သည်။ သူမိန့်မနှင့် ကလေးက နဲ့ဘေးမှ ရုပ်ကြည့်နေ၏။

“မစွဲတာအက်ရှုံးလေကို ခင်ဗျား ဂရာတစိုက်ပြုစုတာ ကျေးဇူးတင်ပါ တယ်များ”

သူ မျက်ရည်လည်းကြော်ပြန်သည်။

“ကျွန်တော် အရေးစိတ်မကောင်းဖြစ်ရပါတယ် ဆီညဵ်”

“ဒါထက် သူပစ္စည်းတွေကေား စာအုပ်တွေ၊ စာရွက်စာတမ်းတွေလေ”

သူ ဦးနောက်ခြားကို သူမှာမယ်ပြီး လျှေလိပ်သံ့အောက် မေး၏။

“အဝတ်အစားတွေရော၊ စာအုပ်တွေပါ သေတွားတွေထဲထည့်ပြီး မြို့စားကတော်လေး ယူသွားတယ်တဲ့ခင်ဗျာ။ ဘာမှ ချွန်မထားခဲ့ဘူးတဲ့”

သူတို့လင်မယားကို ကျွန်တော် အကဲခတ်လိုက်သည်။ အရိုးခဲ့တွေ ဖြစ်ပုံရှု၏။

“မစွဲက်အက်ရှုံးလေ ဘယ်သွားတယ်ဆိုတာ ခင်ဗျားတဲ့ မသိဘူးပေါ့၊ အုတ်လား”

“မသိပါဘူးခင်ဗျာ၊ အသုဘြီး နောက်တစ်နှုံးမှာ ဖလောရှင့်စာ သူက်သွားတယ်ဆိုတာပဲ သိပါတယ်”

“သူကို ဘယ်မှာမြှုပ်ပဲလဲ”

“ပရိတက်စတင့်သုသာန်မှာပါ ဆီညဵ်၊ တြေားအက်လုမျိုး အဲတွေလည်း အဲမြို့မှာပဲ သြို့ဟိုပါတယ်”

သူပြောပုံက ကျွန်တော်အစ်ကိုတွေ့ အဖော်ရှိကြောင်း သိစေချင်နေသလိုလို။ ကျွန်တော် လျှော့ထွက်ဖို့ပြင်တော့ အချို့သမီးက သူယောကုံးကို ဘာစ်စတ်ရာလုပ်းပြောပြီး အိမ်ထဲပြန်ပြီးဝင်သွားသည်။ မြို့စားကတော်လေး မေးကျော်ရရှုသည် အကိုးကို ထုပ်ကို ပြောပါတယ်။

အိမ်မှာ နေပူလျှင်ဆေးသည့် အနားကျော်ကျော် ဦးထုပ်၏။ ဦးထုပ်က ဘေးတော်ကြီးသည်။ တော်ရုံလု ခေါင်းနှင့် တော်မည်မဟုတ်။ ဦးထုပ်ကို ကိုင်ပြီး လျှည့်ပတ်ကြည့်နေစဉ် ကျွန်တော် ဘာများပြောမလဲဟု သူတို့ လင်မယား စိတ်ဝင်တစား စောင့်နေကြ၏။

နှစ်ရွင် မယ်တော်မာရီပုံနှင့်အခန်း။ အခန်းအနေအထားက ကျွန်ုတော်ကို  
တစ်စုံတစ်ရာ ပြောနေသလိုလို။ သူများတော့ သည်အခန်းထဲတွင် သူချို့ညား  
မျှမည်မထင်။ သူချို့သည့်တိုင်းပြည်နှင့် သူချို့သည့် မဟာသခရိပြုင်  
တွင်သာ ရောက်နေလိမ့်မည်။ သူပိုင်းသည့်၊ သူချို့သည့် သစ်တော့နှင့်  
တောင်ကုန်းများပေါ်သို့လည်း ရောက်နေနိုင်သည်။ သူနှင့်ခွဲမရသည်  
မြို့မြို့တွေဆိုတွင်လည်း ရောက်ချင် ရောက်နေမည်။ ပင်လယ်၏ အသကို  
ကြားနေရသည် နေရာမျိုးလေ။

ဘုရားကျောင်းထဲမှတွက်ပြီး ပန်းခြားကိုသို့ ဆက်လျှောက်ခဲ့သည်။  
သဘောကောင်းသည့် အမိန္ဒာင့်က ကျွန်ုတော်ကို ဆီည်းရိုန်နယ်ဒါ၏  
လိပ်စာ ရေးပေးလိုက်သည်။ ဓရရှုက်ကလေးကို ပြပြုပြီး ဟိုမေးသည်မေးနှင့်  
မောက်ဆုံးတွင် ရိုန်နယ်ဒါ၏ အမိန္ဒာင့် ကျွန်ုတော် ရောက်သွားသည်။ အစောင့်  
တစ်ယောက်က ကျွန်ုတော်ကို ဘာမှမမေးဘဲ အမိန္ဒာင့်ခေါ်သွင်းသွားသည်။  
အခန်းတစ်ခန်းကို တံခါးခေါ်ကြပြီး ကျွန်ုတော်ကို သွင်းပေးသည်။ အေးပွဲ  
တစ်လုံးမှာက်မှ ကုလားထိုင်တွင် လူတစ်ယောက် ထိုင်နေသည်ကို  
တွေ့ရ၏။ ကျွန်ုတော်ထက် အရပ်နည်းနည်း နှစ်မည်။ အသက်က  
လေးဆယ်ခန်း။ မျက်နှာခပ်ရှည်ရှည်၊ ဖြူဖျောဖျော။ ဘာ အရောင်အဆင်းမျှ  
မရှိ။

မျက်နှာပေါ်က်က မာနကြီးမည့်ပုံ။ သိပ်ကျောက်သရေမရှိဟယ်သည်။  
မျက်လုံးတွေက တောက်ပသည်။ ကျွန်ုတော်ကိုမြင်တော့ တစ်ချက် မျက်နှာ  
ပျက်သွားသည်။ သို့သော် ချက်ချင်း လူမြှေ့ပြန်သည်လိုက်၏။

“ဆီည်းရိုန်နယ်ဒါပါလား၊ ကျွန်ုတော်မှာမည် ဗီးလုံးအက်ရှုံးလေပါ”  
“ဟုတ်ကဲ ထိုင်ပါ”

သူအသံက မာကျောကျော အေးစက်စက်။ အကိုလိပ်စကား အတန်  
အသင့် ပြောနိုင်ပုံး။

## အခန်း [၅]

သည်အမိန္ဒြေးမှ မည်သို့မည်ပုံ ကျွန်ုတော် ပြန်လာခဲ့သည်ကို သိပ်မမှတ်မိ။  
ချက်ချင်း နေဝါဒ်းမှောင်သွားသည်ကိုသာ မှတ်မိတော့သည်။ ရထားကို  
ဘုရားရှိခိုးကျောင်းတစ်ခုရှေ့ ပန်းခြားတွင် ရပ်စော်းပိုက်ဆံပေးကာ ကိုယ်  
ကိုယ်ကိုယ် ဘာလုပ်မိမှန်းမထိဘဲ အခြားလုတေသနနှင့်အတူ ကျောင်းထဲ  
လိုက်ဝင်ခဲ့သည်။ လက်ထဲတွင် အစိန္တိုးထဲပိုက်လျက်

မရှာမ ဝတ်ကျောင်းကြီးထဲမှ လုပ်ထဲတွင် ကျွန်ုတော် ရောပြီး  
ရပ်စော်မိသည်။ အေးစက်စွာ လုပ်သည့်မြို့ကြီးတွင် ကျွန်ုတော်၏ ဆုံးရုံးမှာကို  
ခုံမ ပြီး စုံစုံရှုံးရှုံး ခံစားလိုက်ရသည်။ အဖော်နှင့် တစ်ရိုက်းတည်းထားကာ  
ကျွန်ုတော်ချို့သည့် ကျွန်ုတော်အစိန္တိုး မရှိတော့ပြီး။ ကျွန်ုတော်ဘာဝထဲမှ သူ  
အပြီးအပိုင် ထွက်ခွာသွားလေပြီး။ အေးမြှုပ်သည် သူအပြီးကို ကျွန်ုတော်  
ဘယ်တော့မှ မြင်ရမည်မဟုတ်တော့ပေး။ ကျွန်ုတော်ခုံးပေါ်သို့ သူလက်တွေ  
ဘယ်တော့မှ ရောက်လာတော့မည်မဟုတ်ပေး။ သူနားလည်းနှင့်စွမ်းတွေ၊  
သူချွန်းအေးတွေကို ကျွန်ုတော် ဘယ်တော့မှ ခံစားရတော့မည်မဟုတ်တော့ပေး။  
သူ ကျယ်လွန်သွားသည်အခန်းကို ကျွန်ုတော် ပြန်စဉ်းစားသည်။

“ကျွန်တော့ကိုတွေ့တော့ အဲ သွေးသယ်ထင်တယ်။ ကျွန်တော့  
ဖလောရှင်စံမှာရောက်နေတာ ခင်ဗျား မသိသွားမဟုတ်လား”

ကျွန်တော်က သူကို မျက်စာောင်မခတိနိက်ကြည့်ရင်း အေးလိုက်သည်။  
“ဟုတ်တယ်၊ ခင်ဗျားရောက်နေမှုန်း ကျွန်တော် မသိဘူး”

သူက စကားလုံးပြီး ခပ်ဆပြောသည်။ ဘာသာစကား အခက်  
အခကြောင့်လည်း ဖြစ်နိုင်ပါသည်။

“ကျွန်တော် သန်ဂါလက်တိရိပ်သာကို ရောက်ခဲ့ပြီးပါပြီ။ ကျွန်တော်  
အစ်ကို သေတဲ့အခန်းကိုလည်း ကြည့်ခဲ့ပြီးပြီ။ ရုပ္ပါပ်က တော်တော်အကူအညီ  
ရပါတယ်။ သူ အသေးစိတ်ရှင်းပြပါတယ်။ ခင်ဗျားသိသွားတွေ့ဖို့လည်း  
သူ တိုက်တွန်းသေးတယ်”

သူမျက်လုံးထဲကို ကျွန်တော် နိုက်ကြည့်ပြောလိုက်ခြင်းဖြစ်၏။

“ခင်ဗျား ဖလောရှင်စံကိုရောက်တာ ဘယ်လောက်ကြာပြီးလဲ”

“ဒီနေ့ ညနေကပဲ”

“ဟုတ်လား။ ဒီနေ့မှုရောက်တယ်ဆိုတော့ ခင်ဗျား မရှိတော်နဲ့  
မတွေ့လိုက်ရဘူးပေါ့”

“ဘယ်တွေ့မလဲ။ အသုဘက်ခွဲပြီးတော့ နောက်တစ်နေ့မှာ တွေ့က်သွား  
တယ်ဆို”

“မဟုတ်ဘူး၊ အဲဒါ အီမံကထွက်လာတာ။ ဖလောရှင်စံက မထွက်  
သေးဘူး”

“သူ ခုထိ ဒီမှာရှိနေသေးလား”

“ဟင့်အင်း၊ မရှိပါဘူး။ သူ တွေ့က်သွားပါပြီ။ အီမံကထွေးဖို့ ကျွန်တော်ကို  
အပ်ခဲ့တယ်။ ရောင်းရင်လည်း ရောင်းဖြစ်လိမ့်မယ်”

သူလေသံက ခပ်ပြတ်ပြတ်။

“သူ ခု ဘယ်မှာရှိလဲ၊ ခင်ဗျားသိလား”

“မသိဘူး။ သူ ပြန်းစားကြီးထွက်သွားတာ။ ဘာ အစ်အစဉ်မှ  
မရှိဘူး။ တစ်ခုခုကို ဆုံးပြတ်ပြီးရင် စာရေးမယ်တော့ ပြောသွားတယ်”

သူမပြောတာထက် သူပိုသိထားသည်ဟု ကျွန်တော် ယုံကြည်နေ၏။  
သည်အန်းထဲကိုလည်း မမရောချယ် ရောက်ဖူးလိမ့်မည် ထင်နေ၏။

“ခင်ဗျား နားလည်မှာပါ သိည့်ရိန်နယ်ဒီ။ ကျွန်တော်အစ်ကို  
ရုတ်တရက် ဆုံးသွားတယ်ဆိုတဲ့သတင်းဟာ ကျွန်တော်အတွက် ကမ္မာပျက်  
သလိ ဖြစ်သွားပါတယ်။ ဘယ်လိုဖြစ်တာလဲ၊ ဘာကြောင့်လဲ၊ ဘာကြောင့်  
ကျွန်တော်ကို အကြောင်းမကြားကြတာလဲ တစ်ဆိတ်ရှင်းပြပါ”

သူက ကျွန်တော်ကို နိုက်ကြည့်နေရင်း စကားဆက်သည်။

“ပြစ်တာက သိပ်မြှုနဲ့ဖုန်းတယ်လေ။ ကျွန်တော်တိအားလုံးဟာ  
ဘာလုပ်လို ဘာကိုင်ရှုန်းမသိ ဖြစ်ကျွန်တယ်။ သူများတာကို ဒါလောက်ကြီး  
အသက်အန္တရာယ်ရှိလာမယ်လို ဘယ်သွားမထင်ကြဘူး။ ဒီမှာ နိုင်ငံခြား  
သားတွေ နွောရာသိဆို ဖူးတတ်ကြတာပဲ။ သူလိုပဲ ဖူးပြီးရင် အားနည်း  
ကျွန်းခဲတတ်တယ်။ ဝေါင်းအရမ်းကိုက်လာတော့ ပြို့စားကတော်လေး  
အဲလေ မစွေက်အက်ရှုံးလေက အရမ်းစိုးရိမ်လာတယ်။ ဒါပေမဲ့ ခင်ဗျား  
အစ်ကိုဟာ တစ်မိုးဖြစ်လာတယ်။ ကျွန်တော်တိ ဆရာဝန်တွေ့ကို မယုံသကာ  
ဖြစ်လာတယ်။ မစွေက်အက်ရှုံးလေကတော့ သက်သာနဲ့ သက်သာနဲ့ အေးရော  
ညုပါ ပြရရှုံးတယ်။ ခင်ဗျားသိတ်ပုံမှာလည်း သူ အရမ်းစိုးရိမ်နေတယ်”

“မစိုးရိမ်ဘဲ နေမလားလဲ။ စိုးရိမ်လို ဖလောရှင်စံကို ကျွန်တော်  
လိုက်လာတာဘေးပေါ့။ ကျွန်တော်အစ်ကိုဆိုက စာနှစ်စောင်ရာတယ်”

ကျွန်တော် စိတ်လိုက်မှာနဲ့ပြစ်လှန်သလိုသေးမသိ။ လုပ်သင့် မလုပ်သင့်  
စဉ်းစားမနေတော့။ စာနှစ်စောင်ကို သူစားပွဲပေါ့သို့ ထိုးပေးလိုက်သည်။

သူ သေသေချာချာဖော်သည်။ သူအမှုအရာ ပြောင်းသွားခြင်း မရှိ  
စာနှစ်စောင်ကို ကျွန်တော်ဘက် ပြန်ထိုးပေးသည်။

သုက မအဲ့ပြုသည့်လေသံဖြင့် လူးဝတည်ပြုမြစ်စွာ စကားဆိုသည်။

“ဟုတ်တယ်၊ မစွဲက်အက်ရှုလေက သူ အဲဒီလိုစာမျိုးရေးမှာ သိပ်  
စီးရိမ်တယ်။ နောက်ဆုံးနေ့တွေမှာ သူ စိတ် မမျှန်တော့ဘူးလေ။ သူအမှု  
အရာတွေ သိပ် ထူးဆန်းလာတယ်။ သိပ်လျှို့ဂျက်လာတယ်။ ဆရာဝန်  
တွေလည်း စီးရိမ်စပြုလာပြီ။ မစွဲက်အက်ရှုလေကို သတိပေးကြတယ်”

“ဘာကို သတိပေးတာလ”

“ဦးနောက်ထဲမှာ တစ်ခုရုပ်စုပြီးလို့ သူတို့ သံသယဖြစ်လာတယ်။  
အကျိတ်တို့ ဘာတို့ပါ။ အကြိုးမြန်တဲ့ အကျိတ်မျိုးဖြစ်မှာ သူတို့ စီးရိမ်လာ  
ကြတယ်”

အကျိတ်ဆီပါလား။ ကျွန်တော့နားထဲတွင် ခုညံသွားသည်။  
နှစ်ကန်ဒေါ်လွှားတာ မှန်နေပြုလား။ ပထမ အစ်ကိုအဖေ ကျွန်တော့  
ဦးကြီး အန်ကယ်ဖီးလတ်၊ ခု အစ်ကို၊ နေပါးရီး၊ ဒီ အီတလီကောင်က ဘာလို့  
ငါ့ကို မျက်တောင်မခတ် စိုက်ကြည့်နေရတာပဲ။

“အဲဒီအကျိတ်ကြောင့် သေရတာလို့ ဆရာဝန်တွေက ပြောသလား”

“ဟုတ်တယ်၊ သေချာတယ်တဲ့။ အဲဒီဆရာဝန်နှစ်ယောက်နဲ့ ခင်ဗျား  
တွေချင့်ရင် ကျွန်တော် ခေါ်ပေးမယ်။ တစ်ယောက်က အက်လိပ်စကား  
ကောင်းကောင်းပြောနိုင်တယ်”

“နေပါစေဥ္ဓာ မလိုတော့ပါဘူး”

ကျွန်တော် ပေါ်ဆိုင်းဆိုင်းပြန်ပြောလိုက်သည်။ သုက အံခွဲဖွေ့ဖြီး  
စာရွက်တစ်ရွက် ထဲတိယုလိုက်သည်။

“ဒီမှာ သူတို့နှစ်ယောက် လက်မှတ်ထိုးထားတဲ့ သေစာရင်းမိတ္ထား။  
ပတ်ကြည့်လေ။ မိတ္ထားတစ်ယောက်နဲ့ ခင်ဗျားလိပ်စာနဲ့ ကျွန်တော် ပို့လိုက်ပြီ။  
နောက်တစ်ယောက်ကိုတော့ မစွဲတာအက်ရှုလေရဲ့ သေတမ်းစာရေးတဲ့ တာဝန်ခဲ့  
ရေးနောက်းနှစ်ကန်ဒေါ်ဆီကို ပို့လိုက်တယ်”

စာရွက်ကို ကျွန်တော် အကြောင်သား ၃၃:ကြည့်နေသည်။ ပတ်ချင်  
ခိုတ် မရှိတော့ဘူး။

“နှစ်ကန်ဒေါ်က ကျွန်တော်အစ်ကိုရဲ့ သေတမ်းစာတာဝန်ခဲ့  
ရှုံးနေမှန်း ခင်ဗျား ဘယ်လိုလုပ်သိသလဲ”

“ခင်ဗျားအစ်ကိုမှာ သေတမ်းစာမိတ္ထားတစ်ယောက် ရှိတယ်လေ။  
ကျွန်တော် အကြောင်ပေါင်းဗျားစွာ ဖတ်ခဲ့တာပဲ”

“ကျွန်တော်အစ်ကိုရဲ့ သေတမ်းစာကို ခင်ဗျားပတ်ရတယ်၊ ဟုတ်လား”  
ကျွန်တော်က မယုံကြည့်နိုင်စွာ မေးလိုက်၏။

“အဲဒါက မဆန်းပါဘူးဗျား။ ကျွန်တော်ကိုယ်တိုင် မြို့စားကတော်  
လေးရဲ့ သေတမ်းစာရေးတဲ့ ရေးနေပဲ့။ ဒီတော့ သူခဲ့ပုန်းရဲ့ သေတမ်းစာကို  
ပတ်ဖို့ ကျွန်တော်တာဝန်လေး။ သူတို့လက်ထပ်ပြီး မကြာခင် ခင်ဗျားအစ်ကို  
ကိုယ်တိုင် ကျွန်တော်ကို ဖတ်ခိုင်းတာပါ။ ကျွန်တော်မှာ မိတ္ထားတစ်ယောက်  
ရှိသေးတယ်။ ဒါပေမဲ့ ခင်ဗျားကို ကျွန်တော် မပြနိုင်ဘူး။ အဲဒါက ခင်ဗျားရဲ့  
အမွှတ်နှင့်ရေးနော်ပဲ ဆိုင်တယ်”

ကျွန်တော်ခေါင်းကိုင်းအဖေဟာ ကျွန်တော်အမွှတ်နှင့် ဆိုတာ သူ  
သံဖေါ်လား။ ဟုတ်ကော် ဟုတ်ရဲ့လား။ အသက်နှစ်ယယ်နှစ်နှစ် ပြည့်တဲ့  
ရုတိုင်း အမွှတ်နှင့်မှ မလိုတာ။ ကျွန်တော်ကာ နှစ်ယယ်လေးနှစ် ပြည့်နေပြီး။  
ဒါ ကိစ္စမရှိပါဘူးလေး။ အစ်ကိုရောက်နဲ့ အစ်ကိုသေမွှေသေခေါင်းက အခိုက်ပါ။

ကျွန်တော် လေသံမာမှန့် ဆက်ပြောသည်။  
“ဒီစာနှစ်ယောက်ဟာ ရောက်ပြုနေတဲ့ လုတ်စာတ်ယောက်ရဲ့စာတွေ  
မဟုတ်ဘူး။ သူဇားမှာ ရှုနိသူတွေပိုင်းနေတဲ့ လုတ်စာတ်ယောက်၊ မယုံရတဲ့  
လုတွေကြားမှာရောက်နေတဲ့ လုတ်စာတ်ယောက် ရေးတဲ့စာ”

“ရိန်နှစ်ယီးက ကျွန်တော်ကို ပေါ်အေးအေးကြည့်နေသည်။  
“စိတ်မကျွန်းမာတဲ့လုတ်စာတ်ယောက် ရေးတဲ့စာပါ မစွဲတာအက်ရှုလေး။

ကျွန်တော် ခုလို တဲ့တိုးပြောရတာ မိတ်မကောင်းပါဘူး။ ကျွန်တော်က သူ မဆုံးခင် နစ်ပတ်မှာ အနီးကပ်တွေ့လိုက်ရတယ်။ ခင်ဗျားက မဖြင့်လိုက်ရဘူး။ မြင်နေရတာ တကယ်စိတ်မချမ်းသာစရာပါဗျာ။ ဒါပေမဲ့ သူမိန့်မက နေ့ရောညာပါ အနားမှာနေပြီး ပြုစုတယ်။ တွေား မိန့်မတစ်ယောက်ဆို သူနာပြုနဲ့ ရွတ်ထားမှာ။ သူက တစ်ယောက်တည်း ခိုင်ခံပြုစုတယ်။ တစ်ချက်ကလေးမှ အနားမယူဘူး။”

“ဒါပေမဲ့ ဘာမှထူးမလာဘူး မဟုတ်လား။ ခင်ဗျား စာတွေ ပြန်ကြည့်ပါ။ နောက်ဆုံးအာကြောင်းက အစ်ကို ဒုက္ခတွေ့နေပြီး ရေချယ် ကြောင့်တဲ့။ အဲဒါ ခင်ဗျား ဘယ်လိုထင်လဲ မစွတာရိန့်နှင့်”

ကျွန်တော်အသံ မာသွားသည်။ သူက စာအပ်မိန့်ဆီထားပြီး စာအပ်တစ်အပ် ယုလာသည်။

“ခင်ဗျား ဆေးကျောင်းသားလား မစွတာအက်ရှုံးလေ”

“မဟုတ်ဘူး”

“ရော ဒီအပိုဒ်ကို ဖတ်ကြည့်ပါ။ ခင်ဗျားလိုချင်တာ ရလိမ့်မယ်။ ဦးနောက်အကျိုတ်ရဲ့အပေါ်ပိုင်းမှာ ဒုက္ခပေးတဲ့တစ်နေရာရှိတယ်။ လူနာဟာ ထင်ယောင်ထင်မှား ဖြစ်လာပြီဆုံးရင် အနီးဆုံးလုကို သံသယဖြစ်လာ တတ်တယ်။ သူကို အမြဲတမ်း စောင့်ကြည့်နေတယ်လို့လည်း ခဲ့စားရ တတ်တယ်။ သူအပေါ် ဘယ်သူမှ သွားမရှိကြတော့ဘူး၊ သူငွေတွေကို လုယုနဲ့ ကြိစည်းနေတယ်လို့ ထင်တတ်ကြတယ်။ ဘယ်သူ ဘယ်လို ချောပြောပြော မယ့်တော့ဘူး။ အဲဒီအထဲမှာ ဆရာဝန်တွေလည်း ပါတယ်။ ခင်ဗျားတိုင်ပြည်မှာ တတ်ကျွ်းတဲ့ဆရာဝန်တွေနဲ့ အွေးနွေးကြည့်ပေါဗျား။ ဒါမှမဟုတ် ဒီစာအပ်ကို ဖတ်ပါ”

သူ ပြောတာတွေ ဟုတ် မဟုတ်တော့ မသိ။ သူပြောပုံကတော့ ဟန်အပြည့်၊ မန်အပြည့်။ သူကိုယ်သူ ယုံကြည်မှုအပြည့်။ သည်အတွက်

သူကို ကျွန်တော် တူးတူးခါးခါး မှန်းလိုက်မိသည်။ ကျွန်တော် ကုလားထိုင်မှ ထပြီး အခန်းဝဆီ လျှောက်သွားတော့ သူက ခေါင်းလောင်းကြီးခွဲပြီး အစောင့်တွေကို မြှောင်အထိ လိုက်ပို့ဆိုင်းရင်း လှမ်းပြောသည်။

“ခင်ဗျားရဲ့အမွှေထိန်းရှေ့နေကြီးသိ ကျွန်တော် စာရေးထားတယ်။ သူကို ကျွန်တော် အပြည့်အစုံ ရှင်းပြထားပါတယ်။ အားလုံး အသေးစိတ် ရေးထားတယ်။ ခင်ဗျားအတွက် ကျွန်တော် ဘာလုပ်ပေးရှိုးမလဲ”

“မစွောက်အက်ရှုံးလေပြန်လာရင် ကျွန်တော် ဖလောရင့်စို့လာသွားတဲ့ အကြောင်း ပြောပေးပါ။ ကျွန်တော်အစ်ကို သေတဲ့နေရာကို ကြည့်သွားတဲ့ အကြောင်းလည်း ပြောလိုက်ပါ။ စာနှစ်စောင်းအကြောင်းလည်း ခင်ဗျား ပြောချင် ပြောပြုလိုက်လေ”

သူက ထလာပြီး လက်ဆန့်ပေးသည်။ သူလက်တွေကလည်း သူလိုပင် အေးစက်စက်၏

“ခင်ဗျားရဲ့ မမရေချယ်က စိတ်မြန်ကိုယ်မြန်ပျုံ။ ဖလောရင့်က ထွက်သွားတော့ ရှိသွားပစ္စည်းတွေအားလုံး သယ်သွားတာ။ သူ ပြန်မှ လာပါမလားမသိဘူး”

ပေါ်မှုပ်မောင်လမ်းပေါ်သို့ ကျွန်တော် ရောက်လာသည်။ တစ်ဗြိုင်းလုံး အပိုမာကျေနေပြီး လမ်းပေါ်တွေ့ကျွန်တော်တစ်ယောက်တည်းရယ်။ အလှန် နားထောင်ကောင်းသည် ဘရာရှိရှိုးကျောင်း ခေါင်းလောင်းသုံးများပင် တိတ်ဆီတော်နေပြီး တဲ့တားအောက်တွေ့ကြတယ်။ ပြတ်စီးနေရာကို ရော့ကိုသာ ကြားနေရာ၏။ မြစ်ရောက်ကို ကျွန်တော် ငုံကြည့်လိုက်သည်။ အမှုပ်ထဲတွေ့က တွေ့မြှုပ်မြှုံး စီးသွားနေ၏။ တဲ့တားပေါ်တွေ့ မှန်မီးအိမ်ကလေးတစ်လုံး ထွန်းထား၏။

အာနီ မြစ်ကမ်းနှုံးတွေ့ကြည့်ပြီး ကျွန်တော် သွားဆုံးလိုက်သည်။

‘ကျွန်တော်အစ်ကိုအား သေသည်အထိန်ပစ်စက်ခဲ့သော သည်မိန့်မှုကိုယ်စွမ်းရှိသွားရှုံး ဥက္ကလာစွမ်းရှိသွားရှုံး၊ ကျွန်တော် လက်တွေ့ပြန်ပါမည်’ ဟူ၍။

ရိမ်နယ်ဒီ၏ အတ်လမ်းကို ကျွန်တော် မယံပါ။ စာနှစ်စောင်ထက  
အမှန်တရားကိုသာ ကျွန်တော် လက်ခံသည်။ တစ်နှေ့နှေ့တစ်ချိန်ချိန်တွင်  
သူ ပေးဆပ်စရာရှိသည်ကိုတော့ မမရော်ယူ ပေးဆပ်ရလိမ့်မည်။

အခို့ [ ၆ ]

ပက်တင်ဘာလ ပထမပတ်အတွင်း ကျွန်တော် အီမဲပြန်ရောက်သည်။  
ကျွန်တော်အရင် နာရေးသတင်းက ရောက်နှင့်နေပြီ။ အီတာလီကောင်  
ရေးသည် စာရောက်တော့ နှစ်ကုန်ဒေါက်က ပြောသင့်သူများကို ပြောထား  
ပြီးပြီ။ အစောင့်တွေနှင့် အိမ်ငှား၊ မြေငှား၊ စာရင်းငှားတွေ သိနှင့်နေကြပြီ။  
ဝယ်လင်တန်က ကျွန်တော်ကို 'ဘော်မင်း' တွင် လာကြော်နေသည်။  
မြင်းတွေကို အနက်ရောင်လွှဲစ်းထားပြီး သူနှင့် မြင်းထိန်းပါ အဝတ်နက်တွေ  
ဝတ်လာသည်။ ကျွန်တော် ရထားပေါ် တက်လိုက်သည်။ မဟာသုခ  
ရိပ်မြိုင်ကို လုမ်းမြင်လိုက်သည်နှင့် ကျွန်တော်ရင်ထဲမှ ဖိုးမှားလုံး  
ထူးဆန်းစွာ ပျောက်ကွယ်သွားလေသည်။ ခရီးပန်းလာသမြင့် တစ်ကိုယ်လုံး  
ကိုက်ခဲ့နေမည်ထင်ခဲ့၏။ သို့သော် အီမဲပြန်ရောက်သည်နှင့် လန်းလန်း  
ဆန်းဆန်း ကုံကော်ပန်း ဖြစ်နေသည်။

ညာမျိုင်းဖြစ်၍ သည်းဆာရောင်မြည်သည် မဟာသုခရိပ်မြိုင်  
အနောက်ဆောင်ပေါ်သို့ ဖြာကျေနေသည်။ ဇွေးတွေက ကျွန်တော်ကိုကြို့ပြီး  
အသင့်စောင့်နေ၏။ အစောင့်များကိုဦးဆောင်ပြီး သိက္မာမီဘက်လည်း

လက်မောင်းတွင် အနက်ပတ်နှင့် ဆင်ဝင်အောက်တွင် ရပ်စောင့်နေသည်။ သူလက်ကိုတာအား ဉာဏ်လိုက်တော့ ဉဲမြန်မဆောင်နိုင်တော့ဘဲ မျက်ရည်တွေ ကျေလာပြီ၊ ရိုက်သုံးနှင့်ပြောသည်။

“မိတ်ပူလိုက်ရတာ အစ်ကိုလေးရယ်၊ အစ်ကိုလေးပါ နေမကောင်း  
ပြစ်နေသလားလို့”

ବୁଦ୍ଧ ତା: ଶିଖିତ୍ୟୁନ୍ଦଲନ୍ଦ୍ୟ: ଯୁ ହୋଇଲେ ସବୁନ୍ଦ୍ୟ ॥ ଗୁଣିତେରୁଅଟୁକି  
ଯୁ ଶିର୍ତ୍ତମଣ୍ଡା: ପ୍ରତିଷ୍ଠେବୁର୍ଣ୍ଣି ॥ ବାନ୍ଧୁଷାଲେ: ଲାହୁ: ପ୍ରକଳ୍ପିତା: ଲାହୁର୍ବୁନ୍ଦ୍ୟ ॥ ଜୁଗୀ ଜ୍ୟୋତିଃ  
ତର୍ଦଶମିଦ୍ୟୁମିନ୍ଦ୍ୟୁମିନ୍ଦ୍ୟ ॥ ଯୁଦ୍ଧରେ ଅଞ୍ଚିତ୍ରିତିଃ ଅଞ୍ଚିତ୍ରିତିଃ ଯୁ ଯେଶୁନ୍ଦ୍ୟମା  
ମରିପିଲିବୁନ୍ଦ୍ୟ ॥

ထုတ်မမေးသော်လည်း အီမဲ့ဖေတွေအားလုံး ယူကျေးမရဖြစ်နေ  
ကြ၏။ သူတို့အစ်ကိုကြီး မရှိတော့ပြီဆိုကတည်းက အခေါ်အဝေါ်တွေပါ  
ပြောင်းလာသည်။ ကျွန်ုတ်ကို အစ်ကိုကြီးဟု ခေါ်လာကြပြီး၊ ခင်ကြီး  
ကလည်း မစွာတာဘီးလစ်မှု မာစတာဘီးလစ်ဟု ပြောင်းခေါ်သည်။ သဘောကျော်  
သလိုလိုရှိသော်လည်း ကျွန်ုတ်ကို အစ်ကိုလေးဟု ဆက်ခေါ်ပို့ အစောင့်  
တော်ကောင်းပန်ထားရသည်။

ଗୁଣ:ଯତନ୍ତି:ଯନ୍ତ୍ରାବୀ ଗୁଣିତର୍ଥକେବୁନ୍ତ ଗୁଣିତର୍ଥକେବୁନ୍ତ ଅଲ୍ପବ୍ୟାମ:  
ଦେଖିବା ଓ ଚାରିବା ଯାଏବାମାଧ୍ୟା: ତାଣିଃଦା:ମୂର୍ଖା:କପି ଶୁଣିଲୁଣ: ଅଲ୍ପବ୍ୟାମିତି:  
ଗୁଣିତର୍ଥକେବୀ ଅଧିଅବେ ପେ:କିମିଵନ୍ତ ଗୁଣିତର୍ଥକେବୀ କିମିଵନ୍ତ ଯୁଦ୍ଧିତିନ୍ଦି  
ଅତ ଅଲ୍ପବ୍ୟାମିତିରେ ଗୁଣିତର୍ଥକେବୀ ଲେ:ତା:କିମିଵନ୍ତ ଏକିକିମିଵନ୍ତ

အစ်ကိုနာရေးသတင်းအတွက် ကျွန်တော်နည်းတဲ့ စိတ်ထိနိုက်  
ဝမ်းနည်းရကြောင်းများ ပိုင်းပြောကြသည်။ သူတို့နှင့် ခဏာကားပြောပြီး  
ခွေးတွေနှင့်အတဲ့ ကျွန်တော် ပြန်လျောက်လာခဲ့သည်။ အမိမြိုင်ရောက်တော်  
မဟာသုခရိုပ်မြိုင်၏ အရိုပ်တို့ ရည်ရွယ်လျားနေကြလေပြီ။ မြက်ခင်းကိုဖြတ်ပြီး  
ပွင့်ထားသော အမိတ်ခါးမကြီးဆီသို့ ပြန်လာခဲ့၏။

ခြေထောက်အောက်က မြက်ခင်းတွေကောာ၊ ပော့ဟိုက သစ်တောနှင့်  
ဘားကျက်မြေစိမ့်းစိမ့်းကောာ၊ တော်တန်းတွေကောာ၊ ဟိုမှားသာက်မှ အလုပ်  
သမားတွေပါ အားလုံး ငါရလိုက်တဲ့ အမွှတွေပါလား။ တော်တော်  
ထူးဆန်းသည့် အတွေးဖြစ်၏၏ ဒါဟာ အဖြစ်ယုနာပဲ။ ဂုဏ်ယုနာရာပဲ။ သည်လို  
တွေးမိသည့်နှင့် 'အတော် မတွေးသင့်တဲ့ အတွေးပဲ' ဟုသည့် မိမိ၏ ခုတိယ  
အသကို ပြန်ကြားလိုက်သည်။ သို့သော် ကျွန်ုတ်မသိသည့် အားတော်မျိုး။  
ကိုယ့်ကိုယ်ကိုယ်ယုံကြည့်မှုမျိုး ကျွန်ုတ်ကိုယ်တွင်းသို့ စီစိဝင်နေသည့်တော့  
အမျို့။

နောက်တစ်နေ့တွင် ကျွန်တော်အမွတ်ထိန်းရှုံးနေကြီး နှစ်ကန်ဒေါလ် ရောက်လာသည်။ လူထိပါ ပါလာ၏။ နီးဆပ်သည့် ဆွဲမျိုးအသိင့်အဝိုင်း မရှိ၍ ဆီကွမ်ဘီနှင့် အစေခံများသာ စေဝေးကြသည်။ စာကြည့်ခန်းထဲတွင် ကျွန်တော် တစ်ယောက်တည်းကို နှစ်ကန်ဒေါလ်က အစ်ကိုယ်တမ်းစာ ဖတ်ပြသည်။

କୋଣ୍ଡିଙ୍ ଆଫେ ରୈ.ଫେନ୍‌ଗ୍ରେଜ୍: କା ମୁଗ୍କମ୍ଭକ କିପ୍ରିଟିପ୍: ଏତାଳିଃତାଙ୍କି ଗ୍ୟାଫ୍‌ଟେଲ୍ କିପ୍ରିଟିପ୍ପର୍ଟ୍‌ଟାର୍କ୍ ରୈ.ଟାଫ୍କିଃପେ:ରଣ୍ଡି: ପ୍ରେଚ୍‌ବଲ୍ୟ୍ ॥

“အင်းဘရောစ်က လျင်ယောက်ဟာ အသက် နှစ်ဆယ့်ငါးနှစ်မပြည့်မချင်း သူကိုယ်ဘူး မထိန်းနိုင်သေးဘူးလို့ ယံကြည်တယ် ဖီးလစ်။ အနိုင်းတိမ်ကြီးတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ကွာ။ မင်းကြီးလာရင် အရက်တို့ မိမိန်းမတို့၊ လောင်းကာစားတို့နဲ့ ပျက်စီးမှာ သူ သိပ်စိုးရိမ်တယ်။ ဒါကြောင့် အဲဒီအပိုင်းကို ထည့်ထားတာ။ “ဒီအပိုင်းထည့်လို့ ညီလေးကို မထိနိုင်နိုင်ပါဘူး။ သူ ဆင်ဆင်ခြင်ခြင်နေတတ်အောင်ပါ” လို့ ဦးကို ပြောဖူးတယ်။ တကယ်လည်း မင်းအတွက် ဘာမှုပြဿနာမရှိပါဘူး။ ငွေလိုရင် ဦးကို လုမ်းပြောရှုပါပဲ။ လုပ်ငန်းသုံးအတွက်ရော၊ မင်းကိုယ်ပိုင်သုံး အတွက်ပါပေါ့။ ဒါကလည်း ခုနစ်လပဲ ကျွန်တော့တယ်လေ။ မင်းမွေးနောက ဒြော်လထုမှာ မဟုတ်လား”

“ဦးက ကျွန်တော့ရဲ့နှစ်ခြင်းမင်းလာမှာ ခေါင်းကိုင်အဖောပါ”  
နှစ်ကန်ဒေါလ် ပြီးလာသည်။

“မင်းငယ်ငယ်က သိပ်ဆိုးတာ။ အင်းဘရောစ်ကလည်း အရမ်းစတယ်။ မင်းကိုစရောင် သူ ပျော်နေပုံပဲ့၊ ကျော်းပိတ်ရက်တွေမှာ ပန့်ပေါ်က မချုဘူး။ မင်းအဖော့နဲ့ အင်းဘရောစ်က လေ့လော်ပြီးသက်၊ မြင်းစီးပြုင်ဘက်လေး။ ဒါတက် ဖီးလစ်၊ ဦး တစ်ခုမေးပါရစေ။ မိဘတွေကို မင်းမလွမ်းဘူးလား”

“ကျွန်တော် သိပ်သတိမထားမိဘူး ဦး။ ကျွန်တော်အတွက် အစ်ကို တစ်ယောက်နဲ့ ပြည့်စုနေသလိုပဲ”

သူ ပြုစ်သွားသည်။ သည်တော့မှ ကျွန်တော်ခုရိုးစဉ်အကြောင်း၊ ဖလောရင်အကြောင်း၊ ရိုနိုနယ်ဒီအကြောင်း၊ ပြောပြုလိုက်သည်။ သူကလည်း ရိုနိုနယ်ဒီရေးလာသည့်စာကို ထုတ်ပြုသည်။ ကျွန်တော် ထင်သည့်အတိုင်းပင်။ အတ်လမ်းကို တောင့်တင်းအေးစက်သော စကားလုံးများဖြင့် အစ်ကို ဖျားနားပုံ၊ သေဆုံးပုံများကို အသေးစိတ် ရေးထားသည့်စာ။ သည့်အတွက်

သူ မည်သို့ခံစားရသည်။ အစ်ကိုအနီးဖြစ်သူ မြို့စားကတော်ကလေး ဘယ်ရွှေ စိတ်ထိနိုက်ရသည်။ ပြောပြနိုင်အောင်ဖြစ်ရသည် စသည် စသည်။

“ပြောပြနိုင်အောင်ဖြစ်ရတဲ့ မိန့်မက အသာချုပြီး နောက်တစ်နောက် အစ်ကိုပစ္စည်းတွေအားလုံးသယ်ပြီး သူမိုးမတစ်ယောက်လို့ ထွက်ပြုသွားသတဲ့လား။ ကျွန်တော်ရဲ့သူ သူမေ့ကျော်ခဲ့တဲ့ ဦးထုပ်စုတ်တစ်လုံးပဲ ရခဲ့တယ်”

အတိုင်းကြီးက ခေါင်းစားတို့ ပြုးပြီး

“စာအပ်တွေနဲ့ အဝတ်အစားတွေယူသွားတာကို မင်း ခွင့်လွှတ်လိုက်ပါကွာ။ သူမှာ ရရှိငွေ့ခွင့်ရယ်လို့ ဒါလေးပဲရှိရှာတာပါ။ တွေးဗာမှုမရှိဘူးလေ”

“ဒါလေးပဲရှိတယ်ဆိုတာ ဘာဆိုလိုတာလဲ ဦး”

“မင်းအတွက်ထားခဲ့တဲ့ အင်းဘရောစ်ရဲ့သေတမ်းစာကို ဦး ဖတ်ပြီး ပြောလေ။ လွန်ခဲ့တဲ့ ဆယ်နှစ်က ဦးရေးခဲ့တဲ့အတိုင်း ဒီနေ့အထိ တည်နေသေးတယ်။ သူမိန့်မအတွက် ဘာတစ်ခုမှ ဖြည့်စွက်ရေးမသွားဘူး။ သေတမ်းစာကို သူ ပြင်မယ်လို့ ဦးထင်နေခဲ့တယ်။ ဒီမြောခေါင်ပြုးရင် လွှဲပျော်းတွေအားလုံး သေတမ်းစာကို ပြင်ကြတာ ထုံးစံပဲလေ။ ဒါပေမဲ့ သူ နိုင်ငံခြားရောက်နေတွေ့နဲ့ လက်ထပ်လိုက်လို့ သူ မေ့မေ့လျော့လျော့ ဖြစ်နေတာလို့ ဦးထင်ခဲ့တယ်။ သူ မကြာခေါင်ပြန်လာမယ်၊ ပြန်လာပြီးမှ လုပ်မယ်လို့ သူ ကျိုတ်စိစ်နေတာဖြစ်ချင်ဖြစ်မှာပေါ့။ ဦးထင်ခဲ့ပဲတော်က အမျိုးသမီးရဲ့ရေ့နေ့ ရိုနိုနယ်ဒီရေးလာက်က တောင်းဆိုမပေးသလဲဆိုတဲ့ အချက်ပဲ။ အဲဒီကိုစွဲ တော်တော်စဉ်းစားစရာကော်းတယ် ဖီးလစ်”

“တောင်းဆိုရမယ် ဟုတ်လား၊ ခုကွဲပါပဲ၊ ကျွန်တော်က ဒီမိန်မကြောင်း အစ်ကိုသေရာတယ် ထင်နေတာပဲ”

“မင်းရဲ့သံသယနဲ့ပတ်သက်လို့ ဘာအထောက်အထားမှ မရှိပါဘူး”

ဖီးလစ်။ မင်းရဲ့မရီးအတွက် အဲဒီလို တစ်ဖက်သတ်မစဉ်းစားသင့်ဘူး။”

“ဒါဆို ဦးက ဦးနောက်ထဲမှာ အကျိတ်ဖြစ်တယ်ဆိုတဲ့အတ်လမ်းကို ယုံတယ်ပေါ့၊ ဟုတ်လား။”

“ယုံတယ်။ သဘာဝကျလို ယုံတာ။ ဒီမှာ ရိုန်နယ်ခို့စာ ဖတ်ကြည့်ပါလား။ သေစာရင်း မိတ္တာ၌တွေ့ကောပဲ့။ ဆရာဝန်နှစ်ယောက် လက်မှတ်ထိုးထားတယ်။ မင်းက မင်းရဲ့ဦးကြီး ဖီးလစ်ဆုံးတာ မမိလိုက်ဘဲကိုး။ ဦးက အနီးကပ်မြင်ရတာ။ ရောကါလကွာဏာအားလုံးက အတုတုပဲ့။ အင်းဘရောစုံ၊ စာဖတ်ပြီးကတည်းက ဦးအရမ်းနှီးရိုမ်းနေတာ။”

ကျွန်တော် ထောင်းခနဲဖြစ်သွားသည်။

“ဦးက ကျွန်တော် နောက်ဆုံးရတဲ့စာကိုမှ မတွေ့ရသေးဘဲကိုး။ ကျွန်တော်ထွက်သွားတဲ့မာနက်မှာ ရတာ။ ရော ဖတ်ကြည့်ပဲ့ပါ။”

အဖြစ်တမ်း ကျွန်တော်ကုတ်အကျိုအိတ်ထဲထည့်ထားသည့် စာခေါကကလေးကို ထုတ်ပေးလိုက်သည်။ သူက ပျက်မှန်တပ်ပြီး ဖတ်သည်။

“စိတ်မကောင်းပါဘူး ဖီးလစ်။ ဒီလက်ရေးနဲ့ရေးထားတဲ့ စပါအကြောင်းအရာကြောင့် ဦးရဲ့အယူအဆ ပြောင်းမသွားနိုင်ဘူး။ အမှန်ကို မြင်အောင်ကြည့်ရမယ်လေး။ မင်းအစ်ကိုကို မင်းချွစ်သလို တို့များလည်း ချုစ်တာပါပဲ့။ သူဆုံးသွားတာဟာ ဦးမှာ စိတ်ဆွေကောင်းတစ်ယောက်ဆုံးရတာပါပဲ့။ မင်းနဲ့အတု ဦး ယူကျျှေးမာဖြစ်ရတာပါပဲ့။ ဒါပေမဲ့ သူဟာ မဆုံးခေါင်မှာ စိတ်အနေမှန်တော့ဘူး။ ဒါကြောင့် ဖိစာကို အမှန်ယူလို မဖြစ်ဘူး ဖီးလစ်။”

“ကျွန်တော် မယုံဘူး။ မယုံနိုင်ဘူး။”

“မင်း မယုံတာတော့ ဦးလည်း မတတ်နိုင်ဘူးလေး။ တစ်ခုတော့ ပြောမယ်။ အင်းဘရောစုံအတွက်၊ အားလုံးအတွက် စဉ်းစားပြီးပြီး။ မင်းရဲ့အယူအဆကို ဘယ်သွားကိုမှ မပြောပါနဲ့။ အားလုံးပိုမြီးစိတ်ဒုက္ခရောက်ကုန်းကိုတော့ သော် အစ်ကိုကြီး၊ အစ်ကိုကြီး၊

ကြည့်မယ်။ ပြီးတော့ ဒီသတင်းကို အမျိုးသမီးနား ပေါက်သွားရင် မင်းနဲ့ ပြဿနာဖြစ်လာနိုင်တယ်။ မင်းကို တရားခွဲနိုင်တယ်။ သူရှုံးနေရာမှာ ဦးဆိုရင်တော့ အဲဒီအတိုင်းလုပ်မှာပဲ့”

ကျွန်တော်ခေါင်းကိုအဖော် ရှေ့နေကြီး ခုစုံ စိတ်လိုက်မာန်ပါ ပြောသည်ကို တစ်ခုခြားမြှင့်ဖူးမှ မကြားဖူးပါ။ သူကို ကျွန်တော် မပြင်းနိုင် ထေားပါ။ အသာ ပြုမြင်နေလိုက်ရတော့သည်။

“ကျွန်တော် လူနှစ်ကို ခေါ်လိုက်မယ်နော်။ ဒီမှာ အတုတု ညာစားကြတာပေါ့”

ညာစားရိုင်းတွင် နစ်ကန်ဒေါလ် နှုတ်ဆိတ်နေသည်။ စားပြီးလို ဆီကွမ်သိနှင့် အစောင့်တွေ့ခေါ်လိုက်သည်။ သေတမ်းစာအရ သူ ထိရှုပိုင်ခွင့် ဝဝစုံများကို သူ ရှင်းပြန်စဉ် ကျွန်တော်နှင့် လူစီက ပည့်ခန်းဆီသို့ ထွက်လာခဲ့သည်။

“မင်းအဘိုးကြီးက ကိုယ်ကို မကြည့်ဘူး လူစီ”

ဖြစ်ကြောင်းကုန်စင်ကို ကျွန်တော် ပြောပြလိုက်သည်။

“လူစီတော့ ဖီးလစ်လိုပဲ သံသယရှုတယ်။ အစ်ကိုကြီး အက်ရှုလေနဲ့ သူမြိမ်းမနဲ့ သိပ်အဆင်ပြောပုံမရဘူး။ ဒါကို အစ်ကိုကြီးက ခု အစောင့်မှာ ဖီးလစ်ကို အကြောင်းမကြားဘူး။ နေမကောင်းဖြစ်တော့မှ သူ ဒီစာတွေ ရေးတာလေး။ သူတို့အိမ် အစောင့်တွေ့သိက ဘာမှမသိခဲ့ရဘူးပေါ့။ အမျိုးသမီးက ငယ်ငယ်လေးလား”

“အဲဒါတော့ မမေးခဲ့မြိမ်းဘူး။ အဲဒါက အမိကမဟုတ်ဘူးလေး။ အစ်ကို သေတဲ့အချိန်မှာ ဒီမိန်းမကို လုံးဝမယုံဘူးဆုံးတာက အမိကပဲ”

လူစီ ခေါင်းညိုတယ်။

“အဖြစ်ကလည်း ဆုံးလိုက်တာနော်။ တိုင်းတစ်ပါးမှာ တစ်ယောက် တည်းဆိုတော့ သော် အစ်ကိုကြီး၊ အစ်ကိုကြီး”

အင်း သည်ကိစ္စကို သူအဖေထက် ပိနားလည်နိုင်ပါလားဆိုပြီး  
လူစိကို ကျွန်တော် သဘောကျသွားသည်။ နှစ်ကန်ဒေါ်လာ ကြီးပြီလေ။  
သည်တော့ အတွေးအခေါ်တွေလည်း ဟောင်းနှမ်းကုန်လောက်ပြီပေါ့။

“ဖီးလစ်က အဲဒီ အိတလိရှေ့နေကို မေးခဲ့ဖို့ကောင်းတာပေါ့။ အဲဒီ  
အမျိုးသမီး ဘယ်လိုပုံစံမျိုးလိုဆိုတာလေ။ လူစိသာဆို အဲဒီမေးခွန်းကို  
နံပါတ်တစ် မေးမှာပဲ့။ သူ ပထမယောက်ရှားက ချိန်းသတ်ပွဲမှာ သေတာဆို။  
အဲဒါလည်း သူနဲ့ဆိုင်နေမှာပေါ့။ ခပ်ရွှေပွဲပုံတကဗျားလားမှ မသိတာ”

မရိုးတော်မမရော်ယ်နှင့်ပတ်သက်ပြီး သည်လိုတော့ ကျွန်တော်  
မတွေးမိဖူးပါ။ သူတစ်ပါးကို မကောင်းကြုံစည်တတ်သူ ပင့်ကူလို ထောင်  
ဖမ်းတတ်သည့် မိန့်မေးမျိုးဟော တွေ့ကြည့်ဖူးသည်။ လုစီပြောပုံကိုကြည့်ပြီး  
ကျွန်တော် ပြီးမိသည်။

“မင်းဟာ မိန့်ကလေးပါပီ လျှို့ဝှက်သည်းဖို့ အချစ်စာတ်လမ်းတွေ  
စိတ်ကူးယဉ်ကြည့်တတ်တယ်နော်။ ခပ်မှာင်မှာင် စကြိုလမ်းတွေ၊ လျှို့ဝှက်  
လောက်းတွေ ဖလောရှင်စိကို မင်းလိုက်ခဲ့ရင်ကောင်းမှား။ ကိုယ်သိတာထက်  
အများကြီး ပို့သိရမှာ”

သူမျှက်နှာ နိရဲသွားသည်။ အင်း မိန့်ကလေးတွေဟာ တော်တော်  
ခွကျပါလား။ ကျွန်တော်ငယ်ငယ်ကတည်းက သိခဲ့တဲ့ လူစိကိုပဲကြည့်လေ။  
ရယ်စရာပြောတာကို ပြောမှန်းမသိဘူး။

ထိုစဉ်တွင် နှစ်ကန်ဒေါ်လာ ရောက်လာသည်။ ပြီးပြီးဆွင်ဆွင်  
ဖြစ်လာ၏။ သီကွမ်ဘီ၊ ဝယ်လင်တန်နှင့် အစော်များ၏ ရပိုင်ခွင့်များကို  
သူ ဖတ်ပြသည့် အခါ အားလုံး ပျော်ရွှေငြေလိမည်။ ဒါကိုကြည့်ပြီး သူ  
ကျော်လာပုံရ၏။

ကျွန်တော်က လူစိကို ဒေါက်ကတ်ပေါ် တွေ့တင်ပေးရင်း ပြော  
လိုက်သည်။

“မကြာမကြာ လာခဲ့ပါ လူစိုး၊ မြင်းစီးထွက်ရင်းပေါ့။ မင်းကလွှဲပြီး  
ကိုယ်မှာ စကားပြောသော် မရှုပါဘူးဘွား”

သူ တစ်ချက် မျက်နှာနိုင်သွားပြန်သည်။ သူအဖေအမှုအရာကို အကဲ  
ခတ်သလို လမ်းကြည့်သည်။

ကျွန်တော်ဒေါ်ငါ်အဖေ အမွှတ်နှီးရှေ့နေကြီးနှင့် ကျွန်တော်  
နှစ်ပတ်လောက် အဆက်အသွယ် ပြတ်နော်းမည်။ သီးနှံရိုက်သိမ်းချိန်မှို့  
တစ်ဖက်တွင် ကျွန်တော် အလုပ်များနေခြင်းကြောင့် ပြစ်၏။ သို့သော်  
နောက်တစ်ပတ်အကြား တစ်မန်က်တွင် သူမြင်းထိန်းတစ်ယောက် ရောက်  
လာသည်။ အဘိုးကြီးက ပြောစရာရှိလို လိုက်ခဲ့ဖို့ လာခေါ်ခြင်းဖြစ်၏။

ကျွန်တော် ရောက်သွားစေဘူး သူကို စာကြည့်ခန်းထဲတွင် တစ်ယောက်  
တည်း တွေ့ရသည်။ သူမျှက်နှာတွင် တစ်ခုခု ထူးဆန်းနေသလိုထင်ရှု၏  
မိတ်ရွှေပ်နေသည့်ပုံမျိုး။

“က တစ်ခုခု မင်းလုပ်ရတော့မယ် ဖီးလစ်။ ဘာလုပ်မလဲ၊ ဘယ်တော့  
လုပ်မလဲဆိုတာ မင်း ဆုံးဖြတ်ရတော့မယ်။ သူ ပလစ်မစ်ကို သဘော့နဲ့  
ရောက်လာပြီ”

“ဘယ်သူရောက်လာတာလဲ”

မေးလိုက်ရသော်လည်း မိတ်ထဲက သိမော်သလိုလို။

သူက လက်ထဲမှ စာရွက်ကလေးကို ကမ်းပေးပေးသည်။

“ရော မင်းရဲ့မမရော်ယ်ဆိုက စာရောက်လာတယ်”



## အန်: [ ၇ ]

စာများ စက်တင်ဘာလ ၁၃ ရက် နေ့နှင့်ဖြစ်သည်။ ပလစ်မစ် တည်းခိုခန်း  
တစ်ခုမှ ထည့်လိုက်သည့်စာ။

### ခင်မင်သာ မစွဲတာကန်ပါလ်ရှင်

မစွဲတာကန်ဒေါလ်အကြောင်းကို အင်းဘရောစ်က မကြာ  
မကြာ ပြောလေ့ရှိပါတယ်။ ကျွန်ုမ် ခလိုဟက်သွယ်တဲ့  
အတွက် စိတ်အနောင့်အယုက်ဖြစ်မယ်ဆိုတာ သိပါတယ်။  
ကျွန်ုမ် မီမန်ပဲ ဂျိနိအာမှတစ်ဆင့် ပလစ်မစ်ကို ရောက်  
ခဲ့တယ်။ စိတ်မချမ်းသာစွာ၊ အထိုးကျွန်ုစွာနဲ့ပါ။

ဇူလိုင်လ ၂၀ ရက်နေ့မှာ ချစ်စွာသာ ကျွန်ုမ်၏ ခင်ပွန်း  
ကွယ်လွန်နဲ့ပါတယ်။ ရောဂါအပြင်းအထန်ခံစားရပြီး မထင်ဘဲ  
ရုတ်တရာက် ဆုံးပါးသွားတာပါ။ လုပ်စရာရှိတာမှန်သေြာ  
ကျွန်ုမ် အားလုံးလုပ်နဲ့ပါတယ်။ အကောင်းဆုံးသရာဝန်တွေနဲ့  
ကုပါတယ်။

နှေ့တုန်းက စခဲ့တဲ့အဖြားဟာ မကြာမကြာ ပြန်ဖြစ်တတ်

ပါတယ်။ နောက်ဆုံး ဦးနောက်ကို ရောက်သွားတယ်လို့  
ဆိုပါတယ်။ ဦးနောက်ထဲရောက်နေတာ လနဲ့ရှိတွေ့ပြီ။ ခုံး  
ချက်ချင်းဟောကဲ့လို့ ဆရာဝန်တွေက ဆိုပါတယ်။

ခုံးကျွန်ုမ်ချစ်တဲ့ အင်းဘရောစ်ဟာ ဖလောရင်စ်က  
ပရိတက်စံတင့်သံမျိုင်းမှာ လဲလျောင်းနေပါပြီ။ နေရာကို  
ကျွန်ုမ်ကိုယ်တိုင် ဉေးပါတယ်။ အခြားအကိုလိပ်လွှဲမျိုး ရှုတွေနဲ့  
ပံ့လှမ်းလှမ်း တစ်နေရာမှာပါ။ သစ်ပင်ကလေးတွေ စိမ်းစိမ်း  
စိစိန်ပါ။ သူ သဘာကျလိမ့်မယ်ထင်ပါတယ်။ ကျွန်ုမ်ရဲ့  
ပူဇွဲးမှုနဲ့ အထိုးကျွန်ုဝေဒနာကိုတော့ မကြေညာတော့  
ပါဘူး။ မစွဲတာကန်ဒေါလ်လည်း ကျွန်ုမ်ကို သိမုဆသိတာ။  
နောက်တစ်ခုက ကျွန်ုမ်ရဲ့သောကအပူမီးတွေကို မကူးစက်  
စေချင်လို့ပါ။

ကျွန်ုမ် ပထားစဉ်းစားတာက သူ အင်းမတန်ချစ်တဲ့  
သူညီလေး ဒီးလိုအတွက်ပါ။ သူလည်း ကျွန်ုမ်နည်းတဲ့  
ခံစားနေရမယ်လို့ ထင်ပါတယ်။ ကျွန်ုမ်မိတ်ဆွဲ ရှေ့နေကြီး  
ဆိုည်းနိုင်နှင့် ဒီက မစွဲတာကန်ဒေါလ်ဆိုကို စာရေးမယ်  
ပြောပါတယ်။ ဒီးလိုဆိုကို အကြောင်းကြားပေးပို့လေး။  
ဒါပေမဲ့ ဒီတေလုန်း အက်လန် စာပိုစန်ကို ကျွန်ုမ် လုံးဝ  
စိတ်မချပါဘူး။ ပြီးတော့ ကြားစကားတွေရောက်သွားပြီး  
မမှန်သတင်း ပြန့်သွားမှုလည်း စိုးရိမ်ပါတယ်။ သတင်း  
လုံးဝ မရောက်မှုလည်း စိုးရိမ်တယ်။ ဒါကြောင့် ကျွန်ုမ်  
ဒီရောက်ရောက်ချင်း ဒီစာကို ရေးလိုက်တာပါ။

အင်းဘရောစ်ရဲ့ပစ္စည်းအားလုံး ကျွန်ုမ် ယဉ်လာခုံးပါတယ်။  
စာအုပ်တွေရော့၊ အဝတ်အစားတွေရောပဲ့။ အေဒါတွေ ဒီးလို

ကျွန်မ ဘာလုပ်ရမယ်ဆိုတာ  
အကြံပေးပါဘူး။ ဒီးလစ်ဆို ကျွန်မကိုယ်တိုင် စာရေးသင့်  
မရေးသင့်လည်း ပြောစေချင်ပါတယ်။

ကျွန်မ ဖလောရင့်စံက အလောတကြီး ထွက်ခဲ့ပါတယ်။  
အဲဒီအတွက် လုံးဝနောက်တမရပါဘူး။ သူနဲ့အတူတူနေခဲ့တဲ့  
နေရာမှာ ကျွန်မတစ်ယောက်တည်း မနေနိုင်တော့ပါဘူး။  
အစိအစဉ်တော့ ဘာမှမလုပ်ရသေးပါဘူး။ အပြင်းအထန်  
ခဲ့ခြုံပြီးတဲ့နောက်မှာ တစ်ခုခုကိုဆုံးဖြတ်ဖို့ မလောသင့်ဘူး။  
အချိန်အဲများကြီးယူရမယ်လို့ ကျွန်မ ထင်ပါတယ်။

ကျွန်တော်များရှိကြတဲ့ ကိုရင်းအမျိုးအစွဲနဲ့လည်း လုံးဝ  
အဆက်ပြတ်နေတော့ ဘယ်သူတွေရှိမှန်း မသိတော့ပါဘူး။

သူတိုကိုလည်း ကျွန်မဒုက္ခတွေ မျှဝေမေပေးချင်တော့ဘူးလေ။  
တကယ်လို့များ ကျွန်မ ခကအနားယူပြီးလို့ အချိန်ရမယ်  
ဆိုရင်းလိုအပ်ကိုသွားမယ် စိတ်ကျွေးပါတယ်။ အဲဒီတော့မှ  
စိစဉ်စရာတွေကို စဉ်းစားပါမယ်။

ကျွန်မခေါ်ပွဲနဲ့ပွဲလည်းတွေ့နဲ့ပတ်သက်လို့ ဘယ်လိုစိစဉ်  
ရမယ်ဆိုတာ ညွှန်ကြားပါရန် မေတ္တာရပ်ခံပါတယ်ရှင်း။

သွားရှိဖြေဖြုံး  
ရရှုယ်အက်ရှုံးလေ

စာကို ကျွန်တော် နှစ်ခေါက်သွားခေါက် ပြန်ဖတ်သည်။ ရှေ့နေ့ကြီးက  
ကျွန်တော် တွဲပြန်မှုကို စောင့်နေ၏။ ကျွန်တော် စကားတစ်ခွန်းမျှမပြော။  
သည်တွေ့မှ သူ စကားစသည်။

“သူ ဘာမှချွန်မထားဘဲ အားလုံး ပွင့်ပွင့်လင်းလင်းရေးထားတယ်  
ဒီးလစ်”

ကျွန်တော် ဘာမှပြန်မပြော။ သူ ဆက်ပြောသည်။

“အောင်ကို လာကြည့်မယ်လို့တောင် မပြောဘူး။ အင်းဘရောစ်သာ  
နှိုင် မဟာသုခရိပ်ဖြိုင်ရဲ့ သခင်မဟာ သူဖြစ်ရမှား။ သူ မြင့်မြတ်သလား၊  
ယုတေသနများ သလား အဲတောင်းဆိုတဲ့ အတွက်တော့ စဉ်းစားရမယ်။ ဘာလဲ  
ပြောပြာ သူဟာ မစွဲက်အက်ရှုံးလေပဲ။ မင်းနဲ့ အမြင်ချင်းမတဲ့တာ ဦး  
ခိုတ်မကောင်းပါဘူး ဒီးလစ်။ အင်းဘရောစ်ရဲ့ မိတ်ဆွေတဲ့ယောက်အနေနဲ့  
သူရောက်လာရင် မသိကျိုးကျွေးလုပ်မနေနိုင်ဘူး။ ဒီမှာ အသိမိတ်ဆွေလည်း  
တစ်ယောက်မှ ရှိတာမဟုတ်တော့ သူရောက်လာရင် ဦးအောင်မှာတည်းဖို့  
စိစဉ်ရမယ်ပဲ”

ကျွန်တော် ဘာမျှမပြောသေး။ ပြတ်းပေါက်နားတွင် သွားထိုင်နေ  
လိုက်သည်။ လှိုက် ပန်းပြုတွင် ပန်းပွင့်ကြေတွေ ကောက်နေသည်။  
သည်စာကို အဘိုးကြီးက သူသမီးကိုပါ ဖတ်ခိုင်းပြီးပြုလားမသိ။

“မင်း သူကို မတွေ့ချင်ဘူး။ မဟာတ်လား ဒီးလစ်။ သူကျွေးမိတ်တာကို  
လက်ခဲလို့ ဒီမှာ လာတည်းဖြစ်ရင် မင်း သူကိုလာတွေ့ဖို့ ဦးမော်ပါဘူး။  
ဒါပေမဲ့ မင်းနဲ့ပတ်သက်တဲ့ ကိစ္စတရာ့ရှိတော့ သူဆီးစာရေးရင် ဦးထည့်ရေး  
ရုပ်မှုယ်။ ဥပမာ အင်းဘရောစ်ရဲ့ပစ္စည်းတွေ လက်ခဲဖို့ကိစ္စတဲ့ ဘာတို့ပေါ့”

ပြတ်းပေါက်ဘက်မှလည်းပြီး နှစ်ကန်ဒေါ်လိုက် ကျွန်တော် နိုက်  
ကြည့်လိုက်သည်။

“ပလစ်ကိုစာရေးရင် ထည့်ရေးလိုက်ပါ။ ဒီးလစ်အက်ရှုံးလေဟာ  
အလောရင်စိုး ရောက်ပြီးပါပြုလို့။ အင်းဘရောစ်သေတဲ့သတင်းလည်း သိပြီး  
ပါပြုလို့။ နောက်ဆုံးရေးတဲ့ စာနှစ်စောင်ကြောင့် လိုက်သွားတာပါလို့။  
သူအောင်ကို ရောက်ခဲပြီး သူအစောင့်တွေနဲ့ရော သူရှေ့နေနဲ့ပါ တွေ့ခဲ့တဲ့  
အကြောင်းတွေ ရှင်းပြုလိုက်ပါ။ ပြီးတော့ ဒီးလစ်အက်ရှုံးလေဟာ ဘွင်းဘွင်း

ရှင်းရှင်းသမားဖြစ်ကြောင်း၊ မိန့်ဗုံးမတွေ့နဲ့ အဆက်အဆ မရှိသလောက် နည်းကြောင်း၊ ဒါပေ့ခဲ့ သူ့ယောကျုံးအမိန့်ကို လာလည်ချင်တယ်ဆိုရင် ပီးလစ်အက်ရှုံးလေက သူ့မရှိကို စွင့်ပြုမယ့်အကြောင်း ထည့်ရေးလိုက်ပါ"

ပြောပြီး ညာလက်ကို နဲ့လုံးသားပေါ်တင်ပြီး ဦးညွှတ်လိုက်သည်။ ရှုံးနောက်းက ခပ်ဆိုင်းဆိုင်းပြောသည်။

"မင်း ဘယ်လိုဖြစ်ပြီး ဒီလောက်မာကျောကျောဖြစ်သွားရတာလဲ ပီးလစ်ရယ်"

"ဘာမှုမဖြစ်ပါဘူး။ စစ်မြင်းတစ်ကောင်လို ကျွန်တော် သွေးနဲ့ ရနေတယ်။ ကျွန်တော်အဖော် စစ်သားတစ်ယောက်ဆိုတာ ဦးမမေ့နဲ့လေ"

သိမ်းလုပ်မှတ်လာပြီး လုပ်ရှိရာ ပန်ပြီးလိုသို့ ဆက်လျှောက်သွားသည်။ အကျိုးအကြောင်းပြောပြတော့ သူက ဖော်ထက် ပိုကဲနေ၏။

"ဟာ မဟုတ်တာပဲ ပီးလစ်ကလဲ့ မစွေက်အက်ရှုံးလေဆိုတဲ့ မြို့စားကတော်ကလေးကို မဟာသူခုပိုပြုင်မှာ ထားလို့ ဘယ်ဖြစ်မလဲ။ အဲဒီအမိ ကြီးမှာ အမျိုးသမီးမရှိတာ နှစ်ပေါင်း နှစ်ဆယ်ကျော်ပြီးလေ။ ဘယ်အခန်းမှာ သွားထားမလဲ။ မိန့်ဗုံးမသူ့တော့ အခန်းတွေရဲ့ သန့်ရှင်းရေးလည်း သိပ်နေရာမကျော်လေ။ ဘယ် တင်တယ်ပါမလဲ"

ကျွန်တော်က စိတ်မရှည်စွာ ပြန်ပြောလိုက်သည်။

"သူ့ဘာသာသူ သန့်ရှင်းရေးလုပ်ပေါ်ကွား။ သူ ဒီမှာနေရတာ အဆင် မပြောလေ ကိုယ်က သဘောကျေလေပဲ"

"ဟာ မဟုတ်သေးပါဘူး ပီးလစ်ရယ်။ အဲဒီလောက် စိတ်မပုပ်စမ်းပါနဲ့။ လူချင်းမတွေ့ခဲ့ ဘာလို့ ဒီလောက်မလိုတမ်းပြစ်နေရတာလဲ။ ပီးလစ် သိထားရာမှာက သူဟာ အခြားရုံးတွေနဲ့နေလာတဲ့ အထက်တန်းလွှာ အမျိုးသမီး။ သူဟာ မဟာသူခုပိုပြုင်အကြောင်းလည်း အစ်ကိုကြီးသို့က သူ့ကြားသင့်သလောက် ကြားထားမှာသေချာတယ်။ ဒါလောက် ထိန်းသမ်းမှာ

ညွှတ်လိမယ်လို့ သူထင်မှာမဟုတ်ဘူး။ အိမ်ကြီးက ခမ်းနားပြီး မိန့်ဗုံး တစ်ယောက်နဲ့ ခံစားမှုနဲ့ အမွမ်းအပံ့ပျိုး ကင်းနဲ့နေလိမယ်လို့ သူ ထင်မှာ မဟုတ်ဘူး။ အစ်ကိုကြီးရဲ့မျက်နှာထောက်ပြီး ပီးလစ် လုပ်ပေးရမယ်"

ကျွန်တော် စိတ်မထိန်းဆိုင်အောင် ဒေါပြသွားသည်။

"မင်း ကိုယ့်အမိန့်ကို ဘာလို့ ဒီလောက်ပစ်ပစ်ခါဝါပြောတာလဲ။ ဒါယောက်ကျားတွေနေတဲ့ အိမ်ကွား ရေမွေးနဲ့ ပေါင်ဒါနဲ့ သင်းနေရို့ လလိပါဘူး။ သူ မျက်နှာသောင်ယွားသည်။

"စိတ်မထိန်းပါနဲ့ ပီးလစ်ရယ်။ မဟာသူခုပိုပြုင်ကို လူစိုလည်း သဘော ကျပါတယ်။ ဗါလမ့် အပြင်အဆင် အပြောင်းအလဲမရှိ အဲဒီအတိုင်းနေလာတာ နှစ်ပေါင်းများစွာကြောလာတော့ နေးထွေးမှု နည်းလာတယ်။ အေးစက် စက်ကြီး ဖြစ်လာတယ်။ အဲဒီလိုပြောလိုက်လို့ လူနှစ်ကို စိတ်မထိန်းနဲ့နော်"

"ထားပါတော့ သူများတွေအတွက် နေးထွေးမှုမရှိတာ။ အေးစက်စက် ပြစ်တာတွေဟာ အစ်ကိုနဲ့ မဆိုင်ပါဘူး။ ကိုယ်တို့ညီအစ်ကိုနှစ်ယောက် အတွက် မဟာသူခုပိုပြုင်ဟာ တကယ်သုခုပိုပြုမြဲမဲ့ပဲ။ အဲဒီလိုနေရာမှာ မမရေချယ် ဘာလို့ခေါ်တစ်ဖြုတ် မနေနိုင်ရမှာလဲ"

"ဆီကွမ်ဘီကိုပဲ သနားတယ်။ ကြီးခွဲလိုက်လို့ ချက်ချင်းရောက် မလာရင် မြို့စားကတော်လေးက တွေ့ရာနဲ့ ကောက်ပေါက်မှာ လူစို ပြင်ယောင်နေသေးတယ်။ အဲတော်လျှောက် စိတ်လွှာရှားလွှာတယ်လို့ လှစီကြားမှုးတယ်။ စိတ်လည်း သိပ်မြန်တယ်ဆို"

"သူ့က အီတလိသွေး နည်းနည်းပဲပါတာပါကွား။ ဆီကွမ်ဘီကလည်း သူ့ဘာသာသူ စက်ကွင်းဂွဲတော်အောင် နေတတ်ပါတယ်။ မိုးသုံးရှုံးလောက် သက်ရွာရင် အဆင် အဆင်အမြဲရောဂါနဲ့ သူ အိပ်ရာထဲ လဲနေရာပါ"

သည်တော့မှ ကျွန်တော်နှင့် လူစို ကလေးနှစ်ယောက်လို့ ရယ်မော ဖြစ်သွားကြတော့သည်။ ကျွန်တော်အမိန့်ပြန်ရောက်လို့ သတင်းကိုပြောပြတော့

သီက္ခမ်ဘိက သခင်မကို သူ မျှော်လင့်နေပုံးမျိုးနှင့် နားထောင်နေသည်။  
ပြီးတော့ အားတက်သရောပြာ၏။

“ဟုတ်ကဲ့ အစ်ကိုလေး၊ သည်လိုပဲဖြစ်ရမှာပေါ့။ ကျွန်တော်တို့  
အားလုံး ဝဲမ်းသာအားရှု ကြုံပါမယ်”

ကျွန်တော်က ဆေးတံကော်ပြီး သူကို လုမ်းကြည့်လိုက်သည်။  
ထင်တာနှင့်လွှဲနေ၍ ပြီးချင်ချင်ဖြစ်သွား၏။

“ကျွန်တော် ခင်ဗျားကို ကျွန်တော်လိုပဲ ဒီအိမ်မှာ မိန့်မတွေ မရှိ  
စေချင်သူ့ထင်နေတာ။ ခုတော့ တစ်မျိုးပါလားဘူး”

“ဟုတ်ကဲ့ အစ်ကိုလေး၊ ခုဟာက အခြေအနေ တစ်မျိုးဖြစ်သွား  
ပြုလေ။ သိပ်စိတ်မကောင်းစရာကောင်းတဲ့ အဖြစ်မျိုးမဟုတ်လား။ အစ်ကို  
လေးရယ်၊ အမျိုးသမီးက သိပ်သနားစရာကောင်းပါတယ်။ အစ်ကိုကြုံးက  
ကျွန်တော်တို့ကို သူအနီးအပေါ် အညွှန်ကျေစေချင်မှာ သေချာပါတယ်။  
သူချမှာ ဘာမှုလည်း ခံစားခွင့် မရှိရှာဘူး မဟုတ်လား”

သူ ဘယ်လိုများ သည်ကိစ္စတို့ သိနေပါလိမ့်။ ကျွန်တော် လန်းသွား  
သည်။ ဘယ်လိုသိတာလဲဟု မေးလိုက်၏။

“အားလုံး ပြောနေကြတာပဲ အစ်ကိုလေး။ အစ်ကိုကြုံးက အားလုံး  
အစ်ကိုလေးတစ်ယောက်တည်းအတွက် လွှဲပေးခဲ့တယ်ဆို။ ဒါက သတင်းထူး  
ဖြစ်နေတယ်ခင်ဗျား။ ဖြစ်ရှိပြစ်စဉ်မှ မဟုတ်တာ။ အနည်းဆုံးများ ကျွန်ရှစ်သူ  
နီးကို အမွေပေးကြတာပဲ အစ်ကိုလေးရဲ့။”

“အတင်းအဖျင်းတွေကို အချိန်ကုန်ခံပြီး ခင်ဗျားရဲ့နားကို အလုပ်ပေး  
နေတယ် ဟုတ်လား ဆီက္ခမ်ဘိ”

သူက မလျှော့။ သူရှင်းသိကွာကို အထိမခံသလို ပြန်ချေသည်။

“အတင်းအဖျင်း မဟုတ်ပါဘူး အစ်ကိုလေး၊ မဟာသခရိပ်မြိုင်ရဲ့  
အရေးဟာ ကျွန်တော်တို့အားလုံးရဲ့အရေးပါ”

“က ထားပါတော့များ၊ မစွေက်အက်ရှုလေ လာတည်းဖြစ်ရင် ခင်ဗျားကို  
ကျွန်တော် အသီပေးပါမယ်။ ဘယ်အခန်းထားသင့်တယ်ဆိုတာ ကျွန်တော်  
မသိဘူး။ ခင်ဗျားပါ ကြည့်လုပ်ပေတော့”

“ဘာခက်လဲ အစ်ကိုလေးရဲ့ အစ်ကိုကြီးအခန်းမှာ ထားလိုက်ပေါ့။  
ဒါထက် သဘာဝကျေတာ ဘယ်မှာရှိမလဲ”

“အဲဒါ မဖြစ်နိုင်ဘူး။ အဲဒီအခန်းကို ကျွန်တော် ပြောင်းနေမလို့။  
ခင်ဗျားကို ပြောမယ်ပြောမယ်နဲ့ မပြောဖြစ်သေးတာ။ ကျွန်တော် ဆုံးဖြတ်  
ထားပြီးသား”

ကျွန်တော် လိမ်ပြောလိုက်ခြင်းဖြစ်သည်။ ခုမှ ရုတ်တရက်ပေါ်လာ  
သည့် စိတ်ကွဲ့ပြု၏။

“ဒါဆို အခန်းပြောကို ပြင်ပေးလိုက်မယ်လေ။ အဝတ်လဲခန်း တွဲရက်  
ပါတော့ မမလေးအတွက် ပိုအဆင်ပြောတာပေါ့”

ပြောပြီး သူ ထွေကိစ္စသွားသည်။ မဟာသခရိပ်မြိုင်မှာတည်းဖို့ မမ  
ရေချေယ်က သဘောတူသည်။ နစ်ကန်ဒေါသိသို့ စာရေး အကြောင်းကြား  
လာသည်ဆို၏။ ကျွန်တော်က သောကြောနေ့တွင် ကြိုးစိုးရထားလှုတ်ပေးမည့်  
အကြောင်း အဘိုးကြီးကတစ်ဆင့် အကြောင်းပြန်လိုက်သည်။

သောကြောနေ့သည် ချက်ချင်းရောက်လာသည်ဟု ကျွန်တော်  
ထင်လိုက်၏။ ရာသီဥတုက မသာမယာ။ မိုးသားတွေ နိမ့်ဆင်းလောနေသည်။  
လေပြင်းတွေ တိုက်ခတ်နေသည်။ ညနေမတိုင်မီ မိုးရှာချမည့် အရိပ်  
အယောင်များ ဖြစ်၏။ မှန်တိုင်းတော် ပါလာချင် ပါလာဦးမည်။ ကျွန်တော်  
ဝမ်းသာနေသည်။ ရာသီဥတုကြိုးဆိုပါက ကျွန်တော်ဘက် ပါနေပြီး

ကျွန်တော်က ဝယ်လျင်တန်ကို တစ်ရှိက အေးလွှာတ်ထားသည်။  
ပလစ်မစ်တွင် သူ တစ်ညွှန်ပြီး အမျိုးသမီးကို ကြိုလိမ့်မည်။ မစွေက်  
အက်ရှုလေ ရောက်လာမည့်အကြောင်း ပြောလိုက်ကတည်းက အေးအေး

ကောက် နေ့နေ့ကျေးကျေး မဟာသခရိပ်ဖြင့်သည် သီသီသာသာကြီး သွက်လက်လှပ်ရားလာသည်။ ခွဲ့တွေကပင် အညှီသည်လာမည်ကို ကြိုးသိ နေသလိုလို ကျွန်တော်နောက်သို့ တစ်ခန်းဝင်တစ်ခန်းထွက် လျောက် လိုက်နေ၏။

သီကြိုးသိသည် သိက္ခာပုဒ်တွေကို မေ့မေ့လျော့လျော့နှင့် နှစ်ရည် လများ ပစ်ထားပြီး၊ ခုခု တရားပေးဖို့ ရှတ်တရက် ပြန်လေ့ကျင့်နေသည် ခင်ကြီးနှိတ်တစ်ပါးနှင့် တူနေသည်။

သူမြေသံတွေက မကြားရလောက်အောင် လျှို့ရက်သိပ်သည် နေသည်။ လူဟန်က ပိုပြီး ပုစ်ကျားလွှားနှင့် တူလာသည်။ ထမင်းစားခန်းမှ ခကြာင်းထိမိတွင်ရော်စားပွဲပေါ်တွင်ပါ ကျွန်တော် တစ်ခါမျှ မြင်စွဲသည့် ငွေထည်ပစွဲတွေ ရောက်နေသည်။ ဦးကြီးဦးလစ်လက်တက်ကတည်းက သိမ်းဆည်းထားခဲ့သည့် မဟာသခရိပ်ဖြင့်အိမ်ကြီး၏ ထမင်းစားအောင်သုံးပန်းကန်ခွဲက်ယောက်များ ဖြစ်ဟန်တူသည်။

ရရာမ ဖယောင်းတိုင်ခဲ့ ငွေပန်းဆိုင်းကြီးတွေ၊ ငွေသားစစ်စစ်ဖြင့် ပြီးသော သကြားရောက်တွေ၊ ရောက်တွေ။ အားလုံး အရောင်တစိတ်ဖိတ်။ စားပွဲအလယ်တွင်တော့ နှင့် သီပွဲနှင့်တွေအပြည့်နှင့် ငွေဖလားကြီး။

“သည်ရှိုးခတ်ထားတဲ့ ပန်းခြုံထားပန်းတွေ ခုံးခဲ့ဖို့ အမ်မလင်းကို ကျွန်တော် ပြောထားပါတယ် အန်ဂိုလေး။ အညှီခန်းထဲများပါ ထည့်ပေးထားရမယ် အစ်ကိုလေး။ အဲ အမျိုးသမီး သီးသန်အညှီခန်းများလည်း လိုမှုပဲ”

ခွဲ့တွေက ကျွန်တော်ကို ပေါ်ကြည့်မောက်သည်။ စိတ်ဓာတ်ကျော်ပြီး ညီးညီးငယ်ငယ်ဖြစ်ဖော်ပဲ့ပါ့။ တစ်ကောင်က ခုံးခြုံတစ်ခုအောက်တွင် ခေါင်းလျှို့သွင်းထားသည်။ အပေါ်ထပ်သို့ ကျွန်တော် တက်လာခဲ့၏။ မည်သို့ မည်ပဲ့အခန်းပြာထဲကို ရောက်သွားမှုများမသို့။

သည် အခန်းပြာအကြောင်း အစ်ကို တစ်ခါပြောများသည်ကို ရေးရေး

သတိရလာသည်။ အန်တိဖိဘိ၏ အခန်းဖြစ်ကြောင်း၊ အန်တိဖိဘိမှာ အကဲလန် အကျိုးတောင်ပိုင်း ကင့်နယ်သို့ ပြောင်းသွားပြီး၊ ကွန်းဝေါလ်သို့ ပြန်မလာ လော့ဘဲ ကွယ်လွန်သွားကြောင်းများ။

အခန်းပြာ၏ ပုံသဏ္ဌာန် လုံဝပြောင်းသွားပြီး သီကြိုးသိ၏ ကြိုးကြပ်မှုဖို့ သီးသန်းရေးလုပ်ပြီးပြီး။ အန်တိဖိဘိနေ့အဲပူးသည် အင့်အသေးဆို၍ မြှေဇွ်မျှ အကျိုးတော်ပေး။ နှစ်များစွာသည် ပုန်မှုနှင့်များနှင့်အတူ လွင်ပြယ်သွားလေပြီ။

တော်ပေါ်တွေဖွင့်ထားတော့ ချပ်ချုပ်ရပ်ရပ် ငင်းထားသည့် ကော်အောပေါ်သို့ နေရောင်ခြည် ဖြာကျေနေသည်။ ဒီပ်ရာကို ကျွန်တော် မြင်စွဲသည် အပုံးတွေအလွှားတွေနှင့် ပြင်ဆင်ထား၏။ အားလုံး အကောင်း စားတွေချည်း။ ဘယ်ကာဘယ်လို တွက်လာသည်မသို့။

အမြို့အုံးအောက်မှ တတိယအခန်းကို အမျိုးသမီး သီးသန်အညှီခန်း ဆောင်အဖြစ် ပြင်ထားသည်။ သည်အခန်းလည်း အန်တိဖိဘိ၏ အညှီခန်းပင် ပြစ်၏။ အခန်းပြာလိုပင် သန့်ရှင်းရေးလုပ်ထားပြီးပြီ။ ပြတ်းပေါ်တွေ ပွင့်ထား၏။ မီးလင်းပိုပေါ်တွင် အင်းဘရောစ်၏ ပုံတူကားကြီး ချိတ်ထားသည်။ သူ ခပ်ငယ်ငယ်က ပန်းချို့ရာတစ်ယောက်ခွဲထားသည့် သီးသန်း ကားကြီး။ သူကိုယ်တိုင် သည်ကားကို မေ့နေဟန်တူသည်။ သုံးပုံ နှစ်ပုံယျုပြီး ရေးထားသည့် ပုံတူကားကြီးပြစ်၏။ ချိုင်းကြားတွင် သေနတ်ကို ညျှည်ထားသည်။ ဘယ်လက်က ငါ်တစ်ကောင်ကို တွေ့လောင်းခွဲလျှော်။ ရှေ့တည် တည်သို့ကြည့်ပြီး မပွင့်တွေ့နဲ့ ပြီးနေ၏။ အခြား ထူးတာ သိပ်မတွေ့ရ။

တစ်ခုတော့ ထူးသည်။ ကျွန်တော်နှင့် ချွှတ်ခွွှတ်တုနေခြင်းပင်။ နှစ်မှု မှုန်ထဲကို ကျွန်တော် တစ်ခုချုပ်နှုံးလိုက်သည်။ ပြီးတော့ ပန်းချို့ကားကို ပြန်ကြည့်သည်။ သူဆံပင်ရောင် ပိုနက်သည်ကလွှဲပြီး တစ်ပုံစံတည်း။ သူနှင့် ကျွန်တော်သည် ညီအစ်ကိုရင်းတဲ့မျှ တူနေသည်။ အရင်းမှ အမြှေးညီးအစ်ကို အရင်းမျိုး။ အစ်ကိုနှင့် ကျွန်တော် သည်လောက်တုနေပါလားဟုသည်

အသိက ကျွန်တော်ကို ပို၍ အားတက်လာစေ၏။

အင်းဘရှေ့စာင်းအင်ယ်က ကျွန်တော်ကိုကြည့်ပြီး ပြောနေသယောင် ယောင်။ 'ငါ မင်းနဲ့အတူ ရှိနေတယ်'။

သည်နေ့တစ်နေ့လုံး ကျွန်တော် ကွင်းထဲရောက်နေသည်။ မြင်းတစ်စီးနှင့် ကိုးကျင်းကိုးကျင်း လျော်ဗုံပတ်နေရ၏။ သာဆာလောင်လောင် မောမောပန်းပန်းနှင့် အိမ်ပြန်ရောက်လာတော့ နေ့လယ် နှစ်နာရီထိုးနေဖြီး အအေးခံ အသားပေါင်းစားပြီး ဘိယာတစ်ခွက် မောလိုက်သည်။ ဆီကွမ်းဘို့ နှင့် သူအဖွဲ့သားတွေက အစောင်တန်းများတွင် နေ့လယ်စာ ပြန်စားနေကြ၏။

စာကြည့်ခန်းထဲတွင် တစ်ယောက်သည်း ငါင်စင်းစင်းနှင့် ကျွန်တော် ရုပ်နေသည်။ အင်း ငါတစ်ယောက်တည်းပါလား၊ မကြာခဏ ကျွန်တော် ခေါင်းထဲ ဝင်ဝင်လာသော အတွေး။ ဒီညာဆို သူ ရောက်လာတော့မည်။ သည်အခန်းထဲတွင် သူနှင့် ခုံရမှာလား၊ အညွှန်းထဲမှာလား၊ အမည်မဟုတ်တော်သည် တင်းမာမှုတစ်မျိုးက အိမ်ထဲရောက်နှင့်နေဖြီး အာရုံတွင် ဖုံးဖော်ထားသော ထိုအမျိုးသမီးသည် ကျွန်တော်အခန်းတွေထဲတွင် ရောက်နှင့် နေသည်အလား။

မဟာသုခရိုပြိုင်သည် ဆိတ်ပြိုင်ခြင်းမက ဆိတ်ပြိုင်နေ၏။ ကျွန်တော် သည် မဟာသုခရိုပြိုင်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ အစိုက်သည် အများပိုပိုတစ်နေရာတွင် ရှိနေဆဲဟု ကျွန်တော် ထင်၏။ တော်ပြီး ပြည့်စုံနေဖြီး သည်တိတ်ဆိတ်ပြိုင်းချုပ်း ဖုံးထဲကို ဘယ်သူ တစ်ဦးတစ်ယောက်မျှ ဝင်လာ အသုပြုစရာမလို့။

အခိုးပတ်ပတ်လည်ကို စူဗြည့်ပြီး စိတ်ထဲမှ နှုတ်ဆက်ကာ အိမ် ပြင်သို့ တွက်လာခဲ့သည်။ သစ်တော်ဆီသို့ တန်းလျောက်သွားသည်။ အချိန်ကို တွက်ကြည့်တော့ ငါးနာရီထက် စောပြီး ဝယ်လင်တန်း ပြန်မရောက်နိုင်း ထိုကြောင့် ခြောက်နာရီထားထိုး အပြင်တွင် အချိန်ဖြုန်းနေဖို့ ဆုံးဖြတ်လိုက်သည်။

ညာ စားဖို့ ကျွန်တော်ကို သူ စောင့်နေရလိမ့်မည်။ သည်အတိုင်း ဆီကွမ်းဘို့ ကျွန်တော် မှာထားခဲ့၏။ သူ ဆာလျှင် အုလိမ်းနေပေးပေါ့။ အိမ်ရှင်လာသည်အထိ သူ စောင့်ရမည်။ အညွှန်းထဲမှာ ကျွန်တော်ကို သူ စောင့်နေပုံ ပြင်ယောင်လာပြီး စိတ်ထဲ ကျောပ်သွားသည်။ ဟိတ်ဟန် တာခို့သွားနှင့် အထက်တန်းအကျေဆုံး အဝက်အစားများနှင့် မကျေမန်ပြုနေသည့် ဒီတလိုက်တစ်ယောက်။

လေတွေ မြို့တွေ ရိုင်းစိုင်းလာသည်။ ကျွန်တော် ဆက်လျောက်သွား ခဲ့၏။ ကျွန်တော်သို့မြဲ နှစ်နိမ့်တ် အရော့ဘက်စွန်းအတိ ရောက်လာခဲ့သည်။ ပြီးတော့ သစ်တော်ထဲ ပြန်ဝင်ကာ ယာခင်းတွေဘက်သို့ ဆက်သွားသည်။ မြို့ငှားတွေနှင့် စကားပြောနေလိုက်၏။ အနောက်ပိုင်း တောင်ကုန်းတွေ ပေါ်ကို တက်သည်။ ဘာတန်း ယာတော့ဘက်မှ အိမ်ကို ပတ်ပြန်လာခဲ့၏။ ပြန်ရောက်တော့ မှာ့င်စပြုနေဖြီး။

တံခါးမကြီးကို တွေ့နှင့်ပွဲ့ပြီး အိမ်ထဲဝင်လိုက်သည်။ အညွှန်သည် ရောက် မရောက် အကဲခတ်လိုက်သည်။ သေတ္တာတွေ့ ခမိုးဆောင်ပစ္စည်းတွေ ခုံမှုတာ မတွေ့ရ။ ဘာမျှ ထူးထူးမြားမြား ပြောင်းလဲဝင်းမရှိ။ စာကြည့်ခန်း ထဲမှ မီးလင်းတွင် မီးလျှော့တွေ့တော်နေသည်။ သို့သော် ဘယ်သူမျှ မရှိ။ ထမင်းစားခန်းထဲတွင် တစ်ယောက်စာသာ ပြင်ထားသည်။ နံရုံးကြီးချွဲပြီး ဆီကွမ်းဘို့ ခေါ်လိုက်သည်။

"ဘယ်လိုလဲ ဆီကွမ်းဘို့"

သူက အဝက်အစားသစ်နှင့် ဟန်အပြည့် မာန်အပြည့်။ အသိက ခါတိုင်းထက် တိုးနေသည်။

"မမလေးရောက်နေပါပြီ အစိုက်လေး"

"အင်း ကျွန်တော်ထင်ပါတယ်။ ခုနှစ်နာရီ ထိုးခါနီးပြီပဲ။ သူပစ္စည်းတွေကော ခင်များ ဘယ်လိုလုပ်ထားသလဲ"

“မမလေးပစ္စည်း သိပ်မများဘူးခင်ဗျု။ အစ်ကိုကြီးပစ္စည်းတွေ  
များတယ်။ အားလုံး အစ်ကိုလေးရဲ့ ပထမအခန်းထဲ ပို့ထားတယ်”

“ဟုတ်လား”

မီးဖိသီ ထသွားပြီး သစ်တုံးတစ်တုံးကို ကန်ပစ်လိုက်သည်။ ကျွန်တော်  
လက်တွေ တုန်နေနေသည်ကို ဆီကျမ်းဘို့ မဖြင့်စေ့ချင်။

“မစွဲက်အက်ရှုံးလေ ဘယ်မှာလဲ”

“မမလေး သူ့အခန်းထဲမှာပါ ခင်ဗျာ။ ပင်ပန်းလာပုံရပါတယ်။ ဉာဏ်  
ဆင်းမစားနိုင်တဲ့အတွက် အစ်ကိုလေးကို တောင်းပန်းပေးပါတဲ့။ လွန်ခဲ့တဲ့  
တစ်နာရီလောက်က ဉာဏ်ကို ကျွန်တော် လင်ပန်းနဲ့ ပို့လိုက်ပါတယ်ခင်ဗျု”

“ဟုတ်လား”

ကျွန်တော်က မီးဖိသီကို ခြေထောက်တန်းပြီး မီးကင်လိုက်သည်။

“အစ်ကိုလေး တစ်ကိုယ်လုံး စက်စက်နှစ်လို့ပါလား။ အအေးမိ  
လိမ့်မယ်။ အဝတ် ဖြန့်မြှန်လဲလိုက်ပါလား”

“လပါမယ်၊ ဒါထက် ခွေးတွေကော့”

ကျွန်တော်က အခန်းထဲစွဲကြည့်ပြီး မေးလိုက်သည်။

“မမလေးနောက်ကို လိုက်သွားပြီး အပေါ်တက်သွားတယ်ထင်တယ်  
ခင်ဗျု”

“ကောင်းပြီလေ၊ ကောင်းလေးတစ်ယောက် ရေနှေ့ပြင်နိုင်းလိုက်ပါ။

ကျွန်တော် ရေချိုး၊ အဝတ်လဲမယ်။ နာရီဝါက်အတွင်း ဉာဏ် စားမယ်”

မိတ်မိတ်တောက်နေသည့် ဖယောင်းတိုင်ခဲ့ခြေက်တွေနှင့် နှင့်သီပွဲ  
အပြည့်နှင့် ငွေဖလားတွေ ရှေ့ထားပြီး ကျွန်တော်တစ်ယောက်တည်း ဉာဏ်  
စားသည်။ ပြီးသည်နှင့် ဆီကျမ်းဘို့ရောက်လာပြီး ဦးညွှတ်ပြောသည်။

“မမလေးက အစ်ကိုလေး ဉာဏ် စားပြီးလို့ တွေ့ချင့်ရင် လာခဲ့ပါတဲ့  
တွေ့ပါမယ်တဲ့”

## အန်း [ ၁ ]

“ဝင်ခဲ့ပါ” ဟူသည့်အသံက တိုးတိုးညွင်းညွင်းကလေး၊ အပြင်တွင် များ  
နေပြီး ဖယောင်းတိုင်များ ထွန်းထားသော်လည်း ခန်းဆီးတွေ ခွဲပိတ်  
မထားသေး။ သူက ပြတ်းပေါက်တွင် ထိုင်ပြီး ပန်းခြေကို လှုံးကြည့်  
နေသည်။ ကျွန်တော်ကို ဘားတို့က်အနေအထားဖြင့် ထိုင်နေခြင်းဖြစ်သည်။  
ပေါင်ပေါ်တွင် လက်နှစ်ဖက် တင်ထားသည်။ ဒွန်က မီးလင်းဖို့ရှေ့တွင် ရေး  
လက်နှစ်ဖက်ပေါ် မေးတင်ကာ အားလုံးမှုံးရောက်နေသည်။ အငယ်နှစ်ကောင်က  
သွှေ့နားတွင် တုံးလုံးပေါက်လက်။

အခန်းထဲတွင် ဘာလူပ်ရှားမှုမျှမရှိ။ အဲခွဲတွေ ပွင့်မနေ့၊ ချိတ်ဆွဲ  
ထားသည့် အဝတ်အစားတွေ မတွေ့ရ။ စည်းသည်ရောက်နေသည် အခန်းနှင့်  
လုံးဝမတဲ့

“မဂ္ဂံလာပါ”

ကျွန်တော်အသံက အခန်းထဲတွင် ပုံမှန်မဟုတ်သော အသုံးပြုးဖြင့်  
ပုံးလွင့်သွားသည်။ သူ လုညွှတ်ပြည့်ပြီး ကျွန်တော်၏ ထလာသည်။  
ကျွန်တော်မိတ်စိုးလှော့ကို နေ့ရော ဉာပါ နိုင်စက်နေသည့် မိန်းမဲ့၊ အိပ်မက်

ထဲမှာရော နိုးနေချိန်များမှာပါ ကျွန်တော်အား ဖြစ်းခြာက်နေသည့်  
မိန့်မသည် ကျွန်တော်နှင့် မျက်နှာချင်းဆိုင်တွင် ရောက်နေချေပြီ။

ပထမဆုံး မြင်လိုက်ရသည့်တော်တဲ့ ကျွန်တော် မယ့်ကြည်နိုင်  
လောက်အောင် အလျှို့အမင်း အဲခြေသွားသည်။ ကျွန်တော် မျှော်လင့်ထား  
သည့်အတိုင်း တုတ်ဘတ်ခိုင်ခိုင် အီတလီမတစ်ယောက် မဟုတ်။ သေးသေး  
သွယ်သွယ် နှစ်ယောက် အကိုလိပ်အမျိုးသမီးတစ်ယောက်။ အရပ်က  
ကျွန်တော်ပုံးလောက်ပဲရှိမည်။

ဝတ်ထားသည့် အနက်ရောင်ဝတ်စံကြောင့် ပြုဖျော်ဖျော်မျက်နှာမှာ  
ပို၍ပေါ်လွင်နေသည်။ လည်တိုင်ရင်းနှင့် လက်ကောက်ဝတ်တွင် အနား  
ကျပ်ထားသည်။ ဆပင်က အညီနှက်ရောင်း၊ အလယ်တည်တည်တွင်  
ခွဲထားပြီး မျက်တွဲတဲ့ထား၏။ ဂိုလ်မျက်နှာ ကြော်ကြော်ရှင်းရှင်းပင်။  
အထူးချွေးကတော့ မျက်လုံးများဖြစ်၏။ ကျွန်တော်ဘို့မြင်တော့ ပြုးကျယ်  
သွားပြီး ချက်ချင်း မှတ်စီသွားပုံဖြစ် အထိတ်တလန့်ဖြစ်သွားသည့် သမ်္မာ  
တစ်ကောင်၏။ မျက်လုံးများအတိုင်းပင်။ ကျွန်တော်က သူကို နှဲကြည့်  
နေသည်။ သူက ပြန်မေ့ကြည့်နေ၏။ နှစ်ယောက်သား အပြိုင် ဆုံးအသွား  
ကြခြင်းဖြစ်၏။ စကားပြောတော့ ပြိုင်တူဖြစ်နေသည်။

ကျွန်တော်က လေသံပြတ်ဖြင့် မေးလိုက်၏။

“အနားရရုံးလား”

“နားရပါတယ်။ ကျေးဇူးတင်ပါတယ် ဒီးလတ်။ မမရော်ယ် မင်းကို  
ကောင်းပို့ရုံးမယ်”

ပြောပြီး သူက မီးလင်းဖို့ရှေ့မှ ခွေးခြားမှုများတွင် ထိုင်သည်။  
မျက်နှာချင်းဆိုင် ကုလားထိုင်တွင်ထိုင်ရန် ကျွန်တော်ကို အောင်ပြပြီး ခွေးအိုကြီး  
ကျွန်က သူကြော်တော်ရှင်းသို့ တိုးရှင်း တစ်ချက်သမီးလိုက်သည်။

“ဉာဏ် ဆင်းမစားနိုင်တဲ့အတွက် ကောင်းပို့ပါတယ် ဒီးလတ်။ မမ

ရော်ယ်အတွက် မင်း အများကြီး ဒုက္ခာခံထားရတာပဲ။ ခုလည်း အလုပ်ထက်  
အလောက်ကြီး ပြန်လာရတယ်ထင်တယ်။ မမရော်ယ် အရမ်းပင်ပန်းလာ  
လိုပါ။ အဲဒီလိုအချိန်မှာ စကားပြောသံကောင်းတစ်ယောက်ဖြစ်ဖို့ မလွယ်  
ဘူးလာ။ အဲဒါကြောင့် မောင်လေးဒီးလတ်တစ်ယောက်တည်း ဉာဏ် စားရင်  
ပို့ကောင်းမယ်ထင်လိုပါ”

ကျွန်တော် ပြန်စဉ်းစားနေမိသည်။ သူကို တမင်အောင့်ခိုင်းဆောင်လို့  
ကျွန်တော် ကွင်းထဲလျော်သွားနေတာပဲ။ ဘာမျှမပြောဘဲ ပံ့မဆိတ်  
အလိုက်သည်။ ခွေးအင်ယ်ကောင်တစ်ကောင် နှီးလာပြီး ကျွန်တော်လုပ်ကို  
ဟင်သည်။ ကျွန်တော်က အလုပ်မရှိ အလုပ်ရှုပြီး သူနားရွက်ကို ခွဲနေမိ၏။

“ဆိုကွဲဘို့ ပြောပါတယ်။ မောင်လေးဒီးလတ် ဘယ်လောက် အလုပ်  
ချားနေတယ်ဆိုတာလေး။ မမရော်ယ်ရောက်လာလို့ ဘာမှအနောင့်အယုက်  
ဖြစ်စေချင်ဘူး။ လုပ်စရာရှိတာ ဆက်လုပ်နေ၏။ မမရော်ယ် ကိုယ့်ဘာသာ  
တိုယ် နေတတ်ပါတယ်။ တစ်ခုပဲ မင်းကို ပြောချင်ပါတယ်။ အများကြီး  
ကျေးဇူးတင်ပါတယ်။ မမရော်ယ်ကို လက်ခံထားတဲ့အတွက်လေ”

ပြောပြောဆိုဆို ထဲပြီး ပြတ်းပေါက်မှ ခန်းဆီးဆေးတွေကို ခွဲစေသည်။  
ပြီးတော့ မီးလင်းဖို့သီးပြန်လာပြီး ကျွန်တော်နှင့်အတူ ယုံ့လိုင်းသည်။

“အတော်ထူးဆန်းတယ် သိလား မောင်လေးး။ အိမ်ထဲကို မောင်းဝင်  
လာတော့ ဆိုကွဲမဲ့ဘို့ ရပ်အောင့်နေပြီး ကြိုတယ်။ မမရော်ယ် ဒီ မဟာသာ  
ရိုပ်ဖြူငြင်းအိမ်ကြီးကို စိတ်ကျေးထဲကအတိုင်း ဖြစ်နေတယ်။ အည်ခန်းမအောင်ကော်  
စာကြည့်ခန်းကော် နဲ့ခံပေါ်က ပန်းချိကားတွေ့ရောပဲ။ အိမ်ရှေ့က တံခါးမ  
ကြီးမှာ ရထားထိုးဆိုက်တော့ နဲ့ရုံကပ်နာရီကြီးက လေးနာရီထိုးသံ ကြား  
ရာတယ်။ အဲဒီနာရီသံကိုတောင် ကြားဖူးနေသည်။”

ကျွန်တော် ဘာမျှပြန်မပြော။ ခွေးကလေး၏ နားရွက်ကိုသာ ဆက်ဆွဲ

နေမိသည်။ သူကို တစ်ချက်ပျော်မကြည့်။ မမရေချယ်၏ အမှုအရာမှာ အေးအေးဆေးဆေး သက်သောင့်သက်သာ ဖြစ်နေသည်။ စောစောက စိတ်လွှပ်ရှားမှုမျိုး မတွေ့ရတော့။

“ဝယ်လင်တန်က လမ်းမှာ မစွဲတာကန်ဒေါလ်ရဲ့အီမံကို လုမ်းပြတယ်။ ဝင်နှုတ်ဆက်ရင် ကောင်းမလားလို့ တွေးမိသေးတယ်။ မြင်းတွေ ကလည်း ပန်းလာ၊ အချိန်ကလည်း လင့်နေတာကြောင့်၊ ပြီးတော့ ရောက်ချင်အေး ဒီကိုရောက်ချင်အောကလည်း ကြီးနေတာကြောင့်”

သူ ခဏတုသွားသည်။ ‘ဒီကို’ ဆိုသည် စကားလုံးအစား ‘အီမံကို’ ဟု ထွက်တော့မည့်ဆဲဆဲ ဖြစ်သွားပဲရန်။ ပြီးမဲ့ ဆက်သည်။

“မင်းက အမြှေ့အမြှေ်ရှိရှိနဲ့၊ မမရေချယ်ကို ဒီအခန်းတွေ ပေးထားတာပဲ။ မောင်လေးရဲ့အစ်ကိုနဲ့၊ မမ လာလို့ရှိရင် ဒီအတိုင်းပဲ နေစို့၊ အင်းဘရောစ်က စိစဉ်ထားတာ။ သူအခန်းကို မောင်လေးနေစို့၊ ပေးမယ်လိုလည်း ပြောဖူးတယ်။ မောင်လေး ပြေားပြီးနေပြီလို့ ဆိုဂုမ်းတာက ပြောတော့ မမစိတ်ထဲ ကျေနှပ်သွားတယ်။ မောင်လေးရဲ့အစ်ကိုလည်း ဝိုးသာမှာလေ”

“မမရေချယ် နေရတာ အဆင်ပြေားလား။ ဒေါ်လေးဖိဘီလို့ဒေါ်တဲ့ ကျွန်းတော်တို့အဒေါ်တစ်ယောက် နေသွားပဲ့တဲ့ အခန်းတွေပဲ။ နောက်ပိုင်း ဘယ်သွားမှ မနေတော့ဘူး”

“ဒေါ်လေးဖိဘာ အကဲလန်ခဲစ်ယာန်အသင်းတော်က သင်းထောက်တစ်ယောက်နဲ့ အချိစ်ဘတ်လမ်းဖြစ်ပြီး ကိန်းဘရစ်ချို့ကို ထွက်သွားတာလေ။ အသည်းကွဲရောဂါကို ကုစားလို့ ထွက်သွားပေမဲ့ ဝေဒနာကို အနှစ် နှစ်ဆယ်တိုင်တိုင် ကုစားလို့ မရခဲ့ဘူးတဲ့။ အဲဒီဘတ်လမ်း မောင်လေး ကြားပူးလား”

“ဟင့်အင်း၊ မကြားပူးဘူး”

ကျွန်းတော်က သူကို လုမ်းကြည့်ပြီး ပြောလိုက်သည်။ သူက မီးလျှော်

သွာကို ကြည့်ပြီး ပြီးနေ၏။ ဒေါ်လေးဖိဘီအကြောင်းကို စဉ်းစားနေပုံရသည်။ လက်နှစ်ဖောက်ကို ပေါင်ပေါ်တင်လျက်။ ဒီလောက် သေးသွယ်နှစ်ယောက်မျိုး ကျွန်းတော် မမြင်ပူးခဲ့။ အများရှူးရှူးကလေးနှင့် ရှုံးပန်းချီဆရာတို့ ရေးခွဲသည့် ကားများထဲမှ မိန့်မသားတို့၏ လက်ကလေးတွေနှင့် တူသည်။ ကျွန်းတော်က ထောက်ပေးသည်။

“အင်း ဆိုပါဘူး၊ ဒေါ်လေးဖိဘီ ဘယ်လိုဖြစ်သွားလဲ”

“အဲ အနှစ် နှစ်ဆယ်ကြာတော့ သူအသည်း ပြန်ဆက်သွားသတဲ့၊ အဲဒီအချိန်မှာ ဂုတ္တယအချိစ်ဘတ်လမ်းတို့ပဲ မြင်ပူးမဲ့ စိမ့်ပြန်တော့တယ်တဲ့။ အဲဒီအချိန်မှာ ဒေါ်လေးဖိဘီ အသက်လေးဆယ်ငါးနဲ့ ရှိနေပြီး သူအသည်းကလည်း ယုယုပဲ ကျွန်းတော့တယ်။ ဂုတ္တယချိစ်သွာ့၊ လက်ထပ်ဖြစ်ကြတယ်တဲ့”

“ဘုတ္တအီမံထောင်ရေး အောင်မြင်သတဲ့လား”

“ဟင့်အင်း၊ မက်လားများ၊ ဒေါ်လေးဖိဘီ ရတ်တရရ်က ကွယ်စွာနဲ့ သွားတယ်။ သေရခြင်းအကြောင်းက ရတ်တရရ် သွေးလန့်တုန်လွှပ်မဲ့ တဲ့ကွယ်”

ပြောပြီး ကျွန်းတော်ဘက် လည်းကြည့်သည်။ နှစ်ခါးကလေးများ မသိမသာ တုန်နေဖို့ တွေ့ရှုနဲ့ ကျွန်းတော်ဘတ်လမ်းပဲ့တဲ့ ပုံစိုပ်တွေ လွှပ်ရှားလာသည်။ အစ်ကိုက မမရေချယ်ကို သည်ဘတ်လမ်းပဲ့တဲ့ ပြောပြန်သည့် ပုံစိုပ်များဖြစ်၏။ အစ်ကိုက ကုလားထိုင်ပေါ်မဲ့ ရှုံးသို့ကိုင်းပြီး ပုံးနှစ်ဖောက်ကို လွှပ်ကာလွှပ်ကာ ပြောမဲ့ လိုအပ်မည်။ မမရေချယ်က ပုံပုံချင်စိတ်ကို မျှော်ထားလိုအပ်မည်။ ကျွန်းတော် ကိုယ်တိုင် ရယ်ချင်လာ၏။ ကျွန်းတော် သူကို လုမ်းကြည့်လိုက်သည်။ သူမျက်လို့ထဲတွင် တစ်ခုခုဖြစ်သွားသည်ကို ကျွန်းတော် အတိုင်းသား တွေ့လိုက်ရ၏။ ကျွန်းတော်ကိုကြည့်ပြီး သူ ပြီးနေ၏။

“ဒါ ခချက်ချင်း ဆင်လိုက်တဲ့ ဘတ်လမ်းမဟုတ်လား”

ကျွန်တော့အမေးကို သူ တည်ပြုစွာ ဖြေသည်။

“မမရေချယ် အဲဒါမျိုး မလုပ်တတ်ဘူး။ မယုံရင် ဆီကွမ်ဘိကို  
မေးကြည့်လေ။ သူသီမှာ သေချာတယ်”

ကျွန်တော် ခေါင်းယမ်းလိုက်သည်။

“လယ်ပါနဲ့ဘူး။ သူ လန်းသွားမှုပါ။ ဒီဘတ်လမ်းကို မမရေချယ်  
ဆီက ကျွန်တော် သိရတယ်ဆိုရင် သူ မလန့်ဘဲ နေပါမလား။ ဒါထက်  
သူ ညစာ လာပို့သွားပြီလား”

“လာပို့သွားပါပြီ။ အားလုံးကောင်းပါတယ်။ စွပ်တစ်ခွက်ရယ်။  
ကြက်သားပြုတ်ပြော်ရယ်၊ ဝမ်းတွင်းသားစုံရယ်။ စားလို့ ပြီန်မှုပြီန်”

“မမရေချယ် တစ်ခု သတိထားမိလား။ ကျွန်တော်တို့အိမ်မှာ  
မိန့်ကဗေား အစောင့် မထားဘူး။ ရေချိုးကို ပြည့်စိုးတို့၊ အဝတ်လျော်စို့၊  
လုပ်စို့တို့၊ ပျော်စို့၊ အာသာဆိုတဲ့ ချာတိတ်နှစ်ယောက် လုပ်ပေးပါမယ်”

“ပိုကောင်းတာပေါ့။ မိန့်ကဗေားတွေဆိုရင် စကားများနော်းမယ်။  
ပြီးတော့ မမရေချယ်ရဲ့ အဝတ်အစားတွေကလည်း ဝတ်ရုံနက်တွေချုည်း  
ဆိုတော့ သိပ်ပြဿနာမယ်မထင်ပါဘူး။ လမ်းလျောက်စိုးတော့ တော်တော်  
နိုင်တဲ့ဖိန်ပွေ့တွေ ယူလာတယ်”

“မနက်ဖြန်ဆို မို့တိတ်မှုပါ။ ကောင်းကောင်းလမ်းလျောက်နိုင်မှာပါ”

“ဘာတန်စားကျက်ဘက်ကို လျောက်မယ်။ ကိုးလို့မှာက်ကို  
လျောက်မယ်။ ဒက နှစ်ဆယ်ဘက်ကိုလည်း သွားမယ်။ တောင်ကုန်းတွေ  
ပေါ်လည်း လျောက်သွားမယ်”

သူကို ကျွန်တော် ပါးစပ်အဟောင်းသား ကြည့်နေမိသည်။ ဘာတန်း  
ယာမြေတွေရဲ့ နာမည်တွေကို သူ အကုန်သိနေပါလား။

“အဲဒီနာမည်တွေ ဘယ်လိုလုပ်သိနေတာလဲ”

“သိတာပေါ့။ နှစ်နှစ်နီးပါး နေ့တိုင်းကြားနေတော့ အလွတ်ရင္း  
တာပေါ့”

ကျွန်တော် ပြမ်းနေလိုက်သည်။ ဘာမျှ မပြောနိုင်တော့၊ မေးခွန်းတစ်ခု  
ကောက်မေးလိုက်သည်။

“ဒါထက် မမရေချယ် မြင်းစီးတတ်သလား”

“ဟင့်အင်း”

“မြင်းပေါ်တင်ခေါ်မယ်ဆိုရင်ကော စီးရဲ့မလား”

“အင်း ဖြစ်မလားမသိဘူး။ ကုန်းနီးကို လက်နှစ်ဖက်နဲ့ ကိုင်ထားရမှာ  
ပေါ်နေနော်။ ကုန်းနီးထိပ်မှာ ကိုင်ထိနိုင်းမို့ ဘုတ်စုံလုံး ပါတယ်မဟုတ်လား”

မမရေချယ် ပိုတ်အားထက်သန်မှုအပြည့်ပြု မေးနေသည်။ မျက်လုံး  
များက ခုံညားတည်ပြုစွာ သို့သော် သူ တစ်ခုခုကိုတော်းပြီး ရယ်ချင်စိတ်  
ပျိုသိပ်နေနှင့် ကျွန်တော် သိနေ၏။ ကျွန်တော်ကိုကြည့်ပြီး ရယ်ချင်နေကာ  
များလား။

ကျွန်တော် ပုပ်ပြတ်ပြတ်ပြန်ဖြေလိုက်သည်။

“မသိဘူး။ ကျွန်တော် ဝယ်လင်တန်ကို မေးကြည့်လို့မယ်။  
အဲမျိုးသမီးစီး ကုန်းနီးရှိသလားလို့”

“ဒေါ်လေးဖိဘီ စီးချင်စီးမှာပေါ့ မောင်လေးရဲ့။ ချုစ်သွဲနဲ့ ဝေးပြီးတဲ့  
နောက်ပိုင်း သူမှာ တြော့ ပြောပြရာ ရှိမှုမှာဟုတ်ဘဲ”

သူအသံတွင် နိမိတ်ပုံတစ်ခု ထင်နေသည် ထင်ရှု၏။ ကျွန်တော်  
လုပ်လုပ်ရှုံးရှုံးပြစ်သွားသည်။ သူက ကျွန်တော်ကိုကြည့်ပြီး ရယ်နေသည်။  
ဘာ အမိုးယောက်ပါလိမ့်။ ကျွန်တော် မျက်နှာလျှောပစ်လိုက်သည်။

ထိုစဉ် ဆီကွမ်ဘိုးတဲ့ခေါ်ပြီး ဝင်လာသည်။ ရောမ ငွေလင်ပန်း  
ကြီးကို ထမ်းလျက်။ ငွေကရားက တဖိတ်ဖိတ်။ ကျွန်တော် တစ်ခါမျှမြင်  
ဖူးသည့် ပစ္စည်းတွေ။ လက်ဖက်ရည်အိုးနှင့် အိုးယောက်ငယ်တွေကလည်း

တလက်လက်။ ဘဏ္ဍာနီ၏အခန်းထဲတွင် မြေချစရာမှ ရှိသေးပဲလားမသိ။

ဆီကွမ်ဘိက စားပွဲပေါ်သို့ လင်ပန်းတို့ ဟန်ပါပါချလိုက်သည်။

ကျွန်တော် အံသုဇေသည်ကို သူတို့နှစ်ယောက် မဖြင့်စေချင်၍ ပြတင်းပေါက်

တွင် သွားရပ်နေလိုက်ပြီး မိုးစက်ရိုးပေါက်တွေကို ဧေးကြည့်နေလိုက်သည်။

“လက်ဖက်ရည်ခပ်ပြီးပါပြီ မမလေး”

“ကျေးဇူးပဲ ဆီကွမ်ဘိ”

“နံနက်စာ ဘယ်လိုသုံးဆောင်ပါမလ မမလေး။ အစ်ကိုလေး

ကတော့ ရှစ်နာရီဖို့ ထမင်းစားခန်းထဲမှာ သုံးဆောင်ပါတယ်”

“မမလေးအတွက် ကိုးနာရီ အခန်းထဲပို့ပေးပါလား ဆီကွမ်ဘိ။

မင်းတို့အစ်ကိုပြီးက ခဏာခဏပြောဖူးလိုပါ။ မိုးမတွေဟာ ဆယ့်တစ်နာရီ

မထိုးခင် ဘယ်တော့မှ ကြည့်ပျော်ရှုပျော် မရှိဘူးတဲ့။ အခန်းထဲ လာပို့ပို့

အဆင်ပြောပါမလား”

“အပန်းမကြီးပါဘူး မမလေး”

“ကျေးဇူးပဲနော် ဆီကွမ်ဘိ၊ ဂုတ်နိုက်”

“ဂုတ်နိုက် မမလေး၊ ဂုတ်နိုက် အစ်ကိုလေး”

အခန်းထဲတွင် တိတ်ဆိတ်ကျွန်ခဲ့သည်။ ခဏာနေမှ မမရေချယ်

တိုးတိုးပြောသည်။

“လက်ဖက်ရည်နည်းနည်းသောက်ပါလား။ ဒီအချိန် လက်ဖက်ရည်

သောက်တာ ဒေသထုံးစံမဟုတ်လားဟင်”

ကျွန်တော် ထိန်းနိုင်စွမ်းတို့ ကုန်ဆုံးသွားပြီး မနည်းထိန်းပြီး မီးလင်းပို့

ဆီသို့ ပြန်လျောက်သွားသည်။ ခွဲ့မြေတစ်လုံးတွင် ငင်ထိုင်လိုက်ပြီး

“မီးမယ် မမရေချယ်၊ ယုံမလား မသိဘူး။ ဟောဒီလက်ဖက်ရည်ပွဲ

ပစ္စည်းတွေကို ကျွန်တော်တစ်သာက်နဲ့တစ်ကိုယ် တစ်ခါမှုမဖြင့်ဖူးဘူး”

“မမရေချယ် ဆီပါတယ်။ ဆီကွမ်ဘိ ဝင်လာကတည်းက မင်း

မျက်လုံးတွေကို အကဲခတ်မိလိုက်တယ်။ သူလည်း အရင်က မြင်ဖူးပဲဘူး။ ဒါတွေက မြေအောက်ခန်းထဲမှာ မြှုပ်ထားတဲ့ ရတနာတွေလေး။ သူ ခုမှ တူးယူလာတာကွယ့်”

“ဉာဏ်စားပြီး လက်ဖက်ရည်သောက်ဖို့ တကယ်လိုလိုလားဖြာ”

“လိုတာပဲ့။ အထက်တန်းလွှာအမျိုးသမီးအသိုင်းအဝန်းရဲ့ စလေးလေး”

သူက လက်ဖက်ရည်သောက်ရင်း ပိုးကန်ကိုကျော်ပြီး ကျွန်တော်ဘို့ ကြည့်နေသည်။ ပြီးမှ ခပ်အေးအေးပြော၏။

“မောင်လေး ဆေးတဲ့သောက်ချင်သောက်လေး”

ကျွန်တော်က သူကို တအုံတဲ့လုပ်းကြည့်လိုက်သည်။

“အည်ခန်းထဲမှာ ကျွန်တော်ဘို့ ဆေးတဲ့သောက်ချင်လေးတယ် ဟုတ်လား။ မလုပ်ပါနဲ့ မမရေချယ်၊ တန်းနွေ့နော်မှာ မစွဲက်ပက်စိုးတို့ လင်မယား ရောက်လာရင် ခုက္ခ”

“ဒါက အည်ခန်းမှုမဟုတ်တာ။ ပြီးတော့ မမရေချယ်က မစွဲက်ပက်စိုးမှု မဟုတ်တာဘူး”

ကျွန်တော်က ပုံးတွေနိုင်ပြီး အိတ်ကို စမ်းလိုက်သည်။

“ဆီကွမ်ဘိကတော့ ကြည့်မှာမဟုတ်ဘူး။ မနက်ဖြန် သူလာရင် အနဲ့နော်မှာ”

“ကိုစွဲမရှိပါဘူး။ မသိပ်ခင် မမရေချယ် ပြတင်းပေါက်တွေ ဖွင့်ထားတဲ့မယ်။ မိုးထဲလေးတို့ အဲဒေါ်ဆေးတဲ့နဲ့ ပျောက်သွားမှာပါ”

ဒေါ်လေးမီးဘို့အခန်းထဲတွင် ဆေးတဲ့သောက်ရင်း ကျွန်တော် စဉ်းစား အသည်း။ ကျွန်တော်လုပ်ချင်တာက တစ်မျိုး။ ပြစ်နေတာက တစ်မျိုးပါလား။ စကားလုံးများပင် ရွှေးထားပြီးသား။

အေးစက်စက်စကားလုံးများဖြင့် ပစ်ပေါက်ပြီး စိတ်ထဲ မရှင်းသည် ကိုစွဲတွေ အပြတ်ရှင်း ခွဲခွာဖို့ ဆုံးဖြတ်ထားပြီးသား။ သူကို ကျွန်တော်

တစ်ချက်လှမ်းကြည့်လိုက်သည်။ လက်ဖက်ရည်သောက်ပြီးလို့ ချက်ကို  
ငွေလင်ပန်းထဲ အသာပြန်ထည့်သည်။ လက်ချောင်းကလေး သွယ်ပြောင်း  
လုပုပုကို ကျွန်တော် သတိထားမိပြန်၏။ လက်စွပ်နှစ်ကွင်း ဝတ်ထားမြှုံး  
အဖိုးတန်ကျောက်မျက်ရာတနာများ စီမံယတ္တာ၏။ ဝမ်းနည်းခြင်းကာလနှင့်  
လက်စွပ်နှစ်ကွင်းမှာ သဟာတာ မဖြစ်ဟု ထင်၏။

ကျွန်တော်ပါးစပ်ထဲတွင် ကိုက်ထားစရာ ဆေးတံရှုနေခြင်းအတွက်  
ကျေးဇူးတင်နေမိသည်။ သည်ဆေးတံကြောင့် အပိုမက်ထဲတွင် လမ်းလျောက်  
နေခြင်းမျိုးမဟုတ်။ ကျွန်တော်ကိုယ်ကျွန်တော်အဖြစ် တည်ရှုနေသေးသလို  
ခဲ့စားရသောကြောင့်ဖြစ်၏။ ကျွန်တော် ကြိုတင်ပုံဖော်ထားသည့် ရပ်သွင်း  
သွေးသွေးနှင့်မျိုးသာ ကျွန်တော်ရွှေ့တွင် ရှိနေလျှင် ကျွန်တော်အစီအစဉ်တွေ  
အထေမြာက်မည်ဖြစ်ပါသည်။ သို့သော် ကျွန်တော်ရွှေ့တွင် ရောက်နေသည့်  
မိန်းမက စိတ်ပုဂ္ဂ ယုတ်မာသည့် လက္ခဏာဟူ၍ မြှေဇွဲ၊ မြှေတွေ၊ ရသော  
ပြစ်မျိုးမြှေမထင် မေတ္တာရှင်။

နှေး တို့ညွင်းသည့်အသုံးဖြင့် စကားစသည်။

“မောင်လေးမီးလစ်၊ မင်း အိပ်ချင်နေပြီး သွားအိပ်တော့လေ”

ကျွန်တော် ပျော်ခဲ့ မျက်စီဖွင့်ကြည့်လိုက်သည်။ သူက ကျွန်တော်ကို  
ပြန်ကြည့်နေ၏။ လက်နှစ်ဖက်ကို ပေါင်ပေါ်တင်လျက်ပင်။ ကျွန်တော်  
အလုန်တကြား ထလိုက်သည်။ လက်ဖက်ရည်ပန်းကန်ကို တိုက်မိလုမတတ်  
ဖြစ်သွား၏။

“ဆောရီး မမရေချယ်၊ ကျွန်တော် နည်းနည်းအိပ်ငိုက်သွားတယ်”

“ဒီနဲ့ သိပ်အလုပ်များသွားတယ်မဟုတ်လား”

သူ ရိုးရိုးသားသား မေးပုံရပါသည်။ သို့သော် တစ်ခုခုများ ပြောချင်  
နေတာလား။ ကျွန်တော် ထရပ်လိုက်သည်။ ဘာမျှမပြောသေးမှို့ ဆုံးဖြတ်  
လိုက်၏။

“မနက်ဖြန် ရာသီဥတုကောင်းမယ်ဆိုရင် မမရေချယ်အတွက် မြင်း  
တကယ်စီစဉ်ပေးမလား။ လိမ္မာတဲ့ မြင်းမျိုးမော်။ ပြီးတော့ ‘ဘာတန်’ ဘက်က  
နိုက်ခင်းတွေ သွားကြည့်ကြရအောင်”

“ရပါတယ်။ သွားချင်ရင် စီစဉ်ပေးပါမယ်”

“မောင်လေးကို ခုက္ခမပေးချင်ပါဘူး။ ဝယ်လင်တန်နဲ့ သွားမယ်လေ”

“ကိုစွမ်းပါဘူး။ ကျွန်တော် ပို့ပေးပါမယ်။ မနက်ဖြန် ဘာမှ လုပ်စရာ  
မရှိပါဘူး”

“ခေါ်လေးနော်းနော်။ မောင်လေးအတွက် မမရေချယ် လက်ဆောင်  
ပေးစရာရှိတယ်”

မျက်နှာချင်းဆိုင်ရှိ အိပ်ခန်းပြာထဲဝင်သွားပြီး လမ်းလျောက်တွက်  
တစ်ချောင်းကိုင်ကာ ပြန်ထွက်လေသည်။

“ရော့ မောင်လေးအတွက်၊ မမကိုယ်တိုင် ဒီညာ ပေးချင်စို့”

အစ်ကိုလှမ်းလျောက်တွက် ဖြစ်ပါသည်။ သည်တွက်နှင့် အမြဲ  
လမ်းလျောက်လေ့ရှိပြီး၊ လက်ကိုင်ပေါ်တွင် အားပြုပြီး ခပ်မို့ ရပ်လေ့ရှိသည်။  
လက်ကိုင်က ဆင်စွယ်။ ထိပ်ပိုင်းက ခွေးခေါင်းရှုပ်။ ခွေးက ခွေး သူကို  
လုမ်းကြည့်လိုက်တော့ ကျွန်တော် မျက်လုံးပြုးသွားသည်။ မျက်ဝန်းကြေား  
များတွေ မျက်ရည်တွေ ပြည့်လို့ပါလား။

“ကျေးဇူးတင်ပါတယ် မမရေချယ်၊ အများပြုးကျေးဇူးတင်ပါတယ်”

“ကဲ သွားတော့၊ မြန်မြန်သွားပါတော့ကွယ်”

ကျွန်တော်ကို အခန်းပြင်ဘက်ရောက်အောင် တွန်းပို့ပြီး တံခါးကို  
ပိတ်လိုက်သည်။

ဝယ်လင်တန်က လမ်းမပေါ်တွင် လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ချိန်မှလျှော်  
အားကျက်ထဲတွင် အေးအေးလူလူ မြေက်စားနေတတ်၏။

“ဘယ်အချိန်လောက် မမလေး ထွက်မှာလဲ အစ်ကိုလေး”

မမလေး၊ မမလေးနှင့် လိုတာထက်ပိုပြီး တလေးတစားလုပ်နေပုံကို  
ကျွန်တော် သတိထားမိလိုက်သည်။

“ဉာဏ်ပိုင်းလောက်မှ ဖြစ်မှာပါ။ အဆင်သင့်သာ လုပ်ထားပေးပါ။  
ကျွန်တော် လိုက်သွားမယ်”

အိမ်ထပ်နဲ့ပြီး ရုံးခန်းသီသီ လျှောက်လာခဲ့သည်။ ဉာက စာရင်းတွေ  
တွက်ရှုံးမည်။ အလုပ်သမားတွေကို လစာထုတ်ပေးရမည့်နေဖြစ်၏။  
ကျွန်တော် ဆက်စဉ်းစားနေ၏။ အိမ်ဝန်ထမ်းတွေအားလုံး သီကြော်သိကအစ  
မူမရှုံးကို ခြော့တ်ပုဆို မြွှေ့စွာယ်ကျိုး လုပ်နေကြသည်။ အိမ်ကြီးရှင်  
သခင်မတစ်ယောက်လို ကိုင်းရှိုင်းဝပ်တွားနေကြ၏။ မြင်းကျွန်းနှီးဟောင်း  
ပြီးကို ဝယ်လင်တန် တိုက်ချွဲတော်နေပုံကိုလည်း သတိထားမိလိုက်၏။ ရွရှု  
ကလေးကိုင်ကာ အထူးတာဝန်တစ်ရုပ်ကို ဆောင်ရွက်နေပုံမျိုး။ ကောင်လေး  
တွေကိုလည်း လုမ်းအောင်နေသည်။

“ဟောကောင်တွေ၊ ဆော်လမွန်ကြီးကို သွားကြည့်ထားကြစမ်း”

နေ့လယ်ပိုင်းတွင် လစာထုတ်ပို့ အလုပ်သမားတွေ ရောက်လာ  
ကြသည်။ အိမ်ဝန်ထမ်းတွေ၊ သစ်ခုတ်သမား၊ စိုက်ပျိုးမွေးမြှေရေ့ပိုင်းက  
စာရင်းရားတွေ၊ ပန်းခြေအလုပ်သမားတွေ အားလုံး စုပြုရောက်လာခြင်းဖြစ်၏။  
သယွော်မှူး၊ တမ်းလင်း လူအုပ်ထဲတွင် ပါမလာမြောင်း သတိထားလိုက်မိ၏။  
အားကြည့်တော့ တစ်ယောက်က ဖြေသည်။

“မမလေးနဲ့ ပန်းခြေထဲမှာ အလုပ်ရွှေ့ပုံနေတယ်ခင်ဗျာ”

သူတိအားလုံးကို ငွေထုတ်ပေးပြီးသည့်နှင့် ပန်းခြေထဲကို ကျွန်တော်  
ဆင်းခဲ့သည်။ မမရော်ယ်နှင့် တမ်းလင်းတို့နှစ်ယောက် မြေကြီးကို တူးဟယ်

## အန်း [ ၉ ]

မနက်စာ စောစောဆင်းစားပြီး မြင်းဇော်းဘက်သို့ လျှောက်လာခဲ့သည်။  
ဝယ်လင်တန်ကို လုမ်းခေါ်ပြီး မြင်းဇော်းတစ်ဖက်စွန်းရှိ စတိခန်းထဲသို့  
ဝင်ခဲ့သည်။ ရှိပါသည်၊ အမျိုးသမီး တော်ပါးလွှား ကုန်းနှီး ဒါဇ်ဝက်လောက်  
ချိတ်ထားသည်ကို တွေ့ရ၏။ ကျွန်တော် ဘယ်တန်းကမှ သတိမထားခဲ့  
မိသည့် ပစ္စည်းများ။

“မင်းတို့မမလေးက မစီးတတ်သွား ဝယ်လင်တန်။ သူထိုင်ဖို့ ကိုင်ဖို့  
လုပ်ပေးရမယ်”

“ဒါဆို ဆော်လမွန်နဲ့မှုဖြစ်မယ် အစ်ကိုလေး”

ပြောပြီး ရထားထိန်းကြီး၊ စိတ်ပူသည် လေသံဖြစ်

“သူကျောပေါ်ကို အမျိုးသမီးတော့ မတင်ဖူးသွား။ ဒါပေမဲ့ အဆင်ပြု  
မှာပါ။ ဒီကောင်ကြီးက အရမ်းသဘောကောင်းပါတယ်။ ပြဿနာမရှိနိုင်  
ပါဘူး။ တြေားကောင်တွေနဲ့ ဖြစ်မှာမဟုတ်ဘူး အစ်ကိုလေး”

ဆော်လမွန်ကြီး အားနေသည်မှာ အတန်ကြာပြီး ဟိုတန်းကတော့  
အစ်ကိုနှင့် အမဲလိုက်ပက်၊ အစ်ကိုအချိန်တော် မြင်းကြီးဖြစ်၏။ ခုတော့

ဆွဲယ်လုပ်နေကြသည်ကိုတွေ့ရပြီး တရာတ်ဖယှင်းပန်းတွေ စိုက်နေကြခြင်းဖြစ်၏။

မလွမ်းမကမ်းကိုရောက်တော့ သူတို့နှစ်ယောက် စကားပြောသံ ကြား ရသည်။ ကိုင်းတွေဖြတ်ဖို့၊ မြေခွေးချို့ စီစဉ်နေကြခြင်းဖြစ်သည်။ တမ်းလင်းကလည်း ဆီကွမ်ဘိတ္ထိ လူသိုက်အတိုး မမရေရှုယ်ကို သခင်မတစ်ယောက်လို ရှိကျိုးနေ၏။

ကျွန်တော်ကိုမြင်တော့ ပြီးပြီး မတ်တတ်ထရပ်သည်။

“မမရေရှုယ် ဆယ်နာရီကတည်းက ထွက်လာခဲ့တာ။ မောင်လေးကို မတွေ့တာနဲ့ တမ်းလင်းတို့အိမ်စုံယောက် လျောာက်သွားပြီး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ရတယ်လေး။ ဟုတ်တယ်နော် တမ်းလင်း”

တမ်းလင်းက အလွန် အလွန် ရှိကျိုးသော အမှုအရာဖြင့်

“ဟုတ်ပါတယ် မမလေး”

“မောင်လေးကို မပြောရသေးဘူး။ အင်းဘင်ရှုစ်နဲ့ မမရေရှုယ် စုထားတဲ့ ပျိုးပင်တွေ့ မျိုးစွေတွေ ယူလာခဲ့တယ်။ အဲဒါတွေ့ ပလစ်မစ်မှာ ကျွန်နေ့တယ်။ ဒီမှာ စာရင်းလုပ်ထားတယ်။ ရောက်လာရင် အဆင်သင့် ဖြစ်အောင် မြေပြင်ထားဖို့ တမ်းလင်းနဲ့ တိုင်ပင်နေတာလေး”

“ဟုတ်ကဲ့ ကောင်းပါတယ်။ ဆက်လုပ်ပါ”

“ပြီးပါပြီ၊ ပြီးပြီနော် တမ်းလင်း၊ မစွက်တမ်းလင်းကို ပြောလိုက်ပါကွယ်။ လက်ဖက်ရည်တိုက်တဲ့ ဘွက် ကျေးဇူးတင်ပါတယ်လို့။ သူ လည်းချောင်းနာတာ သက်သာသွားမှုပါ။ ယုကာလစ်ဆိပ်ဘာ အကောင်းဆုံး ဆေးပဲကွယ်။ ဉာဏ်ကျေရင် ပို့ခို့လိုက်မယ်နော်”

“ကျေးဇူးပါပဲ မမလေး”

ပြောပြီး ကျွန်တော်ကို ရှုက်ပွဲချို့ အမှုအရာဖြင့် လုမ်းကြည့်သည်။

“မမလေးဆိုက ကျွန်တော် ပညာတွေအများကြီးရပါတယ်။ မမလေးလို

အချို့သမီးတစ်ယောက်ဆီက ဒီလိုပညာတွေ ရလိမ့်မယ်လို့ ကျွန်တော် အမျှော်လင့်ခဲ့ဘူး အစ်ကိုလေး။ ပန်းပင်တွေအကြောင်း ကျွန်တော်ကို အများကြီး သင်ပေးတယ်ခင်ဗျာ့”

“ဒါလောက်လဲ မဟုတ်ပါဘူးကျွုယ်။ နည်းနည်းပါးပါးပါးပါး စားပင်တွေ ထူးတော့ တို့ ဘာများမလည်ပါဘူး။ ဒါထက် ဟိုဘက်က ပန်းခြားကို အနက်ဖြန့် မင်း လိုက်ပြရမယ်နော်”

“ဟုတ်ကဲ့ခင်ဗျာ့၊ မမလေး သွားချင်တဲ့အချိန် ပြောပါ”

မမရေရှုယ်က တမ်းလင်းကိုနှုတ်ဆက်ပြီး ကျွန်တော်နှင့်အတူ အိမ်ဘက်ကို ပြန်လျှောက်လာခဲ့ကြသည်။ အိမ်ထံဝင်မိသည်နှင့် ထမင်းစားခန်းမှ ဟင်းနဲ့ကို သတိထားမိမ်း။ ဆီကွမ်ဘို့ လက်စွမ်းပြန်ခြင်းပြုခြင်း တည်းတွင် မျို့ဖုန်းတို့ကို လက်ခွဲဖြင့် ကိုတ်မျို့နဲ့လည်း မွေးနေ၏။ ခုချက်ချင်းပါ ကျွန်တော်တို့ကို နေ့လည်စားချကျေးတော့မည်နှင့် မမရေရှုယ်က မပြီးတူတဲ့ ပြုးပြုးတဲ့နှင့် ဆိုသည်။

“မောင်လေး များများစား၊ ဒါမှု မင်း ပို့ထွားလာမှာ။ မျို့တွေ အိတ်ထဲ ထည့်ယူလာခဲ့ပါလား။ တောင်ကုန်းတွေပေါ်တက်တဲ့အခါ မမရေရှုယ်ဘာရင် တောင်းစားမယ်လေး။ ကဲ အပေါ်တက်ပြီး မြင်းစီးဖို့ကောင်းတဲ့ အဝတ်တွေ ရှာဝတ်လိုက်ပို့မယ်”

ဆောင်လမွန်ကြီးကို အိမ်ရှေ့ဆွဲခြေလာတော့ ကျွန်တော် ပါးစပ် အဟောင်းသားဖြစ်သွားသည်။ မြင်းကြီးကို သဲ ထားလိုက်သည်မှာ တစ်ကိုယ်လုံး မိတ်မိတ်တောက်နေသည်။ ခွာကအစ ပြောင်လက်နေအောင် ပိုက်ပိုက်ဆေးနဲ့ တိုက်ထား၏။ ကျွန်တော်ကျွန်ပစ်ပို့ကို သူတို့ တစ်ခါမျှ သည်လို့ လုပ်မပေးဖူးကြပါ”

ကျွန်တော်တို့ လေးနာရီနောက်ပိုင်းမှ ပြန်ရောက်မည်ဖြစ်ကြောင်း ဆီကွမ်ဘို့ကို သွားပြောပြီး ပြန်ထွက်လာတော့ မမရေရှုယ် ဆောင်လမွန်ကြီး

အပေါ်ကို ရောက်နေပြီ။ ဝယ်လင်တန်က နေသားတကျဖြစ်အောင် ပြင်ပေး နေသည်။ ဝတ်လာသည့် ဝတ်ခုံမှာ အနောက်ရောင် သောက်ဝတ်ခုံပ် ဖြစ်သော် လည်း ပို၍ရှည်လျားသည်။ အနောက်ရောင် ဘဏ္ဍာဆောင်းစည်းကို ပတ်လာ၏။ ကျွန်တော် သူကို မေ့ကြည့်လိုက်သည်။ မမရောဂျယ်သည် ကျွန်တော်နှင့် အဝေးကြီးရောက်နေသလို ခံစားလိုက်ရပြီး ပို အီတလီဆန်နေသည် ထင်လိုက်၏။

“မမရောဂျယ် အသင့်ဖြစ်ပြီလား၊ လိမ့်ကျမှာ မကြောက်ဘူးလား”  
ကျွန်တော်က ပူဗုပ်ပင် မေးလိုက်သည်။

“မောင်လေးကိုရော၊ ဆောင်လုမ်းကိုရော မမရောဂျယ် ယုံပြီးသားလေ”

“က ဒါဆို စွဲက်ကြုံး၊ ဝယ်လင်တန်ရေ ကျွန်တော်တို့ နှစ်နာရီ လောက်တော့ ကြာလို့မယ်ပါ။”

မြင်းကော်ကြီးကို ကျွန်တော် အောက်မှလုမ်းယူပြီး ‘ဘာတန်’ ယာတော် ဆီသို့ စပြီး ဦးဘည်လျောက်လုမ်း၊ ရတော့သည်။ ဘာတန်ယာတော်မှာ ကျွန်းဆွယ်တစ်ခုမှစပြီး ပင်လယ်ကျော်တစ်ခုကိုကြုံး အရေးနှင့် အနောက် ဖြန့်ကျက်နေသော မြောက်၊ များစွာဖြစ်သည်။ အမြင့်ဆုံး တောင်ကုန်း တစ်နေရာတွင် မီးပြတိုက်ရှိသာဖြင့် မီးပြတိုက်ယာတော်ဟူလည်း ခေါ်ကြ၏။ ကမ်းခြေတစ်လျောက် ပတ်ပြီး ဆောင်လုမ်းကို ကျွန်တော် ဆွဲလာခဲ့သည်။ မီးပြတိုက်တောင်ကုန်းပေါ်ရောက်တော့ ဘာတန်အေသကို ဆီး၍မြင်နေရသည်။

ဉာက စကားကို ပြန်ကောက်ပြီး ဘာတန်ယာတော်အကြောင်း သူ ဘယ်လောက်သီထားသည်ကို စမ်းသပ်လိုသဖြင့် တီးခေါ်ကြည့်သည်။ ကျွန်တော် အံ့ဩပြန်၏။ မမရောဂျယ် အကုန်သီဖော်ပါလား၊ စာရင်းရားအောင်၊ နာမည်၊ မြို့ရားတွေအကြောင်း၊ သူတို့မီသားနေ့ကိုစွာကအစ သူ သီဖော်သည်။ ဆီကွဲ့ဘို့တွေတစ်ယောက်က ငါးဖော်လုပ်ငန်းလုပ်နေပြီး ကမ်းခြေ တဲ့ တဲ့တွင်နေကြောင်း၊ သူထက်အကြီးတစ်ယောက်က ရုံးစက်ရုံးကော်လေးတစ်ခုကို

ပိုင်ကြောင်း စသည် စသည်။ သူပြောနေပုံက မဟာသူခရိုင်ဖြိုင်တွင် သူ တစ်သက်လုံးနေလာသည့်အလား။ ကျွန်တော် အံ့ဩဆုံး ဖြစ်နေပုံကို ကြည့်ပြီး မမရောဂျယ်က မေးသည်။

“မောင်လေးအောင်ကိုနဲ့ မမ အားရင် ဘာအကြောင်းတွေ ပြောနေတယ် ထင်လဲ။ အင်းဘရောင်းက မဟာသူခရိုင်ဖြိုင်အိမ်ကြီးအကြောင်း၊ သစ်တော် တွေ ထိုက်ခင်းတွေအကြောင်းပဲ ပြောပြောနေတော့ မမရောဂျယ် အားလုံး အလွတ်နှီးပါး ရနေတာပေါ့”

မီးပြတိုက် ကုန်းပေါ်ကအဆင်းတွင် သူ ရင်းပြန်ခြင်းဖြစ်သည်။

“ကျွန်တော်ထင်နေတာက နိုင်ငံခြားမှာ တစ်သက်လုံးနေလာတော့ အကောင်းအသက်ကို မမရောဂျယ် စိတ်မဝင်စားတော့ဘူးထင်နေတာ။ ‘ကျွန်းဝေါလ်’ တော်ပိုင်းတော့ ပြောမနေနဲ့ပေါ့”

“မင်းပြောတာ ဟုတ်တယ်။ သူနဲ့မတွေ့ခင်အထိ အဲဒီအတိုင်းပဲ”

“ပန်းမြို့တွေအကြောင်းလည်း ပြောဖြစ်ကြမှာပေါ့”

“ပန်းမြို့တွေအကြောင်း အများဆုံး ပြောဖြစ်ကြတယ်လေ။ မမ ရောဂျယ်ရဲ့ပန်းမြို့က”

သူက ဆောင်လုမ်းကြီးပေါ်တွင် အနေအထားပြောင်းထိုင်ရင်း ခဏ တုံးသွားပြီးမှ စကားဆက်သည်။

“မမရောဂျယ်ရဲ့ပန်းမြို့ထဲမှာ ပန်းမြို့မျိုးတွေ တော်တော်စုတယ်။ ဒါပေမဲ့ မဟာသူခရိုင်မှာလည်း ခုပါတယ်။ တစ်မျိုးမီပေါ့လေ”

သူ ခဏတွေသွားပြန်သည်။

“မမရောဂျယ် ပထမအိမ်တော် ကျွန်းမှာ အဲ ငယ်လည်းငယ်သေး တယ်လေ။ အိမ်တော်ရေးက သိပ်အဆင်မပြောတော့ ပန်းမြို့လုပ်ငန်းထဲမှာချုပ်း အရှင်ဖြန့်ရာတာပေါ့။ ပန်းစိုက်ရတာဟာ သိပ်ပျော်ရာကောင်းတဲ့ အလုပ်ပဲ့၊ မမရောဂျယ်ပန်းမြို့ကို မောင်လေး မြင်စေချင်တယ်”

ဘာ ဆိုလိုပါလိမ့်။ သူအီမဲကို ကျွန်တော်ရောက်ခဲ့တဲ့အကြောင်း  
နှစ်ကန်ဒေါ်လ် သူကို မပြောဘူးလားမသိ။ ကျွန်တော် နားမလည်းနိုင်အောင်  
ဖြစ်သွားသည်။ သံသယစိတ်တွေ ဝင်လာ၏။ ဉာဏ်အကြောင်း ပြန်စဉ်းစား  
ကြည့်သည်။ ဉွေးစက သူ အရှုံးအုံပြုသွားသည်။ ပြီးတော့ လူမျှေးဆည်ကာ  
အေးအေးလျှေး စကားပြောသည်။ ခုံ ကျွန်တော် တွေးမိခြင်းဖြစ်၏။  
ကျွန်တော် ဖလောရင့်စိုက် ရောက်တဲ့အကြောင်း ဘာလို့ သူ ထည့်မပြော  
တာလဲ။ အစ်ကိုဆုံးတဲ့သတ်း ကျွန်တော် ဘယ်ကရတာယ်ဆိုတာ သူ  
ဘာလို့မမေးတာပါလိမ့်။ ကျွန်တော်ကိုယ်တိုင် ပြောစေချင်လို့ ကျွန်တော်  
ခေါင်းကိုင်အဖေ ရှေ့နေကြြီးက ချုံနားအဲတာလား။

ကျွန်တော် သည်အကြောင်း ပြောမှဖြစ်တော့မည်။

“မမရောဂျ်ပဲ့ ဆန်ဂါလက်တိစံအီမဲကြြီးထဲက ပန်းခြံကို ကျွန်တော်  
ရောက်ခဲ့ပြီးပြီးလေ။ အဲဒါ မမရောဂျ်ပဲ့ မသူဘူးလား”

“အမယ်လေး”

ဆော်လုပ်နှင့်က မြောင်းကလေးကို ပေါ်သွားသွားလိုမ်းကူးလိုက်  
သဖြင့် သူ လန့်အော်လိုက်ခြင်းဖြစ်သည်။ ကျွန်တော်ပြောတာ သူ ကြား  
လိုက်ဟန် မတူ။

“ဂျုံစက်လေးဘက်က လုညွှန်ပြီး သစ်တောက်ဝင်ရအောင်၊ နော်  
မောင်လေး”

ကျွန်တော် ဆက်၍ ပြောခွင့်မသာတော့။ အီမဲအပြန် သစ်တောက်  
ဖြတ်နေစဉ် မမရောဂျ်ပဲ့က သစ်ပင်တွေးအကြောင်း၊ တောင်ကုန်းနှင့် တောာတန်း  
ကလေးများအကြောင်းကို တတ္တတ်တွေးပြောလိုက်လာသည်။ သို့သော်  
ကျွန်တော်တစ်ယောက် နှလုံးစိတ်ဝင်း မလိုမ်းချမ်းတော့။ ဖလောရင့်စိုက်  
ကျွန်တော် ရောက်ခဲ့ကြောင်း ပြောပို့သာ အာရုံစိုက်နေမီ၏။ အီမဲအပြန်  
လမ်းတွင် ကျွန်တော် နှုတ်ဆိတ်နေသည်။

“အင်း သိပ်တော့မကောင်းဘူး။ မောင်လေး ပင်ပန်းနေပြီး။ မမက  
ဘုရင်မတစ်ပါးလို့ မြင်းပေါ်မှာ အကြောထိုင်ပြီး မောင်လေးက ကုန်းကြောင်း  
ဆျောက်နေရတယ်။ စိတ်မကောင်းပါဘူးကွယ်။ ဒါပေမဲ့ မမရောဂျ်  
သျုံနေတယ်”

“ကျွန်တော် မပင်ပန်းပါဘူး မမရောဂျ်ပဲ့”

သံသယမျက်လုံးကို မမြင်စေချင်၍ ကျွန်တော် မော်မကြည့်ဘဲ  
ပြောလိုက်သည်။

ဉာဏ်စားတော့ ဆီကွမ်ဘီက ကျွန်တော်ဉာဏ်တွင် သူမမ  
လေးကို နေရာရှုပေးသည်။ မမရောဂျ်ပဲ့က နှင်းဆီပန်းအိုးတွေနှင့် ငွေထည်  
ပစ္စည်းတွေကို သဘောကျေနေသည်။ စားပွဲထိုးအကုအဖြစ် ဆီကွမ်ဘီက  
ကျွန်ကိုပါ ခေါ်ထားသည်။

ကျွန်တော် စိုးရိုမဲ့ ပြုလာသည်။ ဆီကွမ်ဘီက ဟင်းလျာတွေ  
လိုက်မြည်းနေရင်း ကျွန်တော် အီတလိုက် ရောက်သွားတဲ့အကြောင်းများ  
ပြောလိုက်မှုပြင်း။

ကျွန်တော်က သည်ကိစ္စကို မရိုးလုပ်သွားအား ကိုယ်တိုင်ပြောချင်သည်။  
နှစ်ယောက်တည်း ရှိနေစုံတွင် ပြောချင်သည်။

ဉာဏ်းစားတွင် စုံကြသည်။ စီးလင်းဖိန့်ဘားတွင်  
နှစ်ယောက် ထိုင်ကြ၏။ သူက ထိုးလက်စ အကို ယုလာပြီး စကားပြောရင်း  
ထိုးနေ၏။ သူ စကားစသည်။

“ကဲ ပြောပါဦး၊ ဘာများ စိတ်အနောင့်အယုက်ဖြစ်နေတာလဲ။  
အင်းဘရောစ်က ခဏာခဏပြောတယ်။ မမရောဂျ်ပဲ့မှာ ဆွဲအာရုံရှိတယ်တဲ့  
ပြဿနာဖြစ်ပြီးဆုံးရင် ကြောကြားသိနေလို့တဲ့လေး။ ခုံ အဲဒါလို့ စိတ်ထဲမှာ စိုး  
အနောင့်ဖြစ်နေတယ်။ ကဲ ပြော မမရောဂျ်ပဲ့ဘာများ ပြောမှားဆုံးရှိလို့လဲ”

သူကိုယ်တိုင် လမ်းဖွံ့ဖြိုးလေးတော့ ကျွန်တော် ရင်ဖွင့်ရမည်ပေါ့။

“မမရေချယ် ဘာမှပြောမှားဆိုမှား မရှိပါဘူး။ မပြောဘဲထားတာ  
တစ်ခုခု ရှိနေသလားလို့။ ပလစ်မစ်ကို လှမ်းရေးတဲ့ နစ်ကန်ဒေါပ်ငဲ့စာထဲမှာ  
ဘာတွေပါလဲ ကျွန်တော်ကို ပြောပြနိုင်မလား”

“အို ဘာလို့မပြောနိုင်ရမှာလဲ။ မမရေချယ် ရေးလိုက်တဲ့စာအတွက်  
ကျေးဇူးတင်ကြောင်း၊ သူရော မောင်လေးပါ အင်းဘရောစ် ကျယ်လွန်ကြောင်း  
သတင်းကို ကြားပြီးဖြစ်တဲ့အကြောင်း၊ ပြီးတော့ မောင်လေးက မမရေချယ်ကို  
အလည်လာဖို့ မိတ်တဲ့အကြောင်း၊ သူဆီလည်း လာလည်ဖို့အကြောင်း  
အခါလောက်ပါပဲ”

“ကျွန်တော် နိုင်ငံဗြားခရီးစဉ်အကြောင်း ဘာမှမပြောဘူးလား”

“ဟင့်အင်း၊ တစ်လုံးမှ မပါဘူး”

ကျွန်တော် အနေရအထိုင်ရ ကျပ်သွားသည်။ သူက တည်တည်  
ပြမ်းပြီးပင် အဆက်ထိုးနော်။

“အစိုးနာရေးသတင်းကို ဆီလျော်ရိုန်နယ်ဒီဆီက အဘိုးကြီး ကြား  
တာတော့ ဟုတ်တယ်။ ဒါပေမဲ့ ကျွန်တော်သိတာက တစ်မျိုး၊ ကျွန်တော်က  
ဖလောရှင်စိုး ရောက်သွားတယ်။ မမရေချယ်အိမ်ကို ရောက်မှ သိတာ”

သူ ခေါင်းမော်လာသည်။ ကျွန်တော်ကို စိုက်ကြည့်နေသည်။ ချင်ချင်  
ပျပျ မရှိသောမျက်နှာကို ကျွန်တော် သတိထားလိုက်မိ၏။ သို့သော် မျက်ဝန်း  
ထဲတွင်တော့ မျက်ရှည်မရေး။ ကျွန်တော်ကို အကဲခတ်သည့် မျက်လုံးများဖြင့်  
အကြာကြီး စောင့်ကြည့်နေသည်။ သူမျက်လုံးများထဲတွင် ကျွန်တော် အဖြေ  
ရှာကြည့်သည်။ ကရဏာရှင်မတစ်ယောက်၏ မျက်လုံးများ။ သည်မျက်ဝန်း  
ထဲတွင် နားမလည်စွာဖြင့် ငြင်းချက်ထုတ်နေသည့် အရိပ်အယောင်တွေလည်း  
ပေါ်နေ၏။

အခိုး [ ၁၀ ]

“မင်း ဖလောရှင်စိုး ရောက်သွားတယ်၊ ဟုတ်လား။ ဘယ်တဲ့ကလဲ၊  
ဘယ်လောက်ကြာခဲ့ပြီလဲ”

“ကျွန်တော် ပြန်ရောက်တာ သုံးပတ်တောင် မပြည့်သေးဘူး။  
ပြင်သစ်က လူညွှန်ပြန်လာတာ။ ဖလောရှင်စိုး တစ်ညုပဲ အိပ်ခဲ့တယ်၊  
ဥရုတ်လ ဆယ့်ငါးရက်နေ့ပေါ့”

သူက တစ်ခုခုကို သတိရသွားမိဟန်ဖြင့်

“ဥရုတ်လ ဆယ့်ငါးရက်၊ ဟုတ်လား။ မမရေချယ် ဂျိနိုက်ကို  
ထွက်သွားပြီး မောက်တစ်နေ့ပေါ့။ ပြစ်နိုင်ပါမလားကျယ်”

သူလက်ထဲမှ သိုံးမွေးချည်လုံးနှင့် အပ် လွှတ်ကျသွားသည်။  
သူမျက်လုံးတွေ ချက်ချင်း အရောင်ပြောင်းသွားသည်။ မဆိုစလောက်  
အထိုင်တာလန့် ဖြစ်သွားပုံရ၏။

“ဒါဆို ဘာလို့ မမရေချယ်ကို မင်းမပြောတာလဲ။ သူက ပြောဖို့  
ကောင်းတာပေါ့။ ဒါဆို ဘာလို့ မဟာသုခရီးဖြင့်မှာ မမရေချယ်ကို မင်း  
လက်ခံထားသလဲ။ အိမ်ကို ရောက်သွားတယ်တဲ့”

သူကိုယ်သူပြာသလို ပြောနေ၏။

“ရှိစီရိ တဲ့ခါးဖွင့်ပေးတာပဲ့၊ ဟုတ်လား။ မောင်လေးကိုဆတ္တေ၊ ထွေချင်း  
သူ ထင်မှုပဲ”

စကားဆုံးအောင်မပြောနိုင်ဘဲ ရပ်သွားသည်။ သူမျက်လုံးများတွင်  
ခွေးရိပ်သမ်းလာ၏။ ကျွန်တော်ကို စိုက်ကြည့်နေရာမှ မီးလင်းဖို့ဆိုသို့  
မျက်နှာလွှဲလိုက်သည်။

“ကဲ ပြောပါဦး၊ နောက်ပိုင်း ဘာတွေ ဆက်ဖြစ်သလဲ”

အိတ်ထဲကိုရှိခြင်းပြီး စ်းကြည့်လိုက်သည်။ စာနှစ်စောင် ရှိနေဆဲ့။

“အောင်ကိုသိက စာမလာတာ သိပ်ကြာသွားတော့ အဲ အီစတာပဲ  
မတိုင်မိကတော်းက သူစာမရတော့တာလေး။ ကျွန်တော် အရမ်းစိတ်ပုံ  
လာတယ်။ နောက် စုလိုင်လထဲရောက်မှ ဟောဒီစာ ရောက်လာတယ်။ စာက  
တစ်မျက်နှာတည်းရမ်း။ လက်ရေးကလည်း ကြောင်ခြစ်ထားသလို့။ ရေးပုံ  
ကလည်း သုမဟ္မတသလိုပဲ့။ ကျွန်တော် ရှေ့နေ့ကြီး နှစ်ကန်အောင်ကို  
သွားပြုတယ်။ ကျွန်တော် ချက်ချင်းထလိုက်သွားရှို့ သူကလည်း သဘော  
တုတယ်။ ကျွန်တော် ခမို့ထွက်တော့မှ စာတစ်စောင် ထပ်ရာတယ်။ အဲဒီစာက  
တစ်ကြောင်း နှစ်ကြောင်းပဲ ပါတယ်။ ရှေ့ ဖတ်ကြည့်ချင် ဖတ်ကြည့်လေ”

“ပြီးတော့မှ ဖတ်မယ်၊ ဆက်ပြောပါဦး”

သူကိုကြည့်နေရာမှ ကျွန်တော်က မျက်လွှာချပြီး မီးလင်းဖို့ထဲကို  
စိုက်ကြည့်နေရင်း ဆက်ပြာသည်။ သူနှင့် မျက်နှာချင်းမဆိုင်တဲ့ပြောမှ  
ရှေ့ရှေ့ရှာရှာ၍။ ထွက်မည်မဟုတ်လား။

“ဖလောရင့်ကိုရောက်ရောက်ချင်း မမရောဂျယ်အိမ်ကို ကျွန်တော်  
တန်းသွားတယ်။ အဲဒီမှာ အိမ်စောင်က အစိုက်ဆုံးသွားတဲ့အကြောင်း  
ဆီးပြာတယ်။ သူတို့ရဲ့မြို့စားကတော်ကလေးကတော့ အိမ်က ထွက်သွား  
မြောင်း၊ ဘယ်သွားမည်ကို ပြောမသွားမြောင်း ပြောပြုတယ်။ အစိုက်ဆုံးတဲ့

အန်းကိုလည်း ကျွန်တော် ဝင်ကြည့်ခဲ့တယ်။ ကျွန်တော် ပြန်ခဲ့နဲ့မှာ ရှိစီပို့  
ခိုင်းမက ကျွန်နေ့ခဲ့တဲ့ အစိုက်ဆုံးထုပ်ကို ယူလာပေးတယ်။ ဒီတစ်ခုတည်း  
မမရောဂျယ် ကျွန်နေ့တော့တဲ့”

ကျွန်တော်က ခဏဆိုင်းပြီး သူလက်ချောင်းကလေးတွေကို စိုက်  
ကြည့်နေခဲ့သည်။ ဘယ်ဘက်လက်ပေါ်မှ လက်ထပ်လက်စွပ်ကလေးကို  
ဘာဘက်လက်ချောင်းကလေးများနှင့် စ်းကြည့်နေသည်။

“ကဲ ဆက်ပြောပါဦး”

“အိမ်စောင်လင်မယားက ကျွန်တော်ကို ဆီးလျော်ရိုန်းနယ်ခိုလိပ်စာ  
လေးတော့ ကျွန်တော် သွားတွေ့တယ်။ သူက အစိုက်သေဆုံးပဲ့၊ နေမကော်း  
ပြစ်ပဲတွေကို အသေးစိတ် ပြောပြုတယ်။ မမရောဂျယ် ရောက်နေမယ့် လိပ်စာ  
တောင်းတော့ သူလည်း မသိဘူးတဲ့။ နောက်တစ်နောက် ကျွန်တော် ပြန်လာ  
ခဲ့တယ်။ ဒါပါပဲ”

ခဏ တိတ်ဆီတွေးပြန်သည်။ ပြီးမှ သူ စကားပြန်စနိုင်သည်။

“အဲဒီစာတွေ မမရောဂျယ် ဖတ်ကြည့်မယ်လေ”

ကျွန်တော်က အသင့်ထုတ်ထားသည်။ စာနှစ်စောင်ကို ကမ်းပေး  
လိုက်သည်။

“ဒီ နှစ်စောင်တည်းလား”

“ဟုတ်တယ်။ ဒီနှစ်စောင်တည်းပါ”

သူ ထပ်ကာထပ်ကာ ဖတ်နေသည်။ ကျွန်တော်တွေနဲ့ကလိုပင်  
အလွတ်ကျက်နေသလား အောက်မောရာ၏။ ပြီးမှ ခပ်ဖြည့်ပြည့်ပြည့်ပြုသည်။

“အင်း မင်း မမကို ဘယ်လောက်မုန်းနေတယ်ဆိုတာ သိပါပြီကျယ်”

ငြင်းကျယ်နေလို့ အကြောင်းထူးမည်မဟုတ်တော့ပေး။ ဘူးကျယ်  
နေလျင်လည်း ယူတို့တန်းတော့မည်မဟုတ်။ သူနှင့် ကျွန်တော်ကြားမှာ  
ကာဆီးထားသည်တဲ့တိုင်းပြီး ပြုကျသွားလေပြီ။

“ဟုတ်တယ် မမရောဂါယ်”

စိတ်ထဲတွင် ဘရားကျောင်းမှ အလုပ်တ် အခန်းငယ်ကလေးထဲတွင် ခင်ကြီးတစ်ပါးအား ဝန်ခံချက်ပေးရသလို ဖြစ်နေသည်ထင်၏။ စိတ်ထဲပေါ်ပါသေန့်စင်သွားသည်။ တစ်ပြီးတည်းတွင် ရင်ထဲ ဟာလာဟင်းလင်း ဖြစ်သွားသလိုလည်း ခံစားရ၏။

“ဘာပြုလို ဒီကိစ္စကို ခုမှုပြောတာလဲ”

“ခွဲချက်တင်မလို”

“ဘာ၊ ဘာအတွက် မင်းက ခွဲချက်တင်မှုလဲ”

“သိပ်တော့ မသေချာသေးဘူး။ ကျွန်တော့အစ်ကိုရဲ့အသည်းကို ခင်ဗျား ခွဲတယ်။ ဒါဟာ သူကိုသတ်တာနဲ့ အတွေ့တဲ့ပဲ”

“ပြီးတော့ကော့ ဆက်ပြောလေ”

“ကျွန်တော် သေသေချာချာတော့ မပြင်ဆင်ရသေးဘူး။ ကျွန်တော် ဖြစ်စေချင်ဆုံးကတော့ ကျွန်တော့အစ်ကို ခံစားရသလို ခင်ဗျား ခံစားစေရမယ်။ အဲဒါကို ကျွန်တော် စောင့်ကြည့်ချင်တယ်”

“အင်း မင်းဘာက်က တော်တော် သက်သက်ညာညာ စဉ်းစားတာပဲ။ အမှန်က မမရောဂါယ် ဒါထက်ပိုပြီး ခံရသုတေသနပါတယ်။ ခုကတည်းက မင်းအောင်မြင်သုတေသနလောက် အောင်မြင်နေပါပြီ။ မင်းဖြစ်စေချင်တာ ဖြစ်နေပါပြီ။ စောင့်ကြည့်နေလေ။ မင်း ကျောပ်အောင်။ ဝအောင် မမရောဂါယ် ခံစားရတာကို စောင့်ကြည့်နေပါ”

ကျွန်တော် မတ်တတ်ထရပ်လိုက်သည်။ စာနှစ်စောင်ကို ကောက်ယူပြီး မီးလင်းပိုစဲ ပစ်ထည့်လိုက်သည်။

“ဘာမှ မထူးတော့ဘူးလေ။ အဲဒီစာလုံးတွေကို မင်းကော့ မမရောဂါယ်ပါ မေ့လို့ရတော့မှာမှ မဟုတ်တာ”

“မေ့လို့ရပါတယ်။ မမရောဂါယ်လည်း မေ့ပစ်လိုက်ပါ။ ဘာမှ ခြေရာ

လက်ရာ မကျွန်တော့ဘူးလေ။ အားလုံး ပြာဖြစ်သွားပြီပဲ”

“မင်းသာ ဒါထက်ပိုပြီး ရင့်ကျက်မယ်ဆိုရင်း၊ မင်းရဲ့ဘဝဟာ ဒီဘဝမျိုး ပါဘုတ်ခဲ့ရင်း၊ ပြီးတော့ သူအပေါ် မင်း ဒါလောက် အချုပ်မကြီးရင်း အဲဒီစာ နှစ်စောင်အကြောင်းနဲ့ အင်းဘရွှေစ်အကြောင်း မမရောဂါယ် အများကြီး ပြုပြစ်မှာပါ။ ဒါပေမဲ့ ခေတ္တာ ပြာဖြစ်မှာမဟုတ်တော့ဘူးဘူး။ မင်း ထင်ချင် သလိုထင်ပြီး ကြိုက်သလို အဆုံးဖြတ်ခဲ့ရတာက ဤသက်သာမယ်ထင်လိုပါ။ အဲဒါဟာ ရော်လှာ တိန္တစ်ယောက်စလုံးအတွက် အကောင်းဆုံးဖြစ်မယ်ထင်တယ်။

“တန်လျာနေ့အထိတော့ မမရောဂါယ်ကို နေခွင့်ရေးပါ။ ဘယ်တော့မှ မင်း ရောဂါယ်အကြောင်း နောက်ထပ်မစဉ်းစားမီအောင်၊ ဘယ်တော့မှ နာက်ထပ် မပတ်သက်အောင် မမရောဂါယ် အပြီးထွက်သွားမှာပါ။ မင်း အဲဒီလို မျှော်လင့်မထားဘူးမဟုတ်လား။ ဒါပေမဲ့ အဲဒီအတိုင်း ဖြစ်စေရမယ်။ ဒါပေမဲ့ မနေ့ညာကရယ်၊ ဒီနေ့ရယ် မမရောဂါယ် ပျော်ပါတယ်။ အဲဒီအတွက် အင်းကို ကျေးဇူးတင်ပါတယ် မီးလတ်”

ကျွန်တော်က ထင်းတုံးတွေကို ခြော့ထောက်နှင့် ထိုးထည့်လိုက်သည်။ မီးကျိုးခဲ့တွေ ကြော့ကျွန်ဘူး၏။

“ကျွန်တော် မမရောဂါယ်ကို အပြစ်ပုံချေနောက်မဟုတ်ပါဘူး။ ကျွန်တော် ထင်သလို ဟုတ်ချင်မှုလည်း ဟုတ်မှာပါ။ တကယ်မရှိဘူ့ မိန့်မတတ်ယောက်ကို ကျွန်တော် ဆက်ပြီး မှန်းနေလို့ မဖြစ်သွားလေ”

“ဘာပြုလိုမရှိရမှုလဲ။ ဒီမှာ တကယ်ရှိနေတာပဲ”

“ကျွန်တော်မှန်းနေတဲ့မိန့်မတတ်ယောက်မဟုတ်ဘူး။ ကျွန်တော်က ဒီလောက်နဲ့ ရပ်သုတေသနပြီး”

‘ခွန်’ ခိုးသည် ခွေးနှိုက်းက ကြမ်းပြင်ပေါ် လုံနေရာမှ ခေါင်းထောင်လာပြီး မမရောဂါယ်၏ ခြော့ထောက်ပေါ်ကို ခေါင်းပြန်ချေထားလိုက်သည်။ သူခေါင်းကို မမရောဂါယ်က ပွတ်ပေးနေ၏။

“မင်းမှန်းနေတဲ့ အဲဒီမိန့်ဗုံးမဟာ ဒီစာတွေဖတ်ပြီးမှ ပဲဖော်ကြည့်တဲ့ ပို့မလား။ ဒါမှုမဟုတ် အဲဒီမတိုင်မိကတည်းက သူရှိ မှန်ကြည့်ဖူးသလား”

“အဲဒီမတိုင်မိက ဆုပါတော့။ တစ်ဖက်က ပြန်တွေးကြည့်တော့လည်း အောင်းစိုင်းကတည်းက အစ်ကိုစာတွေဖတ်ပြီး အဲဒီမိန့်ဗုံးနေတာ”

“အစ်ကိုကို ဆုံးပါပြုချိပြီး မင်း မမရောဂျိကို မနာဂျိဖြစ်နေတာပါ။”

“အင်း ပြောလို့တော့မကောင်းဘူး။ အဲဒီအတိုင်းပဲဆိုပါတော့။ သူ လက်ထပ်လိုက်ပြီးဆုံးတဲ့ ရက်တည်းက ကျွန်တော် အောက်တည်ရှာမရ ဖြစ်နေနေတာ။ ပြန်တွေးကြည့်တော့ ကျွန်တော် သက်သက်ကလေးဆန်တာပါ။ ပြဿနာက တဲ့မဟုတ်ဘူး၊ အစ်ကိုကလွှာပြီး ကျွန်တော် ဘယ်သူကိုမှ မချုစ်ခဲ့ဖူးလိုပဲ”

“အဲဒါကြောင့် သူမှာလည်း ဒုက္ခရောက်ရရှာတာလေ”

“မမရောဂျိ ဘာဆုံးလိုတာလ”

သူက ဒွန်ခေါင်းပေါ်မှ လက်တစ်ဖက်ကို ရပ်လိုက်ပြီး ဒုးနစ်ဖက် ပေါ်တွင် တဲ့တောင်ဆစ် အောက်ကာ မေးကို လက်ဝါးနစ်ဖက်ပေါ် တင်လိုက်သည်။ ဤော့ မီးနိတ်ကို စိုက်ကြည့်နေသည်။

“ဖလောရင့်စို့ သူ ရောက်လာတုန်းက လေးဆယ့်သုံးနှစ် ရှိပြီး လွန်ခဲ့တဲ့ နှစ်နှစ်ကပေါ့။ အဲဒီတုန်းကဗု သူကို ပထားဆုံး စတွေ့ဖူးတာ။ သူရှိ ယောက်းပီသတဲ့ ပုံသဏ္ဌာန်၊ သူပြောပုံဆုံး၊ ဤော့ သူအပြီး။ ဒါတွေ့ မင်း ပို့သိပါတယ်လေ။ ဒါပေမဲ့ ယောက်းတို့အကြောင်း သိထားတဲ့ ပြီးတော့ သောကပင်လယ်ဝေနေတဲ့ ပို့ဗုံးမတစ်ယောက်အတွက် သူအပေါ် မတိုင်းညွှတ်မိအောင် အားတင်းထားဖို့၊ မလွယ်ဘူးဆုံးတာတော့ မင်း နားလည်နိုင်မယ်မထင်ဘူး။ သူဟာ ဘယ်သူနဲ့မှ မတွေ့ဘူး”

ကျွန်တော် ဘာဖျောင်းမပြော။ နားလည်သလိုလိုတော့ ရှိသည်။  
“ဘာလို့ မမရောဂျိကို သူ လက်ထပ်ချင်တာလဲဆိုတာ သိပ်

နှာမလည်ဘူး။ ဒါပေမဲ့ သူ အဲဒီအတိုင်းလုပ်နေတယ်။ ဖြစ်သွားတယ်ပေါ်လေ။ မမရောဂျိယ်က အဲဒီအချိန်မှာ သာတော့ပျက်နေချိန်၊ အထိုးကျော်ဘဝနဲ့ တွေကယ်ရာ မဲ့နေချိန်လေ။ သူက ကယ်တင်ရှင်ပေါ့။ ခွင့်အားကြီးမားသလို အကြောင်းတာရားလည်း ကြီးမားတဲ့ သူလိုလုပ်မျိုးနဲ့ မမရောဂျိဘဝမှာ မကြုံဖူး ခဲ့ဘူး။ မမရောဂျိယ်အတွက် သူတော်စင်တစ်ပါးနဲ့ တွေ့ရသလိုပဲလေ။ သူရှိ မမရောဂျိယ်အတွက် သူတော်စင်တစ်ပါးနဲ့ တွေ့ရသလိုပဲလေ။ ဒါပေမဲ့ သူဘာက်က မမရောဂျိယ်ကို”

ပြောရင်း ဆိုင်းသွားပြီး မီးနိတ်ကို သူ စိုက်ကြည့်နေသည်။

“သူဟာ ဘာနဲ့တွေ့သလဲဆိုရင် အိမ်ပျော်နေရာက နိုင်လာပြီး ကျွန်ကြော်ကို ခုံဗျားမြင်ဖူးတဲ့ လွှာတစ်ယောက်လို့ ဖြစ်နေတယ်။ သူဟာ အလုအပေတွေ တိုရော၊ အနိုဒ်ဘရုံတွေကိုပါ ခုံဗျားမြှုံးတဲ့ လွှာတစ်ယောက်နဲ့ တွေ့နေတယ်။ တစ်ခါတလေမှာလည်း ဘာလောင်မွှတ်သိပ်နေတဲ့ လွှာတစ်ယောက် ဖြစ်နေ ပြန်တယ်။

“သူ မသိဖူးတဲ့၊ မမြင်ဖူးတဲ့၊ အရာအားလုံးဟာ သူအတွက် မှန် ဘီလုံးနဲ့ ကြည့်ရသလိုဖြစ်နေယ်ထင်တယ်။ မတော်တဆုံး ဒီလိုဖြစ်သွား တာလေး၊ ကဲ့ကြော်ပဲလားဆိုတာတော့ မမရောဂျိယ်လည်း မသိဘူး။ အဲဒီ အပြစ်ဆုံးတွေ့ရှိ မဲ့ ရင်စည်းခဲ့ရတယ်။ ရိုန်နယ်ဒီက မမရောဂျိယ်ကို တစ်ခါ ပြောဖူးတယ်။ ရိုန်နယ်ဒီကို သူ လုံးဝမဲ့ကြော်ဘူး။ ဒါ ထားပါလေ။ သူက ဒီလိုပြောဖူးတယ်။ အင်းဘရော်ဟာ မင်းနဲ့တွေ့မှ အသက်ဝင်လာတာတဲ့ တရားပေါက်သွားတဲ့ ဘာသာရေးသမားတစ်ယောက် အထူးအမြင်အာရုံ ရာွားသလိုမျိုးပဲ့တဲ့ ဒါခုံဗျားလည်း ဘာရားကျောင်းမှာ သွားပြီး မယ်တော် မာရိုအပါးမှာ ရှိရှိနေပါ၊ ဆေတောင်းနေပါ။ မယ်တော်မာရိုက ရပ်တွေတစ်ခုလေ။ ဘယ်တော့မှ မပြောင်းလာဘူး၊ မယ်တော်က သူနေရာက မရွှေ့ဘူး။ ဒါပေမဲ့ သွားနဲ့သားနဲ့ ပို့ဗုံးမတွေ့ကျေတော့ ပါရမိ မရှင်ကြဘူးလေ။ အဖြေတစ်း

ပြောင်းလဲနေတယ်။ နှေ့တစ်မျိုး ညုတစ်မျိုးတောင် ဖြစ်ချင်ဖြစ်နေကြတယ်။ ယောက်ဘူးတွေလည်း အတုတုပါပဲ။ လူသားတွေပဲဟာ။ အဲဒါဟာ ကျဆုံး ခန်းပဲ”

ကျွန်တော် ဝင်ထောက်လိုက်သည်။

“ဆိုလိုတာက မမရေချယ်ဆီက သူ အများကြီး ဖျော်လုပ်ခဲ့တယ်။ ဝင်ပေါ်တင်ပြီး ကိုကွယ်ထားမလောက်ပဲလို့ ပြောချင်တာလား”

“မဟုတ်ဘူး၊ အဲဒီလိုမဟုတ်ပါဘူး။ အဲဒီစင်မျိုးကို မမရေချယ်လို သဘော့ပျက်တဲ့အထဲမှာပါခဲ့တဲ့ မိန့်မတစ်ယောက်က သိပ်မက်မောဘာပါ။ ဒေါင်းပေါ်မှာ ရောင်ခြည့်စက်ဝန်းကေလေးနဲ့ဆို ဘယ်လောက်မြင့်မြတ်လိုက် မလဲ။ ဖြုတ်လိုက်တတ်လိုက် လုပ်လို့ရရင်ပေါ်လေ”

“ဒါဖြင့် ဘာလဲ”

“သူ သက်ပြင်းချသည်။ လက်နှစ်ဖက် နဲ့တေားသို့ ပြုတ်ကျွေားသည်။ အရန်းပင်ပန်းသွားပုံရှင်း။”

“ဘာသာရေးနဲ့ ထွက်ပေါက်ရှာဖို့ လွှာတိုင်း မအောင်မြင်ကြပါဘူး။ ကမ္မာကြီးထဲကို လန့်နှီးရောက်လာပေမဲ့ အင်းဘာရောစ်အတွက် ဘာမှ အကျိုး မရှိသလိုပဲ။ သူ သဘာဝကတော့ ပြောင်းလဲသွားတယ်”

ပြောနေရသည်ကိုပင် အလွန်အလွန် ပင်ပန်းနေပဲ့။ အသံသည် အနိမ့် အမြင့် မရှိတော့။ စောစောက ကျွန်တော်တွေးသလိုပင် ဘုရားကျော်းတွင် ဝန်ခံချက် ပေးနေသည့်အလား။

“ဘယ်လို့ သူ သဘာဝ ပြောင်းလဲသွားတာလဲ”

ထွက်လာမည့်အဖြေကို ကျွန်တော် ထိတ်လန့်စွာနားထောင်နေသည်။

“နောက်ပိုင်းမှာ သရာဝန်တွေက ပြောတယ်။ သူ့ရောဂါဟာ သူ့ကိုယ် သူ မကယ်နိုင်တဲ့ ရောဂါမျိုးတဲ့။ ဖြစ်နေတာ ကြာပြီတဲ့။ ခမ စုန်းခန့် ထလာ တာတဲ့။ ဒါပေမဲ့ ခုလောက်ထိ ဖြစ်သွားလိမ့်မယ်လို့ မမရေချယ် လုံး။

မဖျော်လင့်ခဲ့ဘူး။ မမရေချယ်နဲ့တွေ့လို့ စိတ်လွှပ်ရှားမှတွေ့ ပေါက်ကွဲပြီး ဖြစ်ရတာများလားလို့လည်း တွေးမိတိုင်း စိတ်ဆင်းရရတယ်။ အဲဒီတော် မင်း မမရေချယ်ကို မှန်းနေတယ်ဆိုတာ သဘာဝကျပါတယ်။ သူသာ အိတလိုကို ရောက်မလာရင် ဒါ ဒီအနားမှာ မင်းနဲ့အတု သူရှိနေမှာ”

ကျွန်တော် ဘာပြောရမှန်းမသိအောင် စိတ်ညှစ်သွားသည်။ စိတ် မကောင်းလည်း ဖြစ်သွား၏။

“ဒီမှာနေရင်လည်း ဖြစ်ချင် ဖြစ်မှာပါပဲပျော့။ ဒီမှာနေရင်းဖြစ်သွားရင်တော့ တာဝန်ယူရမယ့်လွှာက ကျွန်တော် ဖြစ်မှာပါ။ မမရေချယ် မဟုတ်တော့ဘူးလေ”

“သူ ကျွန်တော့ကိုလုံးကြည့်ပြီး ပြီးသည်။ ဂါဝန်ကို ခွဲဆန်းပြီး အောက်ကျွန်သည် သို့မေးလုံးကလေးကို ကြမ်းပြင်ပေါ်မှုပြန်ကောက်သည်။”

“က ဒီည် မမရေချယ် စကားတွေအများကြီး ပြောပြီးပြီး မင်းလည်း နားပင်ပန်းလုရောပါ။”

“ကျွန်တော် မပင်ပန်းပါဘူး။ အကြာကြီး ဆက်နားထောင်နိုင်ပါသေးတယ်”

“မနက်ဖြန့်တစ်ရက် အချိန်ရှိပါသေးတယ်ကျယ်”

“မနက်ဖြန့်တစ်ရက်၊ ဟုတ်လား။ ဘာဆိုလိုတာလဲ မမရေချယ်”

“တန်လျော့နဲ့ ခရီးထွက်မယ်လေး။ စနေ့၊ တန်းနွေးအထိပဲ နေဖို့ စိတ်ကျုံခဲ့တာမဟုတ်လား။ ရှုံးနေကြီး နှစ်ကန်ဒေါလ်ကလည်း စိတ်ထားသေးတယ်လေ။ တော်ရှုံးတလေ ဝင်းမျိုးမှ ကောင်းမှာပါ။”

လုံးဝ အမို့ယ်မရှိပါ။ မဟာသုခရိပ်ပြုင်ကနေပြီး နှစ်ကန်ဒေါလ်ရဲ့ ကုန်းမြင့်သာကို ပြောင်းမေးမည်တဲ့လေ။

“အချိန်တွေ အများကြီး ရှိသေးတာပဲ။ အဲဒီကို အလောက်ကြီး သွားပို့ မလိုပါဘူး။ ဒီမှာ ကြည့်စရာတွေ အများကြီး ကျွန်သေးတယ်လေ။”

မမရောက်ယူ ခုလို ရှတ်တရာ်ပြန်သွားရင် ဒါက အစေခံတွေရော၊ အလုပ်သမာနတွေပါ စိတ်မကောင်းဖြစ်ကျန့်ရစ်မှာပါ"

“ဟုတ်လား”

“နောက်ပြီးတော့ ပလုစ်မဲတ်က သဘောဆိုက်တော့မှာ၊ အခါနသဘောနဲ့  
ကိုင်းကုံးပင်တွေရော၊ တဗြားမျိုးပင်တွေပါ ပါလာမှာလေ။ တဗြားလင်းနဲ့ မမေ  
တိုင်ပင်စရာတွေ ရှိခိုးမှာပေါ့။” ပြီးတော့... ပြီးတော့ အစ်ကိုပစ္စည်းတွေ  
ကိုလည်း သေတ္တာဖွင့်ပြီး ရွှေးရပြုရှိးမယ်လေ”

“ပစ္စည်းတွေ ရွှေ့ဖိုက မင်းဘာသာမင်း လုပ်ပါကွယ်”

“ဘာပြလိုလဲ။ နစ်ယောက်လုပ်တာ ပိုကောင်းပါတယ်ဗျာ”

ကျော်တော်မတ်တတ်ထရပြီး လက်နှစ်ဖက် ခေါင်းပေါ်မြှောက်ကာ  
အသောင်းဆန့်လိုက်သည်။ သူကို င့်ကြည့်လိုက်တော့ သူက ကျော်တော်ကိုဂို  
မော်ကြည့်နေ၏။ သူမျက်လုံးထဲတွင် အရောင်တစ်မျိုးကို တွေ့ရ၏။  
ကျော်တော်ကိုမမြင်ဘဲ အခြားတစ်ယောက်ကို မြင်နေသည့် အကြည့်မျိုး  
မှာက်ခဲ့ဗျာ တွေ့ရန်သူးသည်။

“ဘာလဲဟင် မမရောက်”

“ဘာမှ ဘာမှမဟုတ်ပါဘူး။ မမရေချယ်ကို ဖယောင်းတိုင်တစ်တိုင်  
ထဲနဲ့ပေါ်လား။ သူးအိမ်တော့မယ်လဲ”

“ရမုပ်လေ”

ပြတ်းပေါက်နားမှ စားပွဲ၏တွင် ဖယောင်းတိုင်နိုက်ပြီးသား ငွေလက်ကိုင်နှင့် ဖယောင်းတိုင်ခွဲက်းတွေ အများကြီး။ တစ်တိုင်ညီပြီး သူကိုကမ်းပေးလိုက်သည်။

**“ကဲ ရပါပီ၊ သွားတော့မယ်နော်”**

အပေါ်ထပ်တက်ဖို့ ပထမလျေကားထစ်ကိုနင်းပြီးမှ မေးသည့်။  
“မင်း မမရခဲ့ယ်ကို မှန်းနေသေးတွန်းပဲလား”

କୃତ୍ତବ୍ୟାକ ପେଣ୍ଡିନ୍ଦିରାମ

“ကျွန်တော် ပြောပြီးပြေလေ၊ ကျွန်တော်မှန်းတာ တခြားမိန်းမတစ်ယောက်ပါလို”

“କି ତିଥି ଦୂରକିରଣକୁ । ଏହି ଗୋଟିଏ ଗୋଟିଏ ଅନ୍ଧାରରେ ପୁଣ୍ୟମୁଖ ଫେରାଯି”  
ଶିଖଶିଖାପିଲିପି ଗ୍ରାନ୍ତ ଟଙ୍କରୀପି : କି ଲାକଳି ମହିନା ॥

“ເຄົາດລະບຸປີ: ປິບີກີ່ ພັນຍັງມູມັກີ່ ພົວວຸກ ພທິຕ່ລະກະ  
ມັດ: ພຕົກົງກົດ ມັດ: ເປົາຕຸກ ຕາໂລະ: ພິກ: ພຕົກໍຍ້າກົກັກີ່ ຖາຍືດີ ວະກາ  
ຫະ: ດີກົງເຊົວ”

မင်္ဂလာနှုန်းကိုခင်းပါဟု နှဲတ်ဆက်ပြီး တစ်ဆက်တည်း ကျွန်တော်  
ပြောလိုက်သည်။

“ကျွန်တော် ကြိုပြာထားမယ်နော် မမရေချယ်၊ ဘုရားကျောင်းမှာ  
အသံလုံး ပိုင်းကြည့်ကြလိမ့်မယ်။ လူသွားလမ်းပိတ်သွားရင် နောက်ကလူတွေ  
ခြေဖျားထောက်ကြည့်ကြလိမ့်မယ်”

“ဟယ် ဒုက္ခပါပါ၊ မမရေချယ် ကြောက်လာပြီ။ မသွားရင်ကောင်းမယ်  
ထင်တယ်”

“အဲဒါ မှ ပိုဆိုးမှာ။ မမရေချယ်ကိုရော ကျွန်တော်ဘို့ပါ သူတို့ ခွင့်လွတ်  
ကြမှာမဟုတ်ဘူး”

တခါးမကြီးရှေ့တွင် အချိန်အတိအကျ ရထားရောက်လာသည်။  
ဝယ်လင်တန်ကြ ဦးထုပ်ကို ဝက်မှုင်းဘီးဖြင့် သေသေချာချာ ဖြီးသင်လာပုံရှု၏။  
နှင့် သီတစ်ပွဲ နိုက်ထားလိုက်သေးသည်။ သူနှင့်သားမှ မြင်းထိန်းက ရင်ကို  
ချိုကာ လူနှေ့တစ်ခွဲသားနှင့်။ အမွှေးဖွားသေးသည် ခိုကြီးတစ်ကောင်နှင့်  
တုန်သည်။ မမရေချယ်ကို ရထားပေါ် တွဲတင်ပြီး ကျွန်တော်နှင့် ယဉ်တိုင်  
ဆေလိုက်သည်။ သူက အနေကြရောင်ဝတ်ရုံကို ပစ္စားပေါ်သိုင်းပြီး တစ်ကိုယ်  
လုံးကို လွှားမြှော်ထား၏။ ဦးထုပ်ပေါ်မှ ချုထားသည် စာမျက်နှာဖုံးဖြင့်  
မျက်နာကို ကျယ်ထားသည်။

“လူတွေက မမရေချယ်ပျောက်နာကို ပြင်ချင်ကြမှာ” လို့ ကျွန်တော်က  
ပြောတော့ “ဘုရားကျောင်းထဲဝင်မှ မျက်နှာဖုံးကို ပင်တင်မယ်လော့ ကျောင်း  
ဝင်းထဲမှာတော့ ဒီအတိုင်းပဲ ထားမယ်” ဟု ပြန်ပြာသည်။ ပြီးတော့  
ဆက်သေး၏။

“ဒုးထောက်ချုလိုက်ပြီးတဲ့ နောက်မှာ သူတို့ ကြည့်ချင် ကြည့်ကြ  
ဝစေပေါ်။ ဒါပေမဲ့ အဲဒီအချိန်မှာ သူတို့မျက်နှာတွေက ကျမ်းစာအပ်ပေါ်မှာ  
ခို့မှာရှိရမှာမဟုတ်လား”

## အခန်း [ ၁၁ ]

တန်းနွေ့နောက်တိုင်း ကျွန်တော်တို့အိမ်တွင် အသားကျေနေသည့် ထုံးစံတစ်ခု  
ရှိသည်။ နှုန်းစာကို ကိုးနာရီကျေမှ စားကြသည်။ ဆယ်နာရီဆယ့်ငါးတွင်  
ကျွန်တော်တို့သို့အောင်ကိုနှစ်ယောက် ဘုရားကျောင်းသွားစို့ ရထား အသင့်  
ပြင်ပြီးသားဖြစ်ဖော်သည်။ အစောင့်တွေက နောက်မှာ အမိမပါသည့် ဆောက်တို့  
ရှည်ကြီးဖြင့် လိုက်လာကြရသည်။ ညာမေးလေးနာရီတွင် ခင်ကြီး ပက်စကို  
ခင်ကြီးကတော် မစွဲက်ပက်စကိုနှင့် သမီးနှစ်ယောက်အပြင် ကျွန်တော်တို့  
ရှေ့နေကြီး နံကုန်ဒေါလ်သားအဖော် မဟာသုခရိပ်ဖြောင်းတွင် ညာစာ  
စားကြသည်။

သည်တန်းနွေ့တွင်လည်း ကျွန်တော်စည်းသည်ကို ဂုဏ်ပြုသော  
အားဖြင့် ထုံးစံမပျက်လုပ်ရန် ကျွန်တော် စိစည်ထားသည်။ ဆယ်နာရီထိုးသဲ့  
နှင့်အတွေ့ မမရေချယ် အပေါ်ထပ်မှ ဆင်းလာသည်။ အေးဆေးစွာ။ တည်းပြုခြေား  
မိန့်းမကျက်သရေအပြည့်ဖြင့်။ ကျွန်တော်ရင်ထဲတွင် လေးလေးလဲလို့  
ပြုမနေတော့။ ညာက ရင်ပွင့်ပြုပြီးလို့ မှာဝင်တွင် ကျွန်တော် သူကို လွှတ်စွာ  
လပ်လပ် ပွင့်ပွင့်လင်းလင်း ပြောနိုင်ပြီး။

“ဟုတ်တာပေါ့၊ ခုတန်းတွေနဲ့ကျယ်သွားရင် ဘယ်သူမှ မဖြင့်နိုင်တော့ဘူး။ ထိုင်ပြီး ကျောက်ချိုးပစ်လို့တောင် ရသေးတယ်။ ကျွန်တော်တို့ ငယ်ယောက အဲဒီလို ဆော့ခဲ့ကြဖူးတယ်”

“ဒီနေ့တော့ မဆော့နဲ့နော်။ မမရေချယ် ထပြန်သွားမှာ”

“အဲဒါဘုံ မမရေချယ် မူးလိုပြန်သွားတာထင်ပြီး နှစ်ကန်ဒေါလို့ သားအဖ အတင်းပြီးလိုက်လာမှားများ။ ဟာ သေတော့မှာပဲ၊ ခုမှ သတိရတယ်”

ကျွန်တော်က ဒုးကိုပုံတိပြီး စိတ်ပျက်လက်ပျက် ပြောလိုက်သည်။  
“ဘာလဲဟင်၊ ဘာမေ့ကျွန်ခဲ့လို့လဲ”

“ခုမှ သတိရတယ်။ မနေ့က လူနှစ်ခါသွားမှာ၊ ချိန်းထားတာ။ လုံးဝ သတိမရှိုးဘူး။ သူ တစ်နေ့လုံးစောင့်နေမှာ”

“ဘယ်ကောင်းမလဲကျယ်။ အားနာစရာကြီး”

“အဲဒါ မမရေချယ်ကြောင့်။ ဘာတန်ကို သွားကြည့်ချင်ပါတယ်ဆိုလို့ ကျွန်တော် လိုက်ပို့ရတာလေ”

ပြောပြီး ကျွန်တော်ရယ်တော့ မျက်နှာဖူးအောက်မှ သူ ပြီးနေသည်။

ရထားကို တောင်ဂုဏ်းအဆင်းလမ်းကလေးအတိုင်း ဖြည့်ဖြည့်လေး ဆင်းလာသည်။ သိပ်မကြာခင် မြို့ထက် ဘုရားကျောင်းကို ရောက်တော်၏။ ကျွန်တော်ထင်သည့်အတိုင်းပင် အထဲမောင်ကြသေးဘူး လူတွေ ဝရန်တာတွင် ရပြီး လည်တစ်ဆုံးနှင့် ရပ်စောင့်နေကြသည်။

ကျွန်တော်က ရထားပေါ်မှ အရင်ဆင်းပြီး ဦးထိပ်ချွေတာ မမ ရေချယ်အတွက် လက်မောင်းကွေးပေးလိုက်သည်။ ကျွန်တော်ဘို့နှစ်ယောက် တွဲပြီး ဘုရားကျောင်း တံ့ခါးမကြီးဆီသို့ လျောာက်သွားကြ၏။ လူတွေ အားလုံး ကျွန်တော်တို့ကို စိုက်ကြည့်နေကြသည်။ ကျွန်တော်ကိုယ်ပိုင်စရိတ် မဟုတ်သဖြင့် ရှိုးတိုးရှုန်းတန်းပြစ်နေမည်/ထင်ခဲ့၏။ ခုတော့ သည်လို

မဟုတ်မှာဘဲ ဂက်ယူဝင့်ကြားသည့် ခြေလှမ်းများဖြင့်၊ ကိုယ့်ကိုယ်ကိုယ် ယံကြည်မှုအပြည့်ဖြင့် မစီးချော်၏လက်ကိုတွဲကာ ခွင့်ခွင့်ပျော်လှမ်း နေမြို့လေသည်။

ကျွန်တော်တို့လှမ်းဝင်သွားတော့ ရောက်နှင့်နေသူများထဲမှ အမျိုးသား များက ဦးထိပ်ကိုယ်စီဆွဲပြီး နှုတ်ဆက်ကြသည်။ အမျိုးသမီးများကလည်း ခုံးညွှတ်ကာ အရိုအသေးပေး ကြိုးခိုးကြ၏။ ကျွန်တော်တစ်ယောက်တည်းသို့ သုတိ သည်လိုက်မည်လား။ ကျွန်တော် နားလည်လိုက်ပြီး သည်နေဟာ မမေ့တဲ့နိုင် နောက်နော်ပေါ်။

အမျိုးသမီးတစ်ယောက်နှင့် ယုဉ်ထိုင်ပြီး ဘုရားဝတ်ပြရသည့်အတွက် ကျွန်တော်ရင်ထဲ တစ်မျိုးကြီးဖြစ်နေသည်။ ကျွန်တော်နဲ့ဘေးတွင် သူရှိမှာ သည်ကို အမြဲသတိရနေ၏။

သူက တည်ပြုမှုဖြင့်စွာဖြင့် ဒုးနှစ်ဖက်ကို ကြမ်းပြင်တွင် ပယ်ပယ်နယ်နယ် ထောက်ပြီး ရှေ့တည်းတည်းကို စိုက်ကြည့်နေသည်။ ကျွန်တော်တို့လို့ ဒုးတစ်ပေါက်ထောက်ပြီး တစ်ဖက်ကို ထိုင်ခဲ့နှင့်မျေးကာ ညျာထိုင်သည့် ထိုင်နည်းဆို မဟုတ်။

ဓမ္မတော် ဆိုချိန်ရောက်တော့ နှုတ်ခေါ်မှုများအား လုပ်ရှုံးလှပ်ပြီး လိုက်ဆုံး သည်။ အသတော့ မထွက်၏ ခင်ကြီး၏ တရားနာရီနှင့်ရောက်တော့ မျက်နှာဖူးနှင့် ပြန်ခွဲချုပ်လိုက်သည်။ ခင်ကြီး ဘာတွေဟောသွားမှန်း ကျွန်တော် မသိလိုက်။ သူကို ရခဲ့ ငဲ့ငဲ့ကြည့်ရင်း အပိုမက် မက်နေသလို ပြစ်နေ၏။

တရားဆုံးတော့ သူလက်မောင်းကို အသာပုံတို့ပြီး တို့တို့ပြော မိသည်။

“မမရေချယ်က တကယ်အာရုံရတာပဲ။ ဆုတောင်းတိုင်း ပြည့်မှုပဲ”

“ကျေားများတင်ပါတယ်ကျယ်။ မင်းလည်း ဆုတောင်းပြည့်ပါစေး ဘိသက် မနေ့က မင်းမျက်ကွက်တဲ့အတွက် လူနှစ်ကို တောင်းပန်လိုက်ဦးလေ”

ဘုရားကျောင်းထဲမှထွက်ပြီး ကျွန်တော်တိအားလုံး နေရာင်ခြည့်  
အောင်တွင် ရပ်လိုက်ကြသည်။ ကျွန်တော်တိကို စောင့်နေကြသည့် လူအပ်  
ကြီးက မန်ညုံးမနော့။ အသိအကျိမ်းတွေ မိတ်ဆွေတွေအပြင် စာရင်းရားတွေ၊  
မြေရားတွေပါ ရပ်စောင့်နေကြ၏။ သူတို့အထဲတွင် ခင်ကြီးကတော် မစွက်  
ပက်စကိုနှင့် သမီးနှစ်ယောက်လည်း ပါသည်။ လူစိတ္တားအဖက ရှုံးဆုံးမှ  
ဖြစ်၏။

တစ်ယောက်ပြီးတစ်ယောက် ရှုံးထွက်ပြီး မိတ်ဆက် ဂါရဂုပ္ပါ  
ကြသည်။ အားလုံးပြီးတော့ မမရေချယ်က အများကြားလောက်အောင်  
ပြောလိုက်သည်။

“မောင်လေးမီးလမ်းက မစွက်နော်လိုက် ခေါ်သွားပါကျယ်။ မမ  
ရေချယ်က မစွေတာကန်နော်လိုရထားနဲ့ လိုက်ခဲ့မယ်။ မကောင်းဘူးလား”

“ကောင်းပါတယ်၊ ပိုကောင်းတာပဲ့”

ကျွန်တော် သဘောတုံးလိုက်ရသည်။ အဘိုးကြီးက မမရေချယ်ကို  
သူရထားသိ ခေါ်သွားသည်။ လုစိုက် ကျွန်တော်ရထားပေါ်တင်ပြီး ကိုယ်စီ  
ထိုင်လိုက်ကတည်းက ကျွန်တော်သည် အရိုက်ခံရသည့် ကလေးငယ်  
တစ်ယောက်လို့ ပြစ်နေသည်။

ချက်ချင်း တောင်းပန်စကားဆိုလိုက်၏။

“ကိုယ်တောင်းပန်ပါတယ်မော့ လူစီး၊ မနောက တစ်နှောင့် ကိုယ် အလှုံး  
ရွှေ့သွားတာနဲ့ မလာဖြစ်တာ။ မမရေချယ် ဘာတန်မြေတွေကို သွားကြည့်  
ချင်တယ်ဆိုလို့ လိုက်ပို့နေရတယ်ကွာ့။ မင်းသိ ဘယ်လို့မှ အကြောင်း  
ကြားချိန် မရလိုက်ဘူး”

“ဒုံးတောင်းပန်မို့ မလိုပါဘူး။ လူစီးနှစ်နာရီလောက်ပဲ စောင့်ပါတယ်။  
ဒါပေမဲ့ ဘာမှပြသုတေသနမရှိပါဘူး”

“တောင်းပန်ရမှာပေါ့ လူစီးရယ်၊ ပျက်ကွက်မှုဟာ ပျက်ကွက်မှုပေါ့”

“လူစီးစဉ်းစားမိပါတယ်၊ ဒီလိုပဲ ပြစ်လိမ့်မယ်လို့။ အေးလေ ဘာမှ  
ဖြေစိတာ တော်သေးတာပဲ့။ လူစီးက နှီးနှံစေတာ၊ မီးလစ် မိတ်ဆယ်နှီးနှင့်သဲ  
သိုက်ကွဲနေပြီးလားလို့။ ကဲ မနောကအကြောင်း အားလုံးပြောပြီ”

ကျွန်တော်က ဦးထုပ် ရှုံးလိုက်ရွှေချုပြီး

“အားလုံး၊ ဟုတ်လား။ ဘာ အားလုံးလဲ၊ မင်း ဘာဆိုလိုတာလဲ  
လူစီး”

“ဒုံးအားလုံးဆိုတာ မီးလစ် သူကို ဘာတွေပြောတယ်၊ သူက  
ဘယ်လိုတဲ့ပြန်စိတ်ပို့တယ်ဆိုတာတွေပဲ့။ မီးလစ် သူကိုပြောတော့ သူ လန်းမသွား  
ဘူးလား”

သုက ဝယ်လင်တန် ကြားမှာနီး၍ ခပ်တိုးတိုးမေးသည်။ ကျွန်တော်  
အောင်သိုက်သက်ပြစ်သွားသည်။ ဒီလိုနေရာမျိုးမှာ ဒီအကြောင်း ဆွေးနွေး  
သင့်ပါသလား။ ပြီးတော့ ကျွန်တော်ကိုစွဲကို သူ ဘာလို့ဝင်ပါရတာလဲ။

“ကိုယ်တို့ စကားသိပ်မပြောပြစ်ကြပါဘူး လူစီး။ ပထမ ညာ၊ ပထမ  
ဦးဆုံး ရောက်စုလှုပဲ ပင်ပန်းလိုအပြီး သူ အစောက်း အိမ်ရာဝင်သွားတယ်။  
မနောကလည်း မြေအနေအထားနဲ့ နိုက်ပို့နေရတယ်ကွာ့၊ ပန်းခြော့  
အကြောင်းပဲ ပြောကြတယ်လဲ”

လူစီးက ဘာမှ ဆက်မမေးဘဲ ဤမြိမ်နေသည်။ ထိုင်ခဲ့နောက်ကျောကို  
မဖို့ဘဲ မတ်မတ်ထိုင်လှောက်။ လက်နှစ်အက်ကို ပွဲောဆက်ထားသည်။ အတန်  
ကြာမှ သူအသံ ပြန်ထွက်လာသည်။

“တော်တော်ဘုတေသနမော့။ သံးဆယ့်ငါးလောက်ပဲ ရှိုံးမယ်ထင်တယ်။  
မီးလစ် ဘယ်လိုထင်လဲ။ ဒီထက်ငယ်တယ် မထင်ဘူးလား”

“မသပါဘူး လူစီးရယ်။ အဲဒါတွေ ကိုယ် သတိမထားမိပါဘူး။  
လူတွေအသက်ကို ကိုယ် မယ်နဲ့တတ်ပါဘူး။ ကိုယ်ကို မှန်ခိုင်းရင် ကိုးဆယ်  
ကျော်လို့ ထင်ချင်ထင်မိမှာပေါ့”

“သွားစမ်းပါ။ ကိုးဆယ်ကျော်အရှယ်က ဒီမျက်လဲ့မျိုး၊ ဒီအသားအရေမျိုး ရှိနိုင်ပါမလား။ အဝတ်အစားလည်း တော်တော်ရွှေးတတ်ပုံပဲ။ သုဝတ်ထားတဲ့ ဝတ်ရုံဟာ သူနဲ့ တကယ်ကွက်တိပဲ။ အနက်ရောင်ဝတ်ထားပေမဲ့ သောကရှိပဲ သူမှာမထင်ဘူး။”

“ကြည့်စမ်းမ်း မင်းကို စပ်စပ်စုစု မလုပ်တတ်ဘူးထင်နေတာ။ ဒါမျိုးက မစွာက်ပက်စိုက်ရှိခဲ့လုပ်လေး။ အဒီလို သူတစ်ပါးအကြောင်းကို မင်း တစ်ခါမှ စိတ်ဝင်တားမှ မပြောဖူးပါဘူး။”

တော်ပါသေးရဲ့၊ အတက်လမ်း တောင်ကုန်းက အတန်ဝေးသဖြင့် ကျွန်ုတ်တော် အောက်ဆင်းလိုက်ရှာသည်။ မြင်းထိန်းလည်း ဆင်းပြီး ရထားနှင့် အတူ လျောက်သည်။ ဒါက ထုံးလိုပြစ်နေပြီး မြင်းတွေ မပင်ပန်းရအောင် အကျင့်လုပ်ထားမြင်းဖြစ်၏။

လူစီတစ်ယောက် ဘာတွေ အတွေးခေါင်နေပါလိမ့်။ မမရောယ် ရောက်လာပြီး အားလုံးနှင့် အဆင်ပြုနေပြီး သူ ဘာတွေ တွေးပူဇာပါလိမ့်။ တောင်ကုန်းအမြင့်ဆုံးနေရာရောက်တော့ ကျွန်ုတ်တို့ ရထားပေါ်ပြန်တက် လိုက်ကြသည်။ လမ်းတွင် သူနှင့် ကျွန်ုတ်တော် စကားမပြောဖြစ်ကြတော့။

အိမ်ကို ကျွန်ုတ်တို့က အရင်ရောက်နှင့်သည်။ လူစီနှင့် ကျွန်ုတ်တော်က နှစ်ကုန်းပေါ်လိုက် မမရောယ်တို့ နှစ်ယောက်ကို စောင့်ကြုံနေရာသည်။ ရောက်လာတော့ အဘိုးကြီးနှင့် မမရောယ် စကားလောက်ဆုံးကျေလာပုံရသည်။ မိတ်ယောင်းအေးပောင်းတွေလို့ တရင်းတန်းပြစ်သွားလေပြီ။

“ဘယ်လိုလဲ၊ အဆင်ပြုကြရဲ့လား။”

မမရောယ်က လုံးမေးသည်။ ကျွန်ုတ်တို့မျက်နှာတွေ ခံပတ်းတင်းဖြစ်နေပုံကို သတိထားမိသွားသည်ထင်၏။

“ဟာတ်ကဲ့ ပြပါတယ်ရင်း။ ကျွဲ့မူးတင်ပါတယ်”

လူစီက ယဉ်ကျော်စားဖယ်ပေးပြီး မမရောယ်ကို အရင်ဝင်စေ

လိုက်သည်။ မမရောယ်က သူလက်မောင်းကို ကိုင်ပြီး ပြောသည်။

“လူ ဦးထုပ္ပန့်၊ ကုတ်အကျိုးချုပ်တဲ့ ကိုယ့်အခန်းထဲ သွားကြမယ်”

ကျွန်ုတ်တော်က ခေါင်းကိုင်အဖော်းကို ပဋိသန္ဓာရာ မပြုနိုင်မိ ပက်စကို မိသားစု ရောက်လာကြသည်။ မစွာက်ပက်စကိုကာ အပေါ်ထပ်တက်သွားသည်။ သားကောင်နှင့်ရာသည် အဲလိုက်ခွေးနှင့် မခြား။ သမီးနှစ်ယောက်ရှိနှင့် အဘိုးကြီးနှစ်ယောက်ကို ကျွန်ုတ်တော်က ပန်းခြုံခေါ်သွားပြီး လိုက်ပြသည်။ မိန်းကလေးနှစ်ယောက်လည်း လွှာစိုလိုပင် မမရောယ်အလုကို အိမ်ချင်းစွဲ၊ လူမဆုံးပြုနေကြပြီ။

အိမ်ကိုမရှိသည့်နောက်ပိုင်း တန်းစွဲရက်များသည် ပြောက်သွေ့၊ နေ့ခဲ့သည်။ ယနေ့မှ လုံးဝါးဝါးမြော်ချော်လေသည်။ စားပွဲပေါ်မှု ပန်းကန့်ချက်ယောက်များ၊ ငွေထည်စွဲစွဲများမှာ ပြောင်လက်တော်ပနေသည်။ ဟင်းလျားများကလည်း တကယ်ထမင်းစားပွဲကြီးအတိုင်း အလျော်ပယ်။

အိမ်ကိုထိုင်သည့် ထိပ်စားပွဲစွဲငွေ့ကြုံတို့ ဝင်ထိုင်လိုက်သည်။ မမရောယ်က ဟိုဘက်ထိပ်မှု နေရာယူသည်။ ခင်ကြီး ပက်စကိုက ခါတိုင်းလို့ လူနှေ့ကြိုက်ခွဲသားနှင့်မဟုတ်တော့ဘဲ ဆွင်နေသည်။ ကျောတွေ တစ်ပုံပြီးတစ်ပုံ ရွှေ့ပြနေသေးသည်။ ကျွန်ုတ်တော် ခေါင်းကိုင်အဖော်လည်း သီသီသာသာ ပျော်နေ၏။ သူကို သည်ပုံစံမျိုးဖြင့် ကျွန်ုတ်တော် တစ်ခါမြှုပ်ဖွဲ့ပေးသေား။

လူစီတစ်ယောက်သာ ပြုမဲ့ချက်သား ကောင်းနေ၏။ ကျွန်ုတ်တော်က သူ မျက်နှာကြည်လာအောင်လုပ်သော်လည်း မအောင်မြင်ပေး။ မတတ်နိုင်ပါ။ ကျွန်ုတ် မကြီးစားတော့။ ခင်ကြီးကို ကျောတွေ တစ်ပုံပြီးတစ်ပုံ ဘက်ရွှေ့တိုင်းနေသည်။ မမရောယ်ကို သဘောကျြီး ကျွန်ုတ်ရ ရယ်နေ မီသည်။ သည်လောက်နှိပ်ည့်သည် ထမင်းစားပွဲမျိုး တစ်ခါမြှု ကျွန်ုတ်တော် အေးဖေးသေး။ သို့ အိမ်ကိုများပါရင် ဘယ်လောက်ကောင်းမလဲဟု

ကျွန်တော် တောင့်တမိုး။ သူပျော်နေမည့်ပုဂ္ဂိုလ် မျက်စိထဲ မြင်ယောင်နေ၏။

အချို့ပြဲဗြီးလို့ စိုင်ရောက်လာတော့ ကျွန်တော် ထြား ခါတိုင်းလို့  
တံခါးဖွင့်ပေးရနှာလား၊ အိမ်ရှင်က ကျွန်တော်လား၊ မမရော့ချယ်လား မရွှေ့ခြား  
နိုင်အောင် ပြန်နေ၏။ သူကိုလုမ်းကြည့်တော့ သူက ကျွန်တော်ကို ပြုဗြီး  
ကြည့်နေသည်။ ကျွန်တော် ပြန်ပြီးပြလိုက်၏။ ရတ်တရက် မျက်နှာမလွှဲ  
နိုင်ဘဲ ဖြစ်သွား၏။ ကျွန်တော်ရင်ထဲတွင် သိမ့်ခဲ့ နွေးသွားသည်ထင်လိုက်၏။  
ဘယ်တို့ော်ကမှ သည်လိုမခံစားခဲ့ဖူးပါ။

“ဦး မေးပါရရင် မစွေရော့ချယ်၊ ဖီးလစ်နဲ့တွေ့တော့ အင်းဘရောစ်ကို  
ပိုသတိမရဘူးလား၊ သူတို့နှစ်ယောက်က အမြှာလိုပဲလေ”

မမရော့ချယ် တော်တော်နှင့် မဖြေဗြီးပေါ်မှ လက်သုတ်ပဝါကို  
စားပွဲပေါ် ပြန်တင်လိုက်သည်။

“ဟုတ်တယ်၊ သိပ်တွေတာပဲ။ ခုလို စုပြီး ညာစားနေချိန်မှာ သူ  
ရှိနေသလိုပဲ။ သူ ပါနေသလိုပဲ”

ပြောဗြီး သူ မတ်တတ်ထဲပေါ်တော့ အခြားအမျိုးသမီးအားလုံး ထရပ်  
ကြသည်။ ကျွန်တော်က ထမင်းစားခန်းကို ပြတ်လျောက်သွားပြီ။ တံခါး  
သွားဖွင့်ပေးလိုက်သည်။ သူတို့ထွေက်သွားတော့ ကျွန်တော်တဲ့တွင် ကျွန်တော်  
ပြန်ထိုင်သည်။ ကျွန်တော်ရင်ထဲတွင် လွှဲပဲလွှဲပဲရှားရှားပြစ်နေဆဲ။

●

အခို့ [ ၁၂ ]

ခင်ဗြီးက တရားပွဲတစ်ပွဲ ရှိသေးသဖြင့် ခြောက်နာရိတွင် လူစွဲကြသည်။  
မစွေက်ပက်စကိုက သည်တစ်ပတ်အတွင်း အလည်းလာလို့ မမရော့ချယ်ကို  
ပို့နေသာ ကျွန်တော် ကြားလိုက်သည်။ သီးနှစ်ယောက်ကလည်း အတင်း  
နိုင်ဗြီးပြီး ပုံသဏ္ဌာန်ကြုံ၏။ တစ်ယောက်က သူရေးထားသည့် ရေဆေးပန်းချို့  
ကော်များကိုပြပြီး ဆဖော်ချက် လိုချင်လိုတဲ့။ နောက်တစ်ယောက်က ဘဏ်းပန်းထိုး  
လုပ်နေရတာ အားမရလို့ မမရော့ချယ်ဆိုမှာ သင်ချင်ပါတယ်တဲ့။

မစွေက်ပက်စကိုက ဆက်ပြောသည်။

“မစွေရော့ချယ်ကို ပို့နေသာ လွှဲလွှဲတွေ့က အများကြီးရယ်။ တစ်အိမ်  
တစ်ရှင် လည်းရင်တောင် လေးပတ်လောက် အချို့ဖော်ရလိမ့်မယ်”

ကျွန်တော်ခေါင်းကိုင်အဖောကလည်း တစ်စခန်း ထပြန်ပြီ။

“ဘယ်အိမ်သွားသွား ကိုယ်တို့ ကုန်းမြင့်သာကနေ သွားရတာ  
နိုင်အဆင်ပြတာပေါ့။ အိမ်မှာလည်း လာတည်းရှုံးမယ်နော် မစွေရော့ချယ်”

အဘို့ကြီးက ကျွန်တော်ကို အကဲခတ်သည်မျက်လုံးများနှင့် လှမ်း  
အညွှန်သည်။

“မဖြစ်သေးဘူးထင်တယ် ဦး”

ကျွန်တော်က အပြတ်ကုန်ကွက်လိုက်သည်။

“မမရေချယ်မှာ လုပ်စရာတွေ အများ ဦးရှိသေးတယ်ခင်ဗျာ။ မဟာ သခတိပြုပြီး ယာတော့နဲ့ သစ်တော့တွေကို နှဲအောင် မကြည့်ရသေးဘူး။ အလုပ်သမားတွေနဲ့လည်း လုစွဲအောင် မိတ်ဆက်မပေးရသေးဘူး။ ချက်ချင်း ထွက်သွားရင် အားလုံး မကျေမန်ဖြစ်ကြမှာ သေချာတယ်”

လူစီက ကျွန်တော့ကို မျက်လုံးအပြုံးသားနှင့် စိုက်ကြည့်နေသည်။ သို့သော် ကျွန်တော်က မမြှင့်ဟန်ဆောင်ထားလိုက်၏။ သည်တော့မှ အဘိုးကြီး လက်လျှော့သွားသည်။

“အင်း ဒါတော့ ဟုတ်ပေတာပေါ့။ တကယ်လို့များ မမရေချယ်က ပိုန်းကလေးအဖော် လိုတယ်ဆိုရင်တော့ လူစွဲဘက်က အဆင်သင့်ပေါ်”

မစွဲကိုပေါ်စကိုကလော်း အားကျေမံ့ အဆိုပြုသေးသည်။

“ပျော်ရှင်ပြောနော်။ မစွဲရေချယ် လာနေမယ်ဆိုရင် သမီးတွေ ဘယ်လောက်ပေါ်လိုက်ကြမလဲ။ အခေါ်ဗိုတွေလည်း ရှိပါတယ်”

“ဟုတ်ကဲ့။ အားလုံးကို ကျော်စွာတင်ပါတယ်ရှင်း။ ကျွန်မ ဒီမှာ တော်ဝန်တွေပြီးတဲ့အခါကျေမှ စုံးစားကြတာပေါ့။ ခုတော့ ကျော်စွာတင်တဲ့ အကြောင်း ထပ်ပြောပါရစေ”

သည်နောက်တော့ နှုတ်ဆက်သံတွေ၊ ရထားထွက်သံတွေ ရောထွေး အညံ့သွားလေသည်။ ကျွန်တော်တိနှုစ်ယောက် မမရေချယ်အညံ့ကို တက်လာ့လိုက်၏။ အဆင်ပြေပြေ ချောချောမွေးမွေး၊ ပြီးသွားခြင်းအတွက် ကျွန်တော် ဝင်းသာနေသည်။ သူတို့ပြန်သွားကြသည်အတွက် ပို၍၀၈။သာ နောက်၏။

“မောင်လေး၊ ထိုင်လေး၊ အေးတစ်ဆုံးပါဦး၊ ပျော်ရဲ့လား”

ကျွန်တော်က ခုရှည်တစ်လုံးပါ်တွင် ခံလျှော့လျှော့လုံးလိုက်သည်။

“ဟုတ်ကဲ့၊ ပျော်စရာ ကောင်းပါတယ်။ အရင်တုန်းကဆို ဒီလိုနေ့ အောက် ကျွန်တော် သိပ်ပြီးတဲ့တော့။ ကျွန်တော် လူများများနဲ့ စကားမပဲ့ပြာ တတ်ဘူးလေး။ ဒီနေ့လည်း ကျွန်တော်က ဘာမှမပြောရဘာ မမရေချယ် အညံ့သွားလို့ စိုနိပြည့်ပြည့်ဖြစ်သွားတာပါ”

“ဒီလိုနေရာမှာတော့ မိန့်မတွေ အသုံးဝင်ပါတယ်။ အဒါ သူတို့ တတ်အပ်တဲ့ ပညာရပ်တစ်ခုလေး”

“ဒါပေမဲ့ စကားပိုင်းကို စိုပြည်အောင်လုပ်နေမှန်းလည်း မသိရဘူး။ လူတိုင်းနဲ့ အဆင်ပြေအောင် မမရေချယ် နေတတ်တယ်နော်”

“မောင်လေးကို တစ်ခုပြောမယ်။ ခုလုံး ယောင်တော်တော် လုပ်နှုမယ်အေား မင်းရဲ့လူစီလေးနဲ့ မြန်မြန်လက်ထပ်လိုက်ပါလား။ သူဟာ အိမ်ရှင်မကောင်းတစ်ယောက် ဖြစ်လာမယ် မိန့်ကလေးပဲ့”

ခုရှည်ပါ်တွင် ကျွန်တော် ထထိန်သည်။ သူက မှန်ရှုတွင် ဆံပင်ကို သေသေသပ်သပ်ဖြစ်အောင် သပ်တင်နေသည်။

“ဗျာ လူစွဲကို လက်ထပ်ရမယ်၊ ဟုတ်လား။ အမို့ပြာယ်မရှိပါဘူး။ ကျွန်တော် ဘယ်သွာ့ကိုမှ လက်မထပ်ချင်ဘူး။ ပြီးတော့ ကျွန်တော်လူစီလေး မဟုတ်ဘူး”

“ဟုတ်လား၊ မမရေချယ်က အဲဒီအတိုင်းထင်နေတာ။ အဘိုးကြီး ကတော့ ပြုစေချင်နေတယ်လို့ အကောက်တို့တော်လား”

ခုတစ်လုံးတွင် ငင်ထိုင်ပြီး အာက်ထိုးနေသည်။ ကျွန်တော် မကျေ မှန်သပ်ဖြင့် မေးလိုက်သည်။

“အဘိုးကြီးက ဘာပြောလို့လဲ”

“အတိအကျတော့ ဘယ်ပြောမလဲ။ ဒါပေမဲ့ သူစီတ်ထဲမှာ အစိအစဉ် ခုထားပုံပဲ့။ မင်းဟာ အစိကိုနဲ့ ကြီးပြင်းလာနဲ့တာတဲ့။ မိန့်မသားတွေရဲ့ အပြုအစု မခံရဖူးဘူးတဲ့။ အိမ်ထောင်ပြပြီး မိသားစာာဝတစ်ခု တည်ထောင်

သင်ပြီတဲ့ လူစိုက မောင်လေးကို ကောင်းကောင်းနားလည်မြှကြာင်းလည်း  
ပြောသေးတယ်။ ငယ်ပေါင်းတွေတဲ့ ဒါထက် စနေနောက်ရှိစွာ မင်း  
တော်းပန်ပြီးပြေား။

“ဟုတ်ကဲ့၊ တော်းပန်ပြီးပါပြီ။ သိပ်အကြောင်းမထူးပါဘူး။ လူစို  
ကိစ္စ ဘေးချိတ်ထားလိုက်ကြရအောင်ပါဘူး။ သူကိုယ့်ဖို့ တစ်ခါမှ ကျွန်တော်  
တွေးမကြည့်ဖို့ဘူး။”

“အင်း လူစိုလေး သနားပါတယ်”

“နောက်တစ်ခုက ဟိုအမိမသည်အမိမသွားလည်ပို့တို့၊ ကုန်းမြှင့်သာနဲ့  
ခင်ကြီးကျော်းမှာ သွားနေပို့တို့ ဆိုတာတွေကို မောပစ်လိုက်ပါ။ ဒီမှာ  
နေနရတာ ဘာဖြစ်လိုပဲ။ ကျွန်တော် ရှိနေသားပံ့ဟာ”

“အင်း ခုတော့ ဘာမှမဖြစ်သေးပါဘူး”

“နောက်တော့ကော် ဘာဖြစ်လာမှာမို့လဲ”

“သီကွမ်ဘီ မမရောဂျ်ကို စိတ်မပျက်မချင်း နေမယ်လေ”

“ဘာ မမရောဂျ်ကလဲ ဆီကွမ်ဘီနဲ့ ဘာဆိုင်လိုပဲ။ ဝယ်လင်တန်  
နဲ့လည်း မဆိုင်ဘူး။ တမ်းလင်းနဲ့လည်း မဆိုင်ဘူး။ မဟာသုခရိုင်မှု  
ကျွန်တော် အဓရပဲ”

ကျွန်တော်ကိုကြည့်ပြီး ရယ်များနေမည်လားအထင်ဖြင့် သူကို  
လုမ်းကြည့်လိုက်သည်။ သူက အင့်ထိုးနေသဖြင့် သူမျက်နှာကို မဖြင့်ရှာ  
ကျွန်တော် စကားဆက်သည်။

“မန်ကြဖြန့် မဟာသုခရိုင်မြိုင်ရဲ့ အလုပ်သမားတွေကို ကျွန်တော်  
စာရင်းလုပ်မယ်။ လုပ်သက်အတိုင်း တန်းစီမယ်။ လုပ်သက်အရင့်ဆုံး  
မီသားစကားပြီး မမရောဂျ် တွေ့ရမယ်။ အစဉ်လိုက် တွေ့ရမှာမို့ နေလယ်  
နှစ်နာရီမှာ အစီအစဉ် စမယ်။ တစ်ယောက်မကျို့ တွေ့ရမှာမို့ အချိန်  
တော်တော်ပေးရလိမ့်မယ်”

“ကောင်းပါပြီတဲ့ရင်”

“အဲဒိုကိစ္စပြီးရင် မမရောဂျ် တစ်ပတ်ကို သုံးရက် အီမံမှု နားရမယ်။  
အင်းရယ်၊ ကြာသပတေးရယ်၊ သောကြာရယ်ပေါ့။ အရှင်ထဲက လူတွေ  
အလည်မလာရင်ပေါ့လေ”

“အရှင်ထဲကလုပ်တော်သား လာလည်ပြီးရင်ကော် ဘာဆက်လုပ်ရာလဲ”

“သူတို့ကို တုံ့ပြန်တဲ့အနေနဲ့ သူတို့အီမံတွေ့ကို သွားလည်မယ်လေ။  
နောက်းတိုင်း နှစ်နာရီမှာ။ အဲလေ ယောင်လို့၊ နောက်းတိုင်းမဟုတ်ဘူး။ အင်း၊  
ကြာသပတေးနဲ့ စနေနောက်းတိုင်း နှစ်နာရီမှာ ရတား အသင့်ပြင်ထားပေးမယ်”

“ဒါဆို တန်လော့နဲ့ ဗုဒ္ဓဟူးနေတွေ့မှာ ဘာလုပ်နေရမှာလဲ”

“အင်း တန်လော့နဲ့ ဗုဒ္ဓဟူးနေကျေရင် အဲ”

ကျွန်တော် အပြေးအလွှား စဉ်းစားသည်။ ရုတ်တရက် ခေါင်းထဲ  
လော်လော်။

“မမရောဂျ် ပန်းချိခွဲတတ်သလား။ ဒါမှမဟုတ် သီချင်းဆိုတတ်  
သလား”

“ပန်းချိလည်း မဆွဲတတ်ဘူး။ သီချင်းလည်း မဆိုတတ်ဘူး။  
မောင်လေး ဆွဲနေတဲ့ အချိန်အယားအတိုင်းဆုံးရင် နားချိန်မှာ မမရောဂျ်နဲ့  
ပံ့ဟပ်တာ တစ်ခုမှုမရှိဘူး။ ဒီလိုလုပ်ရင် မကောင်းဘူးလား။ သူတို့တွေ  
လာလည်တာကို မစောင့်ဘဲ မမရောဂျ်က အရင်သွားလည်ပြီး သူတို့ကို  
အီတလိုစကား သင်ပေးမယ်လေ။ မကောင်းဘူးလား”

ပြောပြောဆိုဆို သူ မတ်တတ်ထဲရုံသည်။ တစ်ခြမ်းလောင်နေသည့်  
အယောင်းတိုင်းတွေ့ကို လိုက်ညွှန်နေသည်။ ကျွန်တော်က အထိတ်တလန့်  
ပုံစံဖြင့် ရယ်သွေးသွေးလိုက်သည်။

“မဟာသုခရိုင်မြိုင်က ကျွန်တော်အစ်ကိုရဲ့နော်၊ ကျွန်တော် မရှိုးက  
အီတလိုဘာသာ ကျော်ပေးမယ်၊ ဟုတ်လား။ လူကြားမကောင်းပါဘူး”

မမရေချယ်။ အဲဒီအလုပ်မျိုးဆိုတာ ဘယ်ကမှ အထောက်အကွမပါတဲ့  
အပျို့ကြီးတွေ လုပ်တဲ့ အလုပ်ပါ၏။

“အဲဒီအခြေအနေမျိုးရောက်နေတဲ့ မှုဆိုးမတစ်ယောက်ဆိုရင်  
ဘာလုပ်မလဲ၊ ပြောပါ၍။”

ကျွန်တော်က ဘာမျှမစဉ်းစားဘဲ စွတ်တင်လိုက်သည်။

“မှုဆိုးမတွေကတော့ လက်စွမ်းကိုမြန်မြန်ရောင်းပြီး နောက်ယောက်း  
ယူကြတာပဲမဟုတ်လား”

“ဟုတ်လား၊ မမရေချယ်က အဲဒီလိုလည်း မလုပ်ချင်ဘူးဆိုရင်ကော်၊  
အိတလီဘာသာပဲ သင်ချင်တယ်ဆိုရင်ကော်”

ပြောပြီးတော့ ကျွန်တော်နဲ့ဂို့အသာယ်ပြီး နှုတ်ဆက်ကာ အခန်း  
ထဲမှ ထွက်သွားလေတော့သည်။

ကျွန်တော်တစ်ယောက်တည်း ထူးဖိန်းရှိန်း ကျွန်ခဲ့သည်။ သေတော့  
မှာပဲ၊ ငါ ဘာတွေသွားပြောပါလိမ့်။ အခြေအနေကို ဘာမျှမသုံးသပ်ဘဲ  
စိတ်လိုက်မာန်ပါ ပြောလိုက်မိမြင်းဖြစ်သည်။ သူ ကျွန်တော်ကို ဘယ်လို  
ထင်သွားပြီးလဲ။

ရှိန်နယ်ဒီဆိုတဲ့လဲ ပြောတာကို ကျွန်တော် ပြန်သတိရလာသည်။  
ဖလောရင့်မှ သူအိမ်ကြီးကို ရောင်းမည်တဲ့။ တစ်ဆက်တည်း ကျွန်တော်  
ခေါင်းထဲသို့ အတွေးပေါင်းစုံ လိုမြှင့်ဝင်လာသည်။ အစ်ကိုက သေတမ်းစာ  
ထဲမှာ သူအတွက် ဘာမှ မထားခဲ့ပါပဲလား။ စတိကလေးလောက်တောင်မှ  
မပေးခဲ့ဘူးလေ။ သူက အိတလီဘာသား၊ ပြုရင်ပြမည်ဆိုလျှင် လူတွေက  
ဘယ်လိုထင်ကြမှုလဲ။ ဘာပြောကြမည်လဲ။

လွှန်ခဲ့သည် နစ်ရက်၊ သုံးရက်ကဆိုလျှင် ကျွန်တော် ကရရှိက်လိမ့်မည်  
မဟုတ်။ ကျွန်တော်စိတ်ကူးထဲက မိန့်မ ငတ်သောလည်း အကြောင်းမဟုတ်။  
သူထိုက်နဲ့သူကပါ။ သူအပြစ်သူ ခံပစ္စေပါ။

ခုတော့ သည်လိုမဟုတ်တော့ပြီး။ တစ်ခုခုလုပ်မှဖြစ်တော့မည်။  
သို့သော် ကျွန်တော် ဘာလုပ်ရမှန်းမသိ။ တစ်ခုကို ပြေးသတိရပြီး စိတ်ထဲ  
ပါပါးသွားသည်။ ဒါပေမဲ့ ပစ္စည်းတွေ၊ ငွေတွေကို ကျွန်တော် ပိုင်မှ မပိုင်  
သေးတော့။ ကျွန်တော်မျှေးနေရောက်မှု၊ နောက် ခြောက်လကြား ကျွန်တော်  
တရားဝင်ရမှာလေ။ ဒါကြောင့် ကျွန်တော် ဘာမှလုပ်ပေးနိုင်လိမ့်မဟုတ်။  
ထို့ကြောင့် မမရေချယ်နှင့်ပတ်သက်လာလျှင် တာဝန်ရှိသူမှာ ကျွန်တော်  
အာတ်။ နစ်ကန်ဒေါလ်သာလျှင် ဖြစ်လိမ့်မည်။ အဘို့ကြီးကိုပဲ ကျွန်တော်  
ပြောရလိမ့်မည်။

လောလောဆယ်တော့ ကုန်းမြင့်သာကိုသွားဖို့ ကျွန်တော် အချိန်  
ရရှိမှုံးမည်မဟုတ်ပေ။ ကျွန်တော်ခွဲထားသည် အစိအစဉ်တွေအတိုင်း  
ဆိုလျှင် လုံးဝအချိန်မရရှိနိုင်။

သောကြာနေ့ရောက်မှ ကုန်းမြင့်သာကို ကျွန်တော် သွားဖြစ်သည်။  
ကျွန်ကြီးကို စာကြည့်ခန်းထဲတွင် အသင့်တွေ့ရ၏။ အချိန်က မနက်  
ဆယ်နာရီ၊ နိုဝင်းမပျိုးတော့သဲ ကျွန်တော် လာရင်းကိစ္စကို တန်းပြော  
လိုက်သည်။

“အဲပါပါပဲ့ဦး၊ ဒါဆို အခြေအနေကို ဦး သိလောက်ပါပြီ။ ကျွန်တော်တို့  
တစ်ခုခု ချက်ချင်းလုပ်ပေးဖြစ်တော့မယ်။ မစွေက်အကိုရှုလေက အိတလီ  
ဘာသာ ကျူးရှုံးပြုမယ်ဆိုတဲ့သတင်းများ၊ မစွေက်ပက်စကိုကြားသွားရင်  
အင်းခတ်သလို ဖြစ်သွားလိမ့်မယ်”

ကျွန်တော်တင်ထားသည် အတိုင်းပင် အဘို့ကြီး အဲ သွားသည်။ စိတ်မကောင်းလည်း ဖြစ်သွားပုံရ၏။

“အင်း မင်းပြောတာ ဟုတ်တယ် ဒီးလစ်။ ဒါ မဖြစ်သင့်တဲ့ကိစ္စပဲ့။  
ဒါပေမဲ့ စဉ်းစားစရာတွေတော့ ရှိတယ်ကူး။ ဒီကိစ္စ ဘယ်လိုရှုံးရမယ်ဆိုတာ  
ဒီးစဉ်းစားလိုက်ဦးမယ်”

“အရိန်သိပ်မရှိဘူး ဦး။ သူလုပ်ချင်တဲ့အစီအစဉ်ကို တစ်ယောက် ယောက်နဲ့များ သူ တိုင်ပင်ဆွေးနွေးလိုက်ရင် ခုက္ခာ။ အမြန်ဆုံး ကျွန်တော်တို့ စိစဉ်မဖြစ်မယ်။ ဒီနေ့ လုပ်မဖြစ်မယ်”

အဘိုးက စားပွဲပေါ်မှ စာရွက်တွေကို ဖွံ့ဖြိုး

“ဦး မင်းရဲ့ မမရောဂါယ် သိ စာတစ်စောင်၊ ဘဏ်ကို စာတစ်စောင် ရေးလိုက်မယ်။ ဘဏ်ကို ရင်းပြလိုက်မယ်။ မဟာသုခရိုင်မြှင့်ပစ္စည်းတွေကို ဘယ်လိုဘယ်လိုလုပ်ဖို့ အစီအစဉ်ရှိတယ်ဆိုတာလေ။ ရောဂါယ်နာမည့်နဲ့ ဘဏ်စာရင်းတစ်ခု ဖွင့်ပေးလိုက်မယ်။ သုံးလတစ်ကြိမ် အဲဒီစာရင်းထဲကို ငွေထည့်ပေးမယ်။ ကဲ ဘယ်လောက်လဲဆိုတဲ့ပမာဏကိုတော့ မင်းပဲ ဆုံးဖြတ်”

ကျွန်တော်က ကိန်းကဏ္ဍးတစ်ခုကို ရွှေ့ပြလိုက်သည်။

“မင်း တော်တော်ရှုက်ရောပတာပဲ။ သိပ်မများလွန်းဘူးလား မိုးလစ်း လောလောဆယ် သု ဒါလောက်လိုလိုလား”

“ဟာ ဦးကလဲများ သိပ်တွက်မနေပါနဲ့။ အစ်ကိုသာဆိုရင်လည်း ဒီအတိုင်း လုပ်မှာပါပဲ”

“မင်း မမရောဂါယ်တော့ ပျော်ဘူးမှာပါလေ”

သုစာရေးနေတာကို ကျွန်တော် ဓာတ်ရုံးတော်သေးသည်။ အဘိုးကြီးက ကျွန်တော်နာမည်ကိုမထုံးဘဲ မဟာသုခရိုင်မြှင့်အနေဖြင့် ရေးသည်။ မဟာသုခရိုင်မြှင့်က သုံးလ တစ်ကြိမ် သည်ရွှေ့သည့်နဲ့ စာရင်း လွှဲပြောင်း ပေးပို့ ဆုံးဖြတ်ကြောင်း ဖော်ပြထားသည်။

“ဒီကိစ္စမှာ မင်း မသိသလိုနေချင်ရင် ဒီစာကို မင်း ယူမသွားနဲ့။ ဒေါသန အဲဒီကိုသွားစရာရှိတယ်။ သူနဲ့ ပို့ခိုင်းလိုက်မယ်”

“ကောင်းပါတယ် ဦး။ သိပ်ကောင်းပါတယ်၊ ကျေးဇူးပါပဲ။ ဒါပေမဲ့ ဘဏ်အတွက်စာကို ကျွန်တော် ယူသွားလိုက်ပါမယ်”

“လူစီ အောင်ထဲမှာရှိလိမ့်မယ်။ နှုတ်ဆက်သွားဦးနော်”

ကျွန်တော် အသာလေးလစ်သွားဖို့ စိတ်ကွဲထား၏။ ခုတော့ မဖြစ် တော့ပေ။ သူကို အည်ခန်းထဲတွင် အဆင်သင့်တွေ့ရသည်။

“အသာကြားလိုက်ပါတယ် ထင်နေတာ။ မှန်တွေ့ ဖုတ်ထားတာနဲ့ အတော်ပဲ။ အေးအေးဆေးဆေးနေမှာ မဟုတ်လား”

“မနေနိုင်ဘူး လူစီ၊ ကျေးဇူးပါပဲကွား။ ချက်ချင်းပြန်လစ်ရမယ်။ ကို့ က်စ်ခုနဲ့ ဦးသိ လာတွေ့တာ”

ဝင်းသာအားရဖြစ်သွားပုံကနေပြီး တန်ခိုးနေ့နေ့က မျက်နှာမျိုးပဲ ပြန်ဖြစ်သွားသည်။

“မစွဲကိုအက်ရှုလေတစ်ယောက်ကော် နေကောင်းရဲ့လား”

“မမရောဂါယ် နေကောင်းပါတယ် လူစီ။ အဲတလိုက သူယူလာတဲ့ ပန်းပင်တွေ့နဲ့ အလုပ်ရှုပ်နေတယ်။ ဒီမန်ကိုပဲ ရောက်လာတာ။ တမ်လင်းနဲ့ နှစ်ယောက်သား တူးခွာနေကြလေရဲ့”

“မိုးလစ်က အောင်မှာနေပြီး ပိုင်းလုပ်ဖို့ကောင်းတာပဲ့”

“မင်းသိသာပဲ့။ ပန်းခြုံထဲမှာ ကိုယ် ဘာမှာသုံးလို့မရတာ။ ဘယ်လိုလဲ စိတ်ကောက်တာ ပြောသွားပြီလား”

သူမျက်နှာ နိရုံသွားသည်။

“စိတ်ကောက်တယ်၊ ဟုတ်လား။ ဘာဆိုလိုတာလဲ မိုးလစ်”

“တန်ခိုးနေ့နေ့လဲ့ မျက်နှာပုပ်ကြီးနဲ့ လူတိုင်းသတိထားမိမှာပဲ။ ပက်စကိုညီအစ်မတွေ့ ဘယ်လိုထင်ကြမလဲမသိဘူး”

“ပိုက်စကိုညီအစ်မတွေ့ ဘာမထင်ချိန်မျှပုပ်ပါဘူး။ သူတို့လည်း သူများနည်းတဲ့ တွေားကိစ္စကိုပဲ စိတ်ဝင်စားနေကြတာလေ”

“ဘာများပါလိမ့်”

“ရှုစ်စပ်က ဂျင်ခြေလည်တဲ့ အဲဒီအမျိုးသမီး မိုးလစ်လို့ မနဲ့မနဲ့

လုတ်ယောက်ကို လက်ညီးကလေးပေါ်တင်ပြီး မွှေ့နေတာ လူတိုင်း မြင်နေ  
တပဲ”

ကျွန်တော် ချာစနဲ့ လူညွှန်တွက်လာခဲ့သည်။ ဆက်နေလျှင် လက်လွန်  
ခြေလွန်တွေ ပြောမိတော့မည်။

အန်း [ ၁၃ ]

ကုန်းမြင်သာမှ မြို့ထဲမှ အမ်အပြန်ခရီးကို ဆန့်လိုက်လျှင် ကျွန်တော်  
မြင်စီးလာသည့်ခရီးမှာ မိုင်နှစ်ဆယ်ကျော်ပြီ။ မြို့အထွက် ဆိပ်ကမ်းမှ နှင်းဆီ  
သရုပ္ပါတယ်တွင် ရေဆာပြ ဘီယာတစ်ခွက် ဝင်သောက်ခဲ့၏။ ဘာမျှ  
အေးပြစ်ခဲ့။ အိမ်ပြန်ရောက်တော့ လေးနာရီထိုးနေပြီ။ ဝမ်းဟာလပြီ။

စာကြည့်ခန်းထဲတွင် မီးတွေ ဟိန်းနေ၏။ မမရေချုပ်ကို အရိုပ်  
အသောင်းဖွေ့ကြွေ့ရဲ။ နံရုံးမြို့ကို ဆွဲနေပြီ။ ဆီကွမ်ဘီကို ခေါ်လိုက်သည်။  
သူဝင်လာလာချင်း လှမ်းမေးလိုက်၏။

“ခင်ဗျားတဲ့ မမလေးကော့”

“သုံးနာရီကျော်မှ ပန်းခြံထဲက ပြန်လာတယ် အစ်ကိုလေး။ အစ်ကိုလေး  
ဆွဲက်သွားကတည်းက သူတို့နှစ်ယောက် မနားမနေလုပ်နေကြတာ။ ခုပဲ  
တစ်လင်းက ကျွန်တော့ကိုပြောနေတာ။ သူ တစ်ခါမှ ဒီလိုသခင်မယူး  
အတွေ့ဖူးဘူးတဲ့”

“ဒါဆို မမလေး အရမ်းပင်ပန်းနေမှာပေါ့”

“ပင်ပန်းပုံမရဘူးခင်ဗျား။ မမလေး နားပါတော့လို့ပြောတာလည်း

မရဘူး။ ကောင်လေးတွေကို ရေဒ္ဓါနိခိုင်းလိုက်တဲ့။ ခေါင်းလျှော်ဦးမယ်တဲ့။  
ပြီးမှ ရေချိုးမယ်တဲ့။ မမလေးလိုအမျိုးသမီးတစ်ယောက် ကိုယ်တိုင် ခေါင်း  
လျှော်ရတယ်ဆိတာ မတော်ပါဘူး အစ်ကိုလေး။ ဒါကြောင့် ကျွန်တော်တဲ့မှ  
လေးကို ခေါ်ပေးမယ်ပြောတဲ့လည်း မရဘူးခင်ဗျာ”

“ဟုတ်ကဲ အစ်ကိုလေး၊ ငါးနာရီလေးဆယ့်ငါးမှာ ပြင်လိုက်ပါမယ်”  
“ကျေးဇူးပဲ သီက္ခမ်ဘီ”

လေကလေးချွန်ပြီး အပေါ်ထပ်သို့ ကျွန်တော် တက်လာခဲ့သည်။  
အခန်းထဲ ရောက်ရောက်ချင်း အဝတ်တွေ ချေတ်ပစ်လိုက်ပြီး ရေနှေးကုန်တွင်  
အားရပါးရ ဖို့ချို့ပေါ်လိုက်သည်။ အိမ်ခန်းထဲ ပြန်ရောက်တော့ မျက်နှာသုတေ  
ပတ်ကြီးနှင့် ရေသုတေနေစဉ် အိပ်ရာနဲ့သား စားပွဲပေါ်တွင် ပန်းပွင့်တွေအပြည့်  
နှင့် ကြောပန်းကုန်ကြီးတစ်ခု ရောက်နေသည်ကို သတိထားလိုက်မိ၏။  
ရောင်ခံပန်းပွဲပျိုးစုံကို အစိမ်းရောင်အရွက်ကလေးများရုံကာ လှုပုပုပဲ  
မြယ်ထားခြင်းဖြစ်၏။

ယခင်က ကျွန်တော်အခန်းထဲကို ဘယ်ပန်းဖွင့်မှ မရောက်ဖူးခဲ့ပါ။ မမရောယ်လက်ချက် ဖြစ်ရမည်။ ပန်းဖွင့်တွေကိုကြည့်ပြီး ကျွန်တော် ပိုပြီး လန်းဆန်းမြှုပ်းကြလာသည်။ ဝရနှစ်တာဘက်ကိုထွက်လျောက်ပြီး မမရောယ်၏ အော်ခန်းတံ့ခါးကို ခေါက်လိုက်သည်။

“ဘယ်သလဲ”

“ကျွန်တော်ပါ မမရေချယ်၊ ကျွန်တော် အရမ်းသာလာလို့ ဉာဏ်စောပြင်ခိုင်းထားပါတယ်။ တမ်းလင်းနဲ့ နှစ်ယောက် အတော်ဟာသွားတယ်ဆို။ မမ ရေချိုးပြီးပြီလား၊ ခေါင်းလျှော့ပြီးပြီလား”

ရယ်သံသံတွက်လာသည်။ ကူးစက်ဖော်သည့် ရယ်သံမျိုး။  
“မလရေချယ်နဲ့ တမ်လင်းတိန္တ်ယောက်လည်း လှစင်စွက် ပျေးတွေ  
ပြန်ယောက်လို့၊ အေးလို့အေးလို့ကော်ကျော်ပဲပဲ”

“ဒါဆို မျက်ခံးမွေးတွေပါ မြေကြီးတွေ ပေကုန်မှာပေါ့”

“တစ်ကိုယ်လုံးပဲ ခုပဲ ရေချိုး ဒေါင်းလျှပ်ပြီးလို့ အခမြာက်ခဲ့နေတာ၊ နဲ့ရုံမှာချိတ်ထားတဲ့ ဒေါ်လေးဖို့ဘုံးပဲ တွေ့နေပြီ။ လာ ဝင်ခဲ့လေ”

ကျွန်တော် တဲ့ခါ:ကို တွေ့ဖွင့်ပင်သွားသည်။ မမရချေယ်က  
မီးလင်းဖို့မှ ခွေးခြေတစ်လုံးပေါ်တွင် ထိုင်နေသည်။ ကျွန်တော် ခေါ်  
ခက္ကာင်သွားသည်။ ဝတ်ရုံးနှင့်ကြေး ဝတ်ထားစွာနှင့် တွေားစိပါလား  
အဖြူရောင် ပိုးပျော်ဝတ်ရုံးကို လည်ပင်းတွင် သိုင်းချည်ထားသည်။ ဆပ်  
တော်ကို ခေါင်းပေါ်တွင် စုတော်ထား၏။

ଓଁଲାଃତିବିଳିପ୍ରକଟ ମଦ୍ବୀପି ॥ ହାଯିଷୁଫୁନ୍ଦିଭ ମଦ୍ବୀପି ॥ ମୁଗ୍ନତାର୍ଥ  
ତାଫୁନ୍ଦିପରିତରଣ ॥ ଗୁରୁତାର୍ଥ ବୁନ୍ଦି ଇଃଗୁରୁତାଫୁନ୍ଦିପରିତରଣ ॥ ରେଣ୍ଟିଃପ୍ରିଃତ ପିନ୍ଦିଃ  
ତାତ୍ତ୍ଵବ୍ୟାଖ୍ୟାତି ପତାମହିତଃ ମିଳିତଃରିଦିଃ ॥

“လာဇေ ထိုင်လေ၊ ဘာ ကြောင်ကည့်နေတာလဲ”

တဲော်မြန်မြတ်ပြီး ကုလားထိုင်တစ်လုံးတွင် ဝင်ထိုးလိုက်သည်။

“ເຫຼົາຖື:ເກີນ ມມເຮັດວຽງ” ພິທຸ:ມຕັ້ນແຍ້າກ ອອນຕໍລະຕາ  
ກູ່ຝັ້ນຕົວ ຕັ້ນອີເມຸນມົດບູ:ຊີ: ເກົງວັນຈຸ:ຕາປີ”

“ဒါ အဝတ်လတ္ထမယူတို့ဘဲ မောင်လေးကလဲ၊ ဒါက မန်စွာ  
စားတဲ့အခါ ဝတ်တဲ့ ဝင်ရှုံးလေး။ အင်းဘရောစ်က သီလရှင်ဝတ်ရှုံးလို့ နာမည့်  
ပေးထားပေါ်”

ପ୍ରାଣୀ: ଲାଗ୍ନକୁଣ୍ଡଳିଙ୍କାର୍ଗ୍ରେ ପାଦିଃତେ ପାଦିତେ ଯିଃକେଵାଚ୍  
“ଅର୍ଥାତଃ କର୍ମପାଦ୍ୟଲବାଚି ପ୍ରାଣୀପରିଦ୍ୱାରା କିମ୍ବାଯିଶିତ୍ତା ପ୍ରଦିଷିତ

သဘာဝမြင်ကွင်းတွေကို မြင်ဖူးပြီးသား ဖြစ်ရမှာပါ။ ဥပမာ ဒေဝါလေးမိဘ<sup>၁</sup>  
ခုလို ဆံထိုး ထိုးနေတဲ့ မြင်ကွင်းမျိုးပါ။ ဘဘာလဲ မောင်လေး ရှက်နေသလား

ကျွန်တော် ဓမ္မထောက်ကို ကြက်ခြေခံတဲ့ ပါး လက်ပိုက်လိုက်သည်။  
“မရှက်ပါဘူး၊ ဘာလို့ရှက်ရမှာလဲ။ အဲ ဒါပေမဲ့ တစ်မျိုးကြီးပဲ”

သုက ရယ်ရင်း ဆည်ပတစ်ချောင်းကို ကျွန်တော်ပေါင်ပေါ်တင်ပြီး  
ပြောသည်။

“မြော် မောင်လေး မောင်လေး၊ မင်းသိတားသင့်တာတွေ အများကြီး  
ပဲမော်။ အဲဒီဆံထိုးလေး သိမ်းထား။ ခေါင်းဆုံးအောက်မှာထား။ မနက်ဖြန့်  
မနက်စာကျွေးရင် ဆိုကွင်းဘို့မျှက်နှာ ဘယ်လိုအပဲဆိုတာ စောင့်ကြည့်ပါလား”

ပြောပြောဆုံးဆုံး ပည့်ခန်းထဲမှ တွေက်သွားပြီး မျက်နှာချင်းဆိုင်မှ  
အိပ်ခန်းဆီ ပျောက်သွားရင်း ပြောသွားသည်။

“မမရော့ချယ် အဝတ်လဲပေါ်တဲ့ မောင်လေး အဲဒီမှာထိုင်စောင့်နေမော်”  
ကျွန်တော်က ပည့်ခန်းထဲမှ ပိုရိုအဆွဲတွေကို သွားဖွဲ့ဖြီး အပေး

အထွေးရှာသည်။ နှစ်ကောင်ဒေါလ် ရေးလိုက်သည့်စာ မမရော့ချယ် ဖတ်ပြီး  
ပြီလား။ စာ မရောက်သေးတာလား။

သုက အိပ်ခန်းထဲမှ အောင်မေးသည်။

“ဒီနဲ့ တစ်နေကုန် ဘယ်ပျောက်နေတာလဲ”

“ကိုစွဲကလေးတစ်ခုရှိလို့ ဖြို့ထဲသွားတာပါ”

ဘဏ်ကိုသွားသည့်အကြောင်း ကျွန်တော် ထည့်မပြော။ ထိုစဉ်  
လွှာသွားစကြိုလမ်းထဲသို့ ဆိုကွမ်းတို့ ဝင်လာသည်။

“ဘာလဲ ဆိုကွမ်းဘီ၊ ညာစာ ပြင်ပြီးပြီလား”

“မဟုတ်ဘူး အစ်ကိုလေး၊ ကုန်းမြင်သာက မြင်းထိန်းကောင်လေး  
ဒေါသန် ရောက်လာတယ်။ မမလေးအတွက် စာတစ်စောင် ပါလာပါတယ်  
ခင်ဗျာ”

ဟထားသည့် တံ့ခါးကို ဆိုကွမ်းတို့ ခေါက်လိုက်ပြီး စာကို အတွင်း  
ဘက်သို့ ကမ်းပေးလိုက်၏။

“မမရော့ချယ်ရေး ကျွန်တော် ဆင်းနှင့်မယ်။ စာကြည့်ခန်းထဲက  
အောင့်မပေါ်နော်”

“နေပါတီး ခဏေလေးအောင့်။ ဒီမှာ မစွဲတာကန်ဒေါလ်ဆီက စာတဲ့  
အောင်လေးနဲ့ မမရော့ချယ်ကို နှစ်ယောက်လို့လာဖို့ ဖိတ်တာလား မသိဘူး”

ကျွန်တော် အဇူးရကျပ်သွားသည်။ ရင်တွေ ခုန်လာသည်။ အခန်းပြာ  
ထဲမှ ဘာသံမျှမြေကြားရဲ့ စာကို ဖွင့်ဖတ်နေပုံရသည်။ အတန်ကြာမှ သူ ထွက်လာ  
သည်။ အနက်ရောင် ဝတ်စုန်း။ အသားရောင်မှာ ဝင်းသုက်ဖြူစ်နေသည်။

“မင်း ဘာတွေလျောက်လုပ်နေတာလဲ ပို့လစ်”  
လေသံက စောစောကန်းလို့ ဝမတွေတော့။

“မျှ ဘာတွေလျောက်လုပ်နေတာလဲ၊ ဟုတ်လား၊ ဘာမှမလုပ်ရ  
ပါလားမျှ”

“မင်း မလိမ့်နဲ့ လိမ့်လည်း မလိမ့်တတ်ဘဲနဲ့”  
ပို့လင်းမို့ရှုံးတွင်ရပ်ပြီး ကျွန်တော်သည် အပြင်ရှိသော ကျောင်းသား  
ကလေးတစ်ယောက်လို့ သူကို ငေးကြည့်နေမီသည်။

“မင်း ဒီနဲ့ ကုန်းမြင်သာကိုသွားတယ်။ အဘိုးကြီးနဲ့ သွားတွေ့တယ်။  
သူကို ဒီစာ မင်းရော့ချင်းတယ်”

“မဟုတ်ဘူး။ ကျွန်တော် တဗြားကိုစွဲပဲ သူနဲ့ပြောတယ်။ ဒီစာ  
သူရေးတာ ကျွန်တော် မသိဘူး။ ကျွန်တော်က”

“မင်းက မင်းရဲ့ မမရော့ချယ် အဲတော်ဘာသာ ကျူးရှင်ပေးပြီး ငွေရှာ  
မယ်လို့ ပြောတယ်။ အဲဒီလို့ မပြောဘူးလား”

ကျွန်တော် ပုဂ္ဂိုလ်သွားသည်။ သို့သော် ထူးထူးမြားမြား ကူးနှေ့ဆည်  
ထားလိုက်နိုင်၏။

“ကျွန်တော် အဲဒီလိုမပြောပါဘူး”

“အဲဒီလိုပြောတာဟာ မမရေချယ် သက်သက် ရယ်စရာပြောတယ် ဆိုတာ မင်း မသိဘူးလား”

နောက်ပြောင်ပြောတယ်ဆိုရင် သူ ဘာလို ဒီလောက်ဒေါပွဲနတာ ပါလိမ့်။ ကျွန်တော် စဉ်းစားလို့မရ ဖြစ်နေသည်။ သူ ပြတ်းပေါက်ဆီ ထသွားပြီး ကျွန်တော်ကို ကျော်နိုင်းရပ်နေသည်။ ပြီးမှ ချာခဲနဲ့ ပြန်လည့်၍

“မင်းက အထိရောက်ဆုံးနည်းနဲ့ မမရေချယ်ကို သိက္ခာချုပိုက်တာ ပေါ်လေ၊ ဟုတ်လား”

“ကျွန်တော်တော့ နားမလည်နိုင်အောင်ပဲ။ ဘာလို မမရေချယ် ဒါလောက် မာနကြီးနေတာလဲ”

“ဘာ မာနကြီးတယ်၊ ဟုတ်လား”

သူမျက်လုံးကြီးတွေ မလှတော့။ မီးဝင်းဝင်းတောာက်ပြီး ကြောက်စရာ ကောင်းလေသည်။

“မင်း ဘယ်လိုပြောလိုက်တာလဲဟင်”

သူမျက်လုံးတွေကို ကျွန်တော် ပြန်စိုက်ကြည့်လိုက်သည်။ စောစော ကလေးက ပြီးလဲလုံးမျက်လုံးသည် တာဒိုအတွင်း ဒေါသအမျက်ဓမ္မာင်းဓမ္မာင်း ထွက်နေပါပြီကော်

ဤတွင် မမျှော်လင့်ဘဲ ကျွန်တော်သည် စိတ်ကို တည်ပြုမဲ့အောင် ထိန်းထားလိုက်နိုင်၏။ ရင်ဆိုင်ရို့ အသန်ပြင်လိုက်သည်။

“ဟုတ်တယ်၊ မာနကြီးတယ်လို့ ကျွန်တော် ပြောတယ်။ ကျွန်တော် ထပ်ပြော့ဗီးမယ်။ မမရေချယ်ဟာ တရဲ့ ဆံပင်ကောင်းနေတယ်။ မာန မကြိုး သင့်တဲ့နေရမှာ မာနကြီးနေတယ်။ သိက္ခာကျေရမှာက ခင်ဗျားမဟုတ်ဘူးဘူး။ ကျွန်တော်။ ကျွန်တော်။ ၎င်ဗျား အီတလိုဘာသာ ကျော်ဗျားမယ်ပြောတုန်းက နောက်ပြောတာမဟုတ်ဘူး။ တကယ်ပြောတာ”

“က ထားပါ၊ တကယ်ပြောတယ်ပဲ ထားပါ။ အီတလိုစာသင်ပေးတာ ရှုက်စရာလား”

“သာမန်ဆိုရင်တော့ ရရှိစရာမဟုတ်ဘူး။ ဒါပေမဲ့ မစွဲက်အင်းဘရော် အက်ရှုလေလို့ ရှုက်စရာကောင်းနေတာ၊ လူတွေက ဘာပြောကြမလဲ၊ သူ ယောက်ဗျားက ဘာမှမထားဆိုလို့ ဒီဘာဝရောက်ရတာလို့ ပြောကြမှာပေါ့။ ကျွန်တော်က သူညီလေ။ ဒီးလတ်အက်ရှုလေ လေ။ သူအမွေတွေ ရရှိကိုတဲ့ ကောင်လေ။ မမရေချယ်ရဲ့ဘက်မှာ ငွေသွားထုတ်တိုင်း ဒီငွေတွေဟာ ကျွန်တော်ငွေတွေမဟုတ်ဘူး။ အင်းဘရော်အက်ရှုလေရဲ့ ငွေတွေဆိုတာ တစ်ဆိတ် သတိရပါ”

သူနဲ့ ကျွန်တော် ဒေါသတွေ နီးငွေလွှတ်ပြီး၊ ဂတ်ချင်း ဆိုင်နေ၏။ သူကို သိက္ခာကျအောင်လုပ်ပါတယ်ဆိုသည့်အချက်ကို ကျွန်တော် အပြတ် ချေဖျက်လိုက်နိုင်ပြီ။ သို့သော် အားမရသေး။ ထပ်မေးလိုက်သည်။

“ကျွန်တော်ပြောတာတွေ ရှင်းတယ်မဟုတ်လား”

သူ ကျွန်တော်ကို ပါးဆွဲများရိုက်မလေးဟု တွေးနေစဉ် သူပါးပေါ်ကို မျက်ရည်ဥတွေ စီးကျလာသည်ကို တွေ့လိုက်ရ၏။ ပြီးတော့ ကျွန်တော်ကို တွေ့နဲ့ဖယ်တွက်သွားပြီး အီပိုခုန်းထဲ ပြန်ဝင်သွားသည်။ တဲ့ခါးကို ခိုင်းခဲ့ အောင်ပို့တို့လိုက်၏။ ကျွန်တော်တစ်ယောက်တည်း အောက်ထပ် ဆင်းလာ ခဲ့သည်။ သိက္ခာမိဘကို လုမ်းပြောလိုက်၏။

“ခိုင်ဗျားတို့မမလေး မဆင်းတော့ဘူးတဲ့”

ပိုင်းနဲ့တစ်ခွက် ငဲ့ပြီး စားပွဲထိုးတွင် တစ်ယောက်တည်း ထိုင်နေ လိုက်သည်။ အင်း မီန်းမဆိုတာ ဒီလိုပါလားဟု တွေးမိ၏။

“မမလေး နေမကောင်းလို့လား အစ်ကိုလေး”

‘နေမကောင်းလို့ မဟုတ်ဘူးဘူး။ ဒေါ်ပြီး ပလစ်မစ်ကို ထပ်တော့ မလို့။ ရထား အသန်ပြင်ထား’ ဟု ကျွန်တော် အော်ပြောလိုက်ချင်သည်။

“မဟုတ်ပါဘူး၊ ဆံပင်မခြာက်သေးလိုတဲ့။ ဉာဏ်ကို ဖျော်နဲ့ အပေါ်  
ပို့ခိုင်းလိုက်များ”

တစ်ယောက်တည်း ဉာဏ် စားပြီးတော့ စာကြည့်ခန်းထဲ သွားထိုင်နေ  
လိုက်သည်။ ဆေးတစ်ဆုံဖြည့်ပြီး ခြေထောက်ကို မီးလင်းဖိပ်၏ ပတ်တင်  
လိုက်သည်။ ခါတိုင်းဆုံလျှင် ခုလို ဉာဏ် စားပြီး ထမင်းလုံးစီ မိမိယဉ်ရတာ  
အလွန်ဖြုံးမြတ်၏ သည်ညတော့ ကျွန်ုတ် နေမထိထိုင်မသာ ဖြစ်နေ၏။  
သည်အခန်းထဲမှ မျက်နှာချင်းဆိုင် ကုလားထိုင်တွင် သူ ထိုင်နေပုံ၊ သေားတိုက်  
အနေအထားဖြင့် အထိုးနေပုံတို့ကို ဖြင့်ယောင်နေ၏။ မီးလင်းဖိပ်မှ မီးလျှုံး  
အရောင်တွင် မမရေချုပ်သည် ကိုယ်ရောင်တိုက်ခန်း လင်းနေဘိသိသူ့ ရှိ၏။

ခေတ္တာ ဘယ်တိန်းကဗျာဖိုင့်မှ မတွေအောင် အခန်းမှာ တိတိဆိတ်  
ခြာက်သွေ့နေလေသည်။ သူရှိလျှင် ခြေရှင်းတွင် ဇွဲးကြီး ဒွန်က ဝပ်စင်း  
ခစားနေလို့မည်။ ကျွန်ုတ် တစ်ချက် မေးခန့်ဖြစ်သွားသည်ထင်၏။  
နိုးလာပို့ နာရီလှမ်းကြည့်လိုက်တော့ ကိုးနာရီထိုးခါနီးနေပြီ။

အင်း သွားအပိုင်ရှုရိတာပေါ့။ မီးလင်းရိုထဲက မီးလည်း သေခါနီးနေပြီ။  
ဆက်ထိုင်နေစရာ အကြောင်းမရှိတော့။ ဇွဲးတွေကို သူတို့အပိုင်သည်နေရာသို့  
ပြနိုင်း တဲ့ခါးပိတ်ပြီး အပိုင်ခန်းဆီသို့ ပြန်လာနဲ့၏။ ပန်းချက်နဲ့သေားတွင် စွောက်  
ခေါက်ကလေး တင်ထားသည်ကို တွေ့ရ၏။ မမရေချုပ် လက်ရေး။

အောင်လေး မီးလင်း

ဖြစ်နိုင်မယ်ဆုံရင်တော့ မမရေချုပ်ရှုရိုင်းပျော်အတွက် ခွင့်လွှာတ်  
ပေးပါလို့ တောင်းပန်ပါတယ်။ အမှန်ကတော့ ခွင့်လွှာတ်ထို့  
ကောင်းတဲ့ မောက်မာစောက်ဘားမှုမျိုး မဟုတ်ဘူး။ မမရေချုပ်  
ဟာ အရိပ်နေနေ အခက်ချိုးချိုး လုပ်ခဲ့မိတယ်။ ခုတဲော့  
မီးတို့ ကိုယ် သိပ်မကပ်ချင်ဘူးဖြစ်နေတယ်။ အရမ်း မီးတို့  
လွှာပ်ရှားနေတယ်။

မစွာတာ နှစ်ကန်ဒေါလ်ဆီကို ထောက်ပုံမယ့်ငွေကို လက်ခံ  
ပါမယ့်အကြောင်း၊ ကျေးဇူးတင်ခြောင်း မမရေချုပ် စာရေး  
လိုက်ပါမယ်။ မင်းတို့နှစ်ယောက်စလုံး မမရေချုပ်အပေါ်မှာ  
အတိုင်းအဆမရှိ စာနာထောက်ထားမှ ရှိကြပါပေတယ်။

ဥတုနှစ်က်

မမရေချုပ်

သည်ဝါကျကို မာနပါးပျော်းချုပြီး မီးတိုင်းခြင်းကြီးစွာနဲ့ ရေးလိုက်  
ရတာများလား။ သည်လိုကျပြန်တော့လည်း မမရေချုပ်အတွက် ကျွန်ုတ်  
မီးတိုင်းကောင်း ဖြစ်ရပြန်ပါသည်။ ပထမဆုံးအကြောင်းအဖြစ် အစိုးကိုကို  
ကျွန်ုတ် မမရေချုပ်အနာဂတ်အတွက် သူ တစ်မို့  
တစ်ပုံ စိန်းလေးခဲ့ဖို့ကောင်းသည်။ စိန်းလေးဖို့ တာဝန်ရှိသည်ဟု ဖြင့်လောသည်။  
ခုအချို့ သူ ဘယ်မှားရှုနေမှာပါလိမ့်။ အပိုင်ခန်းထဲမှာပဲလား၊ အညှီးခန်းထဲ  
ပြန်ရောက်နေပြီလား၊ ခဏ ချို့ကျို့ချို့ဖြစ်နေသေးသည်။ ပြီးမှ သူရှိရာသို့  
အလိုလို လျောက်သွားခိုလျောက်သား ဖြစ်နေသည်။ အညှီးနှင့် အပိုင်ခန်းကြား  
စကြေလမ်းတွင် ရပ်ပြီး ကျွန်ုတ် တွေ့နေမိ၏။ အပိုင်ခန်းထဲတွင် သူ မရှိ။  
အညှီးခန်းတဲ့ခါး ပွင့်လျောက်သား ရှိရေားဆဲ့။ အပိုင်ခန်းတဲ့ခါး ပိတ်ထားသည်။  
ကျွန်ုတ် အသာခေါက်ကြည့်လိုက်၏။ သူ အထဲမှ လှမ်းမေးသည်။

“ဘယ်သူလဲ”

“ကျွန်ုတ်ပါ မီးလင်ပါ”

တဲ့ခါးကို တွေ့ဗုံးဖွံ့ဖြိုး ကျွန်ုတ် အခန်းထဲ ဝင်သွားသည်။ အခန်း  
ထဲတွင် လုံးဝမှုပ်နေသည်။ ကျွန်ုတ် ကိုင်ဝင်သွားသော ဖော်လေးတိုင်း  
မီးရောင်ကြောင့် အပိုင်ရာခန်းဆီးတွေ့ဝင်ကောက်ဘားမှုမျိုးတို့တွေ့ရ၏။  
အောင်လွှားထားသည်။ သို့သေား သူခွဲနာကိုယ်ကောက်ကြောင်းကို ဖြင့်မြင်နေရ၏။

“မမရေချုပ်စာကလေးကို ကျွန်ုတ် ဖတ်ပြီးပါပြီ။ ကျေးဇူးတင်ပါ

တယ်ခင်ဗျာ။ အဲဒါပြာရင်း လာနှုတ်ဆက်တာပါ။ ဂုတ်နိုက် မမရောဂျယ်”

“ သူ ထထိုင်ဗြီး ဖယောင်းတိုင်ထွန်းမည်ထင်လိုက်၏။ သို့သော်  
တုတ်တုတ်နှုံးလုပ်ဘဲ ဌ်မြစ်နေသည်။ ပြီးမှ အသံတိုးတိုးလေးထွက်လာသည်။

“ အီတလီစာသင်မယ်ဆိုတဲ့ကိစ္စက ပြသေမှာမရှိပါဘူး။ သိက္ခာ  
ကျေစရာလည်း မရှိပါဘူး။ ဒါပေမဲ့ အင်းဘရောစ်ကို ထိနိုက်တယ်လို့ မင်း  
ပြောတဲ့အတွက် မမရောဂျယ် အရမ်းစိတ်ထိနိုက်တယ်ကျွုံ”

“ အဲဒါ အမှန်ပဲ မမရောဂျယ်။ ဒါပေမဲ့ အဲဒါ မူလိုက်ပါလေ”

“ မင်းနဲ့ မင်းရဲ့ ခေါင်းကိုင်အဖောက် မမရောဂျယ် ကျေးဇူးကန်းသလို  
ဖြစ်သွားတယ်”

ပြာရင်း ရှိုက်သပါလာပြီး အသံတိမ်ဝင်သွားသည်။ ကျွုံတော်  
ရင်ထဲတွင် ဆိုကျေပဲလာသည်။

“ ကျွုံတော်ကို ပါးထုတိုက်ရင် ရှိုက်ပါ မမရောဂျယ်၊ ငိုတော့ မူလို့နဲ့မျှ”

အပ်ရာပေါ်တွင် သူလွှုပ်ရှားသဲ ဤားရသည်။ လက်ကိုင်ပဝါ  
လှမ်းယူပြီး နှပ်ည့်စွမ်းသည်။ မိန့်မတစ်ယောက် ငို့ရှိုက်ခြင်းသည် အဆန်း  
တကြော် ကိစ္စမဟုတ်ပါ။ ဘာဖြစ်လို့ ကျွုံတော် ဆောက်တည်ရာမရ  
ဖြစ်နေတာပါလိမ့်။

သူ စကားဆက်သည်။

“ မောင်လေးတဲ့ စီစဉ်ပေးတဲ့ ထောက်ပဲ့ငွေကို မမရောဂျယ် လက်ခံ  
ပါမယ်။ ဒါပေမဲ့ မဟာသာခုခို့မြှင့်နဲ့ ဒါ့လောက်ပဲ့ပတ်သက်ပါရအေား။ မမရောဂျယ်  
နောက်တစ်ပတ်ဆို ပြန်တော့မယ်။ လာမယ့် တန်လာနဲ့လောက်ပေါ့။  
တစ်နောရာရာကို သွားတော့မယ်။ လန်းနှင့်ကိုပြစ်ပြစ်ပေါ့”

သည်စကားလုံးများသည် ကျွုံတော်ရင်ထဲသို့ စူးစုံနှစ်နှစ် ဝင်သွား  
သည်။ ပြီးတော့ ရင်ထဲ ဟာသွားသည်။

“ မျှ လန်းနှင့်သွားမယ်၊ ဟုတ်လား။ ဘာအတွက်လဲ၊ ဘာလို့သွားမှာလဲ”

“ ဧည့် လာကတည်းက ခဏာတစ်ဖြုတ်နေဖို့ လာခဲ့တာလေး  
မထင်ဘဲနဲ့ တော်တော်တော် ကြာသွားပြီ”

“ ကောင်းပါပြီလေ၊ သွားမယ်ဆိုလည်း သွားပေါ့။ ဒါပေမဲ့ နောက်ပိုင်း  
ဓာတော့ အတတ်အပျော်တွေ ပြောမကုန်အောင်ပြစ်ကျွုံခဲ့မှာ သောချာတယ်။  
ကိစ္စမရှိဘူးလေ၊ ကျွုံနော် ရင်စည်းခံပါမယ်”

“ မမရောဂျယ်ဆက်နေရင် ပိုပြီး ပြောစရာတွေ ဖြစ်မလာနိုင်ဘူးလား။  
အဲဒါလည်း စဉ်းစားလို့ကောင်းတယ်”

“ ဆက်နေရင် ပိုပြီး ပြောစရာ၊ ဟုတ်လား။ မမရောဂျယ် ဘာဆိုလို  
တာလဲ။ မမရောဂျယ်ဟာ မဟာသာခုခို့မြှင့်မြိုင်ရဲ့၊ အမွှဲ့ ဖြစ်ရမယ်ဆိုတာ  
လုတိုင်း သိတယ်လေး။ ကျွုံနော် ခံလိုက်ရပြန်ပြီး ပုဂ္ဂယာယ်ဝေစုစ် အဟုတ်မကြော်သော  
ကျွုံနော်ပါကလား။ ကိုယ်ကိုယ်ကိုယ် ကျို့စ်ဆိုလိုက်မိ၏။ ငါပြောတာ၊  
ငါလိုပဲတာတွေ ခုတ်ရာတာမြား၊ ရှုရာတာမြားချည်းပါလား။ ကျွုံနော်  
ဘာဆက်ပြောရမှန်း မသိတော့ပေါ့။ စိတ်ထဲက လက်မြောက်လိုက်ပြီး

“ ကျွုံနော် သူ့ခုတင်နား တိုးသွားသည်။ တစ်ဝက်ကျွုံနေသည့်  
ခန်းဆီးကို ခွဲဖွင့်လိုက်သည်။ ပြီးတော့ သူ့ကို ငဲ့ကြည့်လိုက်၏။ သူက  
ခေါင်းအုံးကို ခပ်မှုပိုမို ခပ်လျော့လျော့ ထိုင်လိုက်သည်။ လက်နှစ်ဖက်ကို  
ရင်သွားအစုံအောက်တွင် ပိုက်လျက်။ ဝတ်ထားသည့် ညာဝတ်အကျိုးက  
အဖြော်ရင်း ရင်ပိုက်၊ ဘူးပွင့်လောက်စည်း။ ဆံပင်တွေကို ဖြေားကလေးနှင့်  
နောက်တွင် စရုည်ထားသည်။ လူစီးယ်ငယ်ကုပ့စ်ကို သွားသတိရလိုက်၏။

ခုလိုတော့လည်း မမရေချယ်ဟာ ငယ်ငယ်ကလေးပါလား။ ကျွန်တော် လုပ်လုပ်ရှားရှား ဖြစ်သွားသည်။

“ကျွန်တော် တစ်ခုပြောမယ် မမရေချယ်။ မမရေချယ် ဒီကို ဘာ ရည်ရွယ်ချက်နဲ့ လာတယ်၊ ဘာတွေလုပ်နေတယ်ဆိုတာ ကျွန်တော်မသိဘူး။ ကျွန်တော်သိတာ တစ်ခုရှုတယ်။ မမရေချယ် ဒီမှာရှိနေတာကို ကျွန်တော် သဘောကျတယ်။ ဘယ်မှမသွားစေချင်ဘူး။ ဒါပါပဲ၊ ရှိုးရှိုးရှင်းရှင်းကလေးပါ”

မျက်နှာပ်၏ သူ လက်တင်လိုက်သည်။ ကျွန်တော်ကပဲ သူကို တစ်ခုခု လုပ်တော့မယောင်ယောင်။

“အင်း ဟုတ်ပါတယ်လဲ”

သူမျက်လုံးတွေကို ကျွန်တော် သတိထားကြည့်လိုက်သည်။ ဝေခွဲမရ ဖြစ်နေပဲ့။ ဤဘွင် ကျွန်တော် ချက်ကောင်းကိုရိုင်ပြီး သူကိုချည့်လိုက်သည်။

“မဟာသူခိုပ်ဖြိုင်ကို အစ်ကို ဘယ်လောက်သံယောဇ်ကြီးတယ် ဆိုတာ မမရေချယ် သိပါတယ်။ သူနဲ့ မဟာသူခိုပ်ဖြိုင် ခွဲလို့မရပါဘူး။ ဒါကြောင် မမရေချယ် ဒီမှာ နေနိုင်သလောက် နေပေးပြီး သူ လုပ်စိုင်းတဲ့ ပန်းခြံမျိုးဖြစ်အောင် လုပ်ပေးသွားစေချင်ပါတယ်”

သူက ရှုံးတည်တည်ကို နိုက်ကြည့်နေပြီး လက်ထပ်လက်စွပ် ကလေးကို လက်တစ်ဖက်ဖြင့် ပွတ်နေသည်။ ကျွန်တော်က ရှုံးတစ်ဆင့် တက်လိုက်သည်။

“အစ်ကိုခွဲထားတဲ့ပုံစံအဲ့ဒိုင်း ကျွန်တော်နဲ့ တမ်လင်း နှစ်ယောက် တည်း ဘယ်တော့မ လုပ်နိုင်မှာမ ဟုတ်ဘူး။ ဒီအောင်းဦးပေါက်မှ အနေတွေ ပျိုးရမှာ။ အပင်တွေ နိုက်ရမှာ”

လက်ထပ်လက်စွပ်ကလေးကို သူ လုညွှန်နေသည်။

“ဒီကိုစွဲမှာ မစွဲတာနှစ်ကန်ဒေါလ်နဲ့ပါ အွေးအွေးရှမယ်ထင်တယ်”

“ဒါ သူနဲ့ဘာဆိုင်လဲ။ မမရေချယ်က ကျွန်တော်ကို သူငယ်နှပ်စား

ကျောင်းသားကလေးများ ထင်နေလို့လား။ မမရေချယ်ပဲ ဆုံးဖြတ်ပါး ဘားမယ်ဆိုလည်း ကျွန်တော်မှာ တားပိုင်ခွင့်မရှိပါဘူး”

သူအသံ တည်တည်ပြုပြု ထွက်လာတော့ ကျွန်တော် အဲည့် ဘားသည်။

“မောင်လေး ဘာလို့ခြိစကားပြောတာလဲ။ မမရေချယ် ဒီမှာ နေချင် တယ်ဆိုတာ မင်းမသိဘူးလား”

သေတော့မှာပဲ။ ကျွန်တော် ဘယ်လိုလုပ်သိမှာလဲ။

“ဒါဆို မမရေချယ် ခဏတစ်ဖြုတ် ဆက်နေပါ။ တကယ်ပြော တာနော်။ ပန်းခြံကို ဆက်လုပ်ပေးနော်။ ဒါ အတည်ပဲနော်”

“နေပါမယ် ခဏတစ်ဖြုတ်နော်”

ကျွန်တော်ရင်ထဲမှ အလုံးကြီး ခုမှပြုတ်ကျွေသွားသည်။ မပြီးမိအောင် ထိန်းထားရေး၍။ သူမျက်လုံးတွေက လေးနောက်နေသည်။ ကျွန်တော် ပြီး လိုက်လျှင် သူ စိတ်ပြောင်းသွားနိုင်သည်။

“ဒဲ ဒါဖြင့် ကျွန်တော် ထပ်နှစ်ဆက်ပါတယ်။ ဂုတ်နိုက်နော် မမရေချယ်။ အိပ်တော့နော်၊ ကျွန်တော်ကို စိတ်ဆိုးပါဘူး”

“မောင်လေးကို မမရေချယ် စိတ်မဆိုးပါဘူး”

“ဆိုးပါတယ်။ ထရိုက်မလား အောက်မေ့ရတယ်”

သူ ကျွန်တော်ကို မေ့ကြည့်သည်။

“တစ်ခါတစ်ခါ သိပ်တုံးတာပဲ။ အဲဒီအတွက် တစ်နှေ့နော် နိုက်မိမယ်ထင်တယ်။ လား ဒီအနားတိုး”

ကျွန်တော် ခုတင်နား တိုးသွားသည်။

“လာ င့်”

ကျွန်တော် င့်ပေးလိုက်တော့ သူက လက်နှစ်ဖက်ဖြင့် ကျွန်တော် ပါးကို ညုပ်ကာ ဆွဲယူပြီး နမ်းသည်။

“က သွားအပ်တော့။ လိမ္မာတယ်နော်၊ ကောင်းကောင်းအပ်”

ပြောပြီး ခုတင်ခန်းသီးကို ဆဲစေလိုက်သည်။ ဖယောင်းတိုင်ကိုင်ပြီး ကတ်နှင့်ကယင်ဖြင့် အပ်ခန်းပြုကြီးထဲမှ ကျွန်တော် ထွက်လာခဲ့သည်။ ဘရန်ဒါ တစ်ခွက် ချထားသလို စိတ်ထဲ ပေါ့ပါးနော်။ ခေါင်းအံးပေါ့မှ နောက်ဆုံး တွေ့ခဲ့ရသည် သူအမှုအရာ၊ သူပြောပုံဆုံးတို့ကို ပြန်မြင်ကြည့်သည်။ စောစောက ကျွန်တော်မြင်ခဲ့သည် မိန့်ဗျာရွောင်ယိုင်ကလေး ဘယ် ဟုတ်လို့လဲ။ ရင့်ကျွန်တည်ြို့မြစ်လွန်းတဲ့ မိန့်ဗျာရွောက်ပါလား။

အိပ်လို့ပျော်မည်မထင်သဖြင့် စာကြည့်ခန်းထဲ ဆင်းလာခဲ့သည်။ နှစ်ကန်ဒေါ်လဲသီး စာတစ်စောင် ကောက်ရေးလိုက်သည်။ အားလုံး အဆင်ပြု ရွောမွှေ့နေကြောင်း ပေါ်လောလာရော်ပြီး ဓည်ခန်းထဲမှ မနက်ဖြန့် စာရို့ရမည့် ဆာလာအိတ်ထဲသို့ ထည့်မည့်လုပ်တော့ အထဲတွင် စာအိတ်နှစ်လုံး ရှိနှင့် နေသည်။ မမရောချယ့် စာနှစ်စောင်။ တစ်စောင်က ကုန်းမြင့်သာအတွက်။ တစ်စောင်က ရိုန့်နယ်ဒီအတွက်။ ကျွန်တော် ခဏတွေ့ကြည့်ပြီး စာတွေကို အိတ်ထဲ ပြန်ထည့်လိုက်သည်။ သူမိတ်ဆွေသီး သူ စာရေးတာ ကျွန်တော်နှင့် မဆိုင်။ သို့သော် စိတ်ထဲ မကျွန်ပ်သလိုလိုဖြစ်စိုး။ အပေါ်ထပ် ပြန်တာက်ပြီး အိပ်ရာဝင်လိုက်သည်။

အန်း [ ၁၄ ]

နောက်နေ့တွင် ပန်းခြီးထဲသို့ ကျွန်တော် ဆင်းလာခဲ့သည်။ မမရောချယ် တစ်ယောက် ပြုပြုးစွင်စွင်ဖြစ်နေသည်။ မနေ့သာက သူနှင့် ကျွန်တော် ဘာမှ မဖြစ်ခဲ့သည့်အလား။ တစ်ခုတော့ ထူးခြားလာသည့်ထင်ရှုံး။ ပို နှုံးပြုပြီး ပို သိမ်မွေ့နေသည်။ ကျွန်တော်ကို နောက်ပြောင်ကျိုစယ်ခြင်း အလွင်း မရှိတော့။ သူတို့အောင်သည့်အပင်တော်ကို အစ်ကိုပုံစံနှင့် ကိုက် မကိုက် မေးသည်။

“မမရောချယ်သဘောသာ ဆက်လုပ်ပါ။ ခုတ်ချင်တဲ့အပင် ခုတ် ဖြတ်ချင်တဲ့အပင် ဖြတ်။ အလုပ်သမားတွေကို ကြိုက်သလို ခိုင်းလေး ကျွန်တော်မှ အဲဒီဘာသာရပ်ကို မကျေမှုးတာပဲ”

“မဟုတ်ဘူးလေး ပုံပေါ်လာရင် မောင်လေးကြိုက်တဲ့ ပုံ ဖြစ်လာမှ ကောင်းမှာပေါ့။ ဒီပန်းခြီးကြီးလည်း မောင်လေးပိုင်တဲ့ ပန်းခြီးဖြစ်လာမှာ မောင်လေးရဲ့ သားတွေ၊ သမီးတွေ ဆက်ပိုင်ကြမှာ”

“ဟာများ ဘယ်က ကလေးတွေက ပါလာရပြန်တာလဲ။ ကျွန်တော်မှ မိန့်ဗျာရွှေ့ စိတ်မကုံးတာ”

“ဒါဆုံး မင်း ဘာတွေဆုံးရှုံးရမယ်ဆုံးတာကော် သိရဲ့လား”

“ကျွန်တော် စဉ်းစားကြည့်ဖုံးပါတယ်။ အိမ်ထောင်သည်ဘဝရဲ့ အနှစ်သာရဟာ လူတွေပြောသလောက် မဟုတ်ပါဘူး။ အဲဒီနွေးတွေးမှုမျိုးဟာ ကိုယ့်အိမ်မှာပဲ ကိုယ်ရနိုင်ပါတယ်။ ဟောဒီ အိမ်နဲ့တွောက် ရနိုင်ပါတယ်”

မထင်ဘဲနှင့် မမရောဂျ်ယ် ဟက်ဟက်ပက်ပက် ရှယ်နေပါလေ တော့သည်။ ပန်းခြံ ဟိုဘက်နှစ်းတွင် အလုပ် လုပ်နေကြသော တစ်လင်းနှင့် အလုပ်သမားတွေ ကျွန်တော်တို့ဘက်ကို လည်းကြည့်ကြသည်။

“အေးလေး၊ အချုစ်နဲ့ မင်းတွေ့နေကျဗုံးမှ မင်းပြောတဲ့စကားလုံး တွေ့နဲ့ မင်းကို ပြန်သတိပေးရရှာပေါ့။ အသက် နစ်ဆယ့်လေးနစ်အောယ်ရဲ့ လောကအမြင်ပေါ့၊ ဟုတ်လား။ အိမ်နဲ့တွောက် နွေးတွေးမှုကို ပေးနိုင်တယ်တဲ့။ မြော် မောင်လေး၊ မောင်လေး”

\*

အောက်တိုဘာလ၏ နေ့ရက်များသည် အေးအေးဆေးဆေး ကုန်လွန်သွားကြသည်။ မိုးနည်းသဖြင့် တစ်လင်းတို့အခွဲ့သည် မမရောဂျ်၏ ဦးဆောင် မွှေဖြင့် ပန်းခြံထဲမွောက်ကာ ခြိလုပ်ငန်းများကို ဝင်ရောက်ကူညီနေကြသည်။

ကျွန်တော်နှင့် မမရောဂျ်ယ်က စာရင်းရှားတွေ၊ ပြုရှားတွေ၏ မိသားစုများဆိုကို အိမ်ပေါ်ကိုစွေ့ သွားလည်ကြသည်။ သူတို့အားလုံး ပျော်နေကြသည်။ ကျွန်တော် ကလေးဘဝကတည်းက သိကျွမ်းခဲ့သည်၍ အလုပ်သမားများ၊ မိသားစုများ။ ခုံးမှု မမရောဂျ်ယ်နှင့်အတွေ့ သွားရောက်လည်ပတ်ရင်း သူတို့နှင့် ပိုရင်းနှီးလာခြင်းဖြစ်သည်။

မမရောဂျ်ယ်သည် အိတ္ထလီနိုင်ငံတွင် ကြီးပြင်းလာသွေ့ဖြစ်၍ သွားတွေက် အကိုလှန်ကျေးလက်ဘဝသည် အားလုံး အသစ်အဆန်း ဖြစ်နေသည်။ အလုပ်သမားမိသားစုများကလည်း သူကို အထူးအဆန်း ဖြစ်နေကြသည်။ ထူးမြားမှုနှင့်အတွေ့ အလွန်လေးစားချုပ်ခေါ်ကောင်းသည်။ သူတို့မေးသမားမျှ မောင်လေးကို မမရောဂျ်ယ်က နှင့်လည်းကြည့်ညီနေကြ၏။ သူတို့မေးသမားမျှ မောင်လေးကို စိတ်ပျောက်နေကြတယ်”

ပြုလည်အောင် ဖြေပေးသည်။ နောက်ပိုင်းတွင် သူတို့ နာမကျွန်းဖြစ်လျှင် ဆေးမြီးတို့တွေ ရှာပေးတတ်သည်။

“ဥယျာဉ်၊ ပန်းခြံစိုက်တာ ဝါသနာပါတော့ အပင်တွေအကြောင်း လေ့လာလို့ရတယ်လေး။ အဲဒီမှာ ဆေးဖက်ဝင်အပင်တွေအကြောင်းလည်း သင်ကြားပြီးသားပြစ်သွားတာပေါ့။ အီတလီမှာ ပရေဆေးကို လူတိုင်း နိုင်ဝင်စားကြတယ်လေး”

ရှင်ကျုပ်နေသူကို အပင်တစ်ပင်က ထွက်သည် ပရှတ်ဖြင့် ရင်ဘတ်ကို ပွဲတ်ပေးနိုင်းသည်။ မီးလောင်မှုကိုလည်း အပင်ကထွက်သည့်သိဖြင့် လိမ်းကျုံသည်။ ပြီးတော့ အိမ်ပျော်အောင်၊ အစာကြေအောင် အီတလီရေနွေးကြေားသည့် အာနိသင်ကိုလည်း ရှင်ပြုသည်။

ကျွန်တော်တားသည့်ကြားမှ အရပ်ထဲကလျှော့တွေ့နှင့် အပေါင်းအသင်း လုပ်သည်။ မြို့နယ်က လူကြီးတွေနှင့်လည်း အဆင်ပြုနေရှိရှုံးရောက်လာသည့် လုပ်ခံတွေ့ဆုံးသည်။ ကျွန်တော် အိမ်ပြန်ရောက်လျှင် သူတို့အကြောင်းတွေကို ပြန်ပြောပြတ်တော်၏။

ကျွန်တော်က ကွင်းထဲမှုပြန်လာလျှင် ဦးနိုင်းချင်းနှင့်အိမ်ကို မဆွဲတဲ့ စာကြည့်ခေါ်ထဲအတွက် အောင်အဆွဲ့တို့ကို ပြီး မီးသွားလျှင်လည်း သူ ဘာမှ မပြော၊ သည်တော့ ကျွန်တော် အလျော့ပေးရသည်။

“ကဲက ရွာထဲက အတော်အဖျင့်တွေ ပြောပါ့။”

ညစာ စားရန် အဝတ်လီနဲ့ အပေါ်ထပ်မတက်ခင် အရပ်ထဲက သတင်းပတ်းတွေ ကျွန်တော်ကို ဖောက်သည်ချုတ်သည်။

“မမရောဂျ်ယ် ထင်တဲ့အတိုင်းပဲ၊ ဟောဒီတစ်စိုက် နိုင်ငံးဆယ်လောက် အတွင်းမှာ ရှိရှိသမျှအမေတွေ မောင်လေးကို စိတ်ပျောက်နေကြတယ်”

“များ ဘာဖြစ်လို့”

“ဘာဖြစ်လို့မှုလဲ၊ သူတို့သမီးတွေကို မင်းစိတ်မဝင်စားလို့ပေါ့။”

မင်းကို သူတိုအားလုံး မျက်စီကျန်ကြတာ။ အပြင်လောကထဲကို အလည် အပတ်ထွက်ဖို့ တိုက်တွန်းပေးပါလို့ မမရေချယ်ကို စိုင်းပြောနေကြပြီးလေ

“အဲဒေါ် မမရေချယ်က ဘာပြန်ပြောခဲ့သလဲ”

“သူမှာ အိမ်နဲ့ကြီးတွေနဲ့ပြည့်စုပြီးလို့ပြောပြီးမှ မမရေချယ် အဆောင်စီသွားသလားလို့ ပြန်တွေးပါတယ်။ နောက်ဆုံးထိန်းပါမယ်”

“ကိုစွမ်းပါဘူး။ မဟုတ်တာ ပြောတာမှမဟုတ်ဘဲ။ ကျွန်တော်ကို အပြင်ထွက်လည်ဖို့မခေါ်ရင် ပြီးတာပဲ။ ဘယ်သူသမီးကိုမှ ကျွန်တော် စိတ်မဝင်စားဘူး”

“လူစီနဲ့ဖြစ်လိမ့်မယ်လို့ အားလုံးက ထင်ကြားပေးနေကြတယ်။ ခုတိယက မစွာပက်စကိုတဲ့”

“ဟာ သေတော့မှာပဲ။ ဘာလင်းပါပက်စကိုနဲ့တဲ့ ဟုတ်လား။ ဟို အဝတ် ဧည့်တဲ့ ကေတိသာရဲပ်ကော မပါဘူးလား။ မမရေချယ်ကလဲဗျာ ကျွန်တော် ဘက်က နုံးနုံးပါးပါး အကာအကွယ်ပေးသီးမှပေါ့။ မိန့်မတွေက ယောက်ဗျာဖို့တစ်ခုတည်းပဲ စုံးစားနေကြသလား မသိပါဘူး။ ခုကွာပါပဲ”

“သူတို့မှာလည်း တြေားစိတ်ဝင်စားစရာမရှိလို့ ဖြစ်ချင်ဖြစ်မှာ ပေါ့ကျယ်။ မမရေချယ် အဲဒေါ်ကြောင်းအရာက ရှောင်လို့ကို မလွှတ်ဘူး။ သူတို့ ဘယ်လောက် စနစ်ကျေသလဲသိလား။ သေသေချာချာ ကြည့်ထားတာ၊ တန်းစီယားမှာ မောင်လေးရဲ့နောက်က ဘယ်သူရှိလဲ၊ သိလား။ မှဆိုးဖို့ တစ်ယောက်ရှုံး။ ကျွန်းပေါ်အနောက်ပိုင်းကတဲ့။ ချမ်းသာတယ်။ သမီးနှစ်ယောက်လုံး အိမ်ထောင်ကျသွားပြီ။ ဒီတော့ အမွှေစားအမွှေခံဟာ အနီးပဲ ဖြစ်ရတော့မယ်”

“အသက်က ပြောပါပြီး၊ သေခါနီးနေပြီးမဟုတ်လား။ စက္စာ စိန်းအိမ် ဖြစ်ရမယ်”

ကျွန်တော် စိတ်ပေါက်ပေါက်နှင့် ဝင်ပြောလိုက်သည်။

“ဟုတ်တယ်၊ အဲဒေါ်မည်ပဲ။ ဒါပေမဲ့ အဘိုးကြီးက ချစ်စရာ ကောင်းတယ်ဆို”

“ချစ်စရာကောင်းတယ်၊ ဟုတ်လား။ တစ်ချိန်လုံး အရက်များနေတဲ့ လူကြီးပဲ။ အိမ်ဖော်တွေကိုတောင် ချမ်းသာမပေးဘူး။ ဒါလောက် အကျွန် ပျက်တဲ့လူကြီး။ ဘာတန်ယာတောက် ဘီလီနိုးရဲ့ တုမပေးတစ်ယောက် သူဆီမှာ သွားအလုပ်လုပ်တယ်။ ပြန်ပြီးလာရတယ်။ အပြီးမြန်လို့ ဘဝ မပျက်တာ”

“အတင်းအပျော်တွေပြောတာ မမရေချယ် မဟုတ်တော့ဘူးမော်။ အင်း အဲဒေါ်နဲ့အိမ်ဆုံးတဲ့လူကြီး သနားပါတယ်။ သူမှာသာ မိန်းမရှိရင် သူ ဒီလိုဘယ်ဖြစ်မလဲနော်”

“သူကိုသနားရင် မမရေချယ် သူကို လက်ထပ်လိုက်ပါလား”

ကျွန်တော်က တဲ့တဲ့ခါးလေသံဖြင့် ရွှေလိုက်သည်။

“ဒါဆုံး သူကို ဉာဏ်စိတ်ကျွေးရနအောင်လေ”

သူက ကျွန်တော်ကို ရယ်စရာပြန်လုပ်ရာမှ တည်သွားပြီး

“ဒီလိုလုပ်လေ၊ ဉာဏ် စားပွဲတစ်ခုလောက် လုပ်ကြရအောင်၊ အောင်လေးရွှေ့ဖို့ ကောင်မချောချောလေးတွေ စိတ်မယ်။ မမရေချယ်အတွက် မှဆိုးဖို့တွေးပါတယ်။ မမရေချယ်ကတော့ မောင်လေးရဲ့ခေါ်ကိုင်အဆ ရှေ့နေကြီးကို ရွှေ့ပြစ်မယ်ထင်တယ်။ သူက စကားပြောတဲ့နေရာမှာ သိပ်ပွင့်လင်းတယ်။ အဲဒေါ်မျိုး သဘောကျတယ်”

သူ ဘာသောဘန်းပြောနေသည်မသိ။ ကျွန်တော် ဂုဏ်းခုံးတရုပ်လိုက်သည်။

“ဗျာ နှစ်ကန်ဒေါ်လိုက် လက်ထပ်မယ် ဟုတ်လား။ အဓို့သာယ်မရှိဘာ၊ သူက ခြားဆယ်ပြည့်တော့မယ့်ဟာကို။ ငြင်းဖို့ပဲသိတဲ့ အဘိုးကြီး၊ အလက်းနေရင်း ပြသောရာနေတဲ့ အဘိုးကြီး”

“ဒါဆို သူအိမ်နဲ့တွေက သူကို နွေးထွေးအောင် မလုပ်နိုင်လိုပါလေ”  
သည်တော့သူ သု တမင်အင်၏တွေနေ့မှန်းသီပြီး သူနှင့်အတူ ကျွန်တော်  
လိုက်ရယ်ဖြစ်တော့သည်။ သို့သော် နောက်ပိုင်းတွင် ကျွန်တော်စိတ်ထဲ စနီး  
စမောင်ဖြစ်လာသည်။ တန်ခိုးနေ့များတွင်ရောက်လာတတ်သည် ကျွန်တော်  
ပေါင်းကိုင်အသေသည် ခါတိုင်းထက်ပို့ပြီး ယဉ်ကျော်ဖွံ့ဖြိုးရာနေ့သည် ထင်ရှု။  
ပြီးတော့ သူတို့နှစ်ယောက် ပိုပြီး အဂ္ဂမ်းသင့်နေ့သည်။ နှစ်ကန်ဒေါ်လျှို့  
မျက်လုံးများထဲတွင် ကျွန်တော် မမြင်ဖွဲ့စေသော အရောင်တစ်မျိုး လက်နေ  
သည် ထင်ရှု။

ဒါပေမဲ့ သူမိမိုးမဆုံးတာ ဆယ်နှစ်ကျော်ပြီပဲ။ ကျွန်တော် မမရောယ်  
ကိုတော့ မကြောစည်တန်ရာပါဘူး။ မဆုံးမိဘဝမှာ သူ နေသားကျေနေပြီပဲ။  
မမရောယ်ကောာ သူလို သက်ကြားအုပြုးကို စိတ်ကူးမတဲ့လား။ ဟိုတွေ့  
သည်တေား တွေးရင်း ကျွန်တော်ရင်တွေ ပူလောင်လာသည်။ ဒါဟာ မိန့်မ  
တွေ့ရဲ့ အတတ်ပညာတစ်ခုများလား။ လေထဲမှာ ရောက်သလိုလို၊ အတည်  
လိုလို စကားလုံးကလေးတွေ ပစ်ထားခဲ့။ အဲဒီလေထဲကကောင်မှာ နေမထိ  
ထိုင်မသာ။

လကုဋ္ဌရက်ပိုင်းရောက်သည်နှင့် ရာသီဥတုက ဆိုးစွားလာသည်။  
မိုးတွေ အဆက်မပြတ်ဆူပြီး စွေနေသည်။ ပန်းခြံထဲတွင်လည်း အလုပ်မဖြစ်  
ကြတော့။ မမရောယ်ဆိုကိုလည်း လာနေကျွေးမှုသည်တွေ မလာတော့။  
သူလည်း အပြင်မထွက်နိုင်တော့ပေါ့။ အေးလွန်းသဖြင့် လွတိုင်း အခန်း  
အောင်းနေကြရသည်။

သည်လိုနေ့တစ်နေ့တွင် ဆိုက္ခာလိုက အကြော်ပြုပြုစွဲ၏။ ကျွန်တော်ဘို့  
နှစ်ယောက် လုပ်လို လက်တွန်းနေ့သည်ကိစ္စား။ မမရောယ်အပြင်က မိုးပေါက်  
တွေကို ပြတင်းပေါက်မှ ရပ်ကြည့်နေချိန်ဖြစ်၏။

“ကျွန်တော်တော့ ရုံးခန်းထဲမှာသွားပြီး လုပ်စရာရှိရာတွေ လုပ်နယ်။

မမရောယ်အတွက် အပေါ်ထပ်အညွှန်းထဲမှာ လုပ်စရာတွေရှိမှာပေါ့။  
လန်ခန်းကမှာတဲ့ သေတွာ့တွေ ရောက်နေပြီးမဟုတ်လား။ အဝတ်အစား  
တွေလား။ ဝတ်ကြည့်ပေါ့။ ပြန်ပြင်စရာရှိရင်လည်း ပြန်လိုကာပေါ့”

“အဝတ်အစားတွေ မဟုတ်ပါဘူး။ လိုက်ကာတွေ ခန်းခါးချုပ်စိုး  
အစတွေပါ။ ရှိတာတွေက ဒေါ်လေးမီသီလက်ထက်ကတည်းကဆိုတော့  
အရောင်တွေ လွှင့်နေပြီးလေး။ အိပ်ရာတွေလည်း လဲလိုလိုနေပြီး မောင်လေး။  
သို့ကြောနေပြီးလေး။ မွေးရာတွေ၊ ခင်းပုံလွှားတွေ အားလုံး အသစ်  
လဲမယ်။ မမရောယ် ရွှေးပေးမယ်။ မောင်လေး ကြည့်လေး။”

ထိုစဉ် ဆီကွမ်းဘို့ ဝင်လာသည်။

“ရာသီဥတုက အရမ်းကြုံးလွှာပြီ အစိုက်လေး။ ကောင်လေးတွေကို  
အခန်းတွေ သန့်ရင်းရေးလုပ်ခိုင်းမလားလို့။ အစိုက်လေးအခန်းကို မရှုံးရတာ  
ကြာနေပြီ။ အစိုက်ကြုံးရဲ့သေတွာ့တွေ၊ ပစ္စည်းတွေ ပုံနောက် အလုပ်ရ<sup>၅</sup>  
ခက်နေဖော်တယ်ခင်ဗျာ”

မမရောယ်ကို ကျွန်တော် လုမ်းကြည့်လိုက်သည်။ သူ မျက်နှာ  
ပျက်သွားမလားဆိုပြီး တွေးပူလိုက်မိုး။ သို့သော် သူက အေးအေးပင်။

“ဆီကွမ်းဘီပြောတာ ဟုတ်တယ်။ ဒီအတိုင်းထားတာ ကြာနေပြီး  
မောင်လေး ဘယ်လိုလုပ်ချင်လဲ”

“ဟုတ်ကဲ့ လုပ်ကြတာပေါ့။ ပထမ မိုးဖိုင်းလိုက်မယ်လေး။ နွေးလာမှု  
သွားလုပ်ကြတာပေါ့”

ကျွန်တော်တို့နှစ်ယောက်စလုံး စိတ်လွှပ်ရှားမှုတွေကို ထိန်းနေကြော်  
သိသာနေသည်။ သူလည်း ကျွန်တော်လိုပင် စိတ်ထဲ လေးလေးပင်ပင်ကြီး  
ဖြစ်နေမည်ထင်၏။ မိုးမွေးတာကြာပြီဖြစ်သည့်အခန်းထဲတွင် ဆီကွမ်းဘီ  
မိုးပျိုးနေပြီ။

ကျွန်တော်တို့ရောက်သွားတော့ ထင်းတွေ တဖြောက်ပြောက် အသံ

မြည်ကာ အရှင်ကောင်းနေပြီ။ စိတ်ထားသော သေတ္တာများပေါ်တွင် ခရီးဆောင်ဖိတ်တစ်လုံး တင်ထားသည်။ အင်းဘရွှေ့အက်ရှုံးလေ နာမည် အတိုင်ကောက်စာလုံး အေအေဟု နာမည်ထိုးထား၏။ မျက်စိထဲ ပြန်မြင် လာသည်။ သူကို နောက်ဆုံးတွေ့လိုက်စဉ်က ရထားထဲတွင်ထိုင်ရင်းပေါင်ပေါ်တင်ယူသွားသည့်အတိုင်း။

အကန်ကြာ တိတ်ဆိတ်နေသည့်အခန်းထဲတွင် မမရေချယ် စကားသည်။

“လာ အဝတ်သေတ္တာကို အရင်ဖွင့်ကြရအောင်”

သူလေသက ဆုံးဖြတ်ချက် ချလိုက်သည့်ပုံး။ ကျွန်တော် သူကို သေ့တွကမ်းပေးလိုက်သည်။ သူက သေ့ဖွင့်ပြီး အဖွဲ့ကို ပင့်တင်လိုက်သည်။ အပေါ်ဆုံးတွင် ဝတ်ရုံရှည်အဟောင်းကြီးကို ခေါက်တင်ထား၏။ ကြက်သွေးရောင် ပိုးသားအထူးဖြင့် ချုပ်ထားသည့် ဝတ်ရုံလေးလေးကြီး။ နေးတွင် ခြည်းဖိန်တွေ စီထားသည်။

ခိုက်ကြည့်နေရင်း အစ်ကိုပုံရိပ်ကို ပြန်မြင်လာသည်။ သည်အကြိုကြီး ဝတ်ကာ မန်ကိုစောင်းခဲ့ပါ။ ကျွန်တော်အခန်းထဲ ဝင်လာတတ်သည်။ “ဒီမယ် ညီလေး၊ အစ်ကို တစ်ခုစဉ်းစားမိတယ်ကွဲ” သည် အခန်းလေးထဲမှာပါပဲ။ သည်အကြိုနှင့် သည်းဖိန်တွေပါပဲ။

“ဒါတွေ ဘယ်လိုလုပ်ကြမလဲဟင်”

မမရေချယ်အသေမှာ စောစောကလို တင်းထားသည့်အသေမျိုး မဟုတ်တော့။ အားလုံးအားငယ်စွာ ထွက်လာသည့် အသေတိုးတိုးကလေး။

“ကျွန်တော်လည်း မသိဘူး။ မမရေချယ်သဘောပဲလေ”

“မောင်လေး ဝတ်ပါလားဟင်”

“ဟာ မဝတ်ပါရစေနဲ့ဘူး”

သူ ဘာမှမပြောတော့။ အကြိုခေါက်ကို ခုတင်ပေါ်တင်ထားလိုက်သည်။

နောက် ခံပါးပါးဝတ်စုတစ်စု ထုတ်ယူသည်။ ပုံမှန်ကျိုန်တွင် ဝတ်သည့် ဝတ်စုံ။ အိမ်မှာဝတ်တာ သိပ်မတွေ့ဘူး။ အီတလီတွင်တော့ ဝတ်လိုန့်မည် ထင်သည်။ ပိုးဝတ်ရုံပေါ်ကို ထပ်တင်ရင်း “မီးဂုတ္တိက်ရှုံးမယ်။ တွန်းကြော် နေတယ်” ဟု ဆိုသည်။ နောက် အဝတ်တွေကို ခပ်သွက်သွက်ထုတ်သည်။ ခပ်သွက်သွက်သိသည်။

“ဒါတွေကို မောင်လေး မဝတ်ချင်ဘူးဆုံးရင် သူကိုချုပ်တဲ့လွှေ့ကို အေပးလိုက်ရင် မကောင်းဘူးလား”

ထွက်လာသည့်အသေက သူအသေမဟုတ်၊ တစ်တစ်ဆိုဆို။ သူလွှာရှုံးမှာ စက်ရှုံးတစ်ရုံပို့ဖြစ်လာသည်။ ပြီးမှ ပြန်းခဲ့ဖြော်ရင်ခွင့် ထဲသို့ ပြေးဝင်လာသည်။ ပါးကို ကျွန်တော် ရင်ဘတ်နှင့် ကပ်ထား၏။

“မမရေချယ်ကို စွဲင့်လွှာတဲ့ပါ မောင်လေးရယ်၊ ဘာလို့ မမရေချယ် စွဲင့်မိသလဲမသိဘူး။ ဆီကွမ်းဘို့ မောင်လေး လုပ်ရင် ပြီးနိုင်သားနှုံး”

ကျွန်တော်ကိုတိတဲ့တွင် ထူးဆန်းနေသည်။ မမရေချယ်ကို ကလေးတစ်ယောက်လို့၊ ဒဏ်ရာနှင့် တိရှားနှင့်လေးတစ်ကောင်လို့ ကျွန်တော်ကိုထားမိမ်း။ သူဆုံးပင်တွေကို ကျွန်တော် ပွုတ်ပေးမိသည်။ ပြီးတော့ ပါးနှင့် အပ်ထားလိုက်၏။

“ကောင်းပါပြီ မမရေချယ်၊ ကျွန်တော်တစ်ယောက်တည်း ဆက်လုပ်လိုက်ပါမယ်။ မင့်နဲ့တော့နော်”

“မင့်တော့ပါဘူးကျယ်၊ မမရေချယ် သိပ်ပျော်တာပဲ။ မောင်လေးတစ်ယောက်တည်းလုပ်နို့လည်း သိပ်မလွယ်ပါဘူး။ မောင်လေးကို သူအရှင်းချုပ်တာ”

သူဆုံးပင်တွေကို ကျွန်တော်ပါးနှင့်အပ်ပြီး ဆက်ပွုတ်နေမိသည်။ ကျွန်တော်ရင်တွေ တရိုင်းရိုင်းရိုင်းရိုင်းလာ၏။ ဘယ်လိုပြုစွဲဖြစ်တာပါလို့။ အား တင်းပြီး ပြောလိုက်သည်။

“ရပါတယ်။ ကျွန်တော်က ယောက်ဗျားပဲ။ ကျွန်တော် လုပ်နိုင်ပါတယ်။ မမရေချယ်အတွက် မလွယ်ဘူးဆိုတာ ကျွန်တော် သီပါတယ်။ အောက်ထပ်ကိုသွားတော့နော်”

သူက မျက်ရည်တွေသုတော်ပြီး

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ ရတယ်။ မမရေချယ် ထိန်းပါမယ်။ မင့်တော့ပါဘူး”

တဖည်းဖြည်းနှင့် စာအပ်တွေပါ ပြန်ကျေနေပြီး မီးဖိန္ဒားအထိ ရောက်နေပြီး ကျွန်တော်က သူကို ပို့နေးစေရန် မီးဖိန္ဒာက် တိုးစေပြီး စာအပ်တွေ တင်နိုင်တစ်လုံး ချပေးလိုက်သည်။ ကျွန်သေတွောတွေကို တစ်လုံးပြီး တစ်လုံး ကျွန်တော် ဆက်ဖွင့်သည်။

အစ်ကိုအင့်၊ အသက်သည် စာအပ်များမှာထင် အဝတ်အစား များတွင် ပို့၍ထင်ကျိန်နေသည်ဟု ကျွန်တော် ခံစားရ၏။ စာအပ်တွေမှာ သူ ခရီးထွက်တိုင်း ယဉ်သွားနေကျ စာအပ်များဖြစ်၏။ ရုပ်ကြယ်သီးတွေ၊ လက်ကြယ်သီးတွေ ထွက်လာတော့ ကျွန်တော်လက်ထဲထည့်ပေးပြီး လက်ဖဝါးကို သူက တင်းတင်းပါလိုက်သည်။ ပြီးတော့ ဖောင်တိန်နှင့် နာရီပါ ထပ်မံ့ပါသည်။ ဒါတွေကိုတော့ ကျွန်တော် ဝါးသာအားရယူထားလိုက်သည်။

ခေါက်ထားသည့်ပုံတစ်ပုံတွေတော့ သူ ဖြန့်ကြည့်သည်။ ပန်းမြို့။ “ဒီပုံက မမရေချယ်နဲ့ တစ်လင်းကို အများကြီး အထောက်အကွဲပေးလိမ့်မယ်” ဟု ပြောပြီး အလင်းရောင်ပို့ရသည့် ပြတင်းပါက်တွင် ရုပ်ကြည့်နိုင်သွားသည်။

ကျွန်တော်က စာအပ်တစ်အုပ်ကို အမှတ်မထင်ဖွံ့ဖြို့ကြည့်လိုက်သည်။ အစ်ကိုလက်ရေးနှင့် စာရွက်ပိုင်းကလေးတစ်ခု ထွက်ကျလာသည်။ စာရွက်က အပေါ်ပိုင်းနှင့် အောက်ပိုင်း မပါ။ အလယ်ပိုင်းဖြစ်ဟန်တွေသည်။

“ဒီရောဂါအကြောင်း အစ်ကို ကြားဖူးတယ်။ အဲဒီ

ဆေးပညာစကားလုံးကို အသိဓမ္မာရာကြည့်တော့ ‘ရောဂါ တစ်မျိုး၊ လက်ဆေ့ပြင်း၊ စောရှုကွဲပါပြင်း၊ အသုံးအဖြူနဲ့ ကြိုးပြင်း’ လို့ အမို့ယ်ဖွင့်ထားတာ တွေ့ရတယ်။

အသုံးအဖြူနဲ့ကြိုးတာကတော့ သူအဖော် အယ်လက်အိုးသီး ကိုရိုင်းဆိုက အမွှေရတာဖြစ်မယ်။ ခုအဖို့အထိတော့ အစ်ကို ဒါလောက်ပဲ ပြောနိုင်သေးတယ်။ ဒါပေမဲ့ အစ်ကိုပို့ကိုဆံ တွေ့ကိုတော့ သတိထားနေရပြီပါ။ အစ်ကိုတစ်ယောက် တည်း မဟုတ်ဘူး၊ မဟာသုခိုပ်ပြုပြင်းပါ အန္တရာယ်ရှိလာ နိုင်တယ်။ နှစ်ကုန်ဒေါ်ကို သတိပေးဖြစ်အောင် ပေးထားပါ။ တကယ်လို့များ

စာကြောင်းမဆုံးဘဲ စာရွက် စုတ်နောက်သည်။ ရက်စွဲလည်း ရှာမတွေ့။ လက်ရေးက ရှင်းရှင်းလင်းလင်းဖြစ်၏။ သူ ပြတင်းပေါက်ဘက်မှ ပြန်လည့်လာတော့ ကျွန်တော်က စာရွက်ကလေးကို လက်ထဲတွင် လုံးခြေပစ်လိုက်သည်။

“ဘာတွေ့လို့လဲ”

“ဘာမှမဟုတ်ပါဘူး”

ပြောပြီး ကျွန်တော်က စာရွက်လုံးကလေးကို မီးဖို့ထဲ ပစ်ထည့်လိုက်သည်။ မီးလောင်သည့်အခါ စာရွက်လုံးကလေးက ပြန်ပြီး ကော့တက်လာသည်။ သူက သေသေချာချာင့်ကြည့်ပြီး

“ဒါ အင်းဘရောစ်လက်ရေးပဲ။ ဘာတွေ့ရေးထားတာလဲ”

“စာရွက်စုတ်ကလေးမှာ မှတ်စုတွေ ရေးထားတာပါ”

မီးလင်းပို့ထဲမှ မီးရှိန်သည် ကျွန်တော်မျက်နှာကို ပို့ပြီးဟပ်လာသည်ထင်၏။ သူနှင့် ကျွန်တော် ဘားချင်းယဉ်ပြီး စာအပ်တွေ ဆက်ထုတ်ကြသည်။ သို့သော် နှစ်ယောက်စလုံး နှုတ်ဆိတ်သွားကြ၏။

## အခန်း [ ၁၅ ]

ဇူလယ်ပိုင်းတွင် စာအပ်တွေ ရှင်းပြီးသွားသည်။ ဆီကွမ်ဘိက ကောင်လေး နှစ်ယောက် လွှတ်လိုက်သည်။ ရွှေနှင့်က အပေါ်ထပ်တွင် ကုန့်၊ အာသာက အောက်ထပ်သို့ သယ်စရာရှိလွှင် သယ်ဖို့ဖြစ်၏။

ကျွန်တော်က ရွှေနှင့် လမ်းပြောလိုက်သည်။

“အဝတ်အစားတွေကို ခုခုတင်ပေါ်မှာ စီတင်ထား ရွှေနှင့် အောက်မှ ဆီကွမ်ဘိနဲ့ ငါ ပြန်ထုတ်မယ်။ စာအပ်တွေကို အောက်ထပ် စာကြည့်ခန်းထဲ သယ်သွား”

“အာသာ၊ မင်းက ဒါတွေ မမလေးရဲ့ အညွှန်ခန်းထဲ ပို့”

မမရောဂျယ်က အာသာကို နှင့်သည်။ စာရွှေကလေး မီးရှိပြီး ကတည်းက မမရောဂျယ် ပထမဆုံးအပြောခြင်းဖြစ်၏။

“မမရောဂျယ် စာကြည့်ခန်းထဲလိုက်ပြီး စာအပ်တွေ ကုမစီပေးတော့ဘူးလား” လို့ ကျွန်တော်က မေးတော့ “မလိုက်တော့ပါဘူးကွယ်” ဟု ပြန်ပြောသည်။ တစ်စုံတစ်ခု ထပ်ပြောတော့မလို ဟန်ပြုပြီးမှ မပြောတော့ အခန်းထဲမှ ထွက်သွားသည်။

တစ်ယောက်တည်း နှေ့လယ်စာ စားရင်း ပြတင်းပေါက်အပြင်သို့ ကျွန်တော် ငေးနေ့သည်။ မိုးက မပြပြနိုင်အောင် စွေနေဆဲပင်။ စီတ်ကို ပြုမဲ့အောင် တစ်ခုခုတွင် အာရုံစုံစိုက်ထားရှိ ကြြုံစားသည်။ သို့သော် မရှုံးသွားကို စိုက်နေသည့်အခါ မာလိုက်ပျောက်လိုက်ဖြစ်နေသလို စောဘောက် မီးရှိပဲ ပစ်လိုက်သည့် စာရွှေက်အပိုင်းကလေးဆီကိုပဲ စီတ်က ရောက်ရောက်သွားသည်။ သည်စာရွှေက်ပိုင်းကလေးက သည်စာအပ်ထဲကို မည်သို့မည်ပဲ ရောက်နေခြင်းလဲ။ ဘယ်လောက်ကြာ့ခဲ့ပြီးလဲ။ ဘာကြောင့် ကျွန်တော်သို့ မရောက်ဘဲ သည်စာအပ်ကြာ့ထဲ ရောက်နေရတာလဲ။ ကျွန်တဲ့အပိုင်းက ဘယ်ရောက်သွားပြီးလဲ။

တစ်ညေနေလို့ ကျွန်တော်နှင့် ဆီကွမ်ဘိ အဝတ်တွေ ရွှေးထုတ်ကြသည်။ ဆီကွမ်ဘိက အီတ်တွေထဲ ထည့်သည်။ ကျွန်တော်က စာအိတ်တွေကို ခုခုတ်ပေါ်တွင် မာမည်တွေ ရောသည်။ ပြီးသည်နှင့် စာကြည့်ခန်းထဲ ပြန်ဆင်းလာပြီး စာအပ်တွေကို စောပေါ်မတင်ခင် လွှန်လော့ရှာဖွေနေဖို့သည်။ သည်လို့ လုပ်နေမိခြင်းအတွက် ကိုယ်ကိုယ်ကိုယ်လည်း လိပ်ပြာမသန့် ဖြစ်မိ၏။

ရောဂါတစ်ပျီးတဲ့။ သူခုံးနက္ခတ်တဲ့။ အစိုက် ဘာဆိုလိုတာပါလိမ့်။ သူစာသောက ဒါကို အလေးအနက်ထားပြီး ပြောခြင်းမဟုတ်။ အသုံးအဖြန့်းကြီးတာကို ပြောလိုဟန်။ အသုံးအဖြန့်းကြီးတာက ရောဂါမှုမဟုတ်ဘဲ။

ကျွန်တော် အပေါ်ထပ်တာကြီး အဝတ်လဲသည်။ ထမင်းစားခန်းထဲ ပြန်ဆင်းလာပြီး မမရောဂျယ်နှင့် ကျွန်တော် ကိုယ်နေရာကိုယ် ဝင်ထိုင်၍ တိတ်ဆိတ်စွာ ဉာဏ် စားကြသည်။ ဆီကွမ်ဘိက စကားစုံလို့ လမ်းကြောင်းပေးသည်။

“မမလေးဝယ်ထားတဲ့ ပိုတ်စတွေ အစိုက်လေးကို ပြုပြုပြီးလားခင်ဗျာ”  
“မပြရသေးဘူး ဆီကွမ်ဘိ အလုပ်ရွှေ့ပြုကြတာနဲ့ မပြဖြစ်တာ။ မောင်လေးကြည့်ချင်ရင် စားသောက်ပြီးရင် ပြမယ်လေ။ မောင်လေး မောင်

၁၅

ပြုလား၊ ဟိုတစ်ခါ ပြောတာလေ၊ အခန်းပြာအတွက် ခန်းသီးစတွေ၊ ခင်းဖုံး ဖွံ့တွေ လုမယ်လို့၊ အဲဒါတွေ ဆီကျမ်းဘီက တွေ့သွားပြီး အရမ်း သဘော ကျေနေတယ်လဲ”

“သ္ထာ် ဟုတ်ပြီ၊ ကျွန်တော် မှတ်မိပြီ”

“ဒါလောက်လုတဲ့အစမျိုး ကျွန်တော် တစ်ခါမှမဖြင့်ဖူးဘူး အစ်ကိုလဲး၊ ဘယ်အိမ်မှုလည်း ဒါမျိုးသုံးတာ ကျွန်တော် မတွေ့ဖူးသေးဘူး”

ဆီကျမ်းဘီက အပြတ်ရှိုးမွှုံးနေသည်။ မမရောဂျယ်က ရှင်ပြုသည်။

“အဲဒါ အိတလိကသွေးပဲ့ အစတွေ့လေ။ လန်းနှင့်မှာ တစ်ဆိုင်ပဲ ရှိတယ်။ မောင်လေး ကြည့်မလား၊ စိတ်မဝင်စားဘူးလား”

သူက မရှုတရု ကျွန်တော်ကိုမေးသည်။

“ဟုတ်ကဲ့၊ စိတ်ဝင်စားပါတယ်။ ကြည့်တာပေါ့”

ကျွန်တော်တို့နောက်မှ၊ အကြောက်ဘာ အပေါ်ထပ်မှ ပိတ်အပ်တွေ့ကို ရှုန်က သယ်ချုပ်သည်။ ဆီကျမ်းဘီပြောတာ မှန်သည်။ ကွန်းဝါလ်တစ်နှစ်လုံး ဘယ်အိမ်မှ သည်လောက်ကောင်းသည့်အစများဖြင့် အလုမဆင်နိုင်ကြပါ။ ဘရိုကိုတ်နှင့် ပိုးသားထူထူတွေ ရောဖောက်ထားသည့် အဖိုးတန် အထည် အပ်တွေ့။ ပြတိကိုများတွင်သာ တွေ့ရတတ်သည် အဆင်အသွေးမျိုးတွေ့”

“အစ်ကိုလေး သဘောကျမှုများ။ သိပ်အဆင့်အတန်းမြင့်တာ”

ဆီကျမ်းဘီ အသံတိုးတိုးပြု့ သပ်ပြုသည်။ မမရောဂျယ်က ဆက်ရှင်းပြသည်။

“ဟောဒီအပြောကို မမရောဂျယ်က ခြင်ဆောင်ပတ်ပတ်လည် လိုက်ကာ သုံးမယ် စိတ်ကူးတယ်။ ဟိုဘက်က အပြာရင့်နဲ့ ရွှေရောင် ဖောက်ထားတဲ့ ဘရိုကိုတိုက်တော့ ခင်းဖုံးတွေ့၊ ခင်းဖုံးလွှားတွေ့ ချုပ်မယ်။ မောင်လေး ဘယ်လို့ သဘောရလဲ”

သူက ကျွန်တော်ကို မော်ကြည့်ပြီး အလေးအန်က် မေးနေသည်။ ကျွန်တော်က ဘာမျှမသိ။ ဘာပြန်ပြောရမှန်း မသိ။

“ဘာလဲ၊ မကြိုက်ဘူးလား”

“ကြိုက် ကြိုက်ပါတယ်။ ဒါပေမဲ့ ရွေးမကြီးလွန်းဘူးလား မမရောဂျယ်”

“သ္ထာ် မောင်လေးကလဲ ရွေးကြီးတာပေါ့။ ပစ္စည်းကောင်းတာကိုး၊ ဒါပေမဲ့ တစ်ခါ အကုန်ခံထားလိုက်ရင် နေရောလေး။ မောင်လေးရဲ့ မြေးတွေ လက်ထက်အထိ အရောင်မလွင့် စေရဘူး။ မြစ်တွေရတဲ့အထိ ဟောဒီ အပြာရောင်အခန်းမှာ ပျော်ပျော်ပါးပါး အိပ်ကြလိမ့်မယ်။ အရေးကြီးတာက မောင်လေး ကြိုက် မကြိုက်ပါပဲ”

“အို ကြိုက်ပါတယ်။ ဘယ်သူမကြိုက်ဘဲ နေနိုင်ပါမလဲဖူး”

“ဟုတ်ပြီ၊ ဒါဆို ပြီးပြီး။ ဒါတွေဟာ မမရောဂျယ်က မောင်လေးကို ပေးတဲ့ လက်ဆောင်တွေလေး။ ယူသွားတော့ ဆီကျမ်းဘီ။ မနက်ပြန် လန်းနှင့်ကို လှမ်းစာရေးလိုက်မယ်။ အားလုံးကြိုက်တယ်။ လက်ခံတယ်လို့”

“ဟာ မမရောဂျယ်က ဘာလို့ပါလောက်အိမ်တန်ပစ္စည်းတွေ ကျွန်တော်ဘို့ပေးရတာလဲ”

“အို ပေးချင်လို့ပေါ့။ မောင်လေးကျေးဇူးတွေ မမအပေါ်မှာ အများကြီးပါ့။ ဒါလေးက အသေးအဖွဲ့ပါကျယ်”

သူအသံက နဲ့ညုံပျော်ပျော်နေသည်။ တောင်းပန်တိုးလွှားသံပါနေသည်။ သူကို ကျွန်တော် လုမ်းကြည့်လိုက်တော့ သူမျက်လုံးများက ဒက်ရာရထားသည် သားကောင်တော်ကောင်၏မျက်လုံးများနှင့် တုနေသည်။

“ကျေးဇူးတင်ပါတယ် မမရောဂျယ်၊ ဒါပေမဲ့ ဒီလောက်ကြီး အကုန်အကျ ခံရသလားများ”

သူက စကားလမ်းဖွဲ့ပြီး

“ပန်းခြုံစံသွားတွေ့တာ တော်တော်နေရာကျသွားတယ်။ ပေါင်းကူးတဲ့တားထို့နဲ့ ပုံတဲ့မှာ ပါတယ်။ ရေပေါ်ဥယျာဉ်ကိုရော၊ ကွင်းထဲကိုပါအပေါက ဆီးမြင်ရတော့မှာ။ သိပ်ကြည့်လို့ကောင်းမှာပဲ။ ရောမက အိမ်ကြီးတွေ့မှာ အဲဒီတဲ့တားမျိုးတွေ အမှားကြီးပဲ”

ဘာကြောင့် သည်မေးခွန်း နှုတ်မှ ထွက်သွားမှန်း မသိလိုက်။ ရည်ရွယ်ချက်မရှိဘဲနှင့် မေးလိုက်မိသွားခြင်းဖြစ်သည်။

“မမရောချယ် အီတလီမှာ တောက်လျောက်နေခဲ့တာလား”

“ဟုတ်တယ်လေ၊ အင်းဘရောစ် စာထဲထည့်မရေးဘူးလား။ မမရောချယ်ရဲ့ အမေမျိုးက ရောမသွား၊ ရောမသားတွေ့။ အဖေက အယ်လက်နှုံးဒါးကိုရင်းတဲ့။ သုက မိသားနှုန်းအဆင်မပြောဘူးထင်တယ်။ ဒီကျန်းဓါတ်မှာ မပျော်ဘူးတဲ့။ သုက အီတလီကို သိပ်သဘာကျတဲ့လူဆိုတော့ အမေနဲ့ တွေ့ပြီး ညားကြော်သတည်းပေါ့ကျယ်။ ဒါပေမဲ့ သုတ္တိစီးပွားရေး သိပ်အဆင်မပြောကြပါဘူး။ အီဘာဝမျိုးနဲ့ မမရောချယ် ငယ်ငယ်လေးကတည်းက အကျိမ်းတောင်ရှိခဲ့တယ်လေ။ နေရာအတည်တကျ မရှိခဲ့ဖူးဘူး။ ဟိုပြောင်းသည်ရွှေနဲ့ ကြီးပြင်းခဲ့ရတာ”

“သုတ္တိရှိသေးလားဟင်”

“ဟင့်အင်း၊ မမရောချယ် ဆယ့်ခြားက်နှစ်သမီးမှာ အဖေဆုံးတယ်။ အယေနဲ့ နှစ်ယောက်တည်း ငါးနှစ် ရှုန်းကန်ခဲ့ရတယ်။ ပြီးတော့ အိမ်ထောင်ကျတယ်။ အဆင်မပြောပါဘူး။ ဘဝဟာ ခုံရင်းပါပဲ။ တစ်ပြီးပြီးတစ်ပြီး လျောက်ပြောင်းနေရတုန်းပဲ”

ပထမအိမ်ထောင်ပြောစ်က သုအသက် နှစ်ဆယ့်တစ်နှစ်ပဲ ရှိသေးသည်တဲ့။ ဒါဆုံး လူနဲ့အရွယ်လောက်ပေါ့။ သုတ္တိ ဘယ်မှာများ ဆင်းဆင်းရော နေခဲ့ကြပါလိမ့်ဟု ကျွန်းတော် တွေ့ကြည့်နေသည်။ သုပြောသလို သားအမိန့်ယောက် ကျူရှင်ပြုးတော့မှား စားခဲ့ကြရသလား။

“မေမေက သိပ်လှုတယ်။ အရပ်လည်း မြင့်တယ်။ ကိုယ်လုံး ပါက်လည်း တော့င့်တယ်။ ဒါပေမဲ့ ငယ်ငယ်ရွယ်နောက် မှန်းမဖြစ်သွားတော့ အလုအပကို ဂရမဖိုက်နိုင်တော့ဘူး။ ဖြစ်သလိုနေပစ်လိုက်တော့ နောက်ပိုင်း အမော်ပုံကို အဖေ မြင်မသွားတဲ့အတွက် ဝမ်းသာနေမိသေးတယ်။ သားအမိန့်ယောက်စလုံးရဲ့ဘဝကို အဖေ မြင်မသွားရတာ ကဲကောင်းပါတယ်လေ”

“မမရောချယ်နဲ့ အမျိုးသားက အသက်ကွာသလား”

“ဟင့်အင်း၊ သုက တစ်နှစ်ပဲ ပိုကြီးတာပါ။ အမေက ဖော်ရင့်မှု သုနဲ့မိတ်ဆက်ပေးတာလေ။ အမေက သုတ္တိစီးသားနဲ့ပါ ခင်တာ။ ကိုစိမ့် ဆန်းကိုလောက်တိုက် အမေအတွေ့လေ။ သုတ္တိကို ယူရမလား၊ အမေကို ယူရမလား ဆိုတာ သု တော်တော်အနိုင်ယူစော်းစားခဲ့သေးတယ်။ စောစောက ပြောသလို အလုအပတွေ့ ယူယွင်းလာတော့ အမေခဲ့မှာ ကျွန်းရှစ်ဖြစ်ရှာတာပဲ”

သက်ပြင်းချုပြီး သု ခေါင်းပေါ်က ဆိုသေးမှုကိုဘိုတ်ရင်း ဆက်ပြောသည်။

“အင်း အဲဒါတွေက ကြောခဲ့ပါပြီးလေ။ အဲဒီအနိုင်ဗျာရုံတွေထဲမှာ ပဲလည်း နေခဲ့တဲ့ ကောင်မလေးဟာ မမရောချယ်မဟုတ်ဘဲ နောက်တစ်ယောက်လို့ ဖြစ်သွားပါပြီ။ အဲဒီအရွယ်ပြန်ဖြစ်ချင်လိုလည်း မရတော့ဘူးလေ။ ခုတော့ အားလုံးကို လက်လျော့လိုက်ပါပြီကျယ်”

“မမရောချယ် ပြောနေပုံကလည်း ကိုယ့်ကိုယ်ကိုယ် ကိုးဆယ်ကျော်ကြီးကျေနေတာပဲ”

“သုးဆယ့်ငါးနှစ်ဆိုတာ ငယ်တဲ့အရွယ် မဟုတ်တော့ဘူးလေ”

သု ကျွန်းတော်ကိုကြည့်ပြီး ပြီးသည်။ ပြီးမှ နိုင်းမပျိုးဘဲ ကောက်ကာင်ကာ မေးတော်၏။

“မနောက မီးဖိုထဲထည့်ပစ်လိုက်တဲ့ စာရွက်ကလေးက ဘာလဲ”

ကျွန်းတော်မှာ ပြင်ဆင်ချိန်မရဘဲ အငိုက်ခဲ့လိုက်ရပြီး သုကို ပြန်ကြည့်ရင်း တဲ့တွေးတစ်ချက် မျိုးလိုက်ရသည်။ လိမ်ပြောတာနဲ့စာရင်

တစ်ဝက်တစ်ပျက် အမှန်အတိုင်းပြောတာက ယူလို့တန်လိမည်ဟု တွေးမီ  
လိုက်၏။

“စာချက်ပိုင်းကလေးတစ်ခုပါ။ ကျွန်တော်ဆီ အစ်ကိုရေးတဲ့စာလို့  
အောက်မေ့ရတာပါ။ အမိန့်ရုံကုန်ကျေစရိတ် ကြီးလွန်းတဲ့အတွက် သူ စီတ်ပုတဲ့  
အကြောင်း စာက တစ်ကြောင်းနှစ်ကြောင်းတည်းပါ”

သူ ကျွန်ပိုင်းသွားပုံရလို့ ကျွန်တော် သက်မှန်းချုလိုက်နိုင်သည်။

“ဒါတော်ပဲလား၊ သိပ်အဲသွေ့ရာကောင်းတာပဲ သိလား၊ မမရေချယ်  
နားကို မလည်းနိုင်ဘူး”

အင်း တော်ပါသေးရှိ၊ ကျွန်တော်ဖြေရှင်းချက်ကို သူ လက်ခံသည့်  
သဘော။

“**ဉာဏ်** အင်းဘရောစ်၊ အင်းဘရောစ်၊ မမရေချယ်ကို အသုံးအဖြုန်း  
ကြီးတယ်ထင်ပြီး သူ အမြဲတမ်း သက္ကာမကင်းဖြစ်နေတယ်။ သူကို အပြစ်  
မတင်ပါဘူးလေ။ သူနဲ့မတွေ့ခင်က မမရေချယ်ဘဝကို သူ အရေးယူကျေးမရ  
ဖြစ်တယ်လေ။ ကြွေးပတ်လည်ပိုင်းပြီး ကျွန်ရှစ်တဲ့ မှုဆိုးမတစ်ယောက်ပေါ့။  
သူ အကုန်ဆပ်ပေးရှုပါတယ်”

ကျွန်တော်စိတ်ထဲ ပေါ့သွားသည်။ စောစောကလို့ သံသယစိတ်ဖြင့်  
လေးလေးလဲလဲကြီး ဖြစ်မနေတော့။ သူကလည်း ကျွန်တော်ကို ပေါ့ပေါ့  
ပါးပါးပင် စကားဖြောသည်။

“သူက သိပ်ပြီး မမရေချယ်အပေါ်ကောင်းလွန်းပါတယ်ကျယ်။ ပထမ  
ပိုင်းမှာဆိုရင် ဒါ မယုံနိုင်လောက်အောင်ပါပဲ မောင်လေးရယ်။ နောက်ဆုံးမှာ  
နားခို့ရမယ့်ရင်ခွင့်ရော့၊ အားကိုးရမယ့် အို့ပါ မမရေချယ် ရှေ့ပါတယ်။ အလို့  
လိုက်တာလည်း မပြောပါနဲ့တော့။ တစ်ခုခုကို လိုချင်တယ်ဆုံးရင် ဝယ်ပေး  
ပြီးသား ဖြစ်နေပြီး အဲ သူ နေမကောင်းလည်း ဖြစ်လာရော့”

သူမျက်လုံးတွေ့ညီနှင့်းသွားသည်။

“မမရေချယ်ကို သူ ဆက်အလိုမလိုက်တော့ဘူးလား”

“ဒါ အလိုလိုက်ပါတယ်။ ဒါပေမဲ့ တစ်ပို့ဗြို့ဖြစ်လာတယ်။ ဘာမှ  
လိုလေသေးမရှိအောင် ဝယ်ပေးနေဆဲပဲ။ လက်ဝတ်ရတာနာတွေဆိုလည်း  
မျိုးစုပ်။ ဒါပေမဲ့ အ ဘယ်လိုပြောရမလဲ၊ မိန့်ဗျူးစိတ်ကို စမ်းသပ်နေသလို  
လိုပဲ။ မမရေချယ် မပြောတတ်ဘူး။ အဲဒီလို တစ်ဖက်က ရှုက်ရောဆဲ ရှုက်ရော  
နေဆဲမဲ့ အဲမြဲအတွက် လိုအပ်တာကလေးတွေဖြည့်ဖို့ ပိုက်ဆဲတောင်းရင် ဘာမှ  
မဖြစ်လောက်တဲ့ ငွေမာဏအတွက် မမရေချယ်ကို မသက္ကာတဲ့မျက်လုံး  
တွေနဲ့ ကြည့်တဲ့အခါ ကြည့်နေတတ်တယ်။ စစ်လားဆေးလား လုပ်တယ်။  
ဘာအတွက်လဲ၊ တကယ်လိုလိုလာနဲ့ ပေါ့လေ။ မမရေချယ်ကပဲ တစ်ယောက်  
ယောက်ကို နိုးကြောင်းနှီးရှုက် ပေးနေသလိုပဲ။ အဲဒီလိုနဲ့ အရေးကြီးတဲ့အခါ  
ရို့နှင့်အိမ်ပြီးပြီး ဆွဲရတာမျိုးတွေ ရှိတယ်။ အဲဒီလိုဆွဲပြီး အစောင့်တွေ  
အတွက် လခထုတ်ပေးရတဲ့အခါ ပေးရတယ်”

ပြောနေရင်း ထပ်ပြီး လက်ပြုသည်။

“အဲဒီအကြောင်းတွေ မမရေချယ် ပြောဆို မရည်ရွယ်ပါဘူး။ ဘာကြောင့်  
လျောက်ပြောနေမိပါလိမ့်”

ပြောပြီး ပြတ်းလိုက်တွင် သွားရပ်သည်။ ခန်းသီးကို ဆွဲဖွေ့သည်။  
ပြီးတော့ ငွေဗျားတန်းများကို ငေးကြည့်နေသည်။

“ဘာပြုလို့ မပြောရမှာလဲ။ ပြောစရာရှိတာ ပြောရမှာပေါ့”

“ဘာပြုလို့လေဆိပ်တော့ သူကို ဒီမှာရှိနေတုန်းကုပ္ပါးအတိုင်းပဲ မောင်လေး  
သတိရနေဖော်လို့”

“မမရေချယ်”

ကျွန်တော်ခေါ်တော့ အခန်းကိုပြောပြီးလျောက်လာသည်။ ကျွန်တော်  
လက်ဝါးထဲကို သူ လက်ကလေး ထည့်ပေးလာသည်။

“ဟာသုခရိုင်မှာ နာကြည်းစရာတွေ ခါးသီးတာတွေ မရှိဘာသုပါဘူး”

မမရေချယ်။ အဒါတွေအားလုံး ကွယ်လွန်သူနဲ့အတူ ပါသွားကြပါပြီ။ ခုအခိုန်ကစ်ပါး အစ်ကိုကို ကျွန်တော်မှတ်မိတဲ့ အစ်ကိုအနေနဲ့ပဲ ကျွန်တော် သတိရသွားပါမယ်။ ညျှော်ခန်းထဲမှာ သူဦးထုပ်ဟောင်းကြီးကို အမြဲ ချိတ်ထားမယ်။ လမ်းလျောက်တဗောတိကိုလည်း ကျွန်တော်အခန်းပေါ်လောင်မှာ ထောင်ထားမယ်။ သူ ဒီမှာ အမြှို့နေစေမယ်။ မမရေချယ်လည်း ဒီမှာပဲ နေရမယ်။ ကျွန်တော်ရှိနေသွေ့ နေရမယ်။ ကျွန်တော်ပြောတာ နားလည်ပါတယ်နော်"

သူ ကျွန်တော်ကို မေ့ကြည့်သည်။ လက်ကို ရုပ်မသွားဘဲ သည် အတိုင်း ထားသည်။ ပြီးမှ ဖြည့်ဖြည့်ပြောသည်။

"အင်းပါလေ"

ထို တဒ်ဂံ့တွင် ကျွန်တော်ရင်ထဲ သိမ့်ခဲနဲ့ နွေးသွားသည်။ ကြံ့သွေ့ ဆန္ဒတွေ ပြည့်ဝသွားသလိုလို။ တစ်ပြိုင်တည်းတွင် ကိုယ့် ခုတိယအသံကိုပါ ပြန်ကြားလိုက်သလိုလို ရှိနေ၏။

'မရဘူး၊ မရဘူး၊ ဒီတာဒ်ကို မင်းဘယ်တော့မှ ပြန်မရရှိင်တော့ဘူး၊'

ဖယောင်းတိုင်ကို ကောက်ကိုင်ပြီး သူ ထွက်သွားသည်။ အခန်းဝ ရောက်မှ ပြန်လည်နှုတ်ဆက်သည်။

"ဦးတိန်က် ဒီးလင်း၊ ဘရားသခင် မောင်လေးကို ကောင်းချီးပေးပါလေ။ တစ်နေ့မှာ မမရေချယ် ရခဲ့ပွဲတဲ့ ပျော်ဆွဲမှုများနဲ့ မောင်လေး တွေ့မှာပါ"

သူ အပေါ်ထပ် တက်သွားသည့် ခြေသံကို ကျွန်တော် ကြားနေရသည်။ မီးလင်းဖို့တဲ့ကို ဖိုက်ကြည့်နေမိနေ၏။ ငါပဲလျှိုးနေခဲ့သည့် မနာလိုင်တို့တို့တို့ အပေါ်ယို့ ငါ့တက်လာသည်။ သို့သော် ဟိုတစ်ခါ ဖြစ်ဖွဲ့သည့် ပုံသဏ္ဌာန်များ မဟုတ်တော့။ ကျွန်တော်အချို့ဆုံး အစ်ကိုကို လယုသွားသည့် အီတလိုမကို မဟုတ်တော့။ ကမ္မာပေါ်တွင် ကျွန်တော် အချို့ဆုံး အစ်ကိုကို မနာလိုင်တို့တို့ဖော်မြို့ပြစ်စေ။ ငါ့ခန်းထဲတွင် အလုပ်လုပ်နေစဉ်ဖြစ်စေ နာရီစ်မှ မွန်းတည်းချိန် နေ့လယ်စားသား အီမာ ပြန်ဆုံးသည်။ မနာက်စာကို သူက အခန်းထဲတွင် ယူစားသာဖြင့် နေ့လယ်ပိုင်းတွင်မှ တွေ့ရသည်။

ကိုယ်တော်က ကွင်းထဲတွင် ကိုယ့်အလုပ်နှင့်ကိုယ် ရှုပ်ဖော်၏။ ဆယ့်နှစ်နာရီချိန် နေ့လယ်စားသားချိန်တွင် နှစ်ယောက်သား အီမာ ပြန်ဆုံးသည်။ မနာက်စာကို သူက အခန်းထဲတွင် ယူစားသာဖြင့် နေ့လယ်ပိုင်းတွင်မှ တွေ့ရသည်။ ကွင်းထဲ ရောက်နေချိန်ဖြစ်စေ။ ငါ့ခန်းထဲတွင် အလုပ်လုပ်နေစဉ်ဖြစ်စေ နာရီစ်မှ မွန်းတည်းချိန် နေ့လယ်စားသား ကြပို့ တစ်ကွင်းလုံးကြားအောင် ခေါင်းလောင်းထိုးသည်။ ခေါင်းလောင်းသံနှင့်အတူ ကျွန်တော်ရင်ထဲ ခုည် သွားတတ်၏။ ထမင်းစားခန်းကို ခပ်သွေ့က်သွေ့လုမ်း၏။

အခန်း [ ၁၆ ]

သုက ကျွန်တော်အရင် ရောက်နှင့်နေတတ်သည်။ အပြီးဖြင့် နှဲတ်ဆက် ကြော့သိသည်။ ကျွန်တော့ဟန်က နှစ်နှစ်ဘားတွင် ပန်းပွင့်ကောလေးတစ်ပွင့် ချထားလျှင် ကျွန်တော်က ရင်ဘတ်ကြယ်သိုးပေါက်တွင် ကောက်ထိုးရသည်။ ရခါ တွင်လည်း ကျွန်တော်မေားဖူးသည့် ဆေးဖက်ဝင် အသီးအချက်တွေကို ပြောတော်သည့်အခါ ပြုတ်၊ သုပ်သည့်အခါ သုပ်ထားပေးပြီး ကျွန်တော်ကို အမြည်းစိုင်းသည်။

စားသောက်ပြီးလျှင် အပေါ်ထပ်တက်၍ ခဏာတစ်ဖြူတ် အနား ယူသည်။ အဂါနှင့် ကြာသပတေးနေ့များတွင်တော့ အိမ်ကို လာလည်သည့် အမျိုးသမီးများသိသိုး အလည်းကြေးဆပ်ဖို့ ကျွန်တော်က ဝယ်လင်တန်နှင့် ရထားစိစဉ်ပေးရသည်။

သည်လိုနေ့များတွင် ကျွန်တော်က ညမောင် သူ ပြန်မရောက်မချင်း နေမထိထိုင်မသာ ဂနာမပြုမြှုပ်စွာဖြင့် အောင့်ရသည်။ နာရီတော်ညွှန်ကြည့် ဖြစ်နေ တတ်သည်။ သုက စောရောက်ပြီး ကျွန်တော် အိမ်ပြန်နောက်ကျွေသည့် အခါများလည်း ရှိသည်။ အဝတ်အစား ကပ္ပါဒကယာလျှော့ စာကြည့်ခန်းထဲ ဆင်းပြီး သုရောက်အလာကို စောင့်ရသည်။

နာရီလက်တဲ့ ဂါးကဗျာန်းနား ရောက်ခါနီးပြီခုံလျှင် ကျွန်တော် ထိုင်ရ မလို ထရမလိုဖြစ်နေပြီ။ စာကြည့်ခန်းတဲ့ ခါးကို ဖွင့်ထားရသည်။ ဒါမှ ဆင်းလာသည့် သူမြောက်ကို ကြားရမည်လေ။

ဆင်းလာလျှင် ခွေးသုံးကောင်၏ မြောက်သုံး အရင်ကြားရမည်။ သည် ကောင်တွေက မမရောချယ်အနားတွင် အရိပ်ပမာ လိုက်ကပ်နေကြသည်။ သူတို့မြောက်တွေနှင့် မရေးမနောင်း၊ ဂါဝန်ရေသီနားနှင့် လျေားထံများ ရှုပ်တိက်သဲ ကြားရမည်။ ကျွန်တော်အတွက် အဲဒေါ်ရဲ့၊ မက်လာအရှိုး ခဏာယ်လို့ ခေါ်ရမည်ထင်သည်။ သည်အသုပ်လဲကောလေးတွေက ဘာလို့များ ကျွန်တော်ကို ကတုန်ကယ်ပြစ်စောပါလိမ့်။ သုဝင်လာလျှင် ဘာမြှောလို့

ပြောရမှန်းမသိအောင် ကျွန်တော်တစ်ယောက် ဘာလို့ ဆောက်တည်ရာမရ ပြစ်နေတာပါလိမ့်။

ဆိုကြမ်းဘို့ ညာစာ စားမြို့ လာခေါ်လျှင် လိုက်သွားပြီး ကိုယ့်နေရာ ကိုယ်ယူကြသည်။ ကျွန်တော်နေရာက စားပွဲထိပ်မှား သုက ကျွန်တော် ညာဘက်က။ သည်အစဉ်အလာမှာ တစ်သက်လုံးရှိလာခဲ့သည့် မဟာသုခ ပို့မြှင့်၏ အစဉ်အလာဟု စိတ်မှာထင်လာ၏။ ဘာမှမထူးဆန်းသည့် နိုဇ္ဇာဝ ကိစ္စဟု စိတ်မှာ ထင်လာ၏။ ဒါဆို စောစောပိုင်းတွင် ဘာလို့ ကျွန်တော် စိတ်တွေ လုပ်ရှားနေရတာလဲ။ ဘာလို့ စွန်းစားခန်းတစ်ရပ်လို့ ရင်ခုန်နေရ တာလဲ။

စာကြည့်ခန်းထဲတွင် မထိုင်ဖြစ်သည့်နေ့များတွင် အပေါ်ထပ် သူ ကိုယ်ပိုင်အောင်ခန်းတွင် ထိုင်ပို့ ခေါ်တတ်သည်။ စာအပ်တွေ့ ပန်းပြုပုံစံတွေ ကြမ်းပြင်ပေါ်တွင် ဖြန့်ချုပြီး ထိုင်ပင်ကြသည်။ စာကြည့်ခန်းထဲတွင် ကျွန်တော်က အိမ်ရှင်ပြစ်ပြီး၊ အပေါ်ထပ်အောင်ခန်းထဲတွင် မမရောချယ်က အိမ်ရှင်း။ ဒါကိုပဲ ကျောပ်နေတာလား၊ ကျွန်တော်ကိုယ်ကျွန်တော် သိပ် မသေချာ။ ကျွန်တော်တို့ဆက်ဆံရေးတွင် ထဲ့တမ်းစဉ်လာ အတား အဆီးများ တဖြည့်ဖြည့် လျော့နည်းလာသည်။ ဆိုကြမ်းဘိနှင့်လည်း အလားတုပင်း၊ မမရောချယ်က သူကို ငွေထည်ပစ္စည်းတွေနှင့် သူကြည့်နေအောင်၊ အလုပ်ရွှေပ်နေအောင် လုပ်ထားသည်။

အိတ်လီ လက်ဖက်ခြားကိုနှင့် ရောဇ်ကြမ်းကိုတော့ မမရောချယ်က သူကိုယ်တိုင် နှုပ်သည်။ မျက်လုံးနှင့် အသားရောင်က အိုးလိပ်စစ်စစ်၊ သို့သော် ရောဇ်ကြမ်းပြင်ဆင်နေပုံးက ပါတီအိတ်လီမှတ်ယောက် အတိုင်းပင်။

ညာ စာပြီး အနားယဉ်ချိန်များက ကုန်လွှာယ်လှသည်။ ကျွန်တော်က နာရီလက်တဲ့ တို့ထားလိုက်ချင်သည်။ သို့သော် ကျွေးထဲမှ နာရီစင်ကြီးက နားနားကပ် ထိုးနေသလို ဆယ်နာရီထိုးသံကြီး ကျယ်ကျယ်

လောင်လောင်ထွက်လာရှင် ကျွန်တော်တို့၏ ပြမ်းချမ်းကမ္ဘာကလေး လွန်စဉ်  
ပျက်စီးသွားသည် ချုပ်။

**“କୁନ୍ତୁମଣିଃ । ଅଶୀର୍ଵଦେ ହାଯିଲିଗୁଣ୍ଠିତୁବୁଃମୁଣ୍ଠଃ । ମହିଲିଗୁରୁବୁଃ”**

အစ်ကိုရှိနှင့်အောက် ခရစ်စမတ်အဖိတ်နှင့်တွင် အလုပ်သမားတွေနှင့် ဒီမိုင်း  
မြေားတွေကို ညာ ပိတ်ကျေးလေ့ရှိသည်။ မန္တစ်က မကျေးပြစ်ခဲ့ပေ။  
သည်နှစ်တော့ အစဉ်အလာအတိုင်း ပြန်လုပ်ဖို့ ပိတ်ကူးထားသည်။ မမ  
ရောယ်ကိုပြောပြတော့ ဘူး သဘောကျော်သည်။ သည်အကြောင်း သစ်ခုတ်  
သမားတွေကို ပြောဖို့ တော့ထဲ တွက်လာခဲ့သည်။ ခရစ်စမတ်သစ်ပင်လုပ်ရန်  
ထင်းရှုံးပင်လုလှ ရှာဖို့လည်း ပိတ်ကူးလာခဲဣး။

မရချယ်က ချက်ဖို့ပြုတို့အတွက် ဆီကွမ်ဘိန့် ထမင်းချက်ကို  
စိတ်ပါလက်ပါ ခေါ်ဆွေးနွေးနေသည်။ ‘ဘင်တန်’ ဘက်က ကောင်မလေး  
နှစ်ယောက် အကျခေါ်းမည်တဲ့။

ခရစ်စမတ်သည်ပင်ကို ကျွန်တော်တစ်ယောက်တည်း ပြင်မည်။ မမ ရေရှးယ်ကို မပြု။ မမရေရှးယ်ကလည်း ပဒေသာပင်မှာ သူ ဘာတွေသီးမည်ကို ကျွန်တော်အား ကြံးမမပြော။ သည်အတွက် အားလုံး ရင်ခဲနှင့်ကြသည်။

သူအတွက် လက်ဆောင်ထုပ်တွေရောက်လာလျှင် မမရောဂါယာ  
အပေါ်ထပ်ကို တန်းပိုသည်။ သူ့အုပ်ခန်းတံခါးကို သူ့ဘေးခေါက်လျှင် တော်  
တော်နှင့် ဝင်ခွဲမပေး။ အတွင်းဘက်မှ အထပ်ဖြေသံတွေ ရုံးချိုးချွဲတွေ့  
ကြားနေရ၏။ အတန်ကြာမှ “ဝင်ခဲ့လေ” ဟု ပြောလို ဝင်သွားလျှင် ကော်ဇာ  
ပေါ်မှ ပစ္စည်းတွေကို အောင်နှင့် လွမ်းထား၏။ ပြီးတော့ “မကည့်နဲ့လေ” ဟု  
ပြော၏။ သူမျက်လုံးမှာ စိတ်လွပ်ရှာမှုနှင့် အရောင်တဖျက်ဖျပ် တော်  
နေသည်။ ပါးနှစ်ဖက်မှာ နှင့် သီရောင် ပြီးနေ၏။

ကျွန်တော်တွင် ချိတ်ဆုတ်ဖြစ်နေသည့် ကိစ္စတစ်ခုရှိနေသည်။ မမရေးယ်ကို ကျွန်တော် ဘာလက်ဆောင် ပေးရပါမလဲ။ သည်အတွက်  
မြို့ရောက်သည့်နေ့က စာအပ်ဆိုင်တွေ ကျွန်တော် ဖွံ့ဖြိုးပြီ။ ပန်းဥယျာဉ်  
စိက်ပျိုးရေးစာအပ်တွေက သူမှာ အပြည့်အစုံ ပါလာပြီးသား။ သူမှာမရှိသည့်  
စာအပ် တစ်အပ်မျှ ရှာမတွေ့။ ဤတွင် လူထိကို ပြေးသတိရသည်။ တစ်ခါတွင်  
သူအဖေ လန်ဒန်က အပြန် ဝယ်လာပေးသည့် လေ့ကတ်သီးကလေးကို  
လှစ် တာသာဖြစ်နေပဲ။

ကျွန်တော် အလိုလိုဆုံးဖြတ်ပြီးသားဖြစ်သွားသည်။ မမရရချယ်ကို  
လည်ဆွဲရတာနာတစ်ခုရပေးမည်။ မိသားစုပိုင်ထဲက အဖိုးတန်တစ်ခုစု  
ရှာပေးမည်။ ဒါကျေက အိမ်မှာတော့ မရှိနိုင်။ အက်ဗုဏ်ပျိုးရှိနေခိုင်  
ရတာနာတော်နှင့် မဟာသာခုနိုင်မြိုင်စာချပ်စာတမ်းအားလုံး ဘဏ်မှာထားသည်

မဟုတ်လား။ သည်ကိစ္စတွေအားလုံး ကျွန်တော်ခေါင်းကိုင်အဖေ ရှုံးနေ ကြီးက ကျွန်တော်ထက် ပိုသိသည်။

သို့သော် သူက လောလောဆယ် ခရီးထွက်နေသည်။ အလုပ် ကိစ္စဖြင့် 'အက်တော်' တွင် ရောက်နေသည်။ ခရစ်မတ်အဖိတ်နေ့ ညာကျူးမှု ပြန်ရောက်မည်။ ဘဏ်ကို ကိုယ်တိုင်သွားပြီး စုစုမဲ့ အဲ့ဖြတ်လိုက်၏။

ဘဏ်မန်နေဂျာ မစွာတာကောက်ချုံက ကျွန်တော်ကို ထုံးခံအတိုင်း တလေးတစ်ဦး ကြိုးသည်။ သီးသန့်စဉ်ခန်းတွင် လက်ခံတွေ့ခံသည်။ ကျွန်တော်တင်ပြဆွေးနွေးသည်ကို နားထောင်သည်။

"ဒီကိစ္စနဲ့ပတ်သက်ပြီး ရှုံးနေကြီး မစွာတာကန်ဒေါ၍ ကန့်ကွက် မယ်တော့ မထင်ပါဘူးနော်"

မန်နေဂျာက မေးလာသည်။ ကျွန်တော် ကတိက်ကရိုက်ဖြေလိုက်၏။

"ဟာ ဘာကို ကန့်ကွက်စရာရှိလွှာ့။ ကျွန်တော် သူနဲ့ ဆွေးနွေးပြီးသားပါ"

ကျွန်တော် မှသားသုံးလိုက်သည်။ သို့သော် ကျွန်တော် နှစ်ဆယ် လေးနှစ်ပြည့်လို မကြောခင် နှစ်ဆယ်ငါးနှစ်မွေးနေ့ ရောက်တော့မည်လေး။ သူဆီက ခွင့်ပြုချက် ယူနေဖို့လိုသေးသလား။ သည်လိုအသေးအဖွဲ့ကလေး ကစ တိုင်ပင်နေရမည်ဆိုလျှင် ရယ်စရာကောင်းနေတော့မည်။

မန်နေဂျာက ပစ္စည်းတွေ ထုတ်ပြတော့ ကျွန်တော် အသက်၍။ ရပ်သွားသည်။ သည်လောက်အပိုးတန်ပြီး သည်လောက်လုပ်သည် အတွင်း ပစ္စည်းတွေ ကျွန်တော်တို့တွင် သည်လောက်များများရှိလိမ့်မည် မထင်ခဲ့။ လည်ခွဲတန်ဆာတွေ၊ လက်ဝတ်ရတဲ့နာတွေ၊ နားခွဲတွေ၊ နားကပ်တွေ၊ ရင်တိုးတွေ အများကြီးပါလား။ အလယ်တွင် ပတ္တမြားကြီးတစ်လုံး မြှုပ်ထားသည် နှစ်များသင်းကျွန်တစ်ခုလည်း ပါ၏။ ပြီးတော့ တစ်ရောင်တည်း နားခွဲကြီးတစ်ခု။ အလားတွေ နိုင်လက်ကောက်။ အရောင်တူလက်စွပ်နှင့် ခွဲကြီးများ။

မစွာတာကောက်ချုံက နောက်ဆုံးစကြော်ဖော်လေးတစ်လုံးကို ဖွင့်လိုက်သည်။ လေးစင်တန်း ပုလဲပုတီးတစ်ကိုး၊ ချိုတ်တွင် စိန်လေးတစ်လုံး မြှုပ်ထားသည်။

"ဒီ ပုလဲပုတီးကို ကျွန်တော်ငယ်ယ်ယောက် အစ်ကို ပြုဖော်။ အားလုံးထဲမှာ ကျွန်တော် သဘောအကျဆုံးပဲ"

"ဟုတ်လား၊ တန်ဖိုးကတော့ အနိရင်ရောင် ပတ္တမြားက ပိုမြင့်တယ် ခင်ဗျား။ ဒါပေမဲ့ မိသားအစတစ်အလာတန်ဖိုးအရပြောရင်တော့ ပုလဲပုတီးက ပိုအရေးပါတာပေါ့လေး။ မစွာတာဖီးလစ်တို့အသွား သတိုးသမီးဘဝနဲ့ စဝတ်ခဲ့တဲ့ ပုလဲပုတီးပေါ့။ မဟာသုခရိပ်မြိုင်ကို မစွာတာဖီးလစ်ကြီး လွှာပေးတော် ခင်ဗျားရဲ့အဒေါ် မစွာက်ဖီးလစ်လက်ထဲ ရောက်သွားတယ်။ နောက်ပိုင်းမှာ မဟာသုခရိပ်မြိုင်က သတိုးသမီးတိုင်း မဂ်လာအဓမ်းအနားမှာ ဝတ်ဆင်ခဲ့ကြတယ်။ အဲဒီအထဲမှာ ခင်ဗျားရဲ့အမေလည်း ပါတယ်။ သူဟာ နောက်ဆုံးဝတ်ခဲ့တဲ့အမျိုးသမီးလို ကျွန်တော် ထင်တယ်"

သူက ပုလဲလုံးကလေးတွေကို တယ့်တယ် လက်နှင့် သပ်ကြည့်နေသည်။ ပြတင်းပေါက်မှုဝင်နေသည်။ အလင်းရောင်တွင် ပုလဲ၏အရောင်သည် ယဉ်ယဉ်ကလေး လက်နေသည်။

ပုလဲပုတီးကို ကျွန်တော် လုမ်းယူလိုက်သည်။

"ကျွန်တော် ပုလဲပုတီးကို ယူသွားမယ်"

ပြောပြီး ကြောတဲ့ကို ပြန်ထည့်လိုက်သည်။ ဘဏ်မန်နေဂျာ မျက်နှာပျက်သွားသည်။

"ဖြစ်ပါမလားများ၊ ပျောက်ပျောက်သွားရင် ပြသေနာအကြီးအကျယ် ဖြစ်လာနိုင်တယ်နော်"

"ဟာများ၊ ဘာလို့ပျောက်ရမှာလဲ"

ကျွန်တော်က သံပြတ်နှင့်ပြောတော့ သူမျက်နှာ သိပ်မကောင်း။

ဘုဘက်က ဘာမှဆက်ပြီးငြင်းချက်မထုတ်နိုင်စီ ကျွန်တော် ပံ့သွက်သွက်တွေ့လာခဲ့သည်။

အပြန်ခရီးတွင် မြင်းစီးလာရသည်မှာ ပျော်စရာကောင်းနေသည်။ ကျွန်တော်စိတ်တွေ ပေါ်ပါးလွှတ်လပ်နေ၏။ မမရောဂျယ်အတွက် သည့်ထက် ကောင်းသည့် လက်ဆောင်မျိုး၊ မရှိနိုင်ပြီ။ တစ်နိုင်ငံလုံး လည်ရှာရင်တော် တွေ့မည် မဟုတ်။ သည်လည်ဆွဲတန်ဆာကို နောက်ခုံးဝတ်ဆင်ခဲ့သွက် ကျွန်တော်အမေတ္တာ။ သည်အတွက် ပို၍လေးနောက်သွားသည်ဟု ကျွန်တော် ထင်၏။ ကျွန်တော်အတွက် အပျော်ခုံးခရစ်စမတ်ဖြစ်ရမည်ဟု ယုံကြည့် ထားလိုက်၏။

သုစာကို ငါးနာရီတွင် စားဖို့စိစဉ်ထားသည်။ လုစိတ္ထားအဖနှင့် ပက်စကိုစိသားစကသာ ရထားနှင့် လာကြမည်ဖြစ်ပြီး ကျွန်စည်သည်တွေက မြင်းလည်းနှင့် ဒေါက်ကတ်နှင့် လာကြလိမ့်မည်။ ခြေလျင် သွောက်လာမည့် သူတွေ့လည်း ပါ၏။

ရထားရုံအပေါ်တပ်မှ အခန်းကျယ်ကြီးထဲတွင် စားပွဲရည်ကြီး သုံးလုံး ဆက်ထားမည်။ ကျွန်တော်နှင့် မမရောဂျယ်က ဟိုဘက်ထိပ်၊ သည်ဘက် ထိပ်တွင် နေရာယူမည်။ ကွင်းထုံးလူစုစုကို ဘာတန်ကုန်းမြင့်မှ ဘီလီရိုးနှင့် ကုန်ဘီချိုင့်ရုမ်းမှ ပိုတာရွှေန်းတို့က ဦးဆောင်လာကြလိမ့်မည်။

ထုံးစံအတိုင်းဆိုလျှင် လူအားလုံးစုံမှ ကျွန်တော်တို့ညီအစ်ကို ဆင်းသွားပြီး အခန်းထဲဝင်ကြသည်။ ညားစားပြီးလျှင် ကျွန်တော်တို့ညီအစ်ကိုက စည်သည်တွေကို ခရစ်စမတ်သံပို့မှ လက်ဆောင်ပစ္စည်းထဲပွဲတွေကို ဖြော ပေးသည်။ တစ်ယောက်နှင့်တစ်ယောက် ပစ္စည်းချင်း မထပ်စေရ။ သည် ခရစ်စမတ်တွင် အစီအစဉ်တွေပြောင်းထားသဖြင့် လူတွေ မျက်လုံးပြီး၊ မျက်ခံပြီး ဖြစ်နေကြလိမ့်မည်။ လက်ဆောင်ပေးသည့်အခါ ကျွန်တော်နှင့် မမရောဂျယ် မျှပေးဖို့ စိစဉ်ထားသည်။

ညစာ စားပွဲအတွက် အဝတ်လချိန်နှင့်ကိုက်ပြီး ပုလဲပုတီးကို မမရောဂျယ်အခန်းသို့ ပို့စိုင်းလိုက်သည်။ ကြွောက်ထဲတွင် စာတိုကော် ရေ့ထည့် ပေးလိုက်၏။

သည်ပုလဲပုတီးကို နောက်ခုံးဆင်မြန်းသွားသွက် ကျွန်တော် မေမဇာပါ။ ခုတေဘာ့ မမရောဂျယ် ပိုင်ပြီပေါ့။ သည်ည် ဆွဲဖြစ် အောင် ဆွဲလာခဲ့ပါ။ နောက်လည်း ဆွဲထားပါ။

မမရောဂျယ်ရဲ့ မောင် မီးလန်

ငါးနာရီထိုးဖို့ ငါးမိန်အလိုတွင် ကျွန်တော် အဝတ်လပြီး အဆင်သင့် ဖြစ်ဖြော်ပြီ။ အောက်ထပ်ဆင်ပြီး အညွှန်ခုံးမှ အောင်နေလိုက်သည်။ မတတ်တတ် ရှုံးနေရင်း ကျွန်တော် ကြောက်စိတ်တွေ ဝင်လာသည်။ ဘာကို ကျွန်တော် တွေးကြောက်နေတာပါလိမ့်။ သည်အရွယ်ထိ ဘယ်မိန်းမကိုမှ ကျွန်တော် လက်ဆောင်မေးခဲ့ဖူးသွာ်ပြင့် တွေးပြီး သွေးလန့်နေခြင်းများလား။

သူဆင်းလာသံ ကြားနေရပြီ။ အညွှန်ခုံးတံ့ခါး ပုင့်လာသည်။ သူ လုမ်းဝင်လာပြီး ကျွန်တော်ရှေ့တွင် လာရပ်သည်။ မျှောင်နေအောင် နက်သည် အနက်ရောင်ပင် ဝတ်လာ၏။ သို့သော် သည်ဂါဝန်ကို ကျွန်တော် တစ်ခါ့ကျွေးမှုမြင်ဖူးခဲ့။ ငါးအကျင့်၊ ရင်အကားကို ထင်ရှားစေသည့်ပုံစံမျိုး။ လည်အပို့ကို များသဖြင့် ပုံးသားတွေ ဖွေးမွှင်နေသည်။ ဆံပင်ကို နားရွက်နှစ်ဖက် ပေါ်အောင် ခပ်မြင့်မြင့် ထုံးထား၏။

ကြောရှင်းသည် လည်တိုင်တွင် လေးတန်းမီပုလဲပုတီးသည် လုပော နိတွဲလျက်ရှိ၏။ နိုန်စံရောင်အသားနှင့် ပန်တင့်လှသည်။ သူ သည်လောက် လုနေသည်ကို တစ်ခါ့ကျွေးမှု ကျွန်တော် မမြင်ဖူးခဲ့။ သည်လောက် မြှုံးကြွောင်လန်းနေပုံမျိုးလည်း တော်ခါကျွေးမှုမြင်ဖူးခဲ့။ သို့သော် မိန်းမကျက်သရေ အပြည့်ဖြင့်။

ခဏရပ်ပြီး ကျွန်တော်ကို ကြည့်နေသည်။ ပြီးမှ သူက လက်ကမ်း  
ခေါ်သည်။

“မောင်လေး လာ”

ကျွန်တော် ရှုတိုးသွားတော့ သူက သိုင်းဖက်လာသည်။ သူမျက်ဝန်း  
ထဲတွေ့ မျက်ဆည်တွေ ပြည့်လျှော့နေသည်။ ကျွန်တော်ကို သိုင်းဖက်ထားသည့်  
လက်များ တဖြည့်းဖြည့်း ကျောပေါ်မှ မြင့်တက်သွားပြီး ကျွန်တော်ဆံပင်  
တွေကို ပွတ်သပ်နေသည်။ ပြီးမှ စိတ္တကာ ကျွန်တော်ကို နမ်းသည်။ ခါတိုင်း  
နမ်းပျိုးမျိုး မဟုတ်။ လုံးဝမြားနားသည့် အနမ်းမျိုး။ ကျွန်တော် တင်းတင်း  
ပြန်ဖက်ထားရင်း အတွေးတွေ ယောက်ယာက်ခတ်သွားသည်။

သည်အနမ်းတွေ၊ သည်အယုအယတွေ၊ ပြီးတော့ အကြောကွယ်ထက်  
အယူးသွေး ဦးနောက်ထဲရောက်။ သည်လိုနှင့် အစ်ကို သေခဲရသည်။  
သို့သော် ကျွန်တော်ကို သတိပေးနေသည့် ဂုတ်ယာအသံသည် တဖြည့်းဖြည့်း  
မိန့်ဖျော့သွားသည်။ ကျွန်တော် မွတ်မွတ်သိပ်သိပ် ပြန်နမ်းနေမိလေပြီး  
ထိုအနိုင် နာရီစိန်မှ ငါးချွ်တိုးသံ တွက်လာသည်။ သူက ဘာမျှမပြား။  
ကျွန်တော်ကလည်း ဘာမျှမပြား။ သူကမ်းပေးလာသည့် လက်ကိုတွေပြီး  
ရထားရုံအပေါ်ထပ်မှ ခန်းမဆောင်ရှုရာသို့ မို့ရို့ဆောင် စဉ်းအတိုင်း လျောက်  
လာခဲ့ကြသည်။ ခန်းမကြီး၏ ဖွင့်ထားသောပြတင်းများမှ မိုးရောင်များ  
လင်းဖြော်နေလေပြီး

အန်း [ ၁၇ ]

ကျွန်တော်တို့နှစ်ယောက် အခန်းထဲဝင်တော့ အည်သည်အားလုံး မတ်တတ်  
ထကြောက်သည်။ ကုလားတိုင်ရွှေသံများ၊ ကြမ်းပြင်ပေါ်တွင် ထရပ်သံများ၊  
မိန့်ဗျားမတွေ၏ တိုးတိုးတိုး သဖော်ဗိုးသံများ အခန်းထဲတွင် လိုင်သွား  
သည်။ ဦးခေါင်းအားလုံးတို့သည် ကျွန်တော်တို့နှစ်ယောက်ဆီသို့ လုညွှေ့  
လာကြသည်။ အခန်းဝေတွင် မမရော်ယုံ ခဏတွေသွားသည်။ ပြီးမှ ခန်းမ  
တစ်ဖက်စွဲနှင့် ခရစ်စမတ်သစ်ပင်ကိုမြင်ပြီး အုံသွေးသာသွားသည့်အသံဖြင့်  
ခပ်တိုးတိုးအော်လိုက်သည်။ မမရော်ယုံ၏ အုံသွေးသာခြင်းသည်  
အားလုံးကို ကူးစက်သွားသည့်အလား တစ်ခန်းလုံး ပေါ်ခဲ့ဖြစ်သွားသည်။

သူနှင့် ကျွန်တော် စားပွဲထိပ်တစ်ဖက်စွဲတို့တွင် အသီးသီး ထိုင်လိုက်ကြ  
ပြီးမှ ကျွန်အည်သည့်များ ပြန်ထိုင်ကြသည်။ တစ်ပြိုင်တည်းတွင် တိုးတိုး  
စကားသံများ၊ ဇွန်းခက်ရင်းသံများ၊ ပန်းကုန်ရွှေသံများ တွက်ပေါ်လာသည်။  
အမျိုးသားများက ရယ်စရာတွေပြောကြ။ အသံကျော်သွားလျင် တောင်းပန်း  
ကြနှင့် ရိုင်းသည် နိပြည့်စပြုလာသည်။

ကျွန်တော် မှတ်မိသမျှ မဟာသုခရိပ်ဖြိုင်၏ ခရစ်စမတ်ညစာစားပြ

များတွင် သည်ပဲလောက် တစ်ခါ့မျှ မနိပြည်ခဲ့ပေ။ ငန်းသားပြုတ်ကြော်၊ ကြော်ဆင်သားပါဝ်း၊ အမဲနှပ်၊ ဆိတ်သားက် စံနေသည်။ ဇရာမ ဝက်ပါဝ် မြောက် အပြားကြီးကို မီးသင်းထားပြီး အချို့၊ အချုပ် အနှစ်မျိုးစုံဖြင့် အလု ဆင်ထားသည်။ အချို့ပဲကလည်း မှန်မျိုးစုံ၊ သစ်သီးမျိုးစုံဖြင့် အရောင်တွေ ပေါ်ချောက်ရှိသည်။ ဘာတန်က လာကုသည့် ကောင်မလေးနှစ်ယောက်၏ အကုအညီဖြင့် မမရောဂျ်ယ် လက်စွမ်းပြထားခြင်းဖြစ်၏။

နောက်မှ ကျွန်တော် သတိထားမိသည်။ လုပ်သာက်စိုက် ပန်းကန် နဲ့တော် အထူပ်ကလေးတွေ ချထားသည်။ အပေါ်က မမရောဂျ်ယ်၏ လက်ရေးဖြင့် နာမည်တွေ ရေးထား၏။ အားလုံးသတိထားမိသွားကြသည့် အခါ အစားအသောက်တွေကိုမော်ကာ အထူပ်ကလေးများကို ကိုယ်စီ ဖော်ကြသည်။ မမရောဂျ်ယ်လုပ်ပုံကြောင့် အားလုံး စိတ်လျှပ်ရှားနေကြသည်။ သူ ဘယ်လိုများ သည်စိတ်ကွဲ့မျိုး ရတာပါလိမ့်။ ဆီကျမ်ဘီနှင့် ကျိုတ်ပြီး စီစဉ်လိုက်ပုံရသည်။ ကျွန်တော်လည်း သူများတွေထိ ဖွင့်ကြည့်ချင်လိမ့်။ စားပွဲအောက်သို့ လက်လျှိုလိုက်ပြီး ပေါင်ပေါ်တင်၍ အထူပ်ကလေးကို ကျွန်တော် ဖြေလိုက်သည်။ သူကိုယ်တိုင် စိတ်ရည်လက်ရည် ထပ်ထားခြင်း ဖြစ်၏။ အထူပ်တိုင်းတွင် စာတိုက်လေး တစ်ကြောင်းစီ ရေးထည့်ထားသည်။ ‘တိုင်းမရှိသော်လည်း သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်’ ဟုသည့် စာကြောင်းကလေး။

ကျွန်တော်အထူပ်ကို သူများတွေမဖြင့်အောင် ဖြေလိုက်သည်။ သော့တွေချိတ်သည့် ရွှေကြီးကလေး၊ ထိပ်က အစိုင်းကလေးတွင် နာမည် အတိကောက်စာလုံးကလေးတွေ ရေးထားသည်။ ပီအော် အာရုံအေး ဟူသည့် အကွာရာကလေးများ။ အောက်တွင် နေ့စွဲလည်း ရေးထိုးထား၏။ လက် ထဲတွင် ခကာဆုပ်ထားပြီး ကုတ်အကျိုအတိထဲသို့ ကမန်းကတန်း ထည့်လိုက်သည်။ ကျွန်တော် သူကို လုမ်းကြည့်လိုက်တော့ သူက ကျွန်တော်ကို

ကြည့်ပြီး ပြီးနေသည်။ သူ ကျွန်တော်ကို စောင့်ကြည့်နေတာပါလား။ ကျွန်တော်က ကျွန်တော်နှင့်ခွက်ကို မြောက်ပြထော့ သုကလည်း သူဖွန့်ခွက်ကို ပြန်မြောက်ပြသည်။

ကိုယ့်ကိုယ်ကိုယ် သတိထားလိုက်မိ၏။ ကျွန်တော် ပျော်နေတာပါလား။

လျစာစိုင်းသည် နိပြည်စွာဖြင့် စည်ကားနေသည်။ ကုန်သည့်ဖန်ခွက် တွေကို စားပွဲထိုးက အလစ်အဟင်းမရှိ လိုက်ပြည့်ပေးနေသည်။ သည်ဘက် စားပွဲမှ တစ်ယောက်က သီချိုင်း စဆိုသည်။ ဟိုဘက်စားပွဲသို့ ကုးစက် သွားပြီး ပွဲဆုံးလာသည်။ ကြမ်းပြင်ကို ခြေဆောင့် စည်းလိုက်သွေး စွန်းကိုရင်းတွေနှင့် ပန်းကန်ခေါက်သွေ့နှင့်ပြီးလာသည်။

မစွော်ကျွန်နှင့် မစွော်ကွမ်ဘီတို့က ယောက်းလေးတစ်ယောက်အနေဖြင့် ကျွန်တော်မျှက်တောင်တွေ ရည်လွန်း ကော်လွန်းနေကြောင်း ပြောနေကြ၏။ ကျွန်တော်က အစိုက်ရှိစဉ် ခရစ်စမတ်ညာ စားပွဲများကို သတိရနေသည်။ စားပွဲကို ပိုမ်းဖော်ပုံပိုက်တော့ အားလုံး ဦးမျှေးသည်။

“အညှိသည်တော်များခင်ဗျား၊ အပြင်တွေက်ပြီး လေကောင်းလေသန့် ရှုချင်သွား ထွက်နိုင်ပါတယ်ခင်ဗျား၊ ငါးမိန့်အတွင်း ပြန်ကြခဲ့ကြပါ။ ကျွန်တော်နှင့် မစွော်အက်ရှုံးလေက ခရစ်စမတ်သံပင်က လက်ဆောင် ထုပ်တွေ ဖြေတ်ပြီး အညှိသည်တော်များကို ပေးပါမယ်။ ကျွဲ့ဇားတင်ပါတယ်” ဟု ကျွန်တော်ကြညာတော့ အချို့ ထွက်သွားကြသည်။ အချို့လည်း ဆက်ထိုင်နေကြသည်။ ကျွန်တော်မျှော်လင့်ထားသည့်အတိုင်း အခန်းထဲတွင် ကျွန်စုံသွားက စားပွဲတွေ၊ ကုလားထိုင်တွေကို နံရံတစ်ဖက်သို့ ဆွဲကပ် လိုက်ကြသည်။ လက်ဆောင်ထုပ်များပေးပြီးလွှောင်တော့ ကချင်သွားက သည်အစ်းကြီးထဲတွင်ပင် ကြကြလိမ့်မည်။ သန်းခေါင်သန်းလွှဲအတိ သူတို့ ပျော်ကြလိမ့်မည်။

ခရစ်စမတ်သစ်ပင်နားတွင် စုရပ်နေ့ကြသူများသီးသို့ ကျွန်တော်  
လျောက်သွားသည်။ ခင်ကြီးပက်စကိုမိသားစုနှင့်အတူ နောက်ရောက်လာ  
သည့် လက်ထောက် ခင်ကြီးသယ်တစ်ပါးလည်း သူတို့အပ်ထဲတွင်ပါလာ၏။  
မစွဲက်ပက်စကိုက ကျွန်တော့ကို ရှိသွေ့သွားတွေ့ ပေါ်အောင်ပြီးပြီး

“ဒီနှစ်ကတော့ အမှတ်ထင်ထင်ပဲနော်။ သိပ်ကို ပျောစရာကောင်းတာ  
ပဲကွယ်။ ကလေးမတော့ဆိုရင် ဟိုမှာကြည့်ပါပြီး၊ မြှူးနေလိုက်ကြတာ”

ဟုတ်ပါလိမ့်မည်။ ခင်ကြီးသယ်ကို ကြားထဲတွင်ထားပြီး ရပ်နေသည့်  
ညီအစ်မနှစ်ယောက် ကချင်လွန်းလို့ ရွှေနေပုံရ၏။

“ခုလို ပျော်ဆွင်ကြတာ တော့ရလို့ ဝဲးသာလုပါတယ်ခင်ဗျာ”

မမရောဂျ်သာက်ကို ကျွန်တော် လုမ်းကြည့်လိုက်သည်။

“မမရောဂျ်ကော ပျော်ရဲ့လား”

မျက်လုံးချင်း ဆုံးတော့ ပြီးပြီး ဖြေသည်။

“ဘယ်လိုထင်လိုလဲ။ မမရောဂျ် ပျော်လွန်းလို့ ငါချင်နေတာ”

ကျွန်တော်က နစ်ကန်ဒေါလ်ကို အလေးပြုပြီး နှုတ်ဆက်လိုက်သည်။

“မကဲ့လာပါခင်ဗျာ၊ ခရစ်စမတ်မှာ ပျော်ဆွင်ပါစေ။ အက်ဇတာမှာ  
ဘယ်လိုနေလဲ ဦး”

“အရမ်းအေးတယ်။ စိတ်ပျက်စရာကောင်းလောက်အောင်ပဲ”

သူဖြေပုံက တိုတိုတ်တူတ်။ သူက လက်ကိုနောက်ပြန်ပိုက်ပြီး  
ရပ်နေသည်။ တစ်ခုရှုံး မကျေမန်ပုံဖြစ်နေပုံး ညာစာရိုင်းမှာ ဘာများ အလို  
မကျေဖြစ်သွားပါလိမ့်။ ပြီးမှ မမရောဂျ်ကို စိုက်ကြည့်နေကြော်း ကျွန်တော်  
သတိထားလိုက်မိသည်။ သူမျက်လုံးတွောက လည်ပင်းမှ ပုလဲပုတီးတွင်  
စိုက်နေ၏။ ကျွန်တော်လည်း သူကို စိုက်ကြည့်နေမှန်း သူ သီသွားတော့  
မျက်နှာလွှာသွားသည်။

ကျောင်းမှာတုန်းက လက်တင်ဘာသာမျက် နှီးချုပ်သည်။ လက်တင်

စာအပ်ထဲမှ ဘာသာပြန်ပြီးသား စာရွက်ကို ဆရာတွေ့သွားတုန်းကလို  
ပြန်သွားသည်ထင်လိုက်၏။ သို့သော် ချက်ချင်း ကြော်ဆည်လိုက်ဖိုင်သည်။  
ပုံးတစ်ချက် တွေ့နိုင်၏။ ကျွန်တော်က ပီးလမ်းအက်ရှုံးလေပဲ။ ပြီးတော့  
ကလေးလေး မဟုတ်တော့ဘွဲ့လေ။ နှစ်ဆယ့်လေးနှစ်ကျော်လို့ နှစ်ဆယ့်  
ငါးနှစ်ထဲ ဝင်နေပြီး။ ဘာလုပ်ရမယ်၊ ဘာမလုပ်ရဘူးလို့ ကျွန်တော့ကို  
ဘယ်သွာ့မှ ပြောမိမလို့။ ခေါ်းကိုအဖေသော ဘာသောညာသော ရာရွိက်  
နေစရာမလို့။ ခရစ်စမတ်လောက်ဆောင်ကို ကျွန်တော် ပေးချင်သွာ့ကို ပေးမည်။  
ပေးချင်သည့်ပစ္စည်းလေး ပေးမည်။

လူတွေ အခန်းထဲ ပြန်ဝင်လာကြသည်။ ရယ်မော်ဆွင်မြှုးလျက်။  
ကေားတွေ ဖော်ဖွဲ့လျက်။ ခရစ်စမတ်သစ်ပင်ခြေရှင်းတွင် နေရာယုတေသုံး  
ပြစ်သည်။

လက်ဆောင်ပေးသည့်အလုပ်က နာရိုဝင်ခေါ် အခိုင်ယူသွားသည်။  
အပြန်အလုန် ဆွုနှစ်ကော်းတွေ့တော်းကြသည်။ မောက်ဆုံးလောက်ဆောင်ထုပ်  
ပေးပြီးတော့ ရှုတ်တရာ် ပြုမြှုံးသွားသည်။ အားလုံး နံရုံးတွင်နှုန်းကို  
ဆောင်နေကြသည်။

“ခရစ်စမတ်မှာ အားလုံး ပျော်ဆွင်ကြပါစေခင်ဗျား”

“ညီသည်များက သံပြုင်တဲ့ပြန်သည်။”

“မစွဲတာဖီးလမ်းအက်ရှုံးလေနဲ့ မွှေက်အင်းဘာရောစ်အက်ရှုံးလေတို့လည်း  
ခရစ်စမတ်မှာ ပျော်ဆွင်ချမ်းမြှုပ်ပါစေ”

ကျွန်တော်က ပြီးလိုက်ပြီး မမရောဂျ်ကို လက်တဲ့ကာ ခန်းမ  
ကျော်ကြီးသီးသို့ ပြန်လျောက်သွားသည်။ အားလုံး ကျွန်တော်တို့နောက်မှ  
လိုက်လာကြ၏။ အဆင်ပြု ချောမွှဲမှု အားလုံးကို ပျော်ဆီးဖို့ လွှာဘဝထဲကို  
ရောက်လာသော မစွဲက်ပက်စကိုက ဘုလ်ပုံင်းကို စပါလေတော့သည်။

“လူလိုက်တဲ့ ပုလဲပုတီးတွေ့ကိုဖြို့ဖြင့် ကြည့်လို့ကို မဝန်းဘူး”

မမရေချယ်က ပြီးပြီး ပုလဲသွယ်ကို လက်ချောင်းကလေးများဖြင့်  
တယုတယ သပ်နေသည်။

“ဒါ ပုလဲပုတီးကိုရလို ရေချယ် ဂုဏ်ယူလို မဆုံးပါဘူးရင်”

“ရှုဏ်ယူလောက်ပေတာပေါ်များ၊ တန်ဖိုးဖြတ်လို မရအောင် အစဉ်  
အလောကြီးတဲ့ မဟာသခရိပ်မြိုင်ရဲ့ ရတနာ အိမ်တွင်းပစ္စည်းကိုး”

ကျွန်တော်ဒေါင်းကိုင်အဖောက် ခြောက်ကပ်ကပ်လေသံပြင့် ဝင်  
ပြောသည်။ အမိုးယုံကို ကျွန်တော်နှင့် မမရေချယ်သာ နားလည်နိုင်မည်ဟု  
ကျွန်တော်ထင်၏၊ မမရေချယ်က နှစ်ကန်ဒေါ်လို တစ်ချက် လှမ်းကြည့်  
လိုက်သည်။ အောင်ပြစ်သွားပုံဖြင့် တစ်ခုစုပြောတော့မည် ဟန်ပြင်သည်။  
ထိအခိုန်တွင် ကျွန်တော် ကြားဝင်လိုက်ခြင်းပြစ်၏။

“ဟော ရထားတွေ ရောက်လာကြပြီ”

ကျွန်တော်က ခန်းမအဆင်တဲ့ခါးဆီသို့ လျောက်သွားပြီး ဖွင့်လိုက်  
သည်။ လုံးဝပြန်ဖို့စိတ်မကူးသေးသည့် မစွက်ပက်စကိုက ကျွန်တော်  
အမှုအရာကို အကောင်းမိပုံရ၏။

“က သမီးတို့လည်း ပင်ပန်းရောပေါ့၊ အိမ်ရှင်တွေလည်း မောလှ  
ရောမယ်၊ သွားကြနို့”

ကျွန်တော်က သူတို့မိသားစုကို ရထားဆီသို့ လိုက်ပို့သည်။ သူတို့  
ရထားထွက်သွားတော့ မစွာတာကန်ဒေါ်၏ ရထား ဝင်လာသည်။ အခန်းထဲ  
ပြန်ဝင်လာတော့ အဘိုးကြီးကို တစ်ယောက်တည်းတွေ့ရ၏။

သူ စကားသသည်။

“လူစိန့်၊ ရေချယ် အပေါ်ထပ် တက်သွားတယ်။ အတော်ပဲ ဖီးလစ်၊  
မင်းနဲ့ ဦး စကားနည်းနည်းပြောစရာရှိတယ်”

ကျွန်တော်က ဖီးလင်းဖို့သာက် လျောက်သွားပြီး လက်မှာက်ပြန်ပိုက်  
ရပ်လိုက်သည်။

“ဟုတ်ကဲ့၊ ပြောဝါ”

သူ တော်တော်နှင့် စကား စမလား၊ အစရခက်နေပုံး”

“အက်ဒတာကိုမသွားခင် မင်းနဲ့ ဦး တွေ့ချိန်မရလိုက်ဘူး။ မဟုတ်ရင်  
ဒီကိစ္စ ပြောဖြစ်မှာပါ။ တော်တော်ကို စိတ်ပျောက်စရာပဲ ဖီးလစ်။ ဦးဆီကို  
ဘဏ်က စာရောက်လာတယ်”

“မစွေတာကောက်ချုံဆီကပေါ့၊ ဟုတ်လား”

“ဟုတ်တယ်၊ သူက အကြောင်းကြားလာတယ်။ မစွေက်အက်ရှုံးလဲ  
ထုတ်သုံးတဲ့ငွေက သူကို လွှဲပေးထားတဲ့ငွေထက် အများပြုးပို့နေပြီးတဲ့”

ကျွန်တော် ကြောင်သွားသည်။ ပြီးမှ သူကို စိုက်ကြည့်ပြီး မြှေ  
လိုက်သည်။

“ဟုတ်လား၊ ဒါပဲလား”

သူက လမ်းလျောက်ရင်း ဆက်ပြောသည်။

“ဦးတော့ နားမလည်နိုင်အောင်ဘဲ ဖီးလစ်၊ သူ ဒီမှာနေနေတာ  
ဘာကုန်စရာရှိလဲ။ ပိုက်ဆံတွေကို နိုင်ငံခြား ပို့နေသလားမသိဘူး”

ကျွန်တော်ရင်ခုန်သဲ ပြန်နေပြီ။

“သူက အပေးအက်မဲ့ရှုက်ရောတယ်လေ။ ဒီည့် လှတိုင်းကို  
လက်အဆင်တွေ ပေးတာ ဦး စဉ်းစားကြည့်လေ။ နည်းနည်းနောင့်  
တန်ဖိုးမဟုတ်ဘူး”

“သူရှုက်ရောတာ ဦးဆီပါတယ်။ ဒီည့်ပေးတဲ့လက်အဆင် ဝယ်တာ  
လောက်နဲ့တော့ ဘဏ်မှာရှိတဲ့ငွေထက် ပိုထုတ်ရလောက်အောင် မဖြစ်နိုင်  
ပါဘူး ဖီးလစ်”

“အိမ်အတွက်လည်း ပစ္စည်းတွေ သူပုံဝယ်နေတယ်လေ။ အခန်းပြာ  
အတွက် ပြင်ဆင်နေတာကာချည်း မနည်းကုန်မှာ။ ဦး ဒါတွေ ထည့်စဉ်းစားဖို့  
ကောင်းတာပေါ့”

“ထားပါတော့၊ သူကို သုံးလ တစ်ခါ လွှဲပေးတဲ့ပေါ်ထက် နှစ်ဆ လောက် ထုတ်သုံးထားတာကတော့ စဉ်းစားစရာဖော်။ ရှုံးဆက် တို့ ဘယ်လိုလုပ်ကြမလ”

“ကျွန်တော်တို့ပေးတာ နည်းလိုဖြစ်ရတာပဲ။ တို့ပေးလိုက်ကြတာပဲ။”  
သာက ကျွန်တော်ရှုံးတွင်ရပြီး နှစ်ခမ်းကို တင်းတင်းဖော်သည်။

“နောက်တစ်ဦး ရှိသေးတယ် ဒီးလစ်။ ပုလုပ်တိုးကို ဘဏ်က သူ့  
ထုတ်ဖို့ မင်းမှာ အခွင့်အရေး လုံးဝမရှိဘူး။ ဒါဟာ မဟာသုခရိုင်ပြုရှုံး  
ပစ္စည်းလေ။ မင်း သဘောပေါက်မှာပါ။ မင်း ဘယ်ကိုမှ ရွှေလို့ပြောင်းလို့  
မရဘူး။”

“ဒါ ကျွန်တော်ပစ္စည်းပဲ။ ဘာလို့ ရွှေလို့ပြောင်းလို့ မရရမှာလ”

“မင်းပစ္စည်း မဟုတ်သေးဘူးလေ”

“ဘာထူးလွှာ၊ ဒီလိုင်းလေးက ခဏေလေးကုန်သွားမှုပါ။ နည်းနည်း  
အော်ပြုး သူရသွားတဲ့အတွက် ဘာမှပြသောမဟေးနိုင်ပါဘူး”

သာက ကျွန်တော်ကို စိန်းစိန်းကြည့်ပြီး

“ဦးကတော့ ပြသောဖြစ်မှာ ဒိုးရိုမ်တယ်”

ကျွန်တော်ဒေါသကို မထိန်းနိုင်တော့။

“ဟာများ၊ မမရောဂါယ်က ဒီပစ္စည်းကို ရောင်းစားမယ်လို့ ဦး ထင်နေ  
သလား”

သူ ခဏေဌားသွားသည်။

“အက်စတာကို ရောက်တွန်းက မင်းရဲ့၊ မမရောဂါယ်အကြောင်း  
နည်းနည်းပါးပါး ကြားခဲ့တယ် ဒီးလစ်”

“ဟာ ခုက္ခပါပဲ၊ ဘာတွေလွှာ”

သာက ကျွန်တော်ကိုတစ်လုညွှုံး တံ့ခါးပေါက်ဘက်ကိုတစ်လုညွှုံး  
ကြည့်ပြီး စကားဆက်သည်။

“ဦးရဲ့မိတ်ဟောင်းရွှေဟောင်းတွေနဲ့ သူးတွေ့တယ်။ သူတို့က  
သိပ်ခနိုးထွက်တဲ့လူတွေ့။ အိတ်လီမှာ ရောဂါယ်နဲ့ တွေ့ဖူးကြတယ်။ ဆန်းကို  
လက်တိနဲ့လက်ထပ်တုန်းက သူတို့တွေ့ခဲ့ကြပုံပဲ”

“အဲဒီတော့”

“သူတို့နှစ်ယောက်စင်လုံး အသုံးအဖြုန်းကြီးတဲ့နေရမှာ နာမည်ကြီး  
တွေတဲ့ ပြီးတော့ ချို့သတ်ပွဲဖြစ်တဲ့ကိစ္စမှာ တတိယလုံတစ်ယောက်နဲ့  
ပတ်သက်သေးတယ်တဲ့။ အင်းဘရောစ်နဲ့ ပြုးစားကတော်လေးတို့ လက်ထပ်  
မယ်ကြားတော့ လူတွေ့ အလန်တကြားဖြစ်ကိန်းကြတယ်တဲ့။ အင်းဘရောစ်မှာ  
ရှိတာ ကုန်မှာပဲလို့ ပိုင်းပြီး ထင်ကြားပေးကြတယ်ဆိုပဲ။ ပြောရတာ စိတ်  
မကောင်းပါဘူး ဒီးလစ်။ ဒါပေမဲ့ ဦးတော့ တွေ့ပြီး စိုးရိုမ်တယ်”

“ကျွန်တော် အရမ်းအဲ့သွား။ ဒီလို့ အမြေအမြှေမရှိတဲ့ အတင်း  
အဖျင်းတွေကို ဦး နားထောင်တယ်၊ ဟုတ်လား။ ဦးရဲ့မိတ်ရွှေဆိုတဲ့  
လူတွေ့က ဘယ်လိုလူစားတွေလဲ။ လွှာနဲ့ခဲ့တဲ့ ဆယ်နှစ်က ကိစ္စကို တက္ကား  
တက်တွေ့ပြီး သားပုပ်လေလွင့်လုပ်တဲ့ လူမျိုးတွေပဲ”

“ကဲ ထားပါလာ၊ ခုလောလောဆယ် ဦးနဲ့ဆိုတဲ့ကိစ္စကတော့ ပုလဲ  
ပုတ်ပါပဲ။ ပြောရမှာတော့ အားနာပါတယ် ဒီးလစ်၊ ဦးရဲ့အမွှာထိန်းကာလ  
သုံးလ ကျွန်းနေသေးတော့ သူ့ဆိုက ပြန်တောင်းပြီး ဘဏ်မှာပြန်အပ်ပို့  
တိုက်တွေ့နဲ့မှာပဲ ဒီးလစ်”

“ပုံးပြန်တောင်းရမယ် ဟုတ်လား။ ပေးပြီးသားပစ္စည်းကို ကျွန်တော်  
ဘယ်လိုလုပ်ပြီး တောင်းရမှာလဲ။ ကျွန်တော်က ခရစ်စမတ်လက်ဆောင်  
အဖြစ် ပေးထားတာပဲ”

သူလေသံ ပျော်သွားသည်။

“ကဲ လာလာ ဒီးလစ်။ မင်းက ငယ်သေးတယ်၊ သဘောလွှာ  
လွန်းတယ် ဆိုတာ ဦးနားလည်းပါတယ်။ မင်း မမရောဂါယ်ကို အမြတ်တန်း

ပေးချင်တယ်ဆိတာ သဘာဝကျပါတယ်။ ဒါပေမဲ့ ဘိုးဘွားပိုင် အတွင်း  
ပစ္စည်းဆိတာ ငွေ့နဲ့ တန်ဖိုးတွက်လို့မရဘူး။”

ကျွန်တော်တို့နှစ်ယောက် အပြင်းအထန် ငြင်းနေကြသဖြင့် လျေား၊  
အဆင်းမှ ဂါဝန်များ ရပ်တိုက်သံကို မကြားလိုက်ပေ။ မမရေချယ်နှင့် လူစီ  
တခါးဝတ္ထ် ပေါ်လာတော့မှ ကျွန်တော်တို့ မျက်လုံးပြုးသွားသည်။

မမရေချယ်က အခန်းအလယ်တွင်ရပ်နေသည့် ရှုံးနေကြီးကို လုမ်း  
ကြည့်နေသည်။

“ရေချယ် စိတ်မကောင်းပါဘူးရှင်။ မစွဲတာကန်ဒေါသ်ပြာတာ  
မှန်ပါတယ်။ နှစ်ယောက်စလုံး ဘာမှ စိတ်ထဲမထားကြပါနဲ့။ မောင်လေး  
မီးလစ်အနေနဲ့ ဒီတစ်ည့် ဝတ်ဆင်ခွင့်ပေးတာကိုပဲ ကျေးဇူးတင်လှပါပြီ။ ရော့  
မမရေချယ် ပြန်အပ်ပါတယ်”

မမရေချယ်က ပုလဲပုတီးကိုဖြော်ပြီး နှစ်ကန်ဒေါသ်အား ကမ်းပေးသည်။

လူစီက စိတ်မကောင်းသည့်အမှုအရာဖြင့် ကျွန်တော်ကို ကြည့်  
နေသည်။ ကျွန်တော် မျက်နှာလွှဲပစ်လိုက်၏။

“ကျေးဇူးပါပဲ မစွဲက်အက်ရှုံးလေး၊ ဒီပစ္စည်းဟာ မဟာသူခရိုပ်ပြု့င်က  
ပိုင်တဲ့ ရတနာပစ္စည်းပါ။ အဒေါကို တစ်ဆီတ်နားလည်ပါ။ မီးလစ်အနေနဲ့  
အသက်မစွေ့ခေါ် ထုတ်ယူခွင့် မရှိပါဘူး။ ခုလိုလုပ်တာဟာ တစ်စွဲတိုး  
မိုက်မဲတာပါ။ လွှဲငယ်ဆိတာ ဒီလိုပဲပေါ်လေး”

“ကျွန်မ ကောင်းကောင်းနားလည်ပါတယ် မစွဲတာကန်ဒေါသ်။  
ဒီကိစ္စ ကျွန်မတို့ မေ့လိုက်ကြရအောင်လား”

နှစ်ကန်ဒေါသ်က ကုတ်အကျိုရင်ဘတ်အီတ်ထဲမှ လက်ကိုင်ပဝါကို  
ထုတ်ကာ ဖြန့်ပြီး အလယ်တည့်တည့်တွင် ပုလဲပုတီးကို သတိကြီးစွာဖြင့်  
ထည့်သည်။

“က ကျွန်တော်တို့သားအဖ သွားပါဉီးမယ်။ သိပ်ပျော်စရာကောင်းတဲ့

ညစာစားပွဲအတွက် ကျေးဇူးတင်ပါတယ်။ နှစ်ယောက်စလုံးကို ပျော်စရာ  
ခရစ်စမတ်အတွက် ဆုတောင်းပါတယ်များ”

ကျွန်တော် ရော်နေလိုက်သည်။ သို့သော် လူစီကို လက်တွဲပြီး  
ရထားပေါ် ပို့ပေးသည်။ စကားတော့ တစ်ခွန်းမျှမပြောဖြစ်။ အဘိုးက  
သမီးဘေးတွင် ဝင်ထိုင်ပြီးပြုးချင်း ရထားထွက်သွားသည်။

“ညွှန်ခန်းထဲသို့ ကျွန်တော် လေးလေးလဲလဲ ပြန်ဝင်လာခဲ့သည်။ မမ  
ရေချယ်က မီးလုံးဖို့ထဲမီးလုံးတွေကို ပုံပျော်နေ၏။ ကျွန်တော်  
ကလည်း သူကို ရပ်ပြီး ဧေးကြည့်နေသည်။ ရင်ထဲတွင် ဒေါသလိုင်းတွေ  
ဆုတေနေသည်။ ကျွန်တော်ကို သတိထားမိသွားတော့ လုညွှန်ကြည့်ပြီး လက်  
နှစ်ဖက် ဆန့်တန်းပေးအဲ။ ကျွန်တော် ပံ့ပြည့်ပြည့်းပြည့်း လျှောက်သွားသည်။  
ပြောချင်သည့်စကားတွေက ရင်ထဲတွင် အပြည့်အသိပ်။

တစ်ခါမျှမကြားဖူးသည် နဲ့ညွှန်ခြင်းမျိုးဖြင့် သူ စကားစသည်။

“အဲဒီလိုမလုပ်ရဘူး၊ မောင်လေးက လိမ္မာပါတယ်နော်။ စိတ်မဆိုးရ  
ဘူးလေး၊ နော် နော်၊ ဒီတစ်ည့်ဝတ်ရတာနဲ့ကို မမရေချယ် ရှင်ယူလို့ မဆုံး  
ပါဘူးကျယ်”

“မဟုတ်ဘူး၊ အားလုံးပျက်စီးသွားပြီး ခရစ်စမတ်လည်း ပျက်သွားပြီး  
ညစာ စားပွဲလည်း ပျက်သွားပြီး၊ အားလုံး အလက်းဖြစ်သွားပြီး”

သူက ကျွန်တော်ကို တင်းတင်းဖက်ပြီး ချော်သည်။

“ကြည့်စေး၊ ကလေးလေး ကျော်တော်ပဲ့။ စိတ်ကောက်ဖို့ပဲ သိတယ်။  
မမရေချယ်ကို ပြန်လည်းမဖက်ဘူး”

“ကျွန်တော် ကလေးမဟုတ်ဘူး။ အီတ်ပြည့်နဲ့ မဆိုစလောက်ပဲ  
လိုတော်တယ်။ ဒီပုလဲကိုးက ကျွန်တော်မေမ မက်လာပွဲမှာ ဆွဲခဲ့တယ်။ မမ  
ရေချယ်ကို ဘာလို့ဆွဲစေချင်တယ်ဆိတာ မသိဘူးလား”

သူက ကျွန်တော်ပုံးကို သိင်္ခါးဖက်ပြီး နမ်းသည်။

“ဒို သိတော့ပါ မောင်လေးရယ်။ ဒါကြောင့် ပျော်ဘာပါ။ ဒါကြောင့်  
ဂုဏ်ယူတာပါ။ မောင်လေး ဒီပုလဲသွယ်ကို ဘာကြောင့် မမရေချယ်ကို  
ဝတ်စေချင်မောင်လဲဆိတာ သိပါတယ်ကျယ်။ တကယ်လို့ မမ ဖလောရှင်စုံမှာ  
လက်မထပ်ဖြစ်ဘဲ ဒီမှာ မကိုလာဆောင်မယ်ဆိုရင် အင်းဘရှေ့စာ မမကို  
ဝတ်ခိုင်းမှာဆိုတာ သိနေလို့မဟုတ်လား”

ကျွန်တော် ဘာမှုပြန်မပြောမိ။ မကြေသေးခင်က ကျွန်တော်ကို သူ  
ပြောဖူးသည်။ ကျွန်တော်က အတွေးအခေါ် နေားတယ်တဲ့။ ဒီညာ ကျွန်တော်  
အပြုအမူတွေကိုကြည့်ပြီး သည်လိုပဲ ပြောချင်မော့ရ၏။ ကျွန်တော်ကို ခဏ  
မော်ကြည့်မော်ပြီး ပခဲ့ကိုပုတ်ကာ မမရေချယ် အပေါ်ထပ် တက်သွားသည်။

●

### အန်း [ ၁၁ ]

ခရစ်စမတ်နောက်ပိုင်းတွင် ကျွန်တော်နှင့် ကျွန်တော်ခေါင်းကိုင်အဖော်  
တို့၏ဆက်ဆံရေးမှာ အေးစက်လာသည်။ အောက်တန်းကျကျ အတင်း  
အဖျင်းကို နားထောင်သည့်အတွက် ကျွန်တော် သူကို မကြည်။ ပိုပြီးမကြည်  
ဖြစ်ရသည်က သုံးလလောက်အချိန်ကို သေတမ်းစာပါ ဥပဒေကြော်းနှင့်  
ချီးပြီးခွင့်ကျယ် လုပ်သည်ကိစ္စ ဖြစ်သည်။

မမရေချယ် ဘာတွေလိုအပ်နေသည်။ ဘာတွေသုံးခွဲနေသည်ကို  
ကျွန်တော် မသိနိုင်း။ နစ်ကန်ဒေါလ်လည်း မသိနိုင်း။ အသုံးအခွဲကြီးသည်  
ဆိုသည်က ဖြစ်နိုင်ပါသည်။ အသုံးအခွဲကြီးတာ ရာဇ်ဝတ်မှုံး။

မမရေချယ်ကို ထောက်ပုံငွေတွေ ပစ်စလက်ခတ်လုပ်ပစ်သည်ဟု  
စွဲဖွေသည်။ ကျွန်တော်ကိုလည်း ပန်မြို့တွေ တိုးချွဲတာ၊ အိမ်တွင်း ပြင်ဆင်မှုတွေ  
လုပ်တာကို သူ ဝေဖန်ချင် ဝေဖန်လို့မည်။ နစ်သစ်ကျားသည်နှင့် ကျွန်တော်  
ဆုံးဖြတ်ချက်ချလိုက်သည်။ မကြာခင် ကျွန်တော်ပိုင်ဖြစ်လာမည့် မဟာသုခ  
ရိပ်ဖြောင်ကို ကျွန်တော် စိတ်ကြောက်ပြင်မည်။ ပန်းမြို့တွေသာမက ပေါင်းကျား  
တဲ့တားတွေ၊ မိုးပျော်တားတွေ ဆောက်မည်။ မမရေချယ်စာအပ်ထဲက ပုံစံနှင့်

တုအောင် ပန်းမြိုက် ပြုပြင်မည်။ မြေတူးမည်။ မြေညီမည်။

မဟာသုခရိပ်မြိုင်ကိုလည်း အကြွေးစားပြင်ဆင်မှုတွေ လုပ်ရမည်။ အမိန့်ကြီးကို မပြုမပြင်ဘဲ ထားခဲ့သည့်မှာ ကြော်ပြီ။ ရှေးဟောင်းပြတိက်ကြံးနှင့် တုန်သည် မဟာသုခရိပ်မြိုင်ကို စော်မိအောင် လုပ်ရမည်။ ကုန်ကျစရိတ် များလျှော့လိုက်ပြီး မကျေနှင်းလျှင့် နှစ်ကန်ဒေါ်လှ လေသေပစ္စာ မတတ်နိုင်။

ကျွန်တော်က ကျွန်တော်အစီအစဉ်အတိုင်း ဖော်နာဂါရိလမတိုင်ခင် အလုပ်စသည်။ အလုပ်သမား နှစ်ဆယ်လောက်ဖြင့် အိမ်တွင် အမိုးတွေပါမကျွန် ပြင်ဆင်သည်။ မျက်နှာကြော်တွေ၊ နှစ်တွေကိုလည်း ပလာစတာ ပြန်ကိုင်သည်။

ငွေတောင်းခဲ့လွှာတွေ သူသီရောက်သွားလျှင့် ဖြစ်သွားမည့် နှစ်ကန် ဒေါ်လျှော်၏ ပုဂ္ဂိုးမြိုင်ယောင်ပြီး ကျွန်တော် ကျွန်ဖုန်သည်။ အိမ်ပြင်နေသည် ဟုသည် အကြောင်းပြချက်ဖြင့် တန်ခိုးစွေ ညာစားပွဲတွေ နားထား၍ ဘယ်စည်သည့်မှ အဝင်အထွက်မရှိ။ ဘယ်အိမ်မှ ထွက်လည်ဖို့ မလို။ ခေါင်းကိုင်အဖော်အမြှေးမလိုတော့။ စင်စစ် သည်ကိစ္စက ကျွန်တော်အမိကရည်ရွယ်ချက်ဖြစ်၏။

တစ်နှုံးမန်က်တွင် ဆီကွမ်ဘီ ကျွန်တော်ကို သတင်းစိုးသည်။ 'အရှေ့ကုန်း' မှ ဆမ်ဘိတ်က ကျွန်တော်နှင့် တွေ့လိုပါသည်တဲ့။ သူက မကျွန်းမာသူမျို့ မလာနိုင်ခြင်းဖြစ်ကြောင်း၊ ကျွန်တော်ကို အရေးကြီးသည့် ပစ္စားတစ်ခု ပေးစရာတစ်ခုရှိကြောင်း သိရမ်း။

နေ့လယ်ပိုင်းတွင် အရှေ့ကုန်းဘက်သို့ ကျွန်တော် ထွက်လာခဲ့သည်။ ဆမ်ကို အိပ်ရာပေါ်တွင် ထိုင်လျှက်သား တွေ့ရမ်း။ စောင်အခေါက်ပေါ်တွင် အစ်ကိုက်တ်အကျိုးဖြန့်ထားသည်။ သူတို့ကို ခရစ်စမတ်နေ့က ကျွန်တော် ဝေးခြင်းဖြစ်သည်။ အကျိုးက ခပ်ပါးပါး။ ပုံခိုက်သည့်ရာသီအထွက် အီတလိုတွင် ဝယ်လိုက်ခြင်းဖြစ်မည်။

"သက်သာရဲ့လား ဆမ်၊ ခင်ဗျားကို ခုလို အိပ်ရာထဲမှာ တွေ့ရတာ စိတ်မကောင်းပါဘူးများ။ ဘယ်လိုပြစ်တာလဲ ပြောပါဦး" ခါတိုင်းလိုပါပဲ အစ်ကိုလေးရယ်။ အေးတဲ့ရာသီမှာ ချောင်းဆိုးတာပါ"

သူက ခပ်ဆိုင်းဆိုင်း ပြန်ဖြေသည်။

"ခင်ဗျားတို့မှမလေးဆီး သာမိုးကိုလွှာတို့ပြီး ဆေးတောင်းဆိုင်းလိုက် ပြီးရောများ သူမှာ ဆေးမြို့တို့တွေ အများကြီးဗျား ယူကလစ်ဆီ ပေးချင်ပေးမှာပေါ့" ပြီး

"ဟုတ်ကဲခင်ဗျား၊ ကျွန်တော် ရွှေတ်လိုက်ပါမယ်။ အစ်ကိုလေးကို ကိုယ်တိုင်တွေ့ချင်တာက စာကိစ္စခင်ဗျား" သူက စိတ်မသက်မသာပုံစံဖြင့် ခေါင်းငါ်စိုက်ချုပြီး ပြောသည်။

"ဘာစာလဲဗျား ဆမ်"

"အစ်ကိုလေးရယ်၊ ကျွန်တော် ဘယ်လိုပြောရမလဲခင်ဗျား။ ခရစ်စမတ် ဇူးမှာ အစ်ကိုလေးနဲ့ မှမလေးတို့ ခရစ်စမတ်လက်ဆောင်လေးတဲ့ အဝတ်အစား တွောာ ကျွန်တော်တို့သခင်ကြီးး အစ်ကိုကြီးး၊ အဝတ်အစားးတွေဖြစ်လို့ ကျွန်တော်တို့ ရှင်ယူမဆုံး ဖြစ်နေကြပါတယ်။ အဲဒီသူမှာပဲ ကုတ်အကျိုးကို အမြှတ်တန်း ကျွန်တော် ဝတ်ပါတယ်။ အဲဒီမှာ ဒီစာကို ကျွန်တော် တွေ့တာပါ ခင်ဗျား" သူ ခက္ခာပြိုပြီး ခေါင်းအုံအောက်က စာရွက်ခေါက်ကို ယူလေးသည်။

"စာရွက်က ဘယ်လိုလုပ်ပြီး အကျိုးလိုင်နှင့်ထဲ ရောက်နေ့ပေးမှသီဘူး အစ်ကိုလေးး ချိုးချိုးချွှော်ချွှော်အသံကြားလို့ စမ်းမိပြီး စာရွက်ခေါက်မှုနဲ့ သိတာနဲ့ ကျွန်တော် ဓားကလေးနဲ့ ချုပ်ရိုးဖြဖော်သွေ့မိတာပါ အစ်ကိုလေးး ဓားက အစ်ကိုကြီးး၊ ဓားစား။ အစ်ကိုလေးဆီးကိုလို လိုပ်မှုပြီး ချို့ပို့ပို့တ်ထားတယ်။ ကျွန်တော်တို့ထဲမှာ သေလွန်သူသီက သတင်းစကားတစ်ခုရဲ့ကြားလိုက်ရ သလိုပဲခင်ဗျား"

အစ်ကိုလက်ရေးကိုမြင်တော့ ကျွန်တော်ရင်ထဲ တင်းကျပ်ဆိုနှင့်  
သွားသည်။ ဆမ်ဘိတ်အား အားပေးစကား တစ်ခွန်း နှစ်ခွန်း ပြောပြီး  
စာအိတ်ကို ဒိတ်ထဲထည့်၍ ပြန်လာခဲ့သည်။ သူကို သည်စာအကြောင်း  
ဘယ်သူမှမပြောဖို့ မှာသည်။ သူက ကတိပေးသည်။

သစ်တော်ပြောပြီး အတက်လုံးအတိုင်း ကျွန်တော် ပြန်လာခဲ့၏။  
အမြင့်ဆုံးတစ်နေရာကို 'ရွှေခင်းသာ'ဟု ကျွန်တော်တို့ နာမည်ပေးထား၏။  
သည်ကုန်းမြင့်မှုနောက် သစ်တော်တွေ ပုံးနေသည့် တောင်ကြားနှင့် ပင်လယ်  
ပြင်ကို ဆီးမြင်နေရသည်။

သည်နေရာတွေ အင်းဘရောက် ကျောက်ပြားတစ်ပြားကို နိုက်  
ဆောင်ပြီး ကျွန်တော်ကို ပြောခဲ့ဖူးသည်။

'ဒါ အစ်ကိုသောင် အတ်ရွှေလုပ်ရမယ့် နေရာပဲ့။ အစ်ကိုကို ညီလေး  
ဒီမှာပဲ မြှုပ်ရမယ်။ အက်ရှုံးလေ မိသားစာသီး၌မှာ မမြှုပ်နဲ့'

သူပြောပုံးက မာာက်သလိုလို အတည်လိုလို။ ကျောက်ပြားပေါ်တွင်  
သူက ရုပ်ပြောင်စာလုံးမျိုးပြင့် စာတစ်ကြောင်းကို ကျောက်ခဲ့ချွန်ချွန်ဖြင့်  
ခြစ်ပြီးတော့ နှစ်ယောက်သား ရယ်ကြရသည်။ သည်နေရာကို သည်နေ့  
ရောက်လာတော့ ကျောက်ပြားကို ကိုင်ပြီး ကျွန်တော် အကြာကြီး ငိုင်နေ  
မိသည်။ ခေါင်းထဲတွင် အတွေးတွေး ရွှေပြောတွေး ရိုဝင်နေ၏။

သည်နေ့ ဖျော်စရာစိတ်ကူးတွေ ဘယ်ရောက်ကုန်သည် မသို့ ရာသို့  
ဥတုက ပိအေးလာသည်။ ကောင်းကင်တွင် မိသားတွေ ပြုတော့မလို  
ညီးဆိုးလာသည်။ သစ်တော်၏ ဟိုမှာဘက် ပင်လယ်ပြင်ဆီမှာလည်း  
မိုင်းမှုပ်နေလေပြီ။ ပင်လယ်ပြင်ဆီမှာ လေပေါ်လာသည်။ ကျွန်တော် ဆီးမြင်  
နေရသည် သစ်ပင်ထိပ်ဖျားတွေ လွှုပ်ရှားစပြုလာသည်။

ထောင်ထားသည့် ကျောက်ပြားနဲ့သားတွင် ကျွန်တော် ထိုင်ချု  
လိုက်သည်။ သူမွေးနေတွင် ရာသီဥတုကောင်းရို့ ဆုတောင်းနေသည်

ကျောင်းသားကလေးနှင့် တွေ့နေမည်ထင်၏။ ကျွန်တော် ဘုရားသင်ကို  
အာရုံပြု ဆုတောင်းနေသည်က တစ်မျိုး။ သည်စာကြောင့် ကျွန်တော်ဘာဝ  
အတွက် အနောင့်အယုက်ဟူသရွေ့ မြှေဇွဲ့မှု မထင်စေရန် ဆုပန်နေခြင်း  
ဖြစ်ပါသည်။

စာအိတ်ကို ဖွင့်လိုက်သည်။ နေ့ချို့ကြည့်လိုက်၏။ မနှစ်က ပြီးလ  
ထဲတွင် ရေးလိုက်သည့်စာ။ သူမသေခါ သုံးလအလိုတွင် ရေးသည့်စာပေါ့။  
ညီလေး

အစ်ကိုစာတွေ မှန်မှန်မရောက်ရင် ညီလေးကို သတိမရနို  
မဟုတ်ဘူးနော့။ ညီလေးကို အစ်ကို အခြားတိရန်တယ်။  
ဓရဂ်ပိုင်းမှာ ပိုသတိရန်တယ်။ ဒါပေမဲ့ အစ်ကို စာတွေ  
ရေးလိုင်း ညီလေးဆီ ရောက်မှာမဟုတ်ဘူး။ တခြားလွှာတွေ  
လက်ထဲ ရောက်သွားနိုင်တယ်။ ဒါကြောင့် ဒါတိုင်းလို မှန်မှန်  
မရေးဖြစ်တော့ဘာပါ။

ရုတေသန ဆက်တိုက်ဖျားနေတယ်။ ခေါင်းတွေ ဆက်တိုက်  
ကိုက်နေတယ်။ ဒီနေ့ နည်းနည်းသက်သာနေတယ်။  
ဘယ်လောက်ကြာကြာ သက်သာနေမလဲတော့ မသိဘူး။  
ဖျားတာရယ်၊ ခေါင်းကိုက်တာရယ်က ချက်ချင်း ပြန်ပြစ်လာ  
နိုင်တယ်။ အဲဒီအခါ မျိုးမှာတော့ အစ်ကိုပြောတော့ ရေးတာ  
တွေဟာ အဲဒီအငော် တည့်ချင့်မှ တည့်မယ်။ ဒါပေမဲ့ ဒီစာ  
ထဲမှာရေးမယ့်အကြောင်းအရာတွေအတွက် အစ်ကို အားလုံး  
တာဝန်ယူတယ် ညီလေး။

ဖြစ်ခြင်းအကြောင်းရင်းကို အစ်ကို သိပ်မသေချာသေးဘူး။  
စိတ်ထဲမှာ အပြင်းအထန် စဲစားနေရတာတော့ အမှန်ပဲ့။  
ညီလေးဆီကို အစ်ကို နောက်ထဲ့ရေးတာ ဆောင်းတွင်း

တန်းက ထင်တယ်။ အဲဒီစာရေးပြီး မကြာခင် ဖျားတာပဲ။ ဒါကြာင့် သိပ်မမှတ်မိဘူး။ အဲဒီစာ ပို့ကော ပို့ဖြစ်ရဲ့လား မသိဘူး။ အဲဒီတန်းက အစ်ကို အရမ်း တိမ်းတိမ်းပွဲပွဲ ဖြစ်နေတယ် ညီလေး။

အဲဒီစာထဲမှာ သူအကြောင်းတွေ အစ်ကို ဖွင့်ချထားတယ် ထင်တယ်။ သူကြာင့် စိတ်ခုက္ခရောက်ခဲ့ရတာတွေ့လည်း ထည့်ရေးမိတယ်ထင်တယ်။ မျိုးရို့ဖို့နဲ့ဆိုင်လား အစ်ကို သေသေချာချာမသိဘူး။ ဒါပေမဲ့ ဆိုင်တယ်လို့ပဲ အစ်ကို ယုံထားတယ်။ ကလေးပျက်ကျသွားတဲ့အခါ အခြေအနေ ပို့ဆိုးလာတယ်။ လန့်ကကလေးနဲ့ ပျက်ကျသွားတာ။

အဲဒီအကြောင်း ညီလေးကို အသိမပေးခဲ့ဘူး။ အဲဒီတန်းက အစ်ကိုတို့နှစ်ယောက်စလုံး ဆောက်တည်ရာမရ ဖြစ်နေ ကတယ်။ အစ်ကိုက ခံသာသေးတယ်။ အစ်ကိုမှာ ညီလေး ရှိနေသေးတယ်။ မိန့်မသားတစ်ယောက်အတွက်က မဂ္ဂယ် ဘူးလေး ပို့ခဲ့ရတာပဲ။

ဒါပေမဲ့ သူက အသေးစိတ္တာဘူး။ စိမ်ကိန်းတွေဆဲ့၊ စိတ်ကူး တွေ ယဉ်ပေါ့။ ဒါပေမဲ့ နောက် လေးငါးလအထိ ကိုယ်ဝန် မရတော့ ဆရာတန့်နဲ့ သွားပြတယ်။ အဲဒီတော့မှ နောက်ထပ် ကလေးမရရှိင်တော့တဲ့အကြောင်း သိရတယ် ညီလေးရေး။ အဲဒီမှာ သူ လုံးဝပြောင်းလဲသွားတော့တာပဲ။

အသုံးအခွဲ ပိုကြမ်းလာတယ်။ အစ်ကိုကို လူညွှန်တာ ပတ်တာတွေ များလာတယ်။ အစ်ကိုကို ရောင်ဖယ်ဖယ် လုပ်ချင်တယ်။ အစ်ကိုတို့လောက်ထပ်စမှာ အင်မတန် ဇွဲးဇွဲး တွေးတွေးရှိတဲ့မိန်းကလေးဟာ အေးစက်စက်ဖြစ်လာတယ်။

ဒီလို့နဲ့ လရီကြာလာတော့ အစ်ကို တစ်ခု သတိထားမိ လာတယ်။

အစ်ကိုနဲ့တို့ပင်ရမယ့်အစား ဟိုလွှာကို ဆရာတင်ပြီးတော့ တဖြည့်ဖြည့်းသူ၏အောက်ကို ရောက်ရောက်နေတယ်။ အစ်ကို အရင်စာထဲမှာ ထည့်ရေးတဲ့ ရို့နှင့်ယို့ဆိုတဲ့လူလေး။ သူတို့နှစ်ယောက် သိပ်မရှင်းဘူးလို့ အစ်ကို သံသယဖြစ် လာတယ်။ ဆန်းဂါလက်တိရှိစဉ်ကတည်းက ဒီစာတ် ရှိခဲ့ တယ်လို့ အစ်ကို ထင်လာတယ်။

သူမြို့သာလက်ထက်ကတည်းက တည်တည်ပြုမြှင့်မဟုတ် ခဲ့တော့ အစ်ကိုတို့လို့ အပ်ထိန်းမှုမျိုးနဲ့ ကြီးပြင်းရတာ မဟုတ် လေတော့ အသွင်မတုကြတာလည်း ဖြစ်နိုင်တာပေါ့လေး။ အိမ်ထောင်ရေးဟောက်ပြုနဲ့ စနေပြုလားလို့ အစ်ကို ပို့ပြီး သံသယဖြစ်လာတယ်။ ဟိုပုဂ္ဂိုလ်က သူကို ငွေတွေ ပေးနေ တာ ခိုင်ခိုင်လုံလုံ အစ်ကို သိရပြီးလေး။ အင်း ငွေ ငွေ၊ အဲဒီ အကြောင်း ထည့်ရေးမိတဲ့အတွက် ဘုရားသခင် ခွင့်လွှတ် တော့ မူမှုပါ။ အဲဒီအမှုန်ပဲ့။ ငွေကလွှဲပြီး သူနှစ်လုံးသားမှာ ဘာမှမရှိဘူး။

တစ်ခါတစ်ခါမှာလည်း သူဟာ အရင်အတိုင်းပဲ၊ အစ်ကိုတို့ ညားခါစက ရေချယ်ပဲ။ အဲဒီအခါမှာ အရင်အတိုင်းပြန်ဖြစ်ပြီး ပျော်စရာကောင်းလာပြန်တယ်။ ဒါပေမဲ့ ဘယ်တော့မှ ကြာကြားမခံဘူး။ ကတော်ကဆဖြစ်ပြီဆိုရင် ပြန်ပျက် သွားကြပြန်ရေား။

ဆိုပါတော့ အစ်ကိုကိုမြင်ရင် သူတို့နှစ်ယောက် စကားပြော တို့ခဲ့ပုံပို့သာမျိုး၊ အစ်ကိုဝင်ထိုင်ရင် ရေချယ်က အိမ်ထဲ

ဝင်သွားပြီး အစ်ကိုတို့နှစ်ယောက်တည်း ထားခဲ့တာမျိုး။  
တစ်နှစ်မှာ ရိန်နှစ်ပါက အစ်ကိုသေတမ်းစာအကြောင်း  
တဲ့တိုးကြီး မေးလာတယ်။ အစ်ကိုတို့ လက်ထပ်စက သူ  
အမှတ်မထင် တွေ့သွားဖူးတယ်။ သူက ဆွေးနွေးတယ်။  
သေတမ်းစာမှာ ဒေါ်လုပ်သွားတွက်လည်း အမွှံခွဲးပေးသင့်  
ကြောင်း သူက ပြောတယ်။ မတော် အစ်ကို တစ်ခုစု  
ဖြစ်သွားရင် ခမျာ လက်ချဉ်းကျေနှစ်လိမ့်မယ်တဲ့။

ဟုတ်ပေတာပေါ့၊ သူပြောတာ သဘာဝကျပါတယ်။  
သေတမ်းစာကို အစ်ကိုကိုယ်တိုင် ပြန်ပြင်ရေးတယ်။ တရား  
ဝင်အောင် လုပ်မယ်။ လက်မှတ်ထိုးပေးမယ်ပေါ့။ ခပ်ကြမ်း  
ကြမ်း ရမ်းရမ်း သုံးနေတာဟာ သွားရှုံး အကျင့်ဟောင်းလား  
တာဂံကိုစွဲလား၊ မျိုးရိုးမီဒေါ်လား အစ်ကို သိပ်မသေချာဘူး  
ဖြစ်တယ်။

ညြုံး အစ်ကို ပြင်ရေးထားတဲ့ သေတမ်းစာအကြောင်း  
ပြောရှုံးမယ်။ မဟာသုခရိုပ်မြိုင်အိမ်ကြီးနဲ့ မြေအားလုံး  
သစ်တော့တွေအပါအဝင် သူ အသက်ရှင်နေသမျှကာလ  
အတွက်ပဲ ပိုင်မယ်။ သူသေတာနဲ့ ညီလေးဆီ ပိုင်ဆိုင်ခွင့်တွေ  
ပြန်ရောက်လာသယ်။ နောက်ဆက်တွေပြည့်စွဲကိုချက်ကတော့  
စီမံခန့်ခွဲမှုအားလုံး ညီလေးလက်ထဲမှတ်ရှိရမယ်။ ဘာဖြစ်လို့  
ဒီကိုစွဲပြီးအောင်မလုပ်ပြစ်သလဆိုတာတော့ အစ်ကို ပြော  
ပြီးသားအကြောင်းတွေကြောင့်ပဲ ညီလေး။

ဒီကိုစွဲကို စပေးတဲ့လူက ရိန်နှစ်ပါက်။ သူကိုယ်တိုင်  
အစ်ကိုကိုပြောတာမဟုတ်ဘူး။ သူတို့နှစ်ယောက် တိုင်ပင်  
ပြီးမှ ဒီကိုစွဲ စတယ်ဆိုတာ ထင်ရှုံးပါတယ်။

အဲဒီကိုစွဲပြစ်တာ မတ်လှစ်မှာ။ အမှန်အတိုင်း ပြောရ<sup>၁</sup>  
မယ်ဆိုရင် အစ်ကို ခေါင်းကိုက်တာ အဆိုးဆုံးအရှိန်ပဲ။  
မျက်စိကာန်းမတတ်ပဲ။ ရိန်နှစ်ပါက်တာ ထုံးစံအတိုင်း သူရဲ့  
အေးစက်စက်အမှုအရာနဲ့ သေသေချာချာ တွက်ချက်ပြီး  
အစ်ကိုကိုပြောတာပြုစ်ရမယ်။ အစ်ကိုသေမယ်လို့ သူ  
တွက်ထားတာပြုစ်ရမယ်။

အဲဒီနောက်လိုင်းမှာ ရေချယ်ဟာ အစ်ကိုကို အမြဲ အကဲ  
ခတ်နေတယ်။ စောင့်ကြည့်နေတယ်။ သူကို ဖက်လိုက်တဲ့  
အခါ ကြောက်ကြောက်လန့်လန့် ပြစ်နေတတ်တယ်။ သူ  
ဘာဂံကြောက်နေတာလဲ။ ဘယ်သွားရှိ ခြောက်နေတာလဲ။

လွှန်ခဲ့တဲ့နှစ်ရက်က အစ်ကို ပြန်ပြီးခေါင်းကိုက်တာ။  
မတ်လထဲမှာ အတော်သက်သာနေတာ။ ဒီတစ်ခါပြစ်တာက  
ဖြုန်းစားကြီးပြစ်လာတာ။ ကြိုပြီး ဘာလကွဏ်မှုမပြုဘူး။  
မတ်တာတ်တောင် မရှုပိနိုင်အောင် မူးနေတယ်။ အရရှုံးအိပ်ချင်  
နေတယ်။ တွေ့ကရာနေရာမှာ လျှောမြို့တယ်။ ဒီပို့ရာပေါ်  
ဖြစ်ပြစ် ကြမ်းပြင်ပေါ်ပြုပြစ်ပေါ့။ ခြေတွေ လက်ထွေမှာ လုံးဝ  
အားမရှိတော့သလိုပဲ။

မောက်ပိုင်းတော့ ဘာမှုသိပ်မမှတ်မိတော့ဘူး။ ခေါင်းကိုက်  
တာပဲ သိတော့တယ်။

ညီလေးကလွှုပြီး အစ်ကို ဘယ်သွားမယုံဘူး။ အစ်ကို  
ဘာပြစ်နေတာလဲ။ စဉ်းစားပေးပါဉိုးး ညီလေး ထွက်လာနိုင်  
ရင်တော့ အကောင်းဆုံးပဲ။ ဘယ်သွားရှိမှု ဒီအကြောင်းတွေ  
မပြောနဲ့ ညီလေး။ ဒီတစ်ကို ပြန်ဖို့လည်း စိတ်မကုန်း  
လိုက်သာ လာခဲ့ပါကွာ။

တစ်ခုခုကို အစ်ကို သံသယဖြစ်နေတယ်။ အဲဒီသံသယ  
ကြောင့် အစ်ကို ဘာကိုမှ မယ့်နိုင်အောင်ဖြစ်နေတယ်။ သူတို့  
အစ်ကိုကို အဆိပ်ခတ်ဖို့ လုပ်နေကြတာများလားလို့။  
ချုပ်တဲ့ အစ်ကို အင်္ဘာရွှေ့

\*

စာကို မပျောက်ပျက်ဘဲ စာအိတ်ထဲ ပြန်ထည့်လိုက်သည်။ စာအိတ်ကို  
ကျွန်တော်အိတ်ဆောင် မှတ်စုံစာအပ်ကြားထဲ ညုပ်လိုက်သည်။ ပြီးတော့  
ကျောက်ပြားအောက် တည့်တည့်မှာ တွင်းတွေ့တွင်းကို ကျောက်ခဲ့တွေ့နဲ့  
သေသေချာချာပါတဲ့ပြီးမှ အဆင်းလမ်းအတိုင်း လျောက်ပြန်လာခဲ့သည်။

အမိန္ဒားရောက်တော့ ခေါင်မိုးပေါ်မှာ လက်သမားတစ်သိုက်  
ရှယ်ရှယ်မောမောနှင့် အလုပ်သိမ်းပြီး ပြန်ရှုပြင်နေကြသည်ကို လုစ်ပြုင်ရရှိ။

အမိန္ဒားတော့ သီကြားပါတီက မျက်စီမျက်နှုံး  
ပါးပြာသည်။

“အစ်ကိုလေး စောစောပြန်လာတာ အတော်ပဲ။ မမလေးက  
တစ်မေးတည်း မေးနေတယ်။ ဒုန်ပြီး ဒော်ရာရသွားတယ် အစ်ကိုလေး။  
မမလေး အရမ်းစိတ်ပျော်နေတယ်ခင်ဗျာ”

“ဗျာ ဒော်ရာရသွားတယ် ဟုတ်လား။ ဘယ်လိုဖြစ်တာလဲ”

“အမိုးပြားတစ်ချပ် လျောကျုလာတယ် အစ်ကိုလေး။ နောက်  
ပိုင်းမှာ ဒုန်ပြီး နားသိပ်မကောင်းတော့တာ အစ်ကိုလေး သိတယ်နော်။  
သူကျောပေါ်ကို ပြုတ်ကျေတာ အစ်ကိုလေးရယ်၊ ဒု သူ မလုပ်နိုင်တော့ဘူး”

စာကြည့်ခန်းထဲကို ကျွန်တော် အပြေးလိုက်သွားသည်။ ဒုန်ကို  
ခေါင်းဆုံးတစ်လုံးပေါ် တင်ထားသည်။ ခေါင်းဆုံးက မမရောမှုပါင်ပေါ်မှာ။  
ကျွန်တော်ဝင်လာတာမြင်တော့ မောကြည့်ပြီးပြာသည်။ မျက်ရည်တွေ  
တွေတွေကျလျက်။

“ဒုန်ဟာ မောင်လေးရဲ့ခွေးပါ။ မောင်လေးနဲ့ သူနဲ့ အတုတ္ထ  
ကြီးလာတာဆို။ မမရောမှုပါ မကြည့်ရက်ဘူးကျယ်”

ကျွန်တော် သူနဲ့ဆားတွင် ဂျောက်ထိုင်ချုလိုက်သည်။ ကျွန်တော်  
ခေါင်းထဲတွင် ထောင်ထားသည့် ကျောက်ပြားအောက်တွင် ဖြူပ်ထားခဲ့သော  
စာအကြောင်း ကျွန်တော် သတိမရတော့။ သေဖို့များနေသည့် ဒုန်ကြီးအတွက်  
လည်း ကျွန်တော် သတိမရ။ ကျွန်တော်ခေါင်းထဲတွင် တစ်ခုပဲ ကြီးနဲ့  
နေသည်။ သူ သည်ကိုရောက်လာကတည်းက အစ်ကိုအတွက် သောက  
ရောက်နေခြင်းမဟုတ်ဘဲ ကျွန်တော်အတွက် စိတ်မကောင်းဖြစ်နေကြောင်း  
ပထမဆုံးတွေ့ရသည့်အဖြစ်။

•

/

## အန်း [ ၁၉ ]

ကျွန်တော်တို့နှစ်ယောက် ဒုန်းအနားတွင် တစ်ညောက်လုံး ထိုင်နေကြသည်။ ကျွန်တော်က ညာတော် ပုံမှန်အတိုင်း စားသည်။ မမရောဂါယ်က လုံးဝ မစားတော့။ ညာနှင့် ခေါင်ချိန်တွင် ဒုန်းဆုံးသွားသည်။ ကျွန်တော် သူကို စောင်နှင့်ပတ်ပြီး သယ်ယူလာဖို့သည်။ ယာတော်တစ်နေရာတွင် ဖြုပ်နှံမည်။

စာကြည့်ခဲ့သူ ကျွန်တော်ပြန်လာတော့ မမရောဂါယ် ထွက်သွားပြီး၊ အပေါ်ထပ် တက်သွားပြီးထင်၏။ ကျွန်တော် တက်လိုက်သွားသည်။ ဝရှိတာမှ သူ ၆၅၇ခုနှင့် သိ လျောက်သွားသည်။ ထိုင်နေသည်ကို တွေ့ရော်၏။ စီးလင်းရိုး ထဲသို့ စိုက်ကြည့်နေသည်။ ကျွန်တော်က သူ စီးတ်သာအောင် ပြောလိုက်သည်။

“သူ သိပ်ကြောကြောမှစားလိုက်ရပါဘူး မမရောဂါယ်”

“သူကို ပေါင်ပေါ်မှာထားရင်း အင်းဘဏ္ဍာစ်ပြောတာကို သတိရမှန်တာ၊ လွန်ခဲ့တဲ့ ဆယ့်ငါးရှစ်က ဆယ်နှစ်သားကလေးရဲ့ မွေးနော်မှာ ဇွေးပေါက် ကလေးတစ်ကောင်”

“နောက် သုံးပတ်ဆို ကျွန်တော်အသက် အနိတ်ပြည့် မွေးနော်၊ ရောက်တော့မယ် မမရောဂါယ်”

“မွေးနော်ပြီးရင် မမရောဂါယ် ပြန်တော့မယ်”

“ခုံဘာပြုလို့”

“သိပ်ကြောနေပြီးလေကွယ်”

“ကဲ ကျွန်တော် တစ်ခုမေးမယ်။ ဆိုပါရို့ အစ်ကိုက မဟာသုခနိပ်ဖြိုင်ကို မမရောဂါယ်ကို အမွေပေးခဲ့မယ်။ ကျွန်တော်ကို မမရောဂါယ် အသက်ရှုံး၏ သူ့လုပ်ငန်းတွေကို စီမံခန့်ခွဲရို့ တာဝန်ပေးခဲ့မယ်ဆိုရင် ဘာဆက်လုပ်မလဲ”

“ဘာဆက်လုပ်မလဲ၊ ဟုတ်လား။ မောင်လေး ဘာကိုဆိုလိုတိတာလဲ”

“မမရောဂါယ်က ဒီမှာနေပြီး ကျွန်တော်ကို မောင်းထုတ်မလား”

“အောင်းထုတ်ရမယ်၊ ဟုတ်လား။ မောင်လေးအိမ်ကနေ မမရောဂါယ်က မောင်းထုတ်ရမယ်၊ ဟုတ်လား။ ဘာတွေလျောက်ပြောနေတာလဲ”

“အော်လိုပြစ်လာခဲ့ရင် မမရောဂါယ် ဒီမှာနေရမှာမဟုတ်လား။ ခုအတိုင်း ကျွန်တော်က အလုပ်တွေ လုပ်လို့ပေါ်လေး”

“အင်း ပြန်နိပ်ပါတယ်လေး။ အော်လို့ တစ်ခါမှ စဉ်းစားမကြည့်မိဘူး။ အော်အခြေအနေက တစ်မျိုးလေး။ မတွေဘူး။ အော်လို့ ယုံ့မစ်းစားသင့်ဘူး”

“ဘယ်လောက်မတွေတာလဲ။ ဘယ်လို့မတွေတာလဲ”

“မောင်လေး နားမလည်းဘူးလား။ မမရောဂါယ်ရဲ့အခြေအနေကို ထည့်စဉ်းစားလေး။ ကြာကြာနေလို့ မတော့တယ်ဘူး။ မမရောဂါယ် စိန်းမသား တစ်ယောက်ပြစ်နေလို့ပေါ်။ မဟာသုခနိပ်ဖြိုင်ကို ပိုင်ပြီး မစွဲက်အက်ရှုံးလေး အနေနဲ့ မောင်လေးကို အမွေပေးအမွေခဲ့ဘေးမျိုးထားမယ်ဆိုရင် အခြေအနေက တစ်မျိုး။ ခုဟာက မောင်လေးက စီးလင်းအက်ရှုံးလေး၊ မမရောဂါယ်က အေးမျိုး တစ်ယောက်အနေနဲ့ ဒီမှာလာပြီး အနိပ်ဆိုနေရတာ။ သိပ်မြားနားတာပေါ့၊ ကမ္မာလောက် မြားနားတယ်”

“ဟုတ်ပါတယ်၊ အော်အတိုင်းပါပဲ”

“ဒါဆို ဒီအကြောင်း နောက် ထပ်မပြောကြစတမ်းကျယ်”

“ပြောရမယ်၊ အရေးကြီးတယ် မမရေ့ချယ်။ အဲဒီသေတမ်းစာ ဘာဖြစ်သွားသလဲ”

“ဘယ်သေတမ်းစာလဲ”

“အစ်ကို ဂိုယ်တိုင်ရေးပြီး လက်မှတ်မထိုးဖြစ်ခဲ့တဲ့ သေတမ်းစာလဲ။ မမရေ့ချယ်ကို ပွဲည့်တွေအားလုံး ပေးခဲ့တဲ့ သေတမ်းစာလဲ”

သူ ကျွန်တော်ကို အတိတဲ့ မေ့ကြည့်သည်။

“အဲဒီသေတမ်းစာကိုစု မင်း ဘယ်လိုလုပ်သိတာလဲ”

ကျွန်တော် မှသားသုံးလိုက်သည်။

“အဲဒီသေတမ်းစာမျိုး ရှိကိုရှိ ရေးလိမ့်မယ်။ အစ်ကို ရေးကို ရေးလိမ့်မယ်။ အကြောင်းကြောင်းကြောင့် လက်မှတ်မထိုးခဲ့တာဖြစ်မယ်လို့ ကျွန်တော် စိတ်ထဲက သိနေတယ်။ နောက်ထပ် ယုံနေသေးတယ်။ အဲဒီသေတမ်းစာ မမရေ့ချယ်ဆီမှာပဲ ရှိနေတယ်မဟုတ်လား”

ကျွန်တော် စွန့်စွန့်စားစား ရမ်းတွေတ်လိုက်ခြင်းဖြစ်၏။ သို့သော် အကျက်ဝင်သွားသည်။ နဲ့မှ ပို့ဆိုသိကို သူ ဖျတ်ခဲနဲ့ လမ်းကြည့်သည်။ ပြီးတော့ ကျွန်တော်ကို တစ်လုညွှန် ပြန်ကြည့်၏။ နောက်မှ မေးလာသည်။

“မမရေ့ချယ်ကို ဘာဖြေဆောင်လိုလဲ။ ဘာလို့အကျိုးကိုင်မော်လား”

“ဟုတ်၊ မဟုတ်၊ ရှိ၊ မရှိ သိချင်လိုပါ”

သူ ခက္ခတွေနေသည်။ ပြီးမှ ပနဲ့တွန်းပြီး

“ကောင်းပြီလေ၊ ဒါပေမဲ့ ဘာမှအကြောင်းမထုံးပါဘူး။ လက်မှတ်ထိုးမထားတဲ့ စာရွက်စာတမ်း တစ်ခုပဲဟာ”

“ကျွန်တော် ကြည့်ပါရစေ မမရေ့ချယ်”

“ဘာအတွက်ကြည့်ချင်တာလဲ”

“အကြောင်းရှိနိုင်ပါ မမရေ့ချယ်။ ကျွန်တော်ကို မယုံမကြည် မရှိပါနဲ့”  
သူ ကျွန်တော်ကို အကြောင်းပြီး စေးကြည့်နေသည်။ ဝေါးမရပြစ်နေပါ

ပြီးတော် စိုးရိုမဲ့ထိတ်လန်းနေပါ့။ ပြီးမှ ထပြီး ပို့ဆို လျှောက်သွားသည်။ ပို့ရှိနားရောက်တော် နောက်လုညွှန်ပြီး ကျွန်တော်ကို တစ်ခုက်ပြန်ကြည့်သည်။ နောက်တော့မှ သော့သေးသေးကလေးတစ်ချောင်းပြင် အံဆွဲတစ်ခုကို ပွင့်၍ စာရွက်တစ်ချောင်း ယူလာပြီး ကျွန်တော်ကို ပေးသည်။

အယောင်းတိုင်မီးရောင်တွင် ကျွန်တော် ပတ်ကြည့်သည်။ လက်ရေး တွေ သေသေသပ်သပ် လူလုပ်ဖြင့် ရေးထားသည့် စာကြောင်းတွေ။ ဉာဏ်က ကျွန်တော်တွေ့ခဲ့ရသည့် စိတ်ဓာတ်တည်ပြင်သည် လက်ရေးမျိုး။ နေ့စွဲမှာ မနှစ်က နိုဝင်ဘာလ။ သူတွေ့လက်ထပ်ပြီး ခုနာစ်လအကြော်၊ အင်းဘရောစ်အက်ရှုလေ၏ ဆန္ဒအလျောက် ရေးသားသည့် နောက်ဆုံးသေတမ်းစာ’ ဟု ခေါင်းတပ်ထားသည်။ ဆက်ဖတ်ကြည့်တော့ သူ ကျွန်တော်သိရေးသည့် စာအတိုင်းပင်။

“ကျွန်တော် ကူးယူလို့ ရှုမလားဟင်”

“သဘောပဲလေ”

သူမျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်နေသည်ထင်၏။

“ကျွန်တော် ခက္ခ ထိုင်ကူးလိုက်မယ်နော်”

စားပွဲတွင် ဝင်ထိုင်ပြီး ကလောင်တံနှင့် စာရွက်ထုတ်၍ ကျွန်တော် စက္းသည်။ သူက လက်တစ်ဖက်ပေါ်တွင် မေးထောက်ပြီး ကုလားထိုင်တွင် ပေါ်လျော့လျော့ထိုင်နေသည်။

သေတမ်းစာက္းနေရင်း စဉ်းစားမိသည်။ အင်းဘရောစ်စာထဲတွင် ရေးထားသည့်ကိစ္စအချို့၊ အတည်ပြုရှိုးမည်။ မပြောချင်သည့် စကားများ၊ မမေးချင်သည့်မေးခွန်းများ၊ မေးရှိုးတော့မည်။ သူကိုမကြည့်ဘဲ ကျွန်တော် လမ်းမေးလိုက်သည်။

“သူ ဒီစာကို နိုဝင်ဘာလထဲမှာ ရေးတယ်။ မမရေ့ချယ်တို့လက်ထပ်တာ ပြီးလနော်။ ဘာပြုလို့ ခုနာစ်လနော်ပြီးမှ ဒီသေတမ်းစာ ရေးတာလဲ”

သူ တော်တော်နှင့်မဖြူ။ အတန်ကြာစဉ်းစားပြီးမှ

“ဘာပြုလို နိုင်ဘာလထဲမှာမှ ဒီသောတမ်းစာ သူရေးတယ်ဆိုတာ  
မမရော့ယုံ မသိဘူး။ အဲဒီတန်းက ဘယ်သူမှ သူသေမယ်မထင်ဘူးလေ။ အဲဒီ  
အခိုင်ဟာ အိမ်ထော်သက် ဆယ့်ငါးလမှာ မမရော့ယုံတို့ အပျော်ခုံးအခိုင်ပဲ”

“ဘာပြုလို သူ လက်မှတ်ထိုးမသွားတော်မသိဘူးနေ့”

“ဟုတ်တယ်၊ မောင်လေး ခုမြင်တဲ့အတိုင်းပဲ ထားသွားတာ”

ကျေးပြီးတော့ စာရွက်ခေါ်နှစ်ခုစလုံးကို ကုတ်အကျိုရှင်ဘတ်ဆိတ်ထဲ  
ထည့်လိုက်သည်။ နေ့လယ်ပိုင်းက အစ်ဂိုဏ်ထာထည့်သည် ဒီတော်။ ကျွန်တော်  
သူဆီပျောက်သွားသည်။ သူ ကုလားတိုင်နဲ့တေားတွင် ချုံးထောက် ထိုင်ချုပြီး  
သူကိုယ်ကလေးကို သိုင်းဖက်လိုက်သည်။ မိန့်မတစ်ယောက်ကို ဖက်သည့်  
ပုံမျိုးမဟုတ်။ ကလေးတစ်ယောက်ကို ဖက်သလို တင်းတင်းဖက်ထားပြီးမှ  
ကျွန်တော် စကားဆိုသည်။

“မမရော့ယုံ၊ အစ်ကို ဘာလို လက်မှတ်ထိုးမသွားတော်လာ၏”

သူ မလွှဲပဲမယ်က ြိမ်သက်နော်သည်။ ပြီးမှ ကျွန်တော့ပန္တုံးကို  
တင်းတင်းဆုပ်လာသည်။

“ပြောပါ မမရော့ယုံ”

ကျွန်တော်က တိုးတိုးလေး ထပ်တောင်းပန်လိုက်သည်။ သူအသံက  
ဖိုးအဝေးကြီးမှလာသည့် အသံမျိုး။

“အဲဒါ မမရော့ယုံ တကယ်မသိဘူး။ အဲဒီအကြောင်း မောက်ပိုင်းမှာ  
ဘယ်သူမှ မစကြတော့ဘူး။ ဖြစ်နိုင်တာကတော့ မမရော့ယုံ ကလေးမရရှိင်  
တော့ဘူးဆိုတာ သူ သိဘူးပြီးတဲ့မောက်ပိုင်း မိန့်မအပေါ် အယုံအကြည်  
နည်းလာတယ်ထင်တာပဲ။ ဟုတ်တယ်၊ သူကိုယ်တိုင် မသိလိုက်ဘဲနဲ့ မမ  
ရော့ယုံအပေါ်မှာ သူ သဘောထားတွေ ပြောင်းလာတာ”

သူကို သိုင်းဖက်ထားရှိက ကျောက်ပြားအောက်မှ အစ်ဂိုဏ်ကို

ပြန်သိရနေသည်။ သည်လောက်ချုပ်ကြသွန်းး၊ ကလေးလိုချုပ်ကြသွန်းး  
မရရှိင်တော့သည့်အခါ အတွက်စိတ်ပျက်သွားကြသွန်းးတို့ တစ်ယောက်ကိုယ်  
တစ်ယောက် အထင်အမြင်တွေမှားကာ အဝေးကြီးဝေးသွားကြရသည့်အဖြစ်။

“ဒါဆို သူ လက်မှတ်ထိုးမသွားတာဟာ အထင်မှား အမြင်မှားမှတွေ  
ကြောင့်ပဲ”

“မောင်လေးယူဆသလို ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်  
ခဲတော့ ဘာထူးတော့မှတ်လဲ။ အဲဒီမောက်ပိုင်းမှာ သူ လုံးလုံးကြီး ပြောင်းလဲ  
သွားတယ်။ ပျက်စီကန်းလုန်းပါး ခေါင်းကိုကြရောက်က ဆိုးလာတယ်။  
နှစ်ခါ သုံးခါလောက် သူ ရွှေးမတတ်ဖြစ်သွားတယ်။ ကလေးမရရှိင်တော့  
တာဟာ မမရော့ယုံအပြစ်လားကွယ်”

“မမရော့ယုံမှာ အပေါင်းအသင်းလည်း မရှိသွားပေါ့”

“ရိုန်နှစ်ရီတစ်ယောက်ပဲရှိတယ်။ ခုည် မမရော့ယုံပြောတဲ့ကိုစွာတွေ့  
သူ ဘာမှမသိပါဘူး”

အေးစက်စက်မျက်နှာနှင့် စူးရှာညွှေ့မျက်လုံးများကို ကျွန်တော် ပြန်  
သတိရနေသည်။ သည်လုံးကို မယုံသက္ကဖြစ်သည့်အတွက် အစ်ကိုကို အပြစ်  
မတင်နိုင်ပါ။ သို့သော် မိန့်မတစ်ယောက်က သူကို တကယ် ချစ် မချစ်  
အစ်ကို ဘာကြောင့်မဝေခြိမ်ငြင်းလဲ။ အင်း သည်ကိုစွာကတော့ သူကိုယ်တိုင်  
ပြောစိုးခက်လိမ့်မည်ထင်ပါရဲ့”

“အစ်ကိုနေမကော်းဖြစ်လာတော့ ရိုန်နှစ်း အိမ်ကို သိပ်မလာတော့  
ဘူးပေါ့”

“မမရော့ယုံ ဘယ်ခေါ်ရဲတော့မလဲ။ သူ ဘယ်လောက်ပြောင်းလဲ  
သွားတယ်ဆိုတာ မောင်လေး နားလည်နိုင်မယ်မထင်ဘူး။ အဲဒီအကြောင်း  
တွေ မပြောချင်ဘူးကွယ်။ ထပ်မမေးပါနဲ့”

“အစ်ကိုက မမရော့ယုံကို ဘာတော့သက္ကမကင်းဖြစ်နေတယဲ”

“အကုန်ထုပ္ပါးပဲ။ သူကွယ်ရာမှာ ဖောက်လွှဲဖောက်ပြန်လည်နေတယ်လို့ ထင်လာတယ်။ အဲဒါထက်ဆိုးတာတွေ ရှိသေးတယ်”

**“ဖောက်ပြန့်တာထက်ဆိုးတာ ရှိသေးတယ်။ ဟုတ်လား”**

ကျွန်တော်ကိုတွန်းပစ်ပြီး ဂုဏ်ခနဲထရပ်ကာ တံခါးပေါက်ဆီသို့  
လျောက်သူးသည်။

“ଭାର୍ତ୍ତାଯି ଓ ଆମୀଙ୍କର୍ଣ୍ଣଖିତା ପାହୁଣ୍ଡିନ୍ଦ୍ରାଃ ॥ ଗୁରୁପିତୋଗ୍ରୂହ୍ୟ ॥  
ଅମରବୈଷ୍ଣଵ ତତ୍ତ୍ଵଯେବାକ୍ତବ୍ୟଃ ଫେରିଏ”

“ແຫ່ງຊື່ພະນາຍາ ດີວິຈິກ ເຕັກ ພະເຈົ້າຢູ່ທີ່ແກ້ວ ລຸບຕາ ມາຫຼັກປິໄວ້:

**“မမရောယ် စိတ်မဆိုးပါဘူး”**

“ကျွန်တော် ကတိပေးပါတယ်။ နောက်ထပ် ဘာမှမမမေးတော့ပါဘူး”

အစ်ကိုသေတမ်းစာကို ထုတ်ပြပြီး ရုတ်တရက် နာမကျန်းဖြစ်ပြီး  
ကျယ်လွန်သွားကြောင်း၊ ဒါကြောင့် လက်မှတ်ထိုးမသွားနိုင်ကြောင်း၊ ကျွန်တော်  
စာချုပ်ကို အစ်ကိုသေတမ်းစာအတိုင်း ပြစ်ဆောင်ကြောင်း၊ ကျွန်တော်မရိုး  
ကျယ်လွန်သောအခါတွင်မှ ကျွန်တော် ဆက်ခံရမည့်အကြောင်းများကို  
အသေးစိတ် ရှင်းပြလိုက်သည်။

“ອັດຍຸກະ:ອັດກິດໆ, ອົບ:ກຳມະ:ເງິນຕໍ່ມາ ມປີຕາ ຕັດຊີງຕາຍ  
ເຈື້ອຕາວເກີນຢູ່ລົບ|| ຕະບົບຜູ້ແນ້ວດີກົກໆ ເກົດ:ມຍົດຫັດຕາຍ|| ພູກົກ  
ເກີນຢູ່ລົບເອົາເຟົກ ບູລູນ:ຕະກະ ເມື່ອຕະກິ ສູ່ລູ້ມ:ເປົ: ເກົດ:ບຸດຊົງບຸດທະນາ  
ສີຕະເບີວິດລົບ|| ອາກວາເກງວົບຍົງຫຼັງວະເວົວເປີ”

“ဟုတ်ကဲ၊ ကောင်းပါတယ်။ အမိမိလည်း အကျိုးဝင်သွားမှာပါ၏နေ့”

“အတွင်းပစ္စည်းတွေ ရှိသေးတယ်မဟုတ်လား။ အဲဒါကို ဘယ်လို သုပ္ပန်လဲ”

**“အဲဒါတွကတ္ထ သူသမာပါဗုရ”**

သုက စာကြမ်းရေးပြီး ဖတ်ပြသည်။ ကျွန်ုတ်အနေဖြင့် ပြောစရာ  
မရှိတော့ပါ။

ကျော်တော် ခါက်ချင်း အဆုံးအဖြတ်ပေးလိုက်သည်။

**“သုဒ္ဓမ္မထောင်ပြရင် အားလုံး ကျွန်တော်လက်ထဲ ပြန်ရောက်ရမယ့်”**

သုက ထပ်ဖြည့်ပြီး စာကြမ်းကို ထပ်ဖတ်ပြသည်။ ပြီးတော့ မှတ်ချက် ပေးသည်။

“အင်းရက်ရောပါလတယ်ဗျာ။ ဂိုပိုလက်ထဲကို ဖွေည်းတွေ ရောက်တဲ့ မှာပဲ ပြန်လေးတယ်ဆိုတော့ အသိစရေကောင်းလောက်တဲ့ ဇာတ်အောင်ပါ”

“ကျွန်တော်အစ်ကိုက လက်မှတ်မထိုးဖြစ်ခဲ့လိုက်း။ ထိုးဖြစ်ရင် အိုးတော်လက်ထဲ ဘယ်ပေါ်လာမလဲ”

“အင်းကျွန်တော်တော့ ဒီစာချုပ်မျိုး တစ်ခါမှ ချုပ်မပေးဖူးဘူး၊ အော်အကြောင်း သကို ခင်ဗျာ ဖြစ်မလိုဘာ မဟုတ်လား”

“ဟုတ်တယ်။ မပေါ်ဘူး။ ဒါကြောင် ဒီကိုစ လျှို့ဝင်ထားပေးပါ”

“ကောင်းပါပြုများ၊ ကျွန်တော့ကို ယုံယုံကြည်ကြည် အလုပ်အပ်တဲ့  
အတွက် ကျွန်တော် ကျေးဇူးတင်ပါတယ် မစွာတာအက်ရှုလေး၊ ကျွန်တော်  
အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးပါမယ်”

သုက ဦးမွှေ့တိပြီး ကျွန်တော့ကိုနှိတ်ဆက်ရင်း မတဲ့ ၃၁ ရက်  
နေ့တွင် စာရွက်စာတမ်းတွေ အပြီးလုပ်ပြီး လာထိုပါမည်ဟု ပြောသည်။  
ကျွန်တော်သည် စိတ်လက်ပေါ်ပါးစွာဖြင့် မြင်းကို အသေးနှင့်ပြန်လာခဲ့သည်။  
သည်သတ်းကို နှစ်ကန်အောင်ကြေားရှင်တွေ လေပြတ်သွားမည်ထင်သည်။  
မတတ်နိုင်ပါ။ အခြေအနေကို ပြောင်းပြန်ဖြစ်အောင် ကျွန်တော် လုပ်လိုက်  
ပါပြီ။ ကျွန်တော့မွေးနေ့ပွဲပြီးလျှင်လည်း မမရောဂျ်ယ် အီတလီသွားလို့  
မရတော့ဘူး။ သူ့ပစ္စည်းတွေကိုထားပြီး သွားဖို့မပြစ်နိုင်တော့ဘူးလေး။

ကျွန်တော် ခြိုထဲ စရောက်တော့ အီမံရေးတွင် အမိုးဖွင့် ရထားတစ်စီး  
ရောက်နှင့်နေသည်ကို တွေ့ရ၏။ ရထားကိုလည်း ကျွန်တော် မမြင်ပါး။  
ရထားထိန်းကိုလည်း မသိ။ ဘီးကိုကြည့်လိုက်တော့ စွဲတွေ အလုံးလုံးနှင့်။  
အဝေးကြီးမှ လာခဲ့ရပုံ။

အီမံရေးခန်းမထဲတွင် ဘယ်သူမှုမရှိ။ အတွင်းအညွှန်ခန်းဘက်ဆီမှ  
စကားပြောသံများ ကြားရသည်။ တံခါးပွင့်လာပြီး မမရောဂျ်ယ် ခန်းမဆီ  
ထွက်လာသည်။ အမှုအရာက ပြီးပြီးချင်ဆွင်။

“ဟော မောင်လေး ပြန်လာပြီ။ လာလာ အညွှန်ခန်းထဲသွားရအောင်။  
မမရောဂျ်ယ်အညွှန်သည် ရောက်နေတယ်။ တွေ့လိုက်ပါဉိုး။ သုက အဝေးကြီးက  
လာခဲ့ရတာ”

သုက ကျွန်တော့လက်မောင်းကိုခွဲပြီး အညွှန်ခန်းထဲခေါ်သွားသည်။  
ထိုင်နေသည့်လုတ်သံယောက် လက်ဆန့်ပြီး ကျွန်တော့ဆီ ထလာသည်။

“မစွာတာအက်ရှုလေး၊ ကျွန်တော့ကို မျှော်လင့်မထားဘူးမဟုတ်လား။  
ကြိုက်ငါးအကြောင်းကြားချိန်မရတဲ့အတွက် တောင်းပန်ပါတယ်များ။ ဒါပေမဲ့

“ကြောက်ပါတယ်။ ခင်ဗျား ကျွန်တော့ဆီရောက်လာတုန်းကလည်း  
ကျွန်တော် မျှော်လင့်မထားဘူးလေ”

“အညွှန်သည်က မစွာတာရိုန်နယ်ဒီဆိုသော ကျွန်တော်တို့ဘို့အစ်ကို  
နှစ်ယောက်စလုံး တုံးတုံးခါးခါးမှန်းသော အီတလီရှေ့နေ့။

“ဒါကတော့များ သူတိုင်းပြည် သူပြန်ရောက်လာတာကိုး၊ ဒါသူအတိချက်ပြောလေ”

သူပြီးသည်။ စဉ်းလဲသော အပြီး။ ပြီးတော့ ပိုင်စီးပိုင်နှင်း အပေါ်စီးရှုနေလေသူဖြင့် တွဲပြန်သည်။

“ဒါကတော့ ဘယ်ဘက်သွေးက အားပိုများတယ်ဆိုတဲ့ အပေါ်တည်လိမ့်မယ် ထင်တယ်ပျူး။ အားကောင်းတဲ့ မျိုးဆက်သွေးဘက်ကို လိုက်မှာပတင်တယ်။ ခင်များရဲ့မမရောဂျယ်အမေက ရောမသူလေ။ ရေချာယ်ကြည့်ရတာ တစ်နောက်မြား အမေနဲ့ တွေတ္တလာသလိုပဲ”

“မျက်နှာပဲ တွေတာပါ။ မြော် ဒါထက် မောင်လေး၊ ရိုန်နယ်ဒါကတည်းနိခန်းမှာ တည်းမလိုတဲ့ကြော်။ မမရောဂျယ်က ပြောတယ်၊ အဝိဇ္ဇာယ်မရှိပါဘူးလို့။ ဒီများ အခန်းတစ်ခန်းစီစဉ်ပေးလို့ ရတာပဲနော်”

ကျွန်တော် အောင့်သက်သက်နှင့် လက်ခံလိုက်ရသည်။ မည်သို့ ငြင်းနိုင်ပါမည်လဲ။

“ဒါပေါ့ ဒါပေါ့၊ ကျွန်တော် စီစဉ်လိုက်ပါမယ်။ ပြီးတော့ ခင်များ ရွားလာတဲ့ ရထားကိုလည်း ပြန့်လွှတ်လိုက်တာပဲ့။ မလိုတော့ဘူးမဟုတ်လဲ”

“ကျွန်တော် အက်စတာကနဲ့ ရွားလာတာပဲ့။ ဒါဆို ပြန့်လွှတ်လိုက်မယ်လေ။ လန်းခန်းကိုအပြန်များ သူကိုပဲ ဆက်ရွားမယ်လို့ ပြောလိုက်မယ်”

ကျွန်တော် အညွှန်းထဲမှ ထွက်လာပြီး အညွှန်းအတွက် အခန်းပြင်ပေးဖို့ အစေခံတွေကို အမိန့်ပေးခဲ့သည်။ ပြီးမှ အပေါ်ထပ် တက်လာခဲ့ပြီး ရေးမိုးချိုးသည်။ ညစာ စားစို့ အဝတ်လဲသည်။

ရိုန်နယ်ဒါ အိမ်ထဲမှတွက်လာသည်ကို ကျွန်တော် အပေါ်ထပ်မှ ပြင်နေရှု၏၊ ရထားသမားကို ပိုက်ဆုံးပေးနေသည်။ ပြီးမှ အိမ်ပတ်ပတ်လည်ကို လျှော့ပတ်ကြည့်နေသည်။ ဒီလျှော့ကိုကြည့်ပြီး၊ သူဘာတွေ တွေ့မဲ့ သည်ကို ကျွန်တော် ခန့်မှန်းလိုက်၏။

အန်း [ ၂၀ ]

ကျွန်တော်မျက်နှာ ဘယ်လိုဖြစ်သွားသည်မသိပါ။ သို့သော ကျွန်တော်ကိုယ်  
ကျွန်တော် ဟန်ဆောင်ကောင်းသူတစ်ယောက် မဟုတ်မှန်း သိပါသည်။  
မမရောဂျယ်က အခြေအနေကို အရှပ်မဆိုးအောင် ဝင်ထိန်းသည်။ ကျွန်တော်  
ဘယ်လောက် အလုပ်များကြောင်း၊ အိမ်ကပ်ရှုသည် မရှိကြောင်း၊ ကွင်းထဲမှာ  
အလုပ်သမားတွေနှင့်သာ အချိန်ကုန်နေကြောင်း သသည်စသည်။

“ဒီးလန်က သူအလုပ်သမားတွေထက်တောင် အပင်ပန်းခံသေးတယ်”

ကျွန်တော်လက်မောင်းကို ကိုင်ထားလျက်က ဆက်ပြောနေခြင်း  
ဖြစ်၏။ သူအမှုအရာက ခေါင်းမှာမှုနှင့် ထင်ရှာစွာတိလုပ်တတ်သည် ကလေး  
တစ်ယောက်ကို အညွှန်းတွေ့ရွှေ့တွင် ရှင်းပြနေပဲ့”

သည်တော့မှ မစွာတာရိုန်နယ်ဒါ စကားပြန်သည်။

“မဟာသုခရိုပ်မြိုင်ငဲ့ပိုင်ရှင်အဖြစ်နဲ့ ခင်များကို ကျွန်တော် ရှင်ယူပါ  
တယ်ပျူး။ ခင်များရဲ့ မမရောဂျယ် ဒီများ ဘာကြောင့် ကြာနေတယ်ဆိုတာ  
ကျွန်တော် ဒီရောက်မှ သဘောပါက်တယ်။ သူကို ဒီလောက်ဆုံးနေပုံမျိုးနဲ့  
ကျွန်တော် တစ်ခါမှ မမြင်များဘူး”

မဟာသခရိပ်ဖြင့်အီမြို့က ဘယ်လောက်တန်မည်၊ သစ်တော့  
တွေက ဘယ်လောက်ထွက်မည်၊ ပန်းခြံတွေက ဝင်ငွေ ဘယ်လောက်ရှိမည်။  
ဒါတွေကို သူ စိတ်တွက် တွက်နေခြင်းဖြစ်မည်။ ခဏာနေတော့ မမရေချယ်  
ထွက်လာသည်။ သူတို့ရယ်သံကို ကျွန်တော် အတိုင်းသား ကြားနေရာ၏။  
ပြီးတော့ အီတလီစကားသံတွေ၊ လျှောလိပ်သံတွေ စက်သေနတ်ပစ်သလို  
ထွက်လာ၏။ အတန်ကြားမှ အီမြို့ရှေ့ခါးမြို့ပိတ်သံ ကြားရသည်။  
သူတို့ ပြန်ဝင်လာကြခြင်းဖြစ်မည်။

ကျွန်တော် အောက်ထပ်သို့ ပြန်မဆင်းတော့ဟု စိတ်ဆုံးပြတ်လှစမန်း  
ဖြစ်သွားသည်။ ရွှေနှင့်က ကျွန်တော်ညာစာကို အခန်းလာပို့ပစေပေါ့။ သူတို့မှာ  
ပြောစရာတွေ ဒီလောက်များနေရင် ကျွန်တော်မပါတာ ပို့ကောင်းမှာပေါ့။

ဒါပေမဲ့ ကျွန်တော်က အီမြို့ရှင်း။ မကောင်းတတ်ပါဘူးလေ၊ ရိုင်းရာ  
ကျေမှာပါ့ဟုစိတ်ကူးပြီး ကျွန်တော် ရေချိုးသည်။ အဝတ်လဲသည်။ သို့သော်  
ကျွန်တော်လျှပ်ရားမှုတွေ နေ့ကျော်သည်။ အောက်ထပ်သို့ ဆင်းလာခဲ့ခြင်းဖျိုး။  
တစ်လုမ်းချင်း လျောက်ဆင်းလာခဲ့ခြင်းဖျိုး။

စိတ်ထဲတွင်မှ သည်လွှာအကြောင်းသာ ကြိုးနှီးလျက်ရှိရသည်။ အကြောင်း  
မဲ့တော့ သည်လောက်ဝေးလဲသို့ခေါင်လွှာသောနေရာသို့ ငရာက်လာစရာ  
မရှိပေါ့။ သူ အက်လန်ကိုရောက်နေတာ မမရေချယ် ကြိုးမသိဘူးလား။

ကျွန်တော်ဆင်းလာတော့ ရိုန့်နယ်ဒီကို အညွှန်းထဲတွင် တ်ယောက်  
တည်း တွေ့ရသည်။ မီးလင်းစိန္တားတွင် ရပ်ပြီး နံမှု ကျွန်တော်အဘားပုံကို  
ဖော်ကြည့်ခဲ့၏။ ခရီးသွားဝတ်စုနှင့် မဟုတ်တော့။ ညာစာ စားဖို့ အဝတ်  
လဲထားပြီးပြီး။

“တော်တော်ကျေက်သရေရှိတဲ့ မျက်နှာမျိုးပဲ။ ခင်ဗျားတို့ညီအစ်ကို  
ဆင်းသက်လာတဲ့မျိုးရှိုးကို ဒီကားကြည့်ပြီး သိနိုင်နေပါတယ်။ ကားအနေနဲ့  
ကတော့ တန်ဖိုး သိပ်မကြိုးလုပ်ပါဘူး။”

“ဖြစ်နိုင်ပါတယ်။ ခင်ဗျား ပန်းချို့ဝါသနားရင် လေလီ” နဲ့ နယ်လာ  
တို့ရဲ့လက်ရာတွေ၊ လေ့ခါးမှာရှိသေးတယ်”

“ကျွန်တော် ဆင်းလာဘုန်းက သတိထားပါတယ်။ လေလိုလက်ရာ  
ကြိုက်ပါတယ်။ ဒါပေမဲ့ နယ်လူကားက သူလက်ရာ မဟုတ်သလိုပဲ့၊  
သူအကောင်းဆုံးရေးဟန်မျိုး မဟုတ်ဘူးဖျူး။ တပည့်တပန်းတွေ အပြီးသတ်  
ထားတာလားမသိဘူး”

ကျွန်တော် ဘာသွေ့ပိုင်မပြော။ မမရေချယ် ဆင်းလာမည့်ခြေသံကိုသာ  
နားစွင့်နေလိုက်သည်။

“ဖော်ရင့်မှု ခင်ဗျားမမရေချယ်ရဲ့ ဆန်ဂါလက်တိ မိသားစုံပိုင်  
ပန်းချို့ကားတွေထဲမှာ ပူရှိနိုး” ရဲ့ အစောပိုင်းလက်ရာ ကားတစ်ကား ပါတယ်။  
ကျွန်တော် ဝယ်ပေးမလိုပဲ့ပဲ့။ ကဲဆုံးချင်တော့ အီခိုကား ဘယ်ရောက်သွား  
သလဲမသိဘူး။ သိပ်ကောင်းတဲ့ လက်ရာများ”

ရေချယ် ဆင်းလာသည်။ ခရီးစမတ်ညာနေက ဝတ်သည့် ဂါဝန်ကြီး  
ဝတ်လာ၏။ ရှုန်တာက်ကလေး ပုံးပေါ် လွှမ်းထားသည်။ ကျွန်တော်  
သဘောကျသည် တာက်ကလေး။

ရိုန့်နယ်ဒီက စကားစသည်။

“မစွဲတာဖီးလဲကို ပြောပြနေတာ ရေချယ်။ ပူရှိနိုးကားကြီး  
အကြောင်းလေး နဲ့မြောဖို့ကောင်းလိုက်တာကျား။ တွေးမိတိုင်း စိတ်  
မကောင်းဘူး”

“ရေချယ်တို့မှာ ဒါမျိုးတွေ ရိုးနေပြီးလေး။ လက်ထဲမှာရှိရမယ့် ရတနာဇား  
ဆုံးတာ ဘယ်လောက်များခဲ့ပြီး”

၁။ Lely (Sir Peter Lely - 1618-1680 အတ်ရှုံးပန်းချို့ဆရာ)

၂။ Kneller (Sir Good Frey Kneller - 1646-1723 ရှုံးမာန်ပန်းချို့ဆရာ)

၃။ Furini (1600-1646 အီတလီပန်းချို့ဆရာ)

‘ရေချယ်တို့’ဆိုသည့် စကားလုံးကို ကျွန်တော် သိပ်မကြံ့က်ချင်။  
“ငင်ဗျား ဆန်ဂါလက်တိ စံအိမ်ကြီးကို ရောင်းပြီးပြီးလား”  
ကျွန်တော်က တုံးတိတိမေးလိုက်သည်။

“မရောင်းရသေးပါဘူး။ ကျွန်တော် ဒီရောက်လာတာ အဲဒီကိစ္စလည်း  
ပါတယ်။ သုံးနှစ်တန်သည်၊ လေးနှစ်တန်သည် ရားမလားလို့ ကျွန်တော်တို့  
ဈေးနေ့နေ့ကြတာပါ။ အဲဒီကိစ္စနဲ့ ရေချယ် ဖလောရင့်ကိုပြန်စို့ လိုချင်  
လိုလိမ့်မယ်”

“လောလောဆယ်တော့ ရေချယ် ပြန်စို့ စိတ်မကျွေးသေးပါဘူး”  
မမရေချယ်က ဝင်ပြာသည်။

“ဒါဆိုလည်း ကြည့်သေးတာပေါ့လေ”

ဆီကွမ်ဘိဝ်လာဦး ဉာဏ်တော်သည်။ မမရေချယ်းဆောင်ဦး  
ထမင်းစားခန်းထဲသို့ လျော်လာခဲ့ကြ၏။ သူတို့နှစ်ယောက် ရှယ်ရယ်  
မောမော စကားတွေ ဖောင်းဖြုံးနေကြ၏။ ကျွန်တော်စိတ်ထဲ အလိုလိုနေရင်း  
စားရောက်နေသလို ခံစားရ၏။ ရောမက အပေါင်းအသင်းတွေအကြောင်း  
စကားတွေ မောင်းနေရင်း မမရေချယ်က ကျွန်တော်လက်ကို လုမ်းဆုပ်သည်  
အခါ ဆပ်၏။ ကျွန်တော်ကို ကလေးတစ်ယောက်လို့ လုပ်နေ၏။

“မမရေချယ်တို့ကို ခွင့်လွယ်နော် မောင်လေး။ ရိန်နယ်ဒါနဲ့ မတွေ့တာ  
ကြပြီးလေ”

ပုဂ္ဂိုလ်က မျက်ဘွင်းအိမ်နက်နက်ထဲမှ ပိုစင်းစင်းမျက်လုံးများပြင့်  
ကျွန်တော်ကိုကြည့်ပြီး ပြီးနေသည်။

ရဲ့ဝါဘွင်း အီတလီဘာသာစကားဖြင့် တွတ်စို့ ကြပြန်၏။ အဂံလို့  
စကားမှ အီတလီစကားသို့ပြောင်းတိုင်း ကျွန်တော်ကို ရိန်နယ်ဒါက လုမ်းပြီး  
အမှာအရာပြင့်တော်င်းပန်သည်။ မမရေချယ်ကလည်း ဝင်ရှင်းပြသည်။

“မောင်လေး နားလည်မှာပါမော်။ ရိန်နယ်ဒါနဲ့ မမ အီတလီက စာချုံ

စာတမ်းကိစ္စ အများကြီး ဈေးနေ့စရာရှိတယ်။ သူယုလာတဲ့ စာရွက်  
စာတမ်းတွေ အများကြီး လက်မှတ်ထိုးပေးရှိုးမယ်။ အပေါ်ထပ် မမအည့်ခန်း  
ထဲကို မောင်လေး လိုက်ခဲ့ပါလား”

“မလိုက်တော့ပါဘူး။ ကျွန်တော်လည်း ရုံးခန်းထဲမှာ လုပ်စရာတွေ  
ရှိသေးလိုပါ။ နှစ်ယောက်စလုံးကို နှုတ်ဆက်ပါတယ်။ ဥတ်နိုက်”

သူတို့နှစ်ယောက် အပေါ်ထပ် တက်သွားတော့ ကျွန်တော် အိမ်ပြင်  
ထွက်ခဲ့သည်။ အပေါ်ထပ် အည့်ခန်းကို ကျွန်တော် လုမ်းကြည့်လိုက်၏။  
မီးလင်းနေသည်။ ပြတ်းပေါက်ခန်းသီးတွေ ခွဲနေထား၏။ ခုလောက်ဆို  
အခန်းထဲတွင် အီတလီစကားတွေ မိုးမွန်နေလောက်ပြီ။

မနေ့ညာက ကျွန်တော်တို့ပြောခဲ့သည်။ အကြောင်းအရာတွေကို မမ  
ရေချယ် သည်လွှာကို ပြန်ပြောနေမည်လားဟု ကျွန်တော် စုံစားနေသည်။  
သူယုလာသည် စာရွက်စာတမ်းတွေက ဘာတွေလဲ။

ကျွန်တော် အပြင်ဘက်တွင် ဆက်လျောက်နေသည်။ မာရီစင်မှ  
ဆယ့်မာရီစိုးသို့ ကြားသည်အထိ ကျွန်တော် လျော်နေတုန်း။ ကျွန်တော်  
အိပ်ချိန်ရောက်ပြီ။ သူတို့ကတော့ ဘယ်အချိန်အထိ ဆက်ထို့နေကြမည်  
မသိ။

မြက်ခင်းအပ်တွင် ရပ်ပြီး အပေါ်ထပ် အည့်ခန်းပြတ်းပေါက်ကို  
ကျွန်တော် လုမ်းကြည့်လိုက်သည်။ မီးတွေ လုံးနေဆဲ့။ ဆက်ပြီး ရပ်ကြည့်  
နေသည်။ ကျွန်တော်မြေတွေ၊ လက်တွေ အေးလာ၏။ အပြင်တွင် လုံးလုံး  
မောင်နေပြီး ဉာဏ်အလုအပ် မရှိ။ ပကတ် အရှပ်ဆိုးနေ၏။ အပေါ်ထပ်  
အည့်ခန်းမီးတွေ မောင်သွားသည်။ အိပ်ခန်းပြာမီးတွေ လင်းလာ၏။

ကျွန်တော် အိမ်ထဲပြန်ဝင်းခဲ့သည်။ အိပ်ခန်းထဲရောက်တော့ အပေါ်  
အကြောင်းပြီး ကုလားထို့တစ်စုံးပေါ် ပစ်တင်လိုက်သည်။ ထိုစုံး ပေါ်ပြည့်း  
ပြုး တံခါးခေါက်သံ ကြားခြင်းပြန်၏။ ဖွင့်ပေးလိုက်သည်။ တံခါးဝေါ်

သူကို ဘွားခနဲ တွေ့ရသည်။ အဝတ်မလဲရသေး။ ရှင်တာက်ကလေး  
ပစ္စားပါတင်လျက်ပင်။

“မောင်လေးကို မအပိုင် လာနှုတ်ဆက်တာ”

“ကျေးဇူးတင်ပါတယ်”

သူက ကျွန်တော်ကိုင့်ကြည့်ပြီး

“ဘယ်တွေ လျောက်သွားနေတာလ”

“အပြင်တွက် လမ်းလျောက်နေတာပါ”

“ဘာပြုလို အညီခန်းထဲလာပြီး ရေဒွေးကြမ်းမသောက်တာလ”

“သောက်ချင်ဖိတ် မရှိလို”

“ရိန်နယ်ဒီက မမရဲ့မိတ်ဆွေဟောင်းကြီးပါ။ သိရက်သားနဲ့ မမရေချယ်မှာ သူနဲ့ ပြောစရာတွေ အများကြီး။ မောင်လေး နားလည်ပါကွယ်”

“မိတ်ဆွေဟောင်းပဲ ထားပါပျော်။ မိန့်မသားတစ်ယောက်ရဲ့ သီးသန့်အညီခန်းမှာ ညာ ဆယ့်တစ်နာရီထိ အညီခိုင့်စိတာကတော့”

“ဘာ ဆယ့်တစ်နာရီထိသွားပြီ ဟုတ်လား။ ကြည့်စမ်း၊ အဲဒီလောက် အချိန်တွေကုန်သွားမှန်း မသိလိုက်ဘူးကွယ်”

“သူ ဒိမ္မာ ဘယ်လောက်ကြာကြာနေမှာလ”

“အဲဒီ မောင်လေးအပေါ်မှာ တည်တယ်။ မောင်လေးက ခုလို လုပ်မနေသွားဆိုရင် သူ သုံးရက်လောက် နေမယ်ထင်တယ်။ သူမှာလည်း လန်ဒန်မှာ လုပ်စရာတွေ အများကြီးရယ်”

“မမရေချယ် နေစေချင်မှတော့ ကျွန်တော်က ဘာတတ်နိုင်မှာလ။ မနုပ်ဆေပါ”

“ရိန်နယ်ဒီ သုံးရက်မက ခုနှစ်ရက်နေသွားပါလေသည်။ ကျွန်တော် သဘောထားကတော့ သူအပေါ် လုံးဝလုံးဝ မပြောင်းလပါ။ ကျွန်တော် ပြန်စဉ်းစားကြည့်တော့ သူလုပ်နေပုံမှာ ကျွန်တော်က သူငယ်နှစ်စားကလေး။

သူက အရာရာကို ခွင့်လွှတ်သည်းခံ နားလည်နေပုံမျိုး။ သူရှေ့တွင် ကျွန်တော်က သနားစရာ ရယ်စရာ သတ္တုဝါကလေး။

တစ်နှောက် သုန့် ကျွန်တော် ထမင်းစားခန်းထဲတွင် အရင်ရောက်နှင့် နေသည်။ မမရေချယ် ဆင်းမလာသေး။ သူ စကားစသည်။

“မစွေတာ ဒီးလစ်ရော၊ ခင်ဗျားရဲ့အမွတ်နှင့်ရောက်ကြီးရော တော်တော် ရက်ရောကြပါတယ်ပျော်။ မရိုးတော်ကို ထောက်ပုံငွေတွေ ပေးတာကို ပြောတာပါ။ အဲဒီအကြောင်းဌား သူ ကျွန်တော်သီးစာရေးလာတယ်။ သူ လုံးဝ မမျှော်လင့်ဘူးတဲ့”

ကျွန်တော်လေသံက ဆက်စကားပြောစရာမလိုတော့ကြောင်း ပေါ်လွင်နေမည်ထင်ပါသည်။

“ဒါ အသေးအခွဲပါပျော်”

နောက်သုံးပတ်ကြာရင် ဘာဖြစ်းမည်ကို သူအား ကျွန်တော်ကြီးပြောလို့ မဖြစ်သေး။ သူက ဆက်ပြောသည်။

“မစွေတာဒီးလစ် သီထားသလား မပြောတတ်ဘူး။ ခင်ဗျားရဲ့ မမရေချယ်မှာ ခင်ဗျားတို့ပေးတဲ့ ထောက်ပုံငွေကလွှာပြီး ဘာမှုမရှိဘူး။ ဒါကြောင့် ကျွန်တော်က ဟိုဟာဖူးရောင်း၊ ဒီဟာဖူးရောင်း လုပ်ပေးနေရတယ်လဲ။ ဒါပေးမကြာခင်မှာ သူ ဖလောရင့်ကို ပြန်ချင်ဖိတ် ပေါ်ချင် ပေါ်လာနိုင်တယ်။ ဒါကြောင့် စံအိမ်ကြီးကို ကျွန်တော် မရောင်းဘဲထားသေးတာ။ သူက အိမ်ကြီးကို သိပ်သံယောဇ်ကြီးတာလေ”

“ရေချယ်အတွက် အကောင်းဆုံးကတော့ အိမ်ကြီးကို ထုခွဲပြီး ပလောရင့်မှာ တိုက်ခန်းကောင်းကောင်းတစ်ခန်း ဝယ်နှစ်ပါပဲ။ အဲဒီမှာ အနေကြာလာတော့ မိတ်ဆွေအပေါင်းအသင်းတွေ တော်တော်များနေပြီး သူကို အားလုံးက ချုပ်ကြတယ်။ အဆုံးမခံနိုင်ကြဘူး။ ကျွန်တော်လည်း အပါအဝင်ပေါ်လေ”

“ခင်ဗျားပြောမှုးတာ ကျွန်တော် မှတ်မိန့်တယ် သီညှဲရိန်နယ်ဒါ၊ မမရော်ယော အဆုံးအဖြတ် မြန်တယ်၊ စိတ်လိုက်မာန်ပါ လုပ်တတ်တယ်ဆုံး။ ခုလည်း သူမိတ်ကျားပေါက်ရာ နေချင်ရာနေမှာပေါ့”

“ဒါပေါ့ ဒါပေါ့ ဒါပေမဲ့ သူ စိတ်လိုက်မာန်ပါလုပ်တိုင်း စိတ်ဆင်းရဲ့ ရုဘာချည်းပဲ”

သူဆုံးလိုရင်းကို ကျွန်တော် မှန်းကြည့်သည်။ အစ်ကိုနှင့် အလော တကြီး လက်ထပ်သည်။ သောကပင်လယ်ဝေါရာသည်။ ခုလည်း အလော တကြီး အကိုလန်ကို ထွက်လာခဲ့သည်။ ဤနည်းနှင့်နှင့်ရှိလိုမည်ဟု သူ နိမိတ်ဖတ်နေတာ ဖြစ်လိမ့်မည်။ ကြည့်ရသည်မှာ ရှေ့နေအဖြစ် ကိစ္စဝိစွာ တွေကို ဆောင် ရွက်ရင်း မမရော်ယုံအပေါ် အတော်ကြီး ဉာဏ်လွှားနေပုံ ရသည်။ သည်လွှားမိုးမှုမျိုးဖြင့် ဖလောရှင်စိုက် အပါပြန်ဒေါ်ခြင်းဖြစ်မည်။ ကျွန်တော်တို့ထောက်ပံ့ပွောကျလေး မဖြစ်စလောက်ဖြင့် မလောက်နိုင်ကြောင်း ပြင်လည်း သွေးထိုးစည်းရုံးလိမ့်မည်။

ဒါပေမဲ့ စုက်ဖောက ကျွန်တော်သီဥုံးရှိနေသည်ကို လုလည်းညွှန်သည် မသိနိုင်။ နောက် သုံးပတ်ကြာလျှင် ရိန်နယ်ဒါ၏ လွမ်းမိုးမှုအောက်မှ မမရော်ရန်းထွက်နိုင်တော့မည်။ သူမှာ တစ်သာက်လုံး ပတ်သက်စရာမလိုတော့၊ ပုဂ္ဂိုလ်က ကျွန်တော်ဘက် လွည်းလာသည်။

“ညီအစ်ကိုနှစ်ယောက်တည်းရှိတဲ့ ဒီလိပ်ပတ်ဝန်းကျင်မှာ မိန့်မသား တစ်ယောက် ပြန်စားကြီးရောက်လာတော့ မစွဲတော်းလစ်အနေနဲ့ အက်အခ တော့ ရှိနွေားမော်။ ရှာကတွေလည်း ကြာလာတော့ ခင်ဗျား စိတ်မပျက်မိဘူးလား”

“ခင်ဗျား ထင်တာနဲ့ ပြောင်းပြန်ပဲ။ မမရော်ယောက်လာမှ မဟာ သုခနိုပ်မြိုင် ပိုပြီးနိုပ်ညွှန်လာတာ။ ကျွန်တော်လည်း ပျော်နေတယ်”

“အင်း ခင်ဗျားက အတွေ့အကြံမရှိသေးဘူး။ ဆေးပြင်းပြင်းကို တစ်ကြိမ်တည်း အများကြီးမသောက်ရဘူး။ ဒုက္ခာဖြစ်တတ်တယ်မျှ”

“ကျွန်တော် အသက်အစိတ်ရှိပြီ။ ဘယ်ဆေး ဘယ်လိုသောက်ရမယ် ဆုံးတာ ကောင်းကောင်းသိတယ်”

“ခင်ဗျားရဲ့အစ်ကို အင်းဘရောင်လည်း သူကိုယ်သူ အော်လိုထင်တာပဲ့၊ သူက လေးဆယ့်သုံးနော်။ ဒါပေမဲ့ သူတွေက်ကိန်း လွှဲခဲ့တယ်”

“ခင်ဗျား ကျွန်တော်ကို သတိပေးနေတာလား၊ အကြံပေးနေတာလား”

“နှစ်မျိုးစလုံး ဆုံးပါတော့။ က ကျွန်တော်ကို ခွင့်ပြုပါဦး။ အဝတ် အစား လဲလိုက်းမယ်”

ဒါပေမဲ့ သူအတတ်ပညာဖြစ်လိမ့်မည်။ မမရော်ယုံနှင့် ကျွန်တော်ကြားတွင် သပ်လျှို့သွားခြင်းပြစ်၏။ စကားလုံးများတွင် အဆိပ်ကို မဖြင့်ရှု သော လေထာထဲတွင် အဆိပ်နဲ့ လွှဲပုံးကျွန်ခဲ့သည်။

မည်သိရှိစေ သူ မပြန်ခင် တစ်ညွှန်တော့ ဉာဏ်နှင့်က လေ့လား ကလေး ကျွန်တော် လုပ်ပေးရသည်။ နှစ်ကန်ဒေါ်လျှို့သွားအဖကိုလည်း စိတ်လိုက်၏။ အားလုံး ချောချောမွှေ့မွှေ့ပင်။ ရိန်နယ်ဒါသည် ကျွန်တော်ခေါင်းကိုင်အဖောက် လိုတာထက် ပိုပြီး ယဉ်ကျေးမွေနောက်၏။ စကားလိုင်းသည် သူတို့သုံးယောက်က တစ်စိုင်း၊ ကျွန်တော်နှင့် လွှဲစိုက တစ်စိုင်းလိုပြစ်သွား၏။

ရိန်နယ်သို့က ကျွန်တော်တို့နှစ်ယောက်ဘက်ကို မကြာခဲာ ပြီးကြေား တတ်သည်ကို ကျွန်တော် သတိထားမြှင်။ နှစ်ကန်ဒေါ်ကို တိုးတိုး ကပ်ပြောသုံးလည်း ကြား၏။

“တော်တော် ရှေ့သွားနောက်လိုက်ညီတဲ့ အတွေ့ပောင်းပဲ”

လွှဲစိုက်လည်း ကြားပုံရသည်။ မျက်နှာကလေး နှဲရှေ့သွား၏။ ကျွန်တော်က လွှဲစိုက် အာရုံပြောင်းပိုလုပ်တော့မှ ပိုဆိုးကျွန်တော်သည်။

“လွှဲစို မင်း ဘယ်တော့ လန်ဒန်သွားဘူးမှာလဲ” ဟူသည့် မေးခွန်းကို မေးလိုက်မိခြင်းပြောင့်၏။ ဉာဏ် စားပြီးကြတော့ လွှဲစို လန်ဒန်သွားဘူး ကိစ္စ ပြန်ကောက်ကြသည်။

မမရေချယ်က လူနိကို လှမ်းပြောသည်။

“လန်ဒန်ကို မမရေချယ်လည်း မကြာခင် သွားလည့်ဖို့အစီအစဉ် ရှိတယ်။ အတူတူလိုက်ဖြစ်ရင် လူစီက လိုက်ပြန်”

ဤဘင် နှစ်ကန်ဒေါလ်က မမရေချယ်ကို မေးသည်။

“မစွဲကိုအက်ရှိလေ တော့မှာ ပျင်းလာပြီလား။ လန်ဒန်ကတော့ ပိုများစရာကောင်းတာပေါ့လေ”

ဂိုဏ်ဖို့ဘက်သို့ လူညွှန်မေးသည်။

“မစွဲတာရိန့်နှစ်ဖို့ကော လန်ဒန်မှာ ရှိနော်းမှာလား”

“ဟုတ်ကဲ့၊ လန်ဒန်မှာ တော်တော်ကြာကြာ လုပ်စရာတွေရှိပါတယ်။ ဒါပေမဲ့ ရေချယ်လာမယ်ဆိုရင်တော့ ကျွန်ုတော်အလုပ်တွေ ဘေးချုပ်ထားရ မှာပေါ့။ မစွဲလူစီနဲ့ မစွဲတာကန်ဒေါလ်တို့ ဆုံးကြတာပေါ့။ ကျွန်ုတော်တို့က တစ်လှည့် ပြန်ပြစ်ပါရစေ”

နှစ်ကန်ဒေါလ်ကလည်း ပြီးပြီးဆွဲ၍ ပြန်ပြောသည်။

“အင်း ပျော်စရာကောင်းမှုပါ။ လန်ဒန်နွေဦးဟာ ချစ်စိုးကောင်းပါတယ်”

သေခြားပေါက် လန်ဒန်တွေ့ဆုံးကြတော့မလို အေးအေးအေးအေး ပြောနေကြသည်။ သည်လှကြီးနှစ်ယောက်၏ ခေါင်းကို ကျွန်ုတော် ရှိက်ခွဲ ပစ်ရှင်နေသည်။ ပြီးတော့ ‘ကျွန်ုတော်တို့၊ ကျွန်ုတော်တို့’ ဟူသည် ဂိုဏ်ဖို့၏ အသုံးအနှစ်း။ ကျွန်ုတော် သည်းမစိနိုင်လောက်အောင် ပြစ်လာသည်။ သူအကောက်တွေကို ကျွန်ုတော် ပြင်နေသည်။ လန်ဒန်ကို အပါခေါ်မည်။ ပြီးမှ အီတလီကို ပါအောင် စည်းမှုးမည်။ သည်အစီအစဉ်ကို ကျွန်ုတော် ခေါင်းကိုင်အဖောလည်း သူတွေကိုနှင့်သူ ထောက်ခံလိမ့်မည်။

သူတို့ခြေလုမ်းတွေကို ကျွန်ုတော် ပြင်သလို ကျွန်ုတော်မြှုပ်ကွက် တွေကို သူတို့ မဖြင့်နိုင်ကြပေး။ ဤသို့ပြင် အေးလုံးလိုအင်ဆန္ဒမှာပြည်းဝကာ ညာစိုင်း ပြီးဆုံးသွားသည်။

နောက်တစ်နေ့မနက် နှစ်ကိုစာစားတော့ ကျွန်ုတော် မျိုလိုမကျ နိုင်အောင်ဖြစ်ရသည်။ ဂိုဏ်ဖို့ပြန်မည့် မနက်ဖြစ်၏။ မြန်နိုင်သမုပ္ပါယ်မြန်မြန် တွေက်သွားစေချင်ပြီ။ သူကို လန်ဒန်ပို့မည့်ရထား ဆိုက်သံကြားရသည်။ မမရေချယ် နှုတ်ဆက်နှုံး ဆင်းလာသည်။ သူက မမရေချယ်လက်ကို နမ်ပြီး နှုတ်ဆက်ရင်း ပြောသည်။

“အစီအစဉ်တွေ ကိုယ့်ဆီ စာရေးလေ။ လန်ဒန်မှာ စောင့်ဇာမယ်”

“ပြီးလ တစ်ရက်နေ့ မတိုင်ခင်တော့ ဘာအစီအစဉ်မှ မရှိနိုင်ပါဘူး။ ပြောပြီး သူပုံးပေါ့မှ ကျော်ကြည့်ကာ မမရေချယ် ကျွန်ုတော်ကို ပြီးပြောသည်။

“ခြုံ့သုံး မစွဲတာဖီးလတ်ရဲ့ ဓမ္မးနေ့ ရှိသေးတာကိုး”

ပြောပြီး ရထားပေါ်တက်သည်။ ရထားပေါ်ရောက်မှ နောက်ဆုံး တစ်တောင့် ပစ်ပြစ်အောင် ပစ်သွားသေး၏။

“အေးလေ ရေခြားမောင်လေးရဲ့အုံးအုံမှာ လျှော်ဆုံးနိုင်ပါစေလို့ ကိုယ် ဆုတောင်းပေးပါတယ်။ အဲ ဒါပေမဲ့ အပြီးတစ်ရက်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အရွှေ့လုပ်တဲ့နေ့နေ့ မစွဲတာဖီးလတ်၊ ဒါပေမဲ့ ငင်ဗျား အသက် အစိတ်ရှိပြီဆိုတော့ ဒါတွေ မူ့နောက်ပါပြီ”

ကျွန်ုတော် ဘာမျှပြန်မပြောနိုင်မီ ရထားထွေက်သွားသည်။

အန်: [ ၂၁ ]

မတ်လ၏ နောက်ပိုင်:ရက်သတ္တပတ်များကား ကုန်လှယ်လွန်:လှသည်။  
တစ်နေ့ကုန်သွားလေတိုင်: အနောကတ်အတွက် ကျွန်တော်ယုံကြည်မှုတွေ ပို၍  
ပို၍ ခိုင်မာလာသည်။ ကျွန်တော်နှင့်အတူ မမရောဂါယ် လိုက်ပျော်နေပုံရ၏။

“မမရောဂါယ်တော့ မွေးနေ့အတွက် မောင်လေးလောက် ကြိုပျော်နေတဲ့  
လူမျိုး တစ်ခါမှမတွေ့ဖူးဘူး။ တစ်ခါတည်း မိုးလင်းတာနဲ့ မှုံးအတတ်နဲ့  
ကမ္ဘာကြီးကို တွေ့ရတော့မယ်ထင်နေတဲ့ ကလေးကလေးကျေနေတာပဲ။ ကဲ  
ပြောပါဦး။ အဲဒီနေ့အတွက် မောင်လေး ဘာတွေပြင်ဆင်ထားလဲ”

“ဘာမှ မပြင်ဆင်ထားပါဘူး။ တစ်ခုတော့ ကြိုပြောထားမယ်နော်။  
အဲဒီနေ့မှာ မွေးနေ့ရှင်ရဲ့ သန္တကို ဖြည့်ဆည်းကြရတဲ့အစဉ်အလာကို မမရောဂါယ်  
မအော်ပို့ပဲ”

တကယ်ပင် မွေးနေ့အတွက် ကျွန်တော် ဘာမျှ သိပ်စိတ်မဝင်စားပါ။  
မနက်စာ စားရင်း သူပန်းကန်နဲ့ဘေးတွင် စာရွက်စာတမ်းတွေ ချထား  
ပေးလိုက်ရဲပင်။ သူ့သော် မတ်လ ၃၁ ရက်နေ့ရောက်တော့မှ ကျွန်တော်

လုပ်စရာတွေ သည်မျှမက ရှိနေသေးကြောင်း သတိရလာသည်။ မဟာသူခ  
နိပ်ဖြောင်းပိုင် ရတာနာပစ္စည်းတွေကို ကျွန်တော် လုံးလုံးမေ့နေခဲ့သည်။ သည်  
အတွက် ကိုယ့်ကိုယ်ကိုယ် ကျွန်ဆဲလိုက်မိမိ။ ဤသို့ဖြင့် ထိနေ့တွင်  
ကျွန်တော် လုပ်စရာနှစ်ခု ရှိလာသည်။ ဘဏ်မှ မစွာတာကောက်ချုံနှင့်  
တွေ့ရမည်။ ပြီးတော့ ခေါင်းကိုင်အဖော်းနှင့် တွေ့ရမည်။

ဘဏ်ကို အရင်သွားရမည်။ ရှုစ်ပစ်ကြီးကိုစိုးပြီး တစ်ယောက်တည်း  
လစ်သွား၍မျှမဖြစ်။ ပစ္စည်းသေ့တွေကာ အကြီးကြီးဖြစ်ချင်ဖြစ်နေမည်။ ရထားနှင့်  
သွားနှင့် ပြင်ဆင်နေပြန်ရင်လည်း မမရောဂါယ် သိသွားနိုင်သည်။ သိသွားလျှင်  
မြို့ကို လိုက်ချင်နော်းမည်။ ထို့ကြောင့် အပြင်တွက်ပြီး ဒေါက်ကတ် တစ်စီး  
ငှား၍ ထွက်လာခဲ့သည်။

မစွာတာကောက်ချုံက ကျွန်တော်ကို ဝမ်းသာအားရ ကြိုးသည်။

“ဒီတစ်ခါတော့ အကုန်ပြောင်းသွားတော့မယ် မစွာတာကောက်ချုံ”  
သူ ကျွန်တော်ကို အုပ်တွေ့းကြည့်နေသည်။ ပြီးမှ စိတ်မကောင်း  
သည် အမူအရာဖြင့်

“တကယ်ပြောတာလား မစွာတာအက်ရှုံးလေ၊ တခြားဘဏ်တစ်ခုကို  
စာရင်းပြောင်းမယ် ဟုတ်လား”

“မဟုတ်ပါဘူးများ၊ ရတာနာပစ္စည်းတွေကို ပြောတာပါ။ မနက်ဖြန်ဆို  
ဒါတွေအားလုံး ကျွန်တော်ပိုင်ဖြစ်ပြီလေ။ ကျွန်တော်ဘာသာ ကျွန်တော်  
ထိန်းတော့မယ်။ ကျွန်တော်မွေးနေ့မှာ အိပ်ရာကနိုးတာနဲ့ ကျွန်တော်အနားမှာ  
ရှိစေချင်တယ်”

သူ ကျွန်တော်ကို ပုံပြောင်ကြောင်ထင်သွားသလား မပြောတ်။

“တစ်ခုက်တည်းလို့တော့တာပဲများ။ ဘာတွေစိတ်ကူးပေါက်လာ  
ဘာလဲ မစွာတာအက်ရှုံးလေ”

“စိတ်ကူးပေါက်ရာ လျောက်လုပ်တာ မဟုတ်ပါဘူးများ၊ ပစ္စည်း

တွေကို အိမ်မှာရွှေထားဖို့ အစောကြီးကတည်းက စီစဉ်ပြီးသားပါ။ ခပ်မြန်မြန် ကလေးသာ ဆောင်ရွက်ပေးပါများ။ ကျေးဇူးတင်ပါတယ်”

သူ ခပ်ဆိုင်းဆိုင်းပြန်ပြောသည်။

“ဒါဆိုလည်း ကောင်းပါပြုများ၊ ခဏတော့ စောင့်ပါနော်။ ရတနာ တိုက်ထက ထုတ်ရမှာမို့ပါ။ တဗြား သွားစရာရှိရင် သွားလိုက်ပါဉိုးလား”

“ကိုစ္စမရှိဘူး၊ မစွဲတာကောက်ချုံ၊ ကျွန်တော် ဘယ်မှသွားစရာမရှိ ပါဘူး။ တစ်ခါတယ်။ စောင့်ယူသွားပါမယ်”

မြန်မြန်ပြီးမှ ကိုစွဲအေးမည်ဟု သဘောပေါက်သွားပုံရသည်။ စာရေး တစ်ယောက်ကို ခေါ်ပြီး အမိန့်ပေးတော့၏။ ကျွန်တော်က အမိုက်ခြင်း တော်ကြီးတစ်လုံး အိမ်မယုလာသည်။ မစွဲတာကောက်ချုံက သော် ပျိုးစုံနှင့် ပြန်ရောက်လာပြီး မြင်းကြီးထဲသို့ သော်ဘက်လေးတွေ စီစဉ်ပြီးမှ ပုံစံစာရွက်အခါးတွင် ကျွန်တော့ကို လက်မှတ်ထိုးစိုင်းသည်။

အပြန်တွင် လမ်းလေးမြှောင့်ဆုံးမှ ပတ်ပြီး ဒေါက်ကတ်ကို မောင်းစိုင်း လာခဲ့၏။ အိမ်ရွှေ မိန့်ဂိတ်မှမဝင်ဘဲ နောက်ပေးပေါက်မှ ကျွန်တော် ပြန်ဝင် လာခဲ့သည်။ အစောင်တွေ ထမင်းစားချိန်မြို့ အိမ်မကြီးထဲတွင် လူရှင်းနေသည်။ အပေါ်ထပ်ကို ချွဲတ်နှင့်တော့ခဲ့ပြီး ကျွန်တော့အခို့သို့ အရောက်ပြန်ခဲ့၏။ မြင်းတော်းကို အဝတ်ပိုရိယ် ထည့်။ သော့ခေတ်ပြီး နေ့လယ်စာ စားဖို့ အောက်ထပ်သို့ ပြန်ဆင်းလာခဲ့သည်။

အမြန်ဆုံးပြီးအောင်စားပြီး ကုန်းမြင့်သာသို့ တစ်ခါပြန်လစ်ထွက်လာ ခဲ့သည်။ သည်တစ်ခါတော့ မြင်းစီးပြီး အသေးစုံလာခဲ့သည်။ ကုတ်အကျိုး အိတ်ထဲတွင် ရွှေနေ့ မစွဲတာထဲရှိဝင်း ပို့လာသည့် စာချုပ်စာတမ်းတွေ အပြည့် အစုံ ထည့်ယူလာခဲ့၏။ အစ်ကိုရေးသည့် သော်မီးစာပါ ထည့်ယူလာ ခဲ့သည်။

ခေါင်းကိုင်အဖောက် စာကြည့်ခန်းထဲတွင် အသင့်တွေ့ရသည်။

“ဟဲလို ဖီးလစ်၊ နာရိပိုင်းပဲ လိုတော့တာပဲကွာ။ ကြိုပြီး နှုတ်ဆက် လိုက်ပါတယ်။ မွေးနေ့မှာ ပျော်ဆွင်ပါစေ”

“ကျေးဇူးတင်ပါတယ် ဦး၊ နှစ်ပေါင်းများစွာ ကျွန်တော့အမွှတ်ထိုး ဘာဝန် ယူပေးခဲ့တဲ့အတွက်ကို ကျေးဇူးတင်တယ် ဦး”

“အင်း အော်တာဝန် မနက်ပြန်ဆိုပြီးပြုပေါ့နော်”

“ဟုတ်ကဲ့ အ သည်ညသန်းခေါင်ယလို့ပြောရင်လည်း ရပါတယ် ခင်ဗျာ။ အော်အချိန်ကြီးမှာ ဦးကို လာပြီးအနောင့်အယ်က်မပေးချင်တာနဲ့ ဦးရေးမှာ ကျွန်တော် လက်မှတ်ထိုးမှမယ့် စာရွက်စာတမ်းတွေ ခဲ့ ကျွန်တော် ယူလာခဲ့ပါတယ်ခင်ဗျာ”

အစ်ကိုသော်မီးစာပါ ပထမ ထုတ်ပေးလိုက်ပြီး ကျွန်တော် စကား ဆက်သည်။

“ပထမ အခါကို အရင်ဖတ်ကြည့်ပါဉိုး။ ကျွန်တော့ဆီ ရိုးရိုးသားသား လွယ်လွယ်ကုကုရှာ ရောက်လာတာတော့ မဟုတ်ဘူး။ ဒီလိုသော်မီးအာမျိုး အစ်ကို ရေးကိုရေးခဲ့မယ်လို့ ကျွန်တော် ယုံကြည့်တယ်”

အဘိုးကြီး မျက်မှန်တပ်သည်။ ပြီးတော့ တော်ရောက်လွှာက်ဖတ်သည်။

“နေ့စွဲတော့ တပ်ထားတယ်။ ဒါပေမဲ့ လက်မှတ်ထိုးမထားဘူး”

“မှန်ပါတယ်။ ဒါပေမဲ့ ဒါ အစ်ကိုလာက်ရေး မဟုတ်ဘူးလား ဦး”

“ဟာ သိပ်ဟုတ်တာပေါ့။ အဲဒါတော့ သေချာတယ် ဦး နားမလည် ဘာက ဒါကို ဘာလို့ တရားဝင်အောင် သူ လက်မှတ်ထိုးပြီး ဦးဆီကို ပို့မပေး ဘာလဲဆိုတာပဲ”

“သူလက်မှတ်မထိုးပြစ်တဲ့အကြောင်းက သူပြန်လာမဲ ဦးရေးမှာ ထိုးပြီး တရားဝင်အောင် လုပ်မှုရို့ပါ။ ဒါပေမဲ့ သူ ရှုတ်တရာက် နေ့မကောင်း ပြစ်လာတာကြောင့် သူစီစဉ်တဲ့အတိုင်း ပြစ်မလာတာပါ။ အော်မှာ ကျွန်တော် အတွင်းစီတ်က တစ်ချိန်လုံး ပြောနေတယ်။ မင်းရပိုင်စွင့်မဟုတ်တာ မင်း

ရနေတယ်။ တရားသဖြင့် ဖြစ်အောင် မင်းလုပ်ရမယ်' ဆိုတဲ့ ခုတိယအသကို ကျွန်တော် အမြဲကြားနေရတယ်။ ဒါကြောင့် ကျွန်တော် ဒီလိုလုပ်ခဲ့တယ် ဦး ဖတ်ကြည့်ပါဦး။

မွေတာထိရှင်း ရေးဆွဲပေးသည့် စာချုပ်ကို ကျွန်တော် ရှုံးချေပေး လိုက်ပြန်သည်။

သူ ပေါ်ဖြည့်ဖြည့်ဖတ်သည်။ စေ့စွေစပ်စပ် ဖတ်သည်။ ဖတ်နေရင်း သူမျှက်နှာ မည်းမောင်လာသည်။

"ဒီစာချုပ်အကြောင်း မင်းရဲ့မမရောယ် သိလား"

"လုံးဝမသိပါဘူး"

"မင်း ဒီအတိုင်း တကယ်ဆုံးဖြတ်ပြီးပြေား ဖိုးလစ်"

"တကယ် ဆုံးဖြတ်ပြီးပါပြီ"

"ဒီစာချုပ်ထဲမှာ မင်းဘက်က အကာအကွယ် သိပ်နည်းနေတယ် ဆိုတာကော် မင်းသိရဲ့လား။ မင်းတစ်ယောက်တည်း မဟုတ်ဘူး။ မင်းရဲ့ ပျီးဆက်တစ်ခုလုံး ထိနိုက်နိုင်တယ်နော်"

"ဟုတ်ကဲ့ အဲဒီအတွက် ကျွန်တော် စွဲနဲ့စားမှာပါ။ အနစ်နာခံမှာပါ"

သူ ခေါင်းယမ်းသည်။ ပြီးတော့ သက်ပြင်းချေသည်။ ပြီးတော့ ကုလားထိုင်မှ ထပြီး ပြတင်းပေါက်တွင် သွားရပ်သည်။ ပြီးမှ ပြန်လည် လာပြီး

"ဒီမေးခွန်းကို မေးရတဲ့အတွက်တော့ ဦးကို မင်း ခွင့်လွှတ်ပါ ဖိုးလစ်။ မင်းကိုယ်ရေးကိုယ်တာကိစ္စ ဖြစ်နေလိုပါ။ မင်းကို မွေးကတည်းက ဦး သိလာတာလေး။ မင်း ရောယ့်ကို အရှုံးအမှုံးဖြစ်နေပြီးလား၊ ဒါမှုမဟုတ် ဘာမှုမဖြစ်သေးဘူးလား။"

ကျွန်တော်ပါးတွေ ထူးသွားသည်။ သို့သော် သူကို စုံစုံရဲ့ရဲ့ ဆက်ကြည့်နော်။

"ဦး ဘာဆိုလိုတာလဲ။ အရှုံးအမှုံးဆိုတဲ့စကားလုံးကို မပြင်းလွန်းဘူးလား။ ကျွန်တော် သူကို လေးစားတယ်။ မြတ်နီးတယ်"

"ဒါတွေပြောရတာ ဦး မိတ်မကောင်းပါဘူး။ သူ အကိုယ်နှင့် မလာ ဖြစ်ရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်။ ဒါပေမဲ့ အဲဒီအတွက် နောင်တရရှိ သိပ်နောက်ကျသွားပြီ။ ကဲကဲ လက်မှတ်ထိုးပေတော့ အကျိုးသက်ရောက် မူတွောကတော့ မင်းထိုက်နဲ့ မင်းကဲပဲလေ။"

ကလောင်တဲ့ကို ကောက်ယူပြီး ကျွန်တော် လက်မှတ်ထိုးချုလိုက်သည်။ သူက မျက်မှုံးကြောင်း အောင်ကြည့်နော်။ ပြီးမှ သူအမြင်ကို ပြောပြသည်။

"မိန့်းမတချို့ရှိတယ် ဖိုးလစ်။ မိန့်းမကောင်း မိန့်းမမြတ်တွေပါပဲ့။ ဒါပေမဲ့ သူတို့နဲ့ပတ်သက်လိုက်ရင် အိုရာယ်စေကွင်းချည်းပဲ။ သူတို့ထိုသွေး အရာအားလုံး နဲ့မိတ်ဆိုးတွေ ဖြစ်ကုန်တယ်။ မင်းကို ဦး ဘာကြောင့် ဒါတွေ လျော်ကြပြုနေမြိမ်းလို့ထင်နေတယ်။"

ပြီးတော့ စာချုပ်ရှည်ကြီးအောက်တွင် ကျွန်တော် လက်မှတ်ထိုးသည်။ ကျွန်တော်လက်မှတ် မှန်ကန်ကြောင်း သူက ထပ်ဆင့် လက်မှတ်ထိုးပေးသည်။

"မင်း လွှဲနိုက် စောင့် မတွေ့တော့ဘူးလားလား ဖိုးလစ်"

"မစောင့်တော့ပါဘူး ဦး"

နောက် ကျွန်တော် ပေါ်ဆိုးဆိုးပြောလိုက်သည်။

"မနက်ဖြစ်ညောင် ကြိမ်းမယ်ဆုံးရင် ကျွန်တော်မွေးနေ့နှင့် ပို့တော်တယ် ဦး။ သားအဖ နှစ်ယောက်စလုံးပေါ့။"

"သိပ်မသေချာဘူး ဖိုးလစ်။ ဒါပေမဲ့ လာပြစ် မလာပြစ် ဦး အကြောင်း ပြန့်ပါမယ်။"

သူ လာချင်ပုံမရပါ။ သူလေသာ သိသာနော်။ ကျွန်တော် အပြန်တွင် မြင်းရဲ့ဆိုင်းရင်း တစ်နေ့ကို သွားသတိရသည်။ ဘော်မင်းတွင်

ရှေ့နေ့နှင့်တွေ့ပြီး အပျောက် ဖျော်သည့်နေ့။ အမိမေရောက်တော့ ဂိန်နယ်ဒါက ရောက်နှင့်နေ့သည်လေ။ သည့်နေ့တော့ ဘယ်စည်သည်မှ လာစရာမရှိ။

နေလုံးက အနောက်ဘက် ပင်လယ်ကျေးထဲသို့ ငပ်လျှိုး ပျောက် ကျယ်စ် ပြုလေပြီ။ ဤမိသက်နေ့သည့် ကောင်းက်ပြင်သည် ပုစ္နနဲ့ရောင် တောက်လာ၏။ ရေပြင်ပေါ်တွင်တော့ တဖြည့်ပြည့်း မူားပြုပါပြီ။ တစ်ပြိုင်တည်းတွင် အရှေ့ဘက် တောင်ကုန်းများပေါ်သို့ မိုးလမင်းကြီး ပြည့်းဖြည့်းချင်း တက်လာနေပြီ။ လှတစ်ယောက်ကို မူးရှိမှုးဝေဖြစ်သွား နိုင်သည့် တာကိုပါလားဟု ကျွန်တော် ထင်၏။ အရာတိုင်းသည် ကျွန်တော် မျက်စိထဲတွင် မြှုပြုသူ ပါးပါးမြှုထားသလို မြင်နေ၏။ တစ်ပြိုင်တည်းတွင် ကြည့်လင်နေလေသည်။ စားကျော်မြှုပ်ထဲ ဝင်လိုက်တော့ ပတ်ဝန်းကျင် တော်ခုလုံး နတ်သီးပုံပြင်ထဲက ရွှေခင်းမျိုးလို့ ကျက်သရေရှိနေ၏။ ရေကုန် ဆီသို့ ရေသာက်ဆင်းလာသည့် စွားအုပ်သည်ပင် လရောက် ရေးရေးတွင် လှုနေသည်။ အနေ့လယ်က အဝေးသားသဖြင့် စိုက်မဆာသော်လည်း ရောက် လာသဖြင့် ရေတွင်း တစ်တွင်းတွင် ဆင်းပြီး ရေငင်သောက်လိုက်သည်။ အေးမြှုကြည့်စိမ်းနေသည့် တွင်း။

အိမ်ပြန်ရောက်ရောက်ချင်း ရေမြို့ရှိုးပြီး ထမင်းစားခန်းသို့ ဆင်းလာ ခဲ့၏။ မမရေးချယ် ကျွန်တော်ဘို့ စောင့်နေသည်။ မြင်မြင်ချင်းလှုံးဆုံးတော့၏။

“ဘယ်ကမ္မာ ရောက်နေတာလဲ၊ ဘာမပြာ ညာမပြောနဲ့ လိမ်းမယ် မကြုံနော်”

ကျွန်တော်က ပြုးဖြောက်နာဖြင့် ပြန်ပြောလိုက်သည်။

“ဒီနေ့ကိုရှာကတော့ ကျွန်တော်ဘို့ပါးရှေးကိုယ်တာမှို့ မပြောနိုင်ပါဘူး မစွေက်အကြုံလေ”

“မနက်ကတည်းက အိမ်မှာမရှိတာဆို့။ နေ့လယ်စားပြန်စားတော့ မရောက်သေးဘူး။ တစ်ယောက်တည်း စားရတယ်”

“သော် မမရေးချယ်ကလဲ၊ တမ်းလင်းတို့နဲ့ စားလိုက် ပြီးရေား သုမိန်းမက သိပ်ဟင်းချက်ကောင်းတာ”

“ဘော့ခိုင်ကို သွားတာမဟုတ်လား”

“ဟုတ်တယ် ဖြူ့သွားတာလေ”

“ဘယ်သူနဲ့ တွေ့ခဲ့သေးလဲ”

သူအမေးကိုမပြောဘူးပြီး ကျွန်တော်ဘို့တွင် ဝင်ထိုင်လိုက်သည်။

“ကျွန်တော် စဉ်းစားနေတယ်။ ညာစာ စားပြီးရင် လမင်းထိန်ထိန် သာနေလေက်ပြီ။ ရေသွားကူးမလားလို့။ ရုံးတယ်လို့ ဆိုချင်ခဲ့။ ကျွန်တော် ခန္ဓာကိုယ်ထဲကို ဒီည့် အားအင်တွေ စုပြုဝင်လာနေသလိုပဲ”

သွားလက်ထဲမှ စိုင်ခွက်ကိုကျော်ပြီး ကျွန်တော်ကို စိန်းစိန်းကြည့် နေသည်။

“ကြိုတင်သတိပေးလိုက်ပါရဲ့နော်၊ မွေးနေ့မှာ အိပ်ရာထဲ လဲအောင်လို့ ကတော့ မမရေးချယ် မပြုစွာဘူး။ ဆီကွမ်ဘို့ စေးခါးကြီး တိုက်ခိုင်းလိုက်မယ်။ ကဲ သွားကူးချင် ကူး”

စားသောက်ပြီးတော့ စာကြည့်ခန်းထဲတွင် ပြောင်းထိုင်ကြသည်။ သို့သော် ကျွန်တော် ဖင်တွေကြိုကြို ဖြစ်နေ၏။ ဟိုလျောက်သည်လျောက်နှင့် မတည်မလိုမပြုမဖြစ်ဖြစ်နေ၏။ သည်ည်ကို အမြန်ဆုံး ကုန်လွန်စေချင်နေ၏။

နောက်ဆုံးတွင် သူ မျက်စိနောက်လာဟန်တွေသည်။

“မောင်လေး ဘယ်လိုဖြစ်နေတာလဲ။ အိမ်ကို မနေနိုင်ဘူး။ ဒါလောက်ဖြစ်နေရင် မိုးပြတိက်အထိ ပြေး၊ ပြီးတော့ ပြန်ပြေးလာ။ တကဗော်းအရွှေ့ ကျေနေတာပဲ”

“ဒါကို ရုံးတယ်လို့ဆိုရင် ကျွန်တော် အမြဲ အဲဒီအတိုင်း နေသွား ခုံးတယ် မမရေးချယ်။ ရုံးရတာ ဘယ်လောက်ပျော်စရာကောင်းတယ်ဆိုတာ ဒဲ့ သိတော့တယ်”

သူလက်ကို ယူနမ်းပြီး အပြင်ပြေးထွက်ခဲ့သည်။ ငွေလရောင်တွင် လမ်းလျှောက်လို့ ကောင်းလှသည်။ လမ်းလျှောက်ကောင်းသည် ညဖြစ်လျှင် ရော်လို့လည်း ကောင်းသည့်ည် ဖြစ်ရမည်။ ဖျားမှာနာမှာလည်း ကျွန်တော် မကြောက်တော့။

ကျွန်တော် သဘောအကျခုံး ကျောက်ဆောင် တစ်နေရကုတိ ပြေးတက်သွားသည်။ တစ်ယောက်တည်း အော်သာစ်ရပ်မောရင်း အဝတ်တွေ ချွေတ်ကာ ရေထဲသို့ ခိုင်ဗွင်ထိုးချုပ်လိုက်သည်။ အားပါး အရမ်းအေးပါလား။ လေးမိနစ်လောက် ရေကျြှေးပြီးတော့ မေးချင်းရှိလိုက်လာသည်။ ကျောက်ဆောင် ပေါ်အပြေးပြန်တက်လာပြီး အဝတ်တွေ ပြန်ဝတ်သည်။

ရွှေတာထက်တောင် ပိုဆိုးသွားပြီးလား မသိ။ သို့သော် ကျွန်တော် ကရာမစိုက်။ ဆောက်တည်ရာမရလောက်အောင် ပျော်နေတုန်းပင်။ ကိုယ်ကို အတွင်းခဲာကျိုဖြင့် ရေခြောက်အောင် သုတေပြီး တောလမ်းအတိုင်း အိမ်ပြန် လာခဲ့သည်။ လရောင်တွင် ကျွန်တော် လျှောက်ပြန်လာသည့်လမ်းသည် နာနာဘာဝသွားလမ်းနှင့် တွေနေသည်။ သစ်ပင်ရိပ်တို့သည် တဖွေပုံပြင် ထဲကလို ဆန်းကြယ်ကာ စိတ်ချောက်ချားဖွေ့ရာအတိ ဖြစ်နေ၏။

နောက်ဆုံး အိမ်နားရောက်တော့ သူအိပ်ခန်းပြတင်းပေါက်ကို မော်ကြည့်လိုက်သည်။ ပြတင်းပေါက် ဖွင့်ထားသည်။ ဖယောင်းတိုင်မီးတော့ ဖြစ်ပြီး မပြီး မသိ။ နာရီကို င့်ကြည့်လိုက်သည်။ သန်းခေါင်ရှိနောက်နှင့် ငါးမိနစ်လိုသေးသည်။ မမရော်ပြောသလို ကျွန်တော် ရွှေးနေပြီးဆိုလျှင် ဆောဆောပိုင်းက နေမရှင်သေးဘဲ ခုမှ သွင်သွင်ရှုံးသွားခြင်းပြစ်မည်။ ပြတင်းပေါက်အောက်တည့်တည့်တွင် သွားရပ်ပြီး ကျွန်တော် အောင်ခေါ်သည်။

သူကို သုံးကြမ်းသုံးခါ အောင်ခေါ်မှု ပြတင်းပေါက်တွင် လာရပ်ပြီး အောက်င့်ကြည့်သည်။ အဖြူရောင် သီလရှင်ဝတ်ရုံဆိုကြီး ဝတ်ထားသည်။ “အဲဒါ ဘာလုပ်တာလဲ ဖီးလား။ မမရော်ပြုး အိပ်ပျော်နေပြီ”

“မမရော်ပြုး ခဏလေးစောင့်နော်၊ ခဏလေး။ ကျွန်တော် ချက်ချင်း လာခဲ့မယ်။ ပေးစရာရှိလို့”

အပေါ်ထပ် အိပ်ခန်းသို့ ပေးတက်သွားပြီး အမိုက်ခြင်းတောင်းကို ဆဲ ပြန်လာခဲ့သည်။ ကြိုးတစ်ချောင်းရှာပြီး ခြင်းတောင်းလက်ကိုင်ကို ချည်လိုက်သည်။ ပြီးတော့ အိတ်ထဲတွင်ရှိနေသော စာရွက်စာတမ်းတွေကို ခမ်းကြည့်လိုက်သည်။ သူက အပေါ်မှ င့်ကြည့်နေ၏။ ပြီးတော့ ခပ်တိုးတိုး ရော်တော်၏။

“ဟု မောင်လေး၊ အဲဒါ ဘာခြင်းတောင်းကြိုးလဲ။ မင်း နောက်တာဆို လူမှားနေပြီနော်။ မမရော်ပြုး အဲဒါမျိုး ဝါသနာမပါဘူး။ အဲဒါ ဘာတွေ လဲလို့၊ ကဏ္ဍားတွေလားဟင်”

“ကဏ္ဍားတွေဖြစ်နေရင်လည်း မမရော်ပြုးကို မကိုက်စေရပါဘူး။ ကြိုးစက်ဖော်ကို ပစ်ပေးလိုက်သည်။”

“ကဲ ဆွဲယူ၊ လက်နှစ်ဖက်နဲ့ ဆွဲနော်။ နည်းနည်းလေးတယ်”

သူ ဆွဲယူသည်။ ပြီးတော့ ပြတင်းပေါက်ပေါင်ပေါ် တင်သည်။ ခဏ ပြို့သွားပြီး သူ အောက်သို့ ပြန်င့်ကြည့်လာပြန်သည်။

“မင်းကို မမရော်ပြုး မယုဘူး။ ဘာအထိပ်တွေလဲ။ တစ်ခုနဲ့ တစ်ခု လည်း မတွေဘူး။ သူတို့ ကိုက်မှာမဟုတ်လား”

ကျွန်တော်က သံပိုက်လုံးကို ခို့တက်သွားသည်။ “ဟယ် ဘာလုပ်တာလဲ၊ ခုကွဲပါပဲ၊ ပြုတ်ကျြှေးပြီး ကိုကျိုးတော့မှာပဲ” ကျွန်တော်က ပြတင်းပေါက် ကျည်းပေါင်ပေါ်ကို တင်ပါးလွှဲထို့က်သည်။

“ကြည့်စမ်း၊ ဆံပင်တွေလည်း စိန္တလို့။ မိုးလည်း မရွာဘဲနဲ့ ဘယ်လို့ ပြုးတာလဲ၊ ခုကွဲပါပဲ”

“ରେଣ୍ଟିଲାତାଲେ । ଗୃହ୍ନତୀର୍ଥ କୃଷ୍ଣମନ୍ଦିରପ୍ରାଚୀବାହିପା ॥ ଏଇ  
ଅଧିବିତ୍ତେ ଫିରିଥାଏ । ଗୃହ୍ନତୀର୍ଥ ଗୃହ୍ନତିର୍ଥରେ ମନୁଷୀଳା ॥”

အခန်းထဲတွင် ဖော်လုပ်မှုများ လင်းနေသည်။ မမရောဂါယ်က ဖိန်း  
မပါဘဲ အခန်းအလယ်တွင် ရပ်ပြီး ချမ်းစိုက်စိုက်တုန်းနေသည်။

## “ତାତ୍ତ୍ଵବିଦୀରେ ଯେ”

ପ୍ରେବ୍ରାପ୍ରେବ୍ରାଷ୍ଟିଷ୍ଟି ଗୁଣ୍ଠଳ ତୋର୍କ ହୋଇଲାକି ଯେବେଳେ ଲୁହିଛି: ଯୁଗ୍ମିଃ ଯୁଗ୍ମିଃ  
ପରିବାସିଙ୍କରିବାରେ ପରିବାସିଙ୍କରିବାରେ ପରିବାସିଙ୍କରିବାରେ ପରିବାସିଙ୍କରିବାରେ ପରିବାସିଙ୍କରିବାରେ

“ହୃତିତାଯ୍ ମନ୍ଦିର ପୁଣିଷାଙ୍କରଣାତ୍ମକ ପ୍ରିଯାନ୍ତାଯ୍ ତିଳାତିଲି”

“ရွှေသွားတာ မဟုတ်ပါဘူး။ ဟောဒီ တအဂ္ဂမှာ အသက်အစိတ်  
ပြည့်သွားတာပါ။ နားထောင်”

ကျွန်ုတ်တော်က လက်မြှောက်ပြီး မားထောင်စိုး အချက်ပြည့်ကိုစ်မှာပင်  
ကွင်းထဲ မာရိစိတ်ကြီးမှ သယ်နှစ်မာရိထိုးသံ ကြားရာသည်။ ကုတ်အကျိုခိတ်  
ထဲမှ စာရွက်ခေါ်က်ကိုပျော်ပြီး ဖော်သင်္ခါင်ခြေရင်းတွင် ပြန့်ချေပေးလိုက်သည်။

“ဒါကို နောက်မှ အေးအေးဆေးဆေးပတ်၊ ဒါတွေကို အရင်ပေးချင်တယ်”

အထုတ်တွေ၊ စည်ဗျာတွေကို ခုတင်ပေါ်တွင် တစ်ထပ်ချင်း ဖြေဖြေ  
လိုက်သည်။ ကတ်ထူးပြားတွေ၊ စည်ဗျာတွေ ဖြစ်သလိုပင် ထုတ်လိုက်၏။  
အခန်းထဲတွင် လက်ဝတ်ရတာမာတွေ၊ လည်ခွဲရတာမာတွေသည် နှစ်ရောင်း  
မြေရောင်း၊ ပတ္တော်ရောင်း၊ နီလာရောင်များ ပြင် ပြီးပြီး ပြက်ပြက် လင်းလက်  
သွား၏။ နှစ်ဦးတွေနှင့် ပုလက္ခားလည်း အပုထဲတွင် မြုပ်နေသည်။

“အဒါတွေ... အဒါတွေအားလုံး မမရောက်ပစ္စည်းတွေ ဖြစ်သွား  
ပြီလဲ”

ကျွန်တော်သည် အရှုံးတစ်ယောက်လို ပစ္စည်းတွေကို ကောက်ယူပြီ။

ତବ୍ରିଗ୍ନି ଚୋଇଁ: ପେଟର୍ଦଙ୍ଗଃ ଲାଗ୍ନିକଷଣ୍ୟ ॥ ତବ୍ରିଗ୍ନି ଲାଗ୍ନି ଅତର୍ଦିନଃ ଯନ୍ମୁ  
ଶେ: ବାହ୍ୟ ॥ ତବ୍ରିଗ୍ନି ଗ୍ରୀଯିପେଟ ତର୍ଦିନଃ ବାହ୍ୟ ॥

**“မောင်လေး မိက်လချုပ်လား။ ဘာတော့လျောက်လုပ်လာတော့လဲဟင်”**

“ကျွန်တော် နှစ်ဆယ့်ငါးနှစ် ပြည့်ပြီလေ။ ဆယ့်နှစ်နာရီထိုးသံ ကြား  
လိုက်တယ်မဟုတ်လား။ ခုချိန်ကအဖြိုး အောက် ဘာပြဿနာမှ မရှိနိုင်  
တော့ဘူး။ အားလုံး မမရောချယ့်အတွက်ချုပ်းပဲ။ ကန္တာကြိုးတစ်ခုလုံးကို  
ကျွန်တော် ရရင်လည်း မမရောချယ့်ကို ပေးမှာပဲ”

သူ သည်လောက် မျက်နှာပျက်သွားတာ၊ စိတ်ရှုပ်သွားတာမျိုး  
ကျွန်တော် တစ်ခါဗ္ဗာမြင်ဖူးနဲ့ပေါ်။ သူ ကျွန်တော်ကို မော်ကြည့်သည်။  
ပြီးတော့ ကြမ်းပြင်ပေါ်တွင် ပြန်ကြုံနေသည့် ရတနာတွေကို င့်ကြည့်သည်။  
ပြီးတော့ ကျွန်တော်ကို ပြန်မေ့ကြည့်သည်။

ကျွန်တော် ရယ်နေတာ တွေ့သွားတော့ ကျွန်တော်ကို သိင်္ခါးဖက်ပြီ  
သူပါ လိုက်ရယ်သည်။ ပြီးတော့ ကျွန်တော်ရောဂါ သူဆီကူးသွားသလို  
နှစ်ယောက်သား တင်းတင်းဖက်ကာ ရယ်ချင့်ချင်း ပြစ်နေတော့သည်။

ପ୍ରିଃମୁ ଅକ୍ଷରଭୟତ୍ତେଗୁପ୍ରିଃ ଫ୍ରେଶଭ୍ୟ ॥

“မမရချယ်မှာက မောင်လေးကို ပေးစရာ ဘာမှမလိုဘူး။ မွေးနေ၊  
လက်ဆောင်ကို သော့တဲ့ ချိတ်ကွင်းကလေးတစ်ခုပဲ ပေးနိုင်ခဲ့တယ်။ တွေး  
ကြည့်ရင် ရှားဖို့တော်တော်ကောင်းတယ်ကွယ်။ မမရချယ် မကော်းဘူးနော်။  
မဖြစ်ဘူး။ မမရချယ် ထပ်ပေးမယ်။ မောင်လေးမှာ ဘာမှမလိုဘူးနော်။  
ဘာလိုချင်လဲ ပြော”

ကျွန်ုတ်သူကို ဗြိုဟ်သည်။ လက်ဝတ်ရတနာထွေက သူတစ်ကိုယ်လုံးတွင် တိုးလိုးတွဲလောင်း။ ပုလဲပုတီးတစ်ကိုသာလျှင် နေသားတကျ ခြေနေ၏။ ဤတွင်မှ ပုလဲကုန်း၏ အခန်းကဏ္ဍတို့ ကျွန်ုတ်၏ မြဲးသတိရေးသည်။

“ကျွန်တော် တစ်ခုပဲလိုချင်တယ်။ ဒါပေမဲ့ ကျွန်တော် မပြောဘူး”

“ဘာလို့မပြောရမှာလဲ၊ ပြောလေ”

“ဘာဖြစ်လို့လဲဆိုတော့ မမရေးချယ် ကျွန်တော်အားရွက်ကို ဆွဲပြီး  
အိပ်ရာထဲ အတင်းပြန့်မှုမှန်းလို့”

သူ ကျွန်တော်ကို စိက်ကြည့်နေသည်။ ပြီးမှ လက်တစ်ဖက်ဖြင့်  
ကျွန်တော်ပါးကိုပါတ်ပြီး

“ပြောလေ၊ ပြောပါ”

သူအသံက တိုးတိုးသွင်းသွင်းကလေး။

ယောက်ကျားတစ်ယောက်က မိန့်းမတစ်ယောက်အား သူကိုလက်ထပ်ပို့  
မည်သို့ပြောရမည် ကျွန်တော်မသိ။ အများအားပြင့် မိဘတွေက တောင်းရမဲ့  
ပေးကြသည်။ သို့သော် မိန့်းကလေး ဒေါင်းညီတော်အောင် အရင်စဉ်းစားကြ  
ရသည်။ မိဘမရှိလျင် သတိသားကိုယ်တိုင် လျှပ်းလွည်းရသည်။

ကျွန်တော်တွင် မိဘမရှိ။ လျှပ်းလွည်းဆိုသည်ကလည်း မမ  
ရေးချယ်ကို ကျွန်တော် မည်သို့ လျှပ်းစကားပြောရမည်လဲ။ အချစ်အကြောင်း  
လက်ထပ်ပို့အကြောင်း မိုးစဉ်းတော့ ပြောဖူးသည်။ ပန်းခြံထွေးတစ်ခါက  
ကျွန်တော် ပြောဖူးသည်ကို ပြန့်အမှတ်ရနေ၏။

မဟာသံခတိပြုင်က ကျွန်တော်အား နေးတွေးမှ ပေးနေသည်ဟု  
ကျွန်တော် ပြောခဲ့ဖူးသည်။

“တစ်ခါတုန်းက ကျွန်တော်ပြောဖူးတာ မမရေးချယ် မှတ်မိလား။  
သည်နံရုံတွေက ကျွန်တော်ကို နေးတွေးနေစေဘပဲ့လို့”

“မှတ်မိပါတယ်။ မမရေးချယ် မမေ့တတ်ပါဘူး”

“အဲဒါမှားတယ်။ အဲဒိုလိုမဟုတ်မှန်း ကျွန်တော် ခုမှသံလာတယ်။  
ကျွန်တော်မှာ ဘာလို့နေတယ်ဆိုတာ ခုမှသံလာတယ်”

သူက ကျွန်တော်ဦးဒေါင်းကို ပွဲတ်သပ်နေသည်။ ပြီးတော့ လက်ထပ်  
ကလေးပြင့် နားရွက်ဖူးနှင့် မေးဖူးကို လိုက်တို့နေသည်။

“ဟုတ်လား၊ သေချာရဲ့လား”

“သိမ်သေချာတော်။ ကျွန်တော်ဘယ်တော်ကဗုံးကမှ ဒါလာက်မသေချာနဲ့ဘူး  
သူ ကျွန်တော်ကို စိက်ကြည့်နေသည်။ ဖယောင်းတိုင်မိုးရောင်တွင်  
ချက်အန်းတွေ ပို၍ကျွန်တော်နေသည်။

“အဲဒီမန်က် ပြောတုန်းကလည်း မောင်လေးကိုယ် မောင်လေး  
သိပ်သေချာနေတာပါပဲ။ မှတ်မိပါတယ်။ ဒေါင်းမာမာနဲ့ပြောနေတာ။ နံရုံး  
လေးဘက်ရဲ့ နေးတွေးမှုအကြောင်းတွေးလေ”

ဖယောင်းတိုင်မိုး ဤမျိုးရှိုးလာသည်အထိ သူရယ်နေတုန်း။

\*

နောက်စပြောသည်နှင့် အိမ်ရှေ့မြေက်ခင်းပေါ်တွင် ကျွန်တော် ရောက်နေပြီး  
အစေခဲတွေပင် အိပ်ရာမှ မနိုင်ကြသေးပေ။ မိန့်းမယူမည့်ကိစ္စကို ကျွန်တော်  
လောက် ပေါ့ပေါ့တန်တန်တွေးသည့်လျမို့။ မှုမည်မထင်။ ဘာလို့ အချိန်ကုန်  
ခံပြီး လျှပ်းလွည်းနေမည်လဲ။ အချိစိုး ဘာတို့ဆိုတဲ့ အနောင်အဖွဲ့ တွေကို  
ကျွန်တော် မစဉ်းစားခဲ့ ကျွန်တော်သည် မျက်စိုကန်း နားကန်းပေါ် နေခဲ့တာ  
ပါလား။ အိပ်ပျော်နေခဲ့တာပါလား။ ခုတော့ သည်လို့မဟုတ်ပြီး

ကျွန်တော်မွေးနောက် သန်းခေါင်းအဖြစ်အပျက်တို့သည် ထာဝရု  
ဘည်ရှိနေလိမ့်မည်။ ရမွက်ဆိုတာလျမို့ကို ကျွန်တော် မေးလျော့နေသည်။  
ရင်ထွေးကြည့်နဲ့ဆွဲတဲ့မှတ်မျိုးပြင့် အေးမြှုနေလေသည်။ မိန့်းမသား  
ဘာစိုးအနေဖြင့် အချိစိုးကို အရောင်းအဝယ်မရှိဘဲ လွယ်လွယ်ကွကွ လက်ခဲ့  
သည်အတွက်မှ ကျွန်တော် အဲ့သုနေ၏။ သူမှာ ချေးချယ်စရာမရှိလို့  
ပြုခဲ့ခဲ့လည်း ဖြစ်မှာပေါ့လေ။ ဘာပဲဖြစ်ဖြစ် မမရေးချယ်သည် ကျွန်တော်  
အချိစိုးဖြစ်သလို နောက်ဆုံးချိစုသည်း ဖြစ်ရမည်။

\*

## အန်: [၂၂]

မဟာသုခရိပ်ဖြင့်သည် နေရာင်ခြည့်နှင့်အတူ အိပ်ရာမှ နီးလာပြီ။ သစ်ပင် တန်းများဖြင့် အနားသတ်ထားသည့် စိမ့်မြောက် မြောက်ခင်းပြင်ပေါ်သို့ နေခြည့် တန်းများ ပြာဆင်းလာ၏။ တစ်ညွှန်းတွင် ဖြို့ဖြင့်ပြုလောက်သူများ သဖြင့် မြောက်ခင်းပြင်ပေါ်သူများ သည် ငွေရောင်ကမ္မလာ ခြေလွမ်းထားဘို့ ရှိ၏။

အန်ရောင် ငုက်ကလေးတစ်ကောင် နေကြော်တေးကို စတင်သီချွဲ့ လိုက်သည့်နှင့် အခြားတစ်ကောင်က သပြိုင်လိုက်ပေး၏။ တစ်ပြိုင်တည်းတွင် ပို့အပင် သည်အပေါ် ကျေးငုက်သာရကာ များစွာတို့၏ ကြည့်နှုန်းဖွံ့ဖြိုး တေးသံသည် လောက်ကို ပို၍ လွှာပစေလေပြီ။

အိမ်ထဲ ပြန်ဝင်ခြား အိပ်အန်ထဲရောက်တော့ ကျွန်တော်ခေါင်းထဲတွင် ဟာလာဟင်းလင်း ဖြစ်နေသည်။ တည်တည်ပြုပြုတော့ ရှိ၏။ ဘဝတွင် အရာအားလုံး ရှုံးလင်းပြုပြုမေးနေသလို ပါပါးနေ၏။ ရှုံးမှ လမ်းကြောင်း သည် ပြန်ပြုဗျာ ဖြောင့်ဖြူးနေ၏။

နောက်ဆိုလျှင် ကျွန်တော်နှင့် မမရေချေယ်သာ ရှိနေတာမည်။ သည်အမိ ကြီးတွင် လင်ကိုယ်မယား နှစ်ယောက်တည်း နေကြာမည်။ လောက်ကြီးသည်

မဟာသုခရိပ်ဖြင့်ပြင်ပမှ မသီမသာဖြတ်ကျော်သွားနေလိမ့်မည်။ တစ်နေ့ပြီး တစ်ခုပြီးတစ်ခု၊ ကျွန်တော်တို့နှစ်ယောက် အသက်ရှင်နေသမျှ။

အဝတ်အစားလုပြီး နှစ်ကိုစားလေဆွဲပြီး ခေါ်လိုက်သည်။ ပန်းခြံထောင်းခြားပြီး တမ်းလင်း အရိပ်တကြည့်ကြည့်နှင့် အမြတ်တနီးထားသည့် ကမဲလီးယား အဖူးအင့်တွေ တစ်ပုံကြီးခုပြီး မျှော်လာခဲ့သည်။ ပြီးတော့ သူ့အခန်းထဲ စွဲတင်ဝေချေသွား၏။ သူက အိပ်ရာပေါ်တွင် လိုင်ပြီး နှစ်ကိုစားနေ၏။ လိုက်ကာ ခွဲ့နေပြီး သူ မတားနိုင်ခင် ကမဲလီးယားတွေကို သူ့အပေါ် ကျွန်တော် ကြေချဲလိုက်၏။

“ကျွန်တော် ထပ်နှုန်းတော်ပါတယ် မမရေချေယ်။ ဒီနေ့တစ်နေ့လုံး ကျွန်တော်များ”

သူက ကျွဲ့ပြီးတို့သည် လေသံဖြင့်

“မွေးနေ့ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ထုံးစံအတိုင်း တံခါးခေါက်ပြီးမှ ဝင်လို့ ရမှာပေါ့၊ သွားသွား”

သို့ မိန့်မေတ္တာရဲ့ ရုက်သိက္ခာ ထင်ပါရဲ့။ တော်တော်ခွဲကျေပါလား။ ကမဲလီးယားပွဲတွေက သူခေါင်းပေါ်မှာရော၊ ပုံးပေါ်မှာပါ၊ လက်ဖက်ရည် ပန်းကန်တွေထဲမှာပါ ပြန်ကြေလျက်။ ကျွန်တော်က မျက်နှာပိုးသတ်ပြီး အန်း တစ်ဖက်ထိပ်သို့ လျောက်သွားသည်။

“ကျွန်တော် တောင်းပန်ပါတယ် မမရေချေယ်။ ဉာဏ်လည်း ပြတင်း ပေါက်က ဝင်ခဲ့မိတယ်နော်။ ခုတစ်ခါ ဘာကြောင့် ကျွန်တော် ယဉ်ကျော်မှု မှေနေပါလို့”

“က သွားပါတော့။ ဆီကွမ်ဘိဝင်လာပြီး ဒီပုံစံနဲ့တွေ့သွားရင် သူ ဘယ်လိုထင်မလဲ”

သူအသံက အေးစက်လွန်းသည်ထင်၏။ ကျွန်တော် အောင့်သက် သက်ဖြစ်သွားသည်။ သို့သော် သူပြောပုံက သဘာဝကျေနေသဖြင့် ကျွန်တော်

လျှောရမည်။ မိန့်မသားတစ်ယောက်၏အိပ်ခန်းထဲကို တံခါးမခေါက်ဘဲ ဝင်လာတာကတော့ ခုံစားလွန်းရာကျေသည်။ ကျွန်တော်ယူမည့်ဆဲဆဲ မိန့်မပင် ဖြစ်စော်းတော့ပေါ့။

“ကျွန်တော် တောင်းပန်ပါတယ် မမရောယ်။ ကျွန်တော် သွားပါမယ်။ တစ်ခုတော့ ကျွန်တော် ပြောပါရအေး မမရောယ်ကို ကျွန်တော် ချစ်တယ်”

ပြောပြီး အခန်းထဲမှ လူညွှန်တွက်လာခဲ့သည်။ ခုံမှ ပြန်သတိထား မိသည်။ သူလည်ပင်းတွင် ပုလဲပုတီး မရှိတော့။ မန်က်အအောက်း သူကို ထားခဲ့ပြီးနောက်ပိုင်း သူ ဖြေတယားလိုက်ခြင်းပြုးဖြစ်မည်။ အခြားလက်ဝက် ရတနာနာရွည်းတွေလည်း မတွေ့တော့။ သိမ်းဆည်းထားပြီး ဖြစ်မည်။ မနေ့က ကျွန်တော် လက်မှတ်ထိုးခဲ့သည့် စာချုပ်စာတမ်းတွေတော့ စားပွဲ ပေါ်တွင် ရှိနေ၏။

အောက်ထပ်တွင် ဆီကွမ်ဘီက ကျွန်တော်ကို စောင့်နေသည်။

“အစ်ကိုလေးကို ကျွန်တော် ဆုတောင်းပေးပါရအောင်းခင်ဗျား။ မွေးနေ့ပေါင်း များစွာ များစွာ ဆက်လက်ဆင်စွဲနိုင်ပါစေလို့”

ကျွန်တော်က သွေစကားကို ဖြတ်ပြောချင်နေသည်မှာ လျှောယားမော်ပြီး၊ ကျွန်တော်နဲ့ ခင်ဗျားမမလေး လက်ထပ်တော့မယ်လို့၊ ’လို့’ သည်လိုပျော်စွဲမျှ မျိုးဖြင့် ကျွန်တော်သည် ပေါ့ပါးစွာ လွင့်မျော့နေလေသည်။ စိတ်ထဲတွင် ခြေထောက်နှင့် အခင်း ထိသည်မထင်တော့။ သို့သော် တစ်စုံတစ်ရာက ကျွန်တော်ကို ဟန်တားသည်။ သည်လောက် ကြီးမြတ်ခမ်းနားသည် အရေးတကြီးကိုစွဲကို ဆီကွမ်ဘီအား လွယ်လွယ်ကုကု ကြိုမပြောသင့်။

ရုံးခန်းဆီသို့ ကျွန်တော် လျှောက်လာခဲ့သည်။ အလုပ်တစ်ခုခု လုပ်မည်ဟု ဟန်ဆောင်လာခဲ့ခြင်းပြစ်၏။ ရုံးခန်းထဲရောက်တော့ အင့်သား ထိုင်ပြီး ရှုံးတည်းတည်းကိုသာ စိုက်ကြည့်နေမိသည်။ မန်က်စောစော ရရှိ ခဲ့သည် စိတ်၏ဤမြဲမ်းချမ်းမှုတို့ ကျွန်တော်ထဲမှ ထွက်ပြေးသွားကြပေါ်ပြီး

တစ်ပြိုင်တည်းတွင် မနေ့ညာက အရွှေ့ထဲခဲ့သည် ရင်ခုန်သုံးများလည်း တိတ်ဆိတ် ပြုလေသံကိုသွားခဲ့လေပြီး အကြင်နာအေးရှိပို့တို့ မအေးမြှကြတော့ ပြီလား။

ဆယ်နာရီထိုးသံနှင့်အတူ အလုပ်သမားတွေ မဟာသုခရိပ်မြှိုင် တစ်ခိုက်တွင် လူပုံလုပ်စွဲမြှိုင်စ ပြုလေသည်ကို ပြေတင်းပေါက်မှ ပြင်ဆုံးရန်၊ ငွေတောင်းခံလွှာအထပ်ကြီးကို ကိုင်ကြည့်ပြီး ပြန်ချထားလိုက်သည်။ ပြန်ကြားစရာ စာတစ်စောင် ကောက်ရေးသည်။ ပြန်ဖော်ပြီး ဆုတ်ပစ် လိုက်သည်။

ယာခင်း အလုပ်သမားတစ်ယောက် အလုပ်ကိုစွဲဖြင့် လာတွေ့သည်။ သူနာမည်က နှစ်ဘရေး၊ သူတင်လာသည့်ပြဿနာက ထိုးပြု ပြန်ရောက် မလာသည့် နွားတွေကိစ္စား၊ ဘယ်တော့မှ မဖြေရှင်းနိုင်သည့် ပြဿနာ။

ကျွန်တော်က သုနှင့် စကားမြန်မြန်ဖြတ်ပြုပြီး “ဆီကွမ်ဘီဆီ သွားလွှား၊ အဲဒီမှာ ဘီယာသောက်ချေား၊ ဒီနေ့ ကျွန်တော် မွေးနေ့ပျား။ ကျွန်တော် အလုပ် မလုပ်ဘူး။ ဒီနေ့ ကျွန်တော် အရမ်းပျော်နေတယ်ပျား” ဟု ပြော၍ ပုတ်ကာ တွေ့နဲ့လွတ်လိုက်တော့ သူ ပါးစီးပောင်းသားကြီးနှင့် ပြစ်သွားသည်။

သူ ထွက်သွားသည်နှင့် ပြတ်းပေါက်းမှု ခေါင်းပြု၍ မီးဖိုးဆောင် အဖွဲ့ကို ပျော်စွားထွက်မည့် အစားအသောက်တွေ မြင်းထဲထည့်ပြီး အသင့် လုပ်ထားပါဟု အောင်ပြောလိုက်သည်။

မမရောယ်နှင့် နှစ်ယောက်တည်း နေရောင်အောက်မှာ နေချင်စိတ် ရှုတ်ခြေားပါးလာလို့ ရှုတ်ဘရာက် စိစ္ော်လိုက်ခြင်းပြစ်၏။ မဟာသုခရိပ်မြှိုင်၏ အစဉ်အလောအောက်မှ ခဏပြေးထွက်သွားချင်သည်။ ထမင်းစားခန်းကြီးနှင့် ငွေထည်ပွဲည့်းတွေကို ခဏထားခဲ့ချင်သည်။

မီးဖိုးဆောင်ကို အမိန့်ပေးပြီး မြင်းဇော်းဘက်သို့ လျှောက်လာ ခဲ့သည်။ မမရောယ်အတွက် ဝယ်လင်တန်ကို ပြင်နိုင်းရညီးမည်။ သူကို

မတွေ။ ရထားရုံလည်း တံခါးပွင့်နေသည်။ အားလုံး တိတ်ဆိတ်ဖြစ်သက် နေ၏။ ပြီးမှ အစောင့်ချာတိတ်ကလေး ထွက်လာသည်။ ကျွန်တော်က အကျိုးအကြောင်းမေးတော့ သူက ဘာမျှနားမလည်ဟန်ဖြင့် ပြန်ပြောသည်။

“မမလေးက ဆယ့်နာရီကျော်ကျော်လောက်မှာ ရထားပြင်နိုင်းပါတယ်။ ဘယ်သွားမယ်ဆိုတာ ပြောမသွားပါဘူး။ မြို့ဘက်သွားတယ် ထင်တော် အစ်ကိုလေး”

တိမ်တိက်တွေပေါ်ရောက်နေသည့် ကျွန်တော်မည်သော ဒီးလစ် အက်ရောသည် ပုတ်ခဲ့ပြုတော်ကျော်၏။ စိတ်ကျုံယဉ်စွာ ရေးဆွဲ ထားသည့် တစ်နှုတာအစိအစဉ်တွေ ပျက်စီးခဲ့လေပြီ။

လမ်းလျောက်လိုက် ထိုင်လိုက်ဖြင့် မေမထိထိုင်မသာ အောင့်နေခဲ့ရာ နှေ့လယ်ပိုင်းသို့ ရောက်သွားသည်။ အလုပ်သမားများ စားသောက်ချိန် ခေါင်းလောင်းထိုးသို့ ကြားရပြီ။ ပျော့ပွဲစားခြင်းလည်း ကျွန်တော်နှုန်းတေားတွင် အေးစက်နေပြီ။ နောက်ဆုံးတွင် နှုန်းတို့တွေ နှုန်းတို့တော့မှ သစ်ဓာတာထဲသို့ လမ်းလျောက်တွေအဲသည်။ မန်ပိုင်းက ရင်လိုင်းခတ်သံများ ဆိတ်သွေးသွားခဲ့လေပြီ။ ခံစားမှုတွေ ထုံးထိုင်းသွားလေပြီ။

လမ်းလေးခုံးရောက်ခါနီးတော့ တွေ့ရှုမှုလာအနေသည် ရထား တစ်စီးကို လှုံးမြင်ရသည်။ လမ်းလယ်ခေါင်တွင်ရပ်ပြီး ကျွန်တော် အောင့်နေလိုက်သည်။ ဝယ်လင်တန်က ကျွန်တော်ကိုမြှင့်တော့ ရထားကို တုံ့ခဲ့ရင်လိုက်၏။ ကျွန်တော် ရထားပေါ် ခုန်တက်လိုက်သည်။ သူနှင့် မျက်နှာချင်းဆိုင်တွင် ဝယ်လိုက်တော်၏။ အေားအက လေးလုံနေသည်စီးတွေ ရှုတ်ခြေးပါး ရွှေ့ပျော်သည်။ ဝယ်လင်တန်က ကျွန်တော် နေရာယဉ်ပြီးသည်နှင့် ရထားဆက်မောင်းသည်။ မဖူးပေါ်မှ အလွှာကို ဆွဲချထားသဖြင့် မမ ရောချယ်၏ ရွှေ့ပျော်နာတော်ကို ကျွန်တော် ဖူးတွေ့ခွင့်မရ။

“မမရောချယ်ကို ကျွန်တော် မန်က ဆယ့်တစ်နာရီကတည်းက

လိုက်ရှာနေတာ။ ပြောစစ်းပါဦး၊ ဘယ်တွေလျော်သွားနေတာလဲ”

“ကုန်းမြင့်သာကို သွားတာပါ။ မောင်လေးရဲ့ခေါင်းကိုင်အဖကြေးသီးသွားတာလေ”

အနက်ရှိုင်းဆုံးနေရာမှာ မြှင့်နှုန်းတားခဲ့သည့် ကျွန်တော်နှုန်းလိုပိုင်တွေ အသိစိတ် အပေါ်လွှာသို့ ထိုးတက်လာလေပြီ။

ကျွန်တော် ပြန်မေးလိုက်သည်။

“ဘာကိစ္စရှိလို့ အလောက်ကြီးသွားရတာလဲ။ အားလုံး အစောက်းကတည်းက စိစောင်းပြီပြီ”

“မေပါဦး၊ အားလုံးဆိုတာ မောင်လေး ဘာကိုဆိုလိုတာလဲ”

“စာချုပ်အကြောင်း ပြောတာ။ စာချုပ်ပါအချက်တွေကို မမရောချယ် သန်ကျင်လို့မရရားလေ။ ကျွန်တော် တရားဝင် အသက်ပြည့်ပြီ။ နှစ်ကာန်းလျှော့လုပ်လို့မရတော့ဘူး။ အားလုံး မမရောချယ်ပိုင်ပစ္စည်းတွေ ဖြစ်သွားပြီ”

“မြော် ဟုတ်လား၊ ခုမှ မားလည်တာ။ စကားလုံးတွေက နည်းနည်း သိပ်မရှင်းလို့၊ အဲဒါကို သေချာချင်လို့လေ”

“ခုအသံက ဟိုးအဝေးမှုလာသည် အသံမျိုး၊ အေးစက်စက်း၊ မချုပ်ပြင်ပြင်း၊ ကျွန်တော် သတိရနေသည်အသံက တစ်မျိုး၊ ညတုန်းက ကျွန်တော်နားထဲသို့ တိုးတိုးလေးဝင်လာသံ”

“ခုတော့ ရှုံးပါပြီးနော်”

ကျွန်တော်က ထပ်ပြောလိုက်သည်။

“အင်းရှင်းပါပြီ”

“ဒါဆို ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှပြောစရာမလိုတော့ဘူးပေါ့”

“ပလိုတော့ပါဘူး”

“ဆုံးသော် ကျွန်တော်ရင်ထဲတွင် မရှင်းမရှင်းပြစ်နေသေးသည်။ ထူးဆန်းသော မသက္ကာမှုမျိုး၊ နှစ်ယောက်သားကြားမှ အလိုအလျောက်

စည်းချက်ညီနေသော ရင်ခုန်သံတွေ စီးထွက်သွားသည့်အလား။ ပုလဲကို  
ပေးစဉ်ကလို လိုက်လဲပျော်ဆွင်သော ရယ်သံများ မကြားရတော့။ မမ  
ရေချယ်ကို ထိနိုက်အောင် နစ်ကန်ဒေါလ်ဆိုသည့် အဘိုးကြီးက ဘာတွေ  
သပ်လျှိုလိုက်သည်မှု။

“ငါ အော်မျက်နှာပါ့ကြီး ပန်တင်လိုက်စမ်းပါများ”

ပြောတော့ သူ ပင်တင်ပေးသည်။ ကျွန်တော်ကိုနိုက်ကြည့်နေသည့်  
မျက်လုံးများတွင် ခါတိုင်းလိုကြည့်လင်ဆွန်းလျှင်းမရှိ။ ကျွန်တော် မျှော်လင့်  
ထားသလို ရယ်နေသည့်မျက်လုံးများကို မတွေ့ရ။ ကျွန်တော် တွေးကြောက်  
နေသည့် အင့်မျက်လုံးများလည်း မဟုတ်။ ကျွန်တော်တွင်နိုက်နေသည့်  
မျက်လုံးများမှာ တည်ပြုလွန်းလှသည်။ အကြင်နာဇွဲ့များ လွန်ပြုလေ  
ပြေား။ သူမျက်လုံးများက ကိစ္စတစ်ခုနှင့် ထွက်သွားပြီး ယင်းကိစ္စ စိတ်အေး  
လက်အေး ရှိသွားသည်ပုံမျိုး။

“သူတို့သားအပ ဖြူတက်သွားကြတယ်။ ညာစာ စားပွဲတစ်ခုရှိလိုတဲ့  
အပြန် ဒီလှည့်ဝင်လိမ့်မယ်။ လူစိုကလေးနဲ့ အဆင်ပြေအောင် မမရေချယ်  
ကြီးစားခဲ့ပါတယ်။ မဆိုးပါဘူး၊ ခုတော့ သူ သိပ်အေးစက်စက်ကြီး မဟုတ်  
တော့ပါဘူး”

“ကောင်းပါတယ်။ သူနဲ့ မမရေချယ် ရင်နှီးစေချင်ပါတယ်”

“အမှန်က မမရေချယ် အရင်စေးစားခဲ့ဖူးတဲ့ကိစ္စကို ခုမှုပြန်ရောက်  
လာတာ။ လူစိုနဲ့ မောင်လေးနဲ့ဟာ သိပ်လိုက်ဖက်ညီတဲ့ အတွဲပဲ”

သူ ပြောပြီး ရယ်နေသည်။ ကျွန်တော် လိုက်မရယ်ပါ။ လွန်ကို  
ကျိုစယ်တာ ရက်စက်လွန်းသည်ဟု ကျွန်တော် သောာရသည်။ လွန်ကို  
မထိနိုက်စေချင်ပါ။ အနာတရ မဖြစ်စေချင်ပါ။ တစ်နှေ့မှာ သူ ချုပ်သွေ့ပါ  
လိမ့်မည်။

မမရေချယ် စကားဆက်သည်။

“မောင်လေးရဲ့ခေါင်းကိုင်အဖော်ကြီးဟာ မမရေချယ်ကို သောာ  
မကျွေားထင်တယ်။ ဒါ သူအခွင့်အရေးပါလေ။ ဒါပေမဲ့ နောက်စာ စာပြီး  
တော့ သူနဲ့ မမရေချယ် အတော်လေး အပြန်အလုန် နားလည်သွားကြတယ်။  
တင်းမာမှုတွေ မရှိတော့ဘူး။ သူနဲ့ လန်ဒန်မှာဆုံးဖို့တောင် စီစဉ်ဖြစ်ခဲ့တယ်”

“လန်ဒန်မှာ ဟုတ်လား၊ မမရေချယ်က ခုထိ လန်ဒန်သွားချင်နေ  
တုန်းလား”

“ဟုတ်တယ်လေ၊ ဘာလို့မသွားချင်ရမှာလဲ”

ကျွန်တော် ဘာလှုပြန်မပြောတော့ပါ။ သူဘာသာသူ သွားချင်  
သွားနိုင်သည့် အခွင့်အရေး သူမှာရှိပါသည်။ ဝယ်ချင်ချမ်းချင် လည်ပတ်  
ချင်မှာပါ။ သူမှာ ပိုက်ဆံတော့အများကြီးရှိနေပြီပဲ။ ဒါပေမဲ့ ဒါပေမဲ့ ဘာလို့  
နှစ်ယောက်အတွေးသွားဖို့ သူ မစော်းစားတာပါလိမ့်။

“အိမ်ကို အစောကြီးပြန်ရောက်မှာ။ သစ်တော်ထဲ ဆင်း လမ်း  
လျောက်ရရှင် မကောင်းဘူးလား”

ကျွန်တော်အကြော်ပြေတော့ သူ သောာတူသည်။

“ဆင်း ကောင်းသားပဲ”

ဝယ်လင်တန်ကို ဆက်မောင်းသွားနိုင်းပြီး ကျွန်တော်တို့နှစ်ယောက်  
သစ်တော့စောင့်တွေ စတည်းချုပ်လို့ သစ်လုံးအိမ်မရောက်ခင်တွင် ဆင်းလိုက်  
ကြ၏။ ချောင်းကလေးနဲ့ဘားက လူသွားလမ်းအတိုင်း ကျွန်တော်တို့  
လျောက်လာနဲ့ကြသည်။ မြှော်လိမ့်မြှောက်လမ်းကလေးသည် တောင်ကုန်း  
ပြေပြေကလေးပေါ်သို့ မြှင့်တက်သွားသည်။ သစ်ပင်အောက်တွင် ဟိုတော်မှုံး  
သည်တစ်ပွင့် ကြော်နေသည် တော့ပန်းပွင့်ကလေးများကို မမရေချယ်  
လျောက်ကောက်လာသည်။

ကျွန်တော်က ပန်းပွင့်ကလေးတွေကို သူဆီမှုယူပြီး သစ်ပင်တစ်ပင်  
အောက်တွင် ဖြန်ကြော်လိုက်သည်။ ပြီးမှ ကျွန်တော်ကုတ်အကိုးကို ဖြန်ခင်းပြီး

သူကို ထိုင်ခိုင်းသည်။ သူလက်အိတ်တွေကို ဆွဲချေပြီး လက်ခဲကို ကျွန်တော် နမ်းလိုက်သည်။ ပြီးတော့ သူတိုးထပ်နှင့် မျက်နှာပုံးကိုယျှော်း မဲ့သေးမှ ပန်းပွင့် ကလေးတွေပါ၍ တင်လိုက်သည်။

ပြီးတော့ နှုတ်ခမ်းအစုံကို ကျွန်တော် နမ်းသည်။ ပြီးတော့ နမ်းစရာ နေရာအား ပုံးကို ကျွန်တော် မှတ်မွတ်သိပ်သိပ်နမ်းသည်။ ကာလကြော်မြှင့်စွာ မျိုးသိပ်နဲ့ရာသည် အချိန်စိတ်တို့ ယိုင်ပါက်ကွဲခြင်းပင်။ မမရေချေယ်က လုံးဝ မငြင်းဘဲ အလိုက်သင့်ကလေး နေပေးသည်။

သူပေါင်ပေါ်တွင် လုံခိုင်ချေလိုကတော့ မမရေချေယ်က လက်ချောင်း သွေယ်သွယ်ကလေးများဖြင့် ကျွန်တော်ဆံပင်တွေကို ပွုတ်သပ်ပေးနေသည်။ ကျွန်တော်က မျက်လုံးတွေပိတ်ထားလိုက်၏။ သည်တာဒ်ကို မဆုံးစေ ချင်တော့။ အသက်ရှင်နေသရွှေ သည်လိုပင် နေသွားလိုက်ချင်ပါ၏။

အတန်ကြာမှ မမရေချေယ် စကားစသည်။

“မောင်လေးကို မမရေချေယ် ဘာလိုကျော်းတင်စကား မပြောတာလဲ ဆိုပြီး အဲ ဉာဏ်ဘူးလား။ ဘာပြောရမှန်းမသိလို့လော့။ မမရေချေယ်က ကိုယ်ကိုယ်ကိုယ် စိတ်မြှင့်လက်မြှင့်အနိုင်ဆုံးမိန့်မလို့ အောက်မေ့ခဲ့တယ်။ မောင်လေးက ပိုဆိုးတာကိုး။ မောင်လေးရဲ့ရက်ရောမှုအတွက် ဘယ်လို တံ့ပြန်ရမယ်ဆိုတာ အရှင်ယူရှုံးမယ်”

ကျွန်တော် ဘာမှမရှုံးရောရပါလား မမရေချေယ်။ ဒါတွေအောင့်ဟာ မမရေချေယ်ရပိုင်ခွင့်တွေပဲဟာ။ နမ်းချင်သေးတယ် မမရေချေယ်ရယ်”

ရုတ်ခြည်းပြောသည်။

“တစ်ခုနားလည်လိုက်ပြီး သစ်တော်လိုက် ဘယ်တော့မှ မောင်လေးနဲ့ မြင်ယောက်တည်း လမ်းလျောက်မထွက်တော့ဘူး။ ကဲ ထပါရစေတော့”

ကျွန်တော် သူကို ဆွဲစွဲ ထပ်မံပဲပေးလိုက်ပြီး ဦးညွှတ်လိုက်သည်။ ပြီးတော့ ဦးထပ်နှင့် မျက်နှာပုံးကို ကောက်ယူပေးလိုက်သည်။ နှစ်ခုစလုံးကို

လက်ပွဲ၊ အိတ်ထဲ ထိုးကြော်ထည်ပြီး စက္ခဗ္ဗာကလေးတစ်ခု နှိုက်ယူလိုက်ပြီး အပတ်ခွာသည်။ ပြီးတော့ ကျွန်တော်သိ ကမ်းပေးသည်။

“ရွှေ မောင်လေးအတွက် မွေးနှေ့လက်ဆောင်း အမှန်က ဒါထက် စောစောပေးရမှား။ ကိုယ့်ကိုယ်ကိုယ် သူငြော်မကြိုးဖြစ်နေမှန်း မသိလို့”

ပင်ကိုဖြော်ပြီး ကျွန်တော်လည်စီးတွင် ထိုးပေးသည်။ ပုလုလုံး ကလေးပါသည့် ချေလည်စီး ရင်ထိုးကလေး။

“က ခဲ မမရေချေယ် အိမ်ပြန်ခွင့်ပြီးလား”

သူက ကျွန်တော်သိ လက်ကမ်းပေးရင်းပြောလာခြင်းဖြစ်သည်။ ခုမှ ကျွန်တော် သတိရသည်။ နှေ့လယ်စာ မစားရသေးပါကလေး။ ဉာဏ်ဆောင်းပြီး တော်စားတော့မည်။ လမ်းလျောက်ပြန်လာရင်း မျက်စိတ်တွင် ကြက်သားပြတ်ကြော်နွင့် ဝက်ပေါင်ခြောက်တွေကို မြင်ယောင်နေ၏။ ကျွန်တော်တို့ရှေ့တွင် ညီအစ်ကိုရှုစ်ယောက်၏ လျှို့ဝှက်ကျောက်စာတိုင်ရှိရှာ ရွှင်းသာသည် ဘားခန်ပေါ်လာသည်။ ချက်ချင်း ပြန်လည့်စီး ကျွန်တော် ဟန်ပြင်လိုက်သည်။ သို့သော် သိပ်နောက်ကျေားပါပြီ။

“အဒါ ဘာလ မောင်လေး၊ မြေကြိုးထဲက ထွက်လာတဲ့ ကျောက်ပြားကြိုး မဟုတ်လား”

ကျွန်တော် ခပ်လောလောပြန်ပြာလိုက်သည်။

“ဘာမှမဟုတ်ပါဘူး။ မြေခကုမှတ်တဲ့ ကျောက်တိုင်ပါ။ လာ ဒိုဘယ်ဘက်လမ်းက ဆင်းကြမယ်။ နည်းနည်းတော့ စောက်တယ်မော်”

“ခေါ်နေပါဦးး ကြည့်ရအောင်။ ဒီမောက်ကို တစ်ခုပါမှ မရောက်ဖူးဘူး”

ကျောက်ပြားသိကို ဆက်လျောက်သွားပြီး သေသေချာချာ သူ ကြည့်သည်။ နှုတ်ခမ်းကလေး နှစ်ဗြို့လွှဲပော်ကာ စာလုံးတွေကို ပတ်မဲ့သည်။ ကျွန်တော် အသက်ရှုံးရှုံး စောင့်ကြည့်နေ၏။ သူတစ်ကိုယ်လုံးတော်ခဲ့ ဖြစ်သွားသည်ကို ကျွန်တော် မြင်လိုက်သည်။ နောက်တစ်ကျော် ပြန်စတ်

နေပြန်သည်။ ကျွန်တော်ဆီပြန်လာကာ ဆက်လျောက်သွား၏။ ကျွန်တော်  
လက်ကို မကိုင်တော့။

ကျောက်ပြားပေါ့မှ စာအကြောင်း သူ ဘာမျှမမေး။ မမြော့။  
ကျွန်တော်ကလည်း ရောင့်နေလိုက်၏။ သို့သော် ကျောက်ပြားကြီးက  
ကျွန်တော်တို့နှင့်အတူ လိုက်ပါလာသည်ထင်ရှု၏။ ကျွန်တော်မျက်စိတ်တွင်  
ကျော်ကျောက်ကောက် စာကြောင်းအော့ မြင်နေသည်။ အောက်တွင် နေဖိုး  
ထိုးထား၏။ အတိုကောက်စာလုံးနှစ်လုံးက အော့ အော့။ သေသေချာချာ  
ထင်အောင် ရေးထားမြင်းဖြစ်၏။ ပြီးတော့ ကျောက်တုံးအောက်တွင်  
ကျွန်တော်ဖြုပ်ထားသည့် မှတ်စုစာအပ်ကလေးကို မြင်နေ၏။

မမရောဂါယ်တစ်ယောက် သိသိသာသာ ချောက်ချားနေသည်။ စကား  
တစ်ခွန်းမျှမပြောတော့။ ကျွန်တော် တစ်ခုခုပြောမှဖြစ်တော့မည်။ စကား  
ပြန်စတော့ ကျွန်တော်အသံက ပုံမှန်။

“ကျွန်တော် ဒီနေရာကို မမရောဂါယ်နဲ့အတူလာဖို့ပါပဲ့ ဒီနေရာဟာ  
အစ်ကိုအကြောက်ဆုံး ရွှင်းသာနေရာပဲ့။ မဟာသုခရိုပ်ဖြူင် ပိုင်စားမြေ  
အားလုံးကို ဆီးမြှင့်ရတဲ့နေရာလေ”

“စောစောမျို့ဘဲ မင်းမွေးနော်အထိ စောင့်နေတယ်ပေါ့လေ”

“ဟာ မဟုတ်ဘူး၊ မဟုတ်ဘူး။ အဲဒီလိုမဟုတ်ရပါဘူး မမရောဂါယ်”

ကျွန်တော် ပေါ်တိုးတိုးပြန်ပြောလိုက်သည်။ မောက်ထပ် စကားမပြော  
ဖြစ်ကတော့ဘဲ ဆက်လျောက်လာခဲ့ကြသည်။ အိမ်ရောက်တော့ သူ့အခန်းကို  
သူ တန်းတက်သွားသည်။

ကျွန်တော်က ရော့ပါး အဝတ်အစားလဲသည်။ သို့သော် စိတ်ထဲ  
မပေါ့ပါးတော့။ မိုးကောင်းက်ကြီးတစ်ခုလုံး နိမ့်ကျြော်ဆင်းလာပြီး ရင်ဘတ်  
ပေါ့ စိထားသည့်အလား ခံစားနေရ၏။ အာယ်မည်သော နတ်မိဇ္ဈာ  
မကောင်းဆုံးပါးတို့က ကျွန်တော်တို့နှစ်ယောက်ကို သည်နေရာရောက်အော့

ခေါ်ဆောင်သွားခြင်းပါလဲ။ ကျွန်တော်ဦးခေါင်းတွေ ချာချာလည်ဖြော်

ဘာလဖြစ်ဖြစ် ကျောက်ပြားအောက်က စာအကြောင်းတော့ ဘယ်လို့  
သိနိုင်စရာအကြောင်းမရှိ။ အစ်ကိုတစ်ယောက် သည်စာကို ရေးနေစဉ်  
နေမကောင်းဖြစ်နေပြီ။ အရာတိုင်းကို သံသယမျက်စိဖြင့်သာ ကြည့်ဖြော်  
သေဖိုးအရှိန်က သိပ်မဝေးတော့။ သူ ဘာတွေရေးနေသည်ကို သူ သိပုံမဟာ။

ရှတ်တရှင် မြင်ကွင်းထဲကို စာကြောင်းတစ်ကြောင်း ဝင်လာသလို  
ထင်လိုက်၏။ မြင်လိုက်၏။ ‘ငွေကလွှဲပြီး သူနဲ့သားမှာ ဘာမှမရှိဘူး။’  
သည်လို့ရေးလိုက်တဲ့အတွက် ဘုရားသင် စွင့်လွှတ်တော်မှုမှာပါ’

ကျွန်တော်တို့နှစ်ယောက် ထမင်းစားခန်းတွင် ဆုံးကြသည်။ ရွှေနှင့်  
ဆီကွမ်ဘီတို့က အသင့်စောင့်နေကြ၏။ ကျွန်တော်မွေးနော်အတွက် အထူး  
ပြင်ဆင်ထားကြ၏။ ငွေထည်ပစ္စည်းတွေ၊ အခန်းဆီးတွေ၊ စားပွဲခင်းတွေ၊  
အားလုံးပြုရွေးပြောင်လက်နေ၏။

မမရောဂါယ်က ပျော်ရွှင်စွာ ရုရ်မောရင်း ကျွန်တော်မွေးနော်အတွက်  
ဆုတေသန်းပေးသည်။ နှစ်ဆယ်ငါးနှစ်တာ အချိန်ကာလသည် ကျွန်တော်  
နောက်တွင် ကျို့ခဲ့သလို ခံစားနေရ၏။ မွေးနော်စားရိုင်းကို လုပ်ပွဲကြီးဟု  
ထင်လာ၏။ တမင်းဘန်ဆောင်ပျော်နေကြသလို ထင်လာ၏။ ဒါကို ရင်ထဲက  
မကျော်ဖြစ်လာ၏။ အပြင်းအထန် ပေါက်ကွဲချင်လာ၏။ ဤသို့ဖြင့်  
ဂိုင်တွေကို ပေါ်များများသောက်နေမိ၏။ သူ့ဖုန်ခြုံတဲ့လို့ မပြတ်  
ထည့်ပေးနေမိသည်။ သည်အဲတွင်မှ ရင်မှုမှာနော်နေသည် ခုံးသံးကာ  
ထုံးသလိုဖြစ်လာသည်။ ကမ္မည်းကျောက်စာတိုင်ကိုစွဲကို မေ့မေ့ပျောက်ဆျောက်  
နေနိုင်လာသည်။

နှစ်ယောက်သား ထမင်းစားခန်းထဲတွင် ဘယ်လာက်ကြာအောင်  
ထို့နေမိသည်မသိ။ ရထားဘီးသံတွေ ကြားရသည်။ နတ်ကန်ဒေါသံသားအောင်  
အမင်းစားခန်းထဲ ဝင်လာကြသည်။ စားပွဲပေါ့တွင် စားကျွန်မှုအဲ

ရှုပ်ပွန်၏။ တစ်ဝက်တစ်သိန်းပျက်ကျန့်နေသော ထိုင်ခွက်က နှစ်ခွက်။ ကျွန်တော်က ထဲပြီး ကုလားထိုင်နှစ်လုံး ဆွဲပေးလိုက်သည်။ ခြေလုမ်းတွေ မယ့်ချင်တော်။ ခေါင်းကိုင်အဖော်က သူတို့ စာချို့ပြုစေကြောင်း၊ မွေးနှေ့အတွက် ဆုတောင်း ပေးနှို့ ခဏာဝင်လာခြင်းပြစ်ကြောင်း ပြောပြသည်။

သိဂုံမ်ဘိုက ဖော်ခွက်နှစ်လုံးယူလာသည်။ လုစိုက အပြာရောင် ဝတ်နှစ်။ ကျွန်တော်ကို စိုက်ကြည့်နေသည်။ သူ့မျက်လုံးတွေကို ကျွန်တော် အပို့ယ်ကောက်နိုင်ပါသည်။ ကျွန်တော် အရှစ်မှုံးနှေ့ပြုလာဟု မေးနေသည့် အကြည့်ပြစ်ပါ၏။

အားလုံး ပြန်ထိုင်ကြပြီး စကားရိုင်းအသစ် စသည်။ နေ့လယ်က ပြောည့်ခြုံပြီးပြစ်၍ သားအဖနှစ်ယောက်နှင့် မမရော့ယ်တို့ စကားတွေ ဖော်ပွဲနေကြသည်။ စားပွဲထိုင်တွင်ထိုင်ပြီး နှုတ်သိတ်နေသူက ကျွန်တော်။ စကားစို့ လန့်နေ၏။ ခေါင်းထဲတွင် ဝင်နေသည်က ထုတ်ဖော်မြှောင်း ဖြစ်၏။

နှစ်ကန်ဒေါ်ပေါ်က ဖန်ခွက်ကို ကိုင်ပြီး ရှေ့သို့ကိုင်းကာ အပြီးဖြင့် ဆုတောင်းစကားဆိုသည်။

“အသက်အစိတ်ပြည့်သွားတဲ့ ဖီးလစ်အတွက် ပျော်ဆွင်စွာနဲ့ သက်တော် ရာကျုံရှည်ပါစေ့ဗျား”

သူတို့သုံးယောက်စလုံး ကျွန်တော်ကို စိုက်ကြည့်နေကြသည်။ သောက်ထားသည့် ပိုင်အရှို့နှေ့ကြောင့်လား၊ ရင်တွင် ပျော်နေလိုလား မသိုံး လုစိုက်သားအဖက် ချုစို့အကောင်းဆုံး၊ ယုံကြည်အားကိုရရှိုးဟု စိတ်ထင်နေ၏။

သူတို့ကို ကျွန်တော် ခင်ပါသည်။ ပြီးတော့ ကျွန်တော်အချစ်ဆုံး ကျွန်တော်အသည်းနှင့် မမရော့ယ်။ ကျွန်တော်နည်းတွေ ပျော်ဆွန်းလို့ ထင်ပါရဲ့၊ မျက်ရည်တွေ လည်နေသည်။ မသိမသာ ခေါင်းညီတ်ပြု၏

ကျွန်တော်ပြောမည့်စကားကို ကြိုးသိနေသည့်အလား။ ပြောဖို့အားပေးနေသည့်အလား။

ကျွန်တော် မတ်တတ်ထရပ်လိုက်သည်။ အားလုံးကို ကျေးဇူးတင်စကား ပြောသည်။ ပြီးတော့ စိုင်ခွက်ကို ဖြည့်လိုက်သည်။

“ကျွန်တော်ကလည်း ပြန်ဆောင်ပါရမေး။ မန်ကာတည်းက ကျွန်တော်ဟာ ကမ္ဘာပါဌာ အပျော်ဆွင်ဆုံး လူတစ်ယောက် ဖြစ်နေပါတယ်။ ကျွန်တော်လိုပဲ ကျွန်တော်ခေါင်းကိုင်အဖော်ရယ်၊ လူစိရယ်၊ ကျွန်တော် အနီးလောင်း မမရော့ယ်ရယ် အားလုံး ပျော်ဆွင်ကြပါစေလို့”

ပြောပြီး ဖန်ခွက်ကို မေ့ချုလိုက်သည်။ ပြီးတော့ အားလုံးကို ပြုပြီးဖြော်ကြပါ ကြည့်လိုက်သည်။ ဟင် ဘယ်လိုပြစ်တော်ပါလိမ့်။ သုံးယောက်စလုံး ကျောက်ဆစ်ရပ်တွေ ဖြစ်ကုန်သလို ပြုမြင်နေကြသည်။ အဘိုးကြီးကို ကြည့်လိုက်တော့ စိတ်ရှုပ်သွားပုံရ၏။ မမရော့ယ်ကို ကြည့်လိုက်သည်။ စောစောက အပြီး ဘယ်ရောက်သွားပါလိမ့်။ ကျွန်တော်ကို စိုက်ကြည့်နေသည်။ ရေခဲရပ် မျက်နှာမျိုးဖြင့် ပြောသည်။

“ဘယ်လိုပြစ်တာလဲ မောင်လေး၊ မင်း ဘာတွေလျှောက်ပြောနေတာလဲ။ သိပ်မှုံးသွားပြီလား”

ဖန်ခွက်ကို စားပွဲပေါ် ပြန်တင်လိုက်သည်။ ကျွန်တော်လက်တွေ ချိန်သားမကိုက်တော့။ စားပွဲချိန်းတွင် တင်မြို့ ဖန်ခွက် ကျွန်တော်သွားသည်။

“ကျွန်တော် တောင်းပန်ပါတယ် မမရော့ယ်၊ ကျွန်တော် ကြော့တာ စောသွားတယ်ထင်တယ်”

မယိုင်အောင် စားပွဲကို ကျွန်တော် အားပြုကိုင်ထားရသည်။ နားထဲတွင် အသံလဲတွေ ရူည်နေ၏။ မမရော့ယ် ဘာကိုမားမလည်တော်ပါလိမ့်။ ကျွန်တော်ကိုမကြည့်ဘဲ လုစိုက်သားအဖကိုကြည့်ပြီး ပြောသည်။

“ရေခဲယုံ့အတင်တော့ မွေးနေမှာ ပျော်လွန်းပြီး စိုင်များသွားလို့

ထင်တယ်။ မန္ဒားမနပ် ကျောင်းသားလေးတစ်ယောက်ရဲ့ ရွှေးမိုက်တာမျိုးကို ခွင့်လွှတ်ကြပါနော်။ ပြီးတော့ မောစ်လိုက်ကြပါ။ သူ အမှားပြုသွားရင် တောင်းပန်မှာပါ။ ကဲ အညွှန်းထဲ သွားကြရအောင်လား”

ထရပ်ပြီး အညွှန်းဆီသို့ သုက ဦးဆောင်ခေါ်သွားသည်။ ထမင်းစားခန်းထဲတွင် ကျွန်ုင်တော်တစ်ယောက်တည်း ရပ်ကျွန်ုင်ရန်သည်။ စားပွဲမှ အရိုးပန်ကန်တွေ့ အကြောင်းအကျိန်တွေကို အကြောင်းသား ငင်းကြည့်နေဖို့။

စားပွဲခင်းပေါ်တွင် ဝိုင်တွေ့ ဖိတ်စဉ်ထားသဖြင့် အကွက်လိုက် အကွက်လိုက်။ ကုလားထိုင်တွေက နောက်ခုတ်လျက်။ ကျွန်ုင်တော်ရင် ထဲတွင် ခံစားမှုများ ထုတိုင်းသွားလေပြီ။ ကျွန်ုင်တော်နှင့်လုံးသားနေရာတွင် လေဟာနယ်ကြီးတစ်ခု ငင်လာသလိုပါပဲ။

ဘာလုပ်ရမှန်းမသိသဖြင့် ကျွန်ုင်တော် ခဏာငြိမ်နေလိုက်သည်။ ပြီးမှ ယိုင်ထိုးယိုင်ထိုးနှင့် ထမင်းစားခန်းထဲက ထွက်လာခဲ့သည်။ စာကြည့်ခန်းထဲ ဝင်ပြီး မီးမထွန်းသဲ ထိုင်နေလိုက်၏။ ဝိုင်တာနိုင်ကြောင့် ကျွန်ုင်တော် နိုက်သွားမိခြင်း ပါကလား။ ဒါထက် သည်လိုပြာလိုက်ခြင်းအတွက် ဘာကြောင့် မမရောဂျ် မခံမရပိန်းဖြစ်ရတာလဲ။ လျှို့ဝှက်အပ်သည့်ကိစ္စဟု နှစ်ယောက်စလုံး သစ္စာ ဆိုထားကြတာမှုမဟုတ်ဘူး။ အီမံရှေ့တဲ့ခါးမကြီးဖွင့်သံ ကြားရသည်။ နှစ်ကန်ဒေါ်သားအဖ နှုတ်ဆက်သံ၊ ရထားထွက်သံများ ကြားနေရာ၏။

ကျွန်ုင်တော်ခေါင်းထဲတွင် အတွေးများ ကြည့်လင်စ ပြပြီး ဆက်ထိုင်ပြီး အသာနားဆောင်နေလိုက်၏။ အပေါ်ထပ် သူတက်သွားသံ၊ စကတ်နှင့် လျေခါးထစ်များ ပွုတ်တိုက်သံများ ကြားနေရသည်။ ထိုင်ရာမှ ထပြီး သူနောက်လိုက်သွားသည်။

မမရောဂျ် ဆီးပြောသည်။ အပေါ်ထပ် ဝံရံတာတွင် သူကို မီသည်။

“မောင်လေး အပိုပြီးထင်နေတာ။ နောက်ထပ် အမှားမှား အယွင်း ယွင်းတွေ ထပ်မဖြစ်ခင် မင်းသွားအပိုပိုင်ကောင်းမယ် မီးလှုံး”

“သူတို့ ပြန်သွားကြပြီ။ ကျွန်ုင်တော် တောင်းပန်ပါတယ် မမရောဂျ်။ ဒါပေမဲ့ ကျွန်ုင်တော်ပြောပါရစေ၊ သူတို့သားအဖက ဖိတ်ချုပါပါတယ်။ ဘယ်သူမှ ပြန်ပြောမှာ မဟုတ်ပါဘူး”

“မော် ဒုက္ခပါပဲလား။ သူတို့ ဘယ်သူမှ ပြန်မပြောပါစေနဲ့လို့ ဆုတောင်းရမှာပဲ။ သူတို့ ဘာမှုမမသိတာ။ မင်းလုပ်ပုံက မြင်းထိန်း တစ်ယောက်နဲ့ အစေဆဲနဲ့ဖြစ်တဲ့ နိုးကြောင်းနှင့်ရုက်ဘတ်လမ်းမျိုးနဲ့ တုနေတယ်။ သိပ်ရှုက်နဲ့ကောင်းတာပဲ။ ဘဝမှာ ဒါလောက် ရှုက်စရာကောင်းတာမျိုးနဲ့ တစ်ခါမှ မကြုဖူးခဲ့ဘူး”

မျက်နှာတွေ့ ဖြူရောနေဆုံးသေးသည်။ ဘယ်တုန်းကမှ မတွေ့ ပူးသည် မျက်နှာမျိုးဖြစ်နေ၏။

“မဇော်ကတော့ မမရောဂျ် မရှုက်ပါဘူး။ ကတိ ပေးသေးတယ်လဲ။ မဇော် သန်းခေါင်မှာလေး။ သဘာမတုရင် ကျွန်ုင်တော် ထွက်သွားမှာပဲ့”

“ကတိ ဟုတ်လား၊ ဘာကတိလဲ”

“ကျွန်ုင်တော်တို့လောက်ထပ်မယ်ဆိုတဲ့ကတိလေး”

သုက လက်ထဲမှ ဖယောင်းတိုင်မြောက်ပြီး ကျွန်ုင်တော်မျက်နှာကို သေသေချာချာကြည့်သည်။

“မင်း ဘာတွေ့ မူးမူးရွှေးရွှေးနဲ့ လျောက်ပြောနေတာလဲ မီးလှုံး အမိုးယ်မရှိ။ ဘာကတိပေးလိုတဲ့။ ပြောစမ်းပါ။ မမရောဂျ် မင်းကို ဘာကတိစကား ပြောမိလိုတဲ့”

ကျွန်ုင်တော် သူကို စုံစုံရဲ့ပြန်ကြည့်လိုက်သည်။ သတိလက်လွတ်ပြစ်နေသည်က ကျွန်ုင်တော်မဟုတ်။ သူ၊ သူ၊ မမရောဂျ်။ ကျွန်ုင်တော်မျက်နှာတစ်ခုလုံး နဲ့ရှုပြီးထင်၏။

“မမရောဂျ် ကျွန်ုင်တော်ကို မေးတယ်လေး။ ဘာလိုချင်လဲတဲ့။ မွေးနဲ့ လက်ဆောင်းမယ်တဲ့။ ကျွန်ုင်တော် ဘာပြန်ပြောလဲ။ ကျွန်ုင်တော် ဘာလိုချင်

ရမှာပဲ၊ မမကိုလက်ထပ်ဖိုကလျှပြီး ဘာမှမလိုချင်ဘူးလို ကွွန်တော် ပြောခဲ့တယ်လဲ”

သူက ဘာမျှမပြောတော်ဘဲ ကျွန်တော်ကို မယ့်ကြည့်နိုင်စွာ၊ စိတ်  
ရွှေပ်ထွေးစွာ ပြန်ကြည့်နေသည်။ သူ နားမလည်သည့် နိုင်ငံခြားဘာသာ  
တစ်ခုကို နားထောင်နေရသည့်အလား။ ဉာက ကျွန်တော်ပြောခဲ့တာတွေကို  
တစ်ခုမှ နားမလည်သည့်ပုံမျိုး။ ကျွန်တော်ပြောခဲ့တာတွေကို သူ တကယ်  
နားမလည်တာလား။ ဒါမှမဟုတ် ကျွန်တော်ကပဲ သူ ကတိကဝဝတ်ပြုသည့်  
စကားလုံးများကို နားမလည်တာလား။ အကောက်အယု လွှဲတာလား။  
ကျွန်တော်အတွက် အဲသောက်နိုင်ဖွေ့ဖြစ်နေသည်။

ଏ ଅର୍ଗନ୍ତାଙ୍କେ ଆଖିଯିବାଲ୍ଲ ପ୍ରତିରଥାଯି ସ୍ଥିତିଲ୍ଲ ଗ୍ୟାଫି ଟେର୍ହ ଅମ୍ବାଃ  
ଏକାଧିନ୍ଦୁ ଅଭିଭାବିତ ଦୀର୍ଘକାଳୀଙ୍କିତ ହୈଲ୍ଲ । ଚାହିଁ ଏହା ଗ୍ୟାଫି ଟେର୍ହ ଥାଃ ଦେଇଲ୍ଲ ସ୍ଥିତିଲ୍ଲ  
ଅର୍ଗନ୍ତକୁ ଫର୍ତ୍ତିବାର୍ଣ୍ଣ କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା

“ကဲ ကျွန်တော် အရှင်းဆုံးစကားလုံးနဲ့ မေးမယ်။ မမရေချယ်  
ကျွန်တော်ကို လက်ထပ်မှုလား”

ବୁଗ ଲାଗ୍ନେରିପ୍ରିସ୍: ଗ୍ରୂଫ୍ଟଟେକ୍ନିକ୍ ମୋଡ୍: ଡିଟରିବ୍ୟୁଁ:  
ଗ୍ରୂଫ୍ଟଟେକ୍ ଥାର୍ମଫଲିନ୍ଡ୍ରିପ୍ରିସ୍ଟିପ୍ରିଣ୍ଡଲିଙ୍କରିବ୍ୟୁଁ। ଯାହାରେ ବୁଗ ଲାଗ୍ନେରିକ୍ରିଏଟିଵ୍  
ପରିପ୍ରେସ୍: ବୁଗ ପରିପ୍ରେସ୍ ।

“ဒါဆို မဟရေချယ် ကျွန်တော်ကို မချုပ်ဘူးပေါ့၊ ဟုတ်လား။ ဒါဆိုသက်သက်ဟန်ဆောင်နေတာပေါ့။ ငင်ဗျား ဘာဖြစ်လို့ အဲဒီလိုလုပ်တာလဲ။ မန္တုသာက ပြောတာကော် မသားစကား တွေပေါ့၊ ဟုတ်လား။”

သူမှုက်လုပ်များ အဆင်ဝါဒီးဖြစ်သွားပြန်သည်။ ဘာမှန်မလည်ဟန်။ ကျွန်တော်တို့နှစ်ယောက် သူမြတ်မြင်ပြင်ပြင်ဖြစ်သွားလေပြီ။ ရင်မှာ ဒဏ်ရာ

ଗୀଯତ୍ରିପ୍ରଦ ॥ ରେଣୁଯାହିଲେ ତୀର୍ତ୍ତିକିନ୍ତିମାନ୍ୟ ଗୁରୁକୁ ଦେଖିଲୁଗିଥିଲୁଏବୁ ।

“ဖြစ်သွားတဲ့ကိစ္စတွေအတွက် မင်း မမရေချယ်ကို အပြစ်ပြောရဲ  
သလား။ မင်းပေးတဲ့ လက်ဝတ်ရှုတာတွေအတွက် ကျေးဇူးတဲ့ပြန်တဲ့  
သဘောပဲ။ ဒါထက် ဘာမှမဟား”

ကျွန်တော် ရေးရေးမြင်လာပြီ။ အစ်ကိုမြင်သလို မြင်တတ်လာပြီ။  
ကျွန်တော်အစ်ကိုလည်း သူအပေါ် အများကြီး ဖျော်လင့်ခဲ့သည်။ သို့သော်  
ရမသွားဘဲ ဘဝတစ်ပါးသို့ ပြောင်းခဲ့ရသည်။ အစ်ကို ကျွန်တော်နဲ့တေားသို့  
ရှုတ်ခြေများ ရောက်လာသည်။ ဟုတ်တယ်၊ အဓိပ်ထဲမှာ အစ်ကို ရပ်မောင်သည်။  
ပယောင်းတိုင်မီးရောင် တရာ်ပျော်အောက်က အဓိပ်ထဲမှာ ကျွန်တော်တို့  
ညီအစ်ကိုနှစ်ယောက် သူကို စိုက်ကြည့်နေကြသည်။ ဘာမျှ မျှော်လင့်ချက်  
မရှိတော့သည် အနိပ်စက်ခံ နဲ့လုံးသားပိုင်ရှင် ညီအစ်ကို။ ဘုက္က ကျွန်တော်တို့  
နှစ်ယောက်ကို စွမ်းခဲ့သည်မျှက်လုံးတွေနဲ့ စိုက်ကြည့်နေ၏။ မျက်နှာတွင်  
အကိုယ်သွေး ရှာမရတော့။ မျက်နှာတစ်ခြမ်းသာ ပယောင်းတိုင် မီးရောင်တွင်  
မင်ရော်၏ ပိုက်ဆုံးအကြေဖော်ပေါ်က မျက်နှာမျိုး။

“မင်း ဘာဖြစ်လို့ ဒါလောက် နိုက်ကြည့်နေတာလဲ။ မမရေချယ် ဘာအပိုစ် ကျေးမှုလိုပါလိုလဲ။ ဟင် မင်းမှုက်နာ ဘယ်လိုပြစ်သားတာလဲ”

ကျွန်တော် စဉ်းစားသည်။ သူကို ဘာများ ထပ်ပေးစရာ ကျွန်သေး ပါလိမ့်။ အတွင်းပစ္စည်းအားလုံးနှင့် မဟာသခရိပ်မြိုင်အိမ်ကြီးရော မြတေသပါ သူလက်ထဲ ရောက်သွားပြီ။ ကျွန်တော် အသွေးအသားနှင့် ကျွန်တော် နဲ့သားကိုပါ သူ ယူသွားပြီ။ ဘာမျှ မကျွန်တော့။ ကျွန်လျင်လည်း ထိတ်လန်းကြောက်ချုံမှုသာ ကျွန်လိမ့်မည်။

သူလက်ထဲမှ ဖယ်ရောင်းတိုင်ကို ဆတ်ခနဲ့ ဆွဲယူလိုက်ပြီး လျေားခါး၊ လက်နှင့်ပေါ်တင်လိုက်သည်။ အောက် ကျွန်ုတ်ဘုံလက်နှစ်က် သူလည်ပင်းဆီ

ရောက်သွားသည်။ သူ မလွပ်နိုင်တော့။ မျက်လုံးကြီးတွေ ပြုးပြီးလျှင် ကျွန်တော့ကို အလန့်တကြား ကြည့်နေသည်။ ကျွန်တော့လက်တွေက အထိတ်တလန့်ဖြစ်နေသည်။ ငါက်တစ်ကောင်ကို မိထားသည့်အလား။ ကျွန်တော် တအားညွှန်လိုက်သည်။ ငါက်ကလေး အတောင်တဖျပ်ဖျပ်ခတ်ပြီး တစ်ခဏာအတွင်း အသက်ထွက်သွားလိမ့်မည်။ သို့သော် လွှတ်လိုက်သည့်နှင့် လွှတ်ရာကို ပျော်ပြီးလိမ့်မည်။

“ကျွန်တော့ကို ဘယ်တော့မှ ခွဲမသွားရဘူး။ ပြော မခွဲပါဘူးလို့ပြော”

သူ နှုတ်ခိုးကလေး တရွေ့ချွဲလွှုပ်လာသည်။ သို့သော် အသံမထွက်နိုင်တော့။ ကျွန်တော့လက်နှစ်ဖက် ညွှန်အားက ပြင်းသည့်ထက် ပြင်းလာ နေသာမကြောင့် ဖြစ်၏။ ရုတ်တရာက် သတိဝင်လာပြီး ကျွန်တော် လွှတ်ပေးလိုက်သည်။ လည်ပင်းကို သူ လက်နှစ်ဖက်နှင့် ကိုင်ပြီး နောက်ဆတ်သွားသည်။ ရွှေလည်တိုင်းကြောကြောတွင် ကျွန်တော့လက်ရာတွေ အတိုင်းသား ထင်လျက်။

“ကျွန်တော့ကို မမရောဂျယ် လက်ထပ်မယ်မဟုတ်လား”

သူ ဘာမျှမပြော သူအခန်းဆီသို့ တန်းပြီးသွားသည်။ လက်နှစ်ဖက်ဖြင့် လည်ပင်းကိုဆပ်လျက်။ ကျွန်တော့ကို လှည့်ကြည့်လည့်ကြည့်နှင့် ပြေးထွက်သွားခြင်းဖြစ်၏။

•

## အခန်း [၂၃]

မနက်နှီးလင်းတော့ နံနက်စာရိုင်းတွင်ထိုင်ရင်း အပြင်သို့ ၇၈:ကြည့်နေ ပါသည်။ သို့သော် ရိုစာဝေမျက်လုံးတွေက ဘာမျှမဖြင့်၊ သို့ကြောင်းတင်လာသည်။ ကိုင်လာသည့် ငွေလင်ပန်းထဲတွင် စာရွက်ကလေးတစ်ရွက် တင်လျက်။

“မစွေတာကန်ဒေါလ်ရုံးပြင်းထိန်းကောင်လေး လာပို့တာပါ။ ဘာပြန်မှာ မလဲတဲ့ စောင့်နေပါတယ်ခင်ဗျာ”

စာကို ခံပါသွားသွားကျွန်တော် ဖတ်လိုက်သည်။

“ချုစ်သေး ဒီးလင်

ဥက္ကဖြစ်တဲ့ကိုစွဲနဲ့ပတ်သက်ပြီး လူစီ အရေးစိတ်ဆင်းရဲ့ နေတယ်။ ဒီးလင် ဘယ်လိုခံစားနေရတယ်ဆိုတာ လူစီက အဖေထက် ပိုသိနေတယ်။ လူစီဟာ ဒီးလင်ရဲ့သွေးယ်ချင်းဆိုတာ မမောပါနဲ့။ အမြိတ်းလည်း သူငယ်ချင်းအဖြစ်နဲ့ ရပ်တည်သွားမှာပါ။ ဒီမနက် မြို့ထဲသွားစရာရှိတယ်။ တကယ်လို့ စကားပြောဖော်လိုရင် လူစီ စောင့်နေမယ်။ ဘုရားရှိခိုးကျောင်းရော့က စောင့်နေမယ်။ မှန်းမတည့်ခင်ပဲ့။

၄၃၅

ဘရွက်ကိုခေါက်ပြီး ကုတ်အကျိုခိတ်ထဲ ထည့်လိုက်သည်။ ပြီးတော့ ဆီကွမ်ဘိုက် စူးနှင့် ဖောင်တိန် ယူခိုင်းလိုက်သည်။ ဉာက အိပ်မပျော် တာရယ်၊ တစ်ယောက်တည်းဖြစ်နေတာရယ်တို့ကြောင့် ကျွန်တော်တွင် စကားပြောဖော် လိုနေသည်။ လုစိသည် ကျွန်တော်ကို နားအလည်ဆုံး မိန့်ကလေးဖြစ်သည်။

ကျွန်တော် ကောက်ရေးလိုက်သည်။ သူပြောသည် အချိန်တွင် ဘုရား ရှိခိုးကျောင်းရှုံး လားပါမည်ဟု။

“ဒီစာကို ဖြင့်ထိန်းကောင်လေးကို ပေးလိုက်။ ဝယ်လင်တန်ကို ပြော၊ ဆယ့်တစ်နာရီမှာ ဂျိုလ်ပစ်ကို ကုန်းနှီးပြင်ထားပေးလို့”

ဖော်တိဝိုင်နှင့် မတ်လကတည်းက တိက်ခတ်ရမည့် လေပြင်း မှန်တိုင်းက ခုမှ စတော့သည်။ ဒါပြီဆိုသည်နှင့် မိုးသားတွေ မည်းမှားကော အနောက်ရမ်းလေသည် မိုးသက်မှန်တိုင်းကိုပါ သယ်ဆောင်ကာ ကြောက် မက်ဖွယ်အရှိန်ဖြင့် စုန်းခိုင်းကြုံင်လာတော့သည်။

တောင်ကုန်းပေါ်မှ ပြုအဝင် အဆင်းလမ်းတွင် လူသူလေးပါး ကင်းမှ လျက်ရှိ၏။ ပြုထဲရောက်တော့လည်း လမ်းပေါ်တွင် သွားလာလျှပ်ရှားနေသူ အနည်းငယ်သာ တွေ့ရသည်။ ရှုတ်တရာ်ဝင်လာသည့် လေပြင်းနှင့် အအေး ဒက်ကို ရင်ဆိုင်ပြီး သုတို့ လျော်ကိုကြော၏။ ခါးကိုင်းပြီး ကိုယ်တစော်း အနေအထားပြင့် လေကိုသန်၍ လျော်ကိုနေကြဖြင့် ဖြစ်သည်။

ကျွန်တော်က ဂျိုလ်ပစ်ကို ‘နှင့်းဆီသရုံ’ ဟိုတယ်တွင် ထားခဲ့ပြီး ဘုရားကျောင်းဆီသရုံ ထွက်လာခဲ့သည်။ လုစိက ဆင်ဝင်အောက်တွင် တိုင်ကြီးတစ်လုံးကို အကာအကွယ်ယူပြီး ကျွန်တော်ကို စောင့်နေသည်။ ဘုရားကျောင်း တံခါးချက်ကြီးကို တွေ့န်း၍ နှစ်ယောက်သား အထောင်လိုက် ကြသည်။ တိတ်ဆီတ်နေသော ဘုရားရှိခိုးကျောင်းကြီးထဲတွင် ကျွန်တော်တို့ လေသံနှစ်ဖြင့် စကားပြောကြသည်။

“လူမီ စိတ်မကောင်းဖြစ်နေတာ ကြာဖြီ။ ဒါပေမဲ့ မီးလစ်ကို ဘာမှ မပြောခဲ့ဘူး။ ပြောလည်း နားထောင်မှာမဟုတ်ဘူး”

“မလိုဘူးလော့ မနော်မတိုင်မီအထိ အားလုံး အခြေအနေကောင်းမေ့တာပဲ။ ဒီလိုဖြစ်ကုန်တာလည်း ကိုယ့်အပြစ်ပါ။ သွား အာရာ့င်းမီတာကိုး”

“ဘာလို့ မသေချာဘဲနဲ့ သွားပြောရတာလဲဟင်း။ အတ်လမ်းက စလုံးရေး စ ကတည်းက မူမှု မမှန်တာ။ မီးလစ်ကလည်း သူ မရောက်ခင် ကတည်းက ဒီဇာတ်လမ်းစနိုင်ထားတာမဟုတ်လား”

“ဘာလို့မှုမှုမှန်ရမှာလဲ လုစိပဲ့။ ဉာကမှ ကောက်ကာင်ကာ သူ ဖောက်တာ။ ကိုယ့်ကြောင့် အမှားမှားအယွင်းယွင်းဖြစ်တာပဲ။ ကိုယ့်တာဝန်ပေါ့။ ဘယ်သွားမှ အပြစ်မတင်ပါဘူး”

လုစိ စောက် တက်သည်။

“နေပါဦးး လွန်ခဲ့တဲ့ စက်တင်ဘာလထဲမှာ သူ ဘာလို့ ရောက်လာတာလဲ။ ဘာကိုစွဲ မီးလစ်ကို ရှာဖွေပြီး ရောက်အောင်လာခဲ့တာလဲ။ သူ ဒီကိုရောက်လာတာ လေလာရေးခုပါးထွက်လာတာတော့ မဟုတ်လေလာကိုဘူး ထင်တယ်။ အော်လန်ကို ရောက်လာပြီး ကျွန်းဝေါလ်အထိ ရောက်လာတယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ ရောက်လာတာ။ အော်ရည်ရွယ်ချက် ခု ပြည့်စုံသွားပြီး”

ကျွန်တော် သွားကို နိုင်ကြည့်နေလိုက်သည်။ သူက မျက်လုံးပြီး များဖြင့် ကျွန်တော်ကို တည့်တည့်နိုင်ကြည့်နေ၏။

“မင်း ဘာဆိုလိုတာလဲ လုစိ”

ကျွန်တော် ပြန်မေးလိုက်သည်။

“ရှိရှိသွား သူ အကုန်သဲ ယဉ်သွားပြီလေ။ သွားမီမံကိန်းပဲ အော်ကြီးကတည်းက အကွက်ချထားတဲ့ စီမံကိန်းပဲ”

“ဟာ မဟုတ်သေးပါဘူးကွား။ မင်း သူ အကြောင်း ဘာမှလဲ မသေးသေးဘဲနဲ့။ သူက စိတ်လိုက်မာန်ပါ အလောတကြီး ဆုံးဖြတ်တတ်တယ်။”

သူ့စိတ်နေသဘာထားက ခန့်မှန်းလို့မရဘူး။ ထူးထူးဆန်းဆန်းတွေ။ စိတ်လိုက်မာန်ပါနဲ့ ဖလောရင်စိတ်က အလောက်း ထွက်လာတယ်။ စိတ်လုပ်ရှားမျှနဲ့ ဒီကိုဝရာက်လာတယ်။ ဒီရောက်တော့ ပျော်နေလို့ ဆက်နေတယ်။ ဒါပဲ”

လူ့စိက ကျွန်တော့ကို သနားစရာ သတ္တဝါတစ်ကောင်လို့ ကြည့်နေသည်။

“ဒီးလစ် သူ့ကို ကြော်မှန်းသိလို့ သူ နေနေတာပါ။ အမှန်က အဖော် ခဏတွေ့ပြီး သိချင်တာမေး ပြန်သွားရင် ရတာပဲ။ သူရည်ရွယ်ချက်က အစကတည်းက မူမယ့်ဘူး။ ဒီးလစ်ကလည်း အစကတည်းက အကဲခတ်မှားခဲ့တာပဲ”

လူ့စိက မမရော်ယုံပါးကို ဖြတ်ရှိက်သလို ကျွန်တော့စိတ်ထ ထင်လိုက်၏။

“မင်း အဲဒီလို လျော်က်ရမ်းနေရင် ကိုယ် သွားတော့မယ်။ ကိုယ်က မင်းနဲ့တွေ့ရင် စိတ်သက်သာရာ ရမယ်ထင်နေတာ။ မင်း ဘာမှလပ်မပေးနိုင်ဘဲကိုး။ ကိစ္စမရှိပါဘူး”

သူ ကျွန်တော့လက်မောင်း လာကိုင်သည်။

“ဒီးလစ်အတွက် ပြောနေတာပါ။ အဲဒါကို သဘားမပေါက်ဘူး။ ဒုက္ခာပါပဲ”

လူ့စိ တောင်းပန်တိုးလျှိုးသုဖြင့် စကားဆက်သည်။

“ဒီးလစ် စဉ်းဘားကြည့်လေး ရွှေတွေကို သူ ဘာလို့ နိုင်ငံခြားပို့ပစ်တာလဲ။ လစဉ်ရှုက်ဆက် ပို့နေတာ”

“အဲဒါ မင်း ဘယ်လိုလုပ်သိတာလဲ”

“အဖော်မှာ သိနိုင်တဲ့ နည်းလမ်းတွေ အများကြီးလေး မစွာတာကောက်ချုံနဲ့ ဖေဖေကြားမှာ လျှို့ဝှက်မှု မရှိကြဘူး”

“က ထားပါ၊ အဲဒါဘာဖြစ်လဲ၊ ဖလောရင်စိမှာ သူ ကြေးဆပ်စရာတွေ ရှိလို့နေမှာပါ။ ကြေးရင်တွေက ပူလာလို့ ဖြစ်မှာပါ”

“တစ်နိုင်ငံကနေ တစ်နိုင်ငံကို ပို့တာနော်။ ရွှေတွေကိုပို့ပြီး ရင်းနှီးမြှုပ်နှံမှု တစ်မျိုးမျိုး လုပ်ချင် လုပ်မှာပါ။ ပြန်သွားရင် အဆင်သင့်ဖြစ်နေ အောင်လို့လေး။ ဒီမှာ ဆက်နေနေတာက ဒီးလစ် အသက်ပြည့်တဲ့နေ့ကို စောင့်နေတာ။ ဓမ္မနောက်တာနဲ့ ဒီးလစ် အုပ်ထိန်းမှုအောက်က လွှတ်သွားပြေား။ လုပ်ချင်တာ လုပ်ခွင့်ရှိသွားပြေား။ အဲဒီအျိန်ကို သူ စောင့်တာ။ ဒီးလစ်ကို သွေးတစ်စက်မှ မကျေန်အောင် သူ စပ်ပို့လုပ်နေတာ။ ခုတော့ သူ ဘာမှမလုပ်ရဘဲ ဒီးလစ်က အားလုံး သူ့ကို ပေးလိုက်တယ်လဲ”

ကျွန်တော့နားကို ကျွန်တော် ပယ့်နိုင်အောင် ဖြစ်သွားသည်။ ကျွန်တော် အင်မတန်ခင်သည် နိမ်းကလေး၊ အင်မတန်ယုံသည် နိမ်းကလေး၊ ထိမိန်းကလေးသည် အဗြားမိမ်းမတစ်ယောက်ကို တစ်စီဖြစ်အောင် ပျက်ဆီးပစ်ဖို့ ယုတ္တေသာမျိုးဖုဖွှဲ့ဖြင့် တိုက်ခိုက်နေခြင်းပါကလေး။

“ဒီမယ် လူ့စိ၊ မင်းနဲ့ ကိုယ်နဲ့ဟာ ငယ်သွေးငယ်ချင်းတွေပါ။ မင်း ဒီလို စွဲတ်ရမ်းနေရင် အမှန်နဲ့ လမ်းခွဲကြရေးလိုမ်း”

လူ့စိ ကျွန်တော့ကို စိုက်ကြည့်နေသည်။ ကျွန်တော့လက်မောင်းကို ကိုင်ထားသည် သူ့လက်တွေ ပြုတ်ကျွန်းသည်။

“ဒီးလစ် သူ့ကို ဒီလောက်ခွဲခွဲလမ်းလမ်းဖြစ်နေပြီဟုတ်လား”

“သူ့ကို လက်ထပ်ခွင့်တောင်းထားတယ်လေး။ သူ ခေါင်းမညြိတ်မချင်းဆက်တောင်းနေမှာပဲ”

ဘုရားရိရိုးကျော်းအပြင် ထွက်ခဲ့ကြပြီး ဆင်ဝင်အောက်တွင် ပြန်ရပ်နေကြသည်။ လူ့စိက မေးခွန်းထုတ်သည်။

“သူ့ကို လက်ထပ်ခွင့်တောင်းတာ ဘယ်တုန်းကလဲ”

“ကိုယ် ဓမ္မေးနေ့ မနောက်ပိုင်းကပဲ”

“အဲဒီတုန်းက သူ ဘယ်လိုဖြေလဲ”

“အဲဒီတုန်းက ကိုယ်တို့စကားလုံးတွေက တိုက်ရိုက်မဟုတ်ဘူး  
ထင်တယ်။ စကားထာ ရှုက်သလို လုပ်နေကြတာ။ သူခေါင်းခါတာကို  
ကိုယ်က ခေါင်းညိုတဲ့ ထင်တယ်”

“အဲဒီတုန်းက အမွဲလွှဲစာချုပ်ကို သူ ဖတ်ပြီးပြီလား”

“ဟင့်အင်း၊ နောက်မှုဖတ်တာ။ အဲဒီမနက်ပဲ”

လွှဲစိုက ဦးထုပ်ဆောင်းပြီး မေးသိုင်းကြီး ချည်လိုက်သည်။

“ဒါဆို သူ ဖတ်ချိန် ခဏလေးရမှာပေါ့။ မနက်ပိုင်းမှာပဲ အဖော်  
ပြုးချေလာတယ်လဲ”

“သူ သိပ်နားမလည်လို့ဖြစ်မှာပေါ့။ မရှင်းတာတွေ လာမေးတာ  
ဖြစ်မှာပေါ့”

“ကုန်းမြင့်သာက ပြန်သွားတော့ သူ ကောင်းကောင်းရှင်းသွား  
ပါတယ်။ သူ ရထားမထွက်ခင် အဖောက လျေကားထစ်မှာ သူကိုရှင်းပြတယ်။  
‘နောက်အိမ်ထောင်ပြရွှေ့’ဆိုတဲ့အပိုင်းကတော့ ပေါ်တင်းတင်းလေး ချုပ်  
ထားတယ်။ ဒီပစ္စည်းတွေအားလုံး လက်ဝယ်ပိုင်နေချင်ရင်တော့ ‘တစ်သက်လုံး  
မှဆိုးမဘဝနဲ့ နေသွားရလို့မယ်’လို့ ပြောတော့ အမျိုးသမီးက အဖော်ကို  
ကြည့်။ ပြု့ပြီး ပြန်ပြောတယ်။ ‘အဲဒီအတွက် ပြဿနာမရှိနိုင်ပါဘူး’တဲ့”

လွှဲစိုရထားထိန်းက ဇာုရမ ထိုးကြီး ယူပြီး ကျောင်းဝင်းထ ဝင်လာ  
သည်။ တိမ်မည်းညိုတစ်အုပ် ကောင်းကင်မှ နိမ့်ကျပြေဆင်းလာပြန်သည်။

“ဒီအပိုင်းက မဟာသွေခုပိုင်းအတွက် အကားအကွယ် ယူထား  
တာပါ။ သူမိမ်းတစ်ရုံဆဲက်ထ ရောက်မသွားအောင်လို့လေး။ သူ ကိုယ်နဲ့  
လက်ထပ်လိုက်ရင်တော့ တစ်မျိုးပဲ့ပါ?”

“အဲဒီမှာ ဒီးလစ် မှားသွားပြီ။ သူ ဒီးလစ်ကိုလက်ထပ်လိုက်ရင် ပစ္စည်း  
အားလုံး ဒီးလစ်လက်ထ ပြန်ရောက်လာမှား။ အဲဒီလို့ မစဉ်းစားမိဘူးလား”

“ရောက်လာလည်း ဘာဖြစ်တဲ့း။ သူနဲ့ အတူတူသုံးမှာပေါ့။ ဒီအပိုင်း  
ကြောင့်တော့ ကိုယ်ကို သူ ပြင်းမှာမဟုတ်ပါဘူး”

မျက်နှာသည် ဦးထုပ်အနားအောက်တွင် ရောက်နေ၏။ မျက်လုံးအိုး  
များပြင့် ကျွန်းတော်ကို နိုက်ကြည့်နေသည်။

“ဒီးတစ်ယောက်ဟာ သူမယာက်ဗျားရဲ့စွဲတွေကို တိုင်းပြည့်တစ်ပြည်  
ကနေ့ တာခြားတိုင်းပြည့်တစ်ပြည်ကို မို့ရှုံးလေးလေး။ ပြီးတော့ အဲဒီတိုင်းပြည်  
ကိုလည်း ပြန်လို့ မလိုဘူး”

ရထားထိန်းက ဦးထုပ်အနားကို လက်နှင့်တို့ အရိုအသေပေးပြီး လုံး  
ခေါင်းပေါ်သို့ ထိနိုးပေးသည်။ ရထားဆိုကို ကျွန်းတော် လျှောက်လိုက်သွားသည်။

“ဒီးလစ်ကို လွှဲစို ဘာမှလှပ်မပေးနိုံဘူးနော်။ လွှဲစိုကို သိပ်မာ  
ကျောတဲ့ မိန်းမရှင်းတစ်ယောက်လို့ ထင်မှာပဲ။ တစ်ခါတင်လုံးမှာ မိန်းမရှင်း  
အကြောင်းကို မိန်းမတွေက ယောက်ဗျားတွေထက် ဂိုသိတယ်။ ဒီးလစ်ကို  
စိတ်ထိနိုက်အောင် ပြောမိတဲ့အတွက် တောင်းပန်ပါတယ်။ ခေါင်းအေးနဲ့  
စဉ်းစားနိုင်ပါလေလို့ ဆဲတောင်းပါတယ်။ က တောမတ်စဲ၊ ပြန်ကြုံး  
ကုန်းမြင့်သွားကို တန်းမောင်း”

ကုန်းမြောမေ့ကို မောင်းတက်သွားသည်။ သူတို့ရထားကို ကျွန်းတော်  
ငေးကြည့်ကျွန်းရှစ်သည်။

အိမ်ပြန်ရောက်တော့ ကျွန်းတော် အရမ်းပင်ပန်းနေပြီ။ စကား  
တစ်ခွန်းမျှမပြောဘဲ မြင်းကော်ကြုံးကို ဝယ်လင်တန်းအား ပစ်ပေးပြီး ထွက်လာ  
ခဲ့သည်။ သူ ကျွန်းတော်ကို ရပ်ပြီး ငေးကျွန်းရှစ်သည်။ မနေ့ညာက များထား  
သည်အတွက် ကျွန်းတော် ရပဲ့တ်နေသည်။ ဘာမျှ မသောက်ချင်း။ သို့သော်  
တစ်ကိုယ်လုံး ခို့ခွဲအေးစက်နေသဖြင့် ဘာရန်ဒီ နည်းနည်းခုမှဖြစ်မည်း။  
နွေးသွားအောင် လုပ်ရမည်။ နေ့လယ်စာပြင်နေသည် ကျွန်းက ဖုန်းချင်း  
သွား မူပေးသည်။ စားပွဲပေါ်တွင် ထမင်းပန်းကန် သုံးချုပ် ချေထား၏။

ကျွန်တော်က ပန်းကန်တွေကို လက်ညှီးထိုး မေးလိုက်သည်။

“ဘာလို့ သုံးချပ်ဖြစ်နေတာလဲက္ဗာ”

“မစွဲပက်စကို ရောက်နေတယ်ခင်ဗျာ။ အစ်ကိုလေးထွက်သွားပြီး မကြာခင် မမလေး သွားခေါ်လာတာ။ ဒီမှာ လာနေမလို့တဲ့”

ကောင်လေးကို ကျွန်တော် စိုက်ကြည့်ပြီး နားမရှင်းသဖြင့် ပြန်မေးလိုက်သည်။

“ဘာက္ဗာ၊ ဒီမှာလာနေမယ် ဟုတ်လား”

“ဟုတ်ကဲ့ အစ်ကိုလေး၊ မစွဲမေးရိုပက်စကိုပါ။ တန်ခိုင်း ကျောင်းမှာ စာသင်တဲ့ တစ်ယောက်ပါ။ ပန်းရောင်အခန်းမှာနေဖို့ ကျွန်တော်တို့ အပူ တပြင်း လုပ်ရပါတယ်။ ဒါ သူတို့ အပေါ်ထပ်က မမလေးရှုံးစည်းခန်းထဲမှာ ရှိနေကြပါတယ်”

ဘရန်ဒီမင့်တော့ဘဲ အပေါ်ထပ် တက်လာခဲ့သည်။ ကျွန်တော် အခန်းထဲမှ စားပွဲပေါ်တွင် စာရွက်ခေါက်ကလေးတစ်ခု ရောက်နေသည်။ ကျွန်တော် အခေါက်ဖြော်ပြီး ဖတ်လိုက်သည်။

မေးရိုပက်စကို ကို ခဏာလာနေဖို့ ခေါ်ထားတယ်။ အဖော် ရတာပေါ့။ မနောသက အဖြစ်အပျောက်ရဲ့ နောက်ပိုင်းမှာ မမ ရော့ယ် မင်းနဲ့ နှစ်ယောက်တည်း နေလို့မဖြစ်တော့ဘူး။ စကားပြောချင်ရင် အပေါ်ထပ် စည်းခန်းကိုလာခဲ့ပေါ့။ မနက်စာ အပြီးနဲ့ ဉာဏ်စားပြီးရှိနိုင်းပေါ့။ တစ်ခုပြောထားပါရစာ၊ ယဉ်ယဉ်ကျေးဆက်ဆံဖို့ပါပဲ။

### ရော့ယ်

ရှတ်တရာ်ဖြစ်ပေါ်လာသည် ဒေါသကို ကျွန်တော် ဘယ်လိုတိန်း ရှုံးနဲ့ မသိ။ မေးရိုပက်စကို ကို ပစ္စားကိုင်လုပ်ပြီး အတင်းမောင်းမချမှုအောင် ဘယ်လိုချုပ်တို့ရပါမလဲ။ မမရော့ယ် ဘာလုပ်တာလဲ။ ကျွန်တော်ကို မတို့

ပင်ဘဲ သူမိမ်းတစ်ယောက်ကို အိမ်ပါ၍ ခေါ်တင်တာက မဆင်မခြင်လုပ်တာလဲ။ ကျွန်တော်နဲ့ နှစ်ယောက်တည်း မနေသင့်ဘူးဆိုတာ ကျွန်တော်သို့မြောကို မောက်ကျော်စေတာပဲ။ မေးရိုပက်စကို ကို အနားမှာ ခေါ်ထားမည်တဲ့။

အဝတ်အစားမလဲတော့ဘဲ ဝရန်တာတစ်လျောက် လျောက်သွားသည်။ တစ်ကိုယ်လုံး စိုးချုပ်လျောက်။ အညွှန်းတဲ့ ခါးတွေနဲ့ ဖွင့်လိုက်သည်။ မမရော့ယ်က သူထိုင်နေကျ ဆိုအတွင်း ထိုင်နေသည်။ မေးရိုပက်စကိုက နဲ့ ကပ်လျောက်ခုံတွင် ထိုင်နေ၏။ နှစ်ယောက်သား စာအပ်ထူကြီးတစ်အပ်ကို ဖွင့်ပြီး အီတလီပန်းမြို့ပဲတွေကို ကြည့်နေကြ၏။

“သော် ပြန်လာပြီကို။ မြင်းစီးပြီး အပြင်ထွက်ဖို့ကောင်းတဲ့နေ့ပျိုးမဟုတ်ပါဘူး။ မေးရိုပို့ကို မမရော့ယ် ရထားနဲ့သွားခေါ်တာ၊ ကဲကောင်းလို့ပေါ့။ ရထားတစ်စင်းလဲ့ လွင့်ထွက်သွားမလား အောက်မေးရတယ်။ မမရော့ယ် ပျော်နေတယ် သိလား၊ အဖော်ရလာလို့လေ”

မေးရိုပက်စကိုက ပပ်ဟက်ဟက်ရယ်ပြီး မပိုကလာ ပိုကလာအသံဖြင့်

“မေးရိုတို့ အရမ်းအုံသွားတယ် အစ်ကို ဖီးလစ်ရယ်၊ မမရော့ယ်လာခေါ်တော့ အရမ်းပျော်သွားတယ်။ အစ်မတော်တော့ မနာလို့ တို့ရည်ဖြစ်ပြီး အိမ်မှာ ကျွန်ရှစ်လေရဲ့။ ဒီမှာ ဘယ်လောက်ပျော်စရာကောင်းလဲ၊ ဘယ်လောက်ခမ်းနားလဲ။ မမရော့ယ်ရဲ့ ဟောဒီသီးသန်းစည်းခန်းဟာ သိပ်လိုင်လိုကောင်းတာပဲ။ လာလေ ပဲကစားကြရအောင်”

“ဖီးလစ်က သိပ်ဝါသနာမပါဘူး မေးရိုရဲ့။ သူက ထိုင်ပြီး ဆေးတဲ့နေတာ၊ တို့နှစ်ယောက်တည်း ကစားကြတာပေါ့”

မမရော့ယ်က မေးရိုပက်စကို ကို ကျော်ပြီး ကျွန်တော်ကို လမ်းကြည့်သည်။ မျက်လုံးတွေက မာမာကျောကျော်။ ကျွန်တော် နားလည်လိုက်ပြီး သူပေါ့ပေါ့တန်နှင့်လုပ်နေခြင်းမဟုတ်။ ရည်ရွယ်ချက်ရှိနိုင်ဖြင့် အကွက်ရှိပြီးဘား ဖြစ်မည်။

“ကျွန်တော် မမရေချယ်နဲ့ နှစ်ယောက်တည်း စကားပြောချင်တယ်”  
 ကျွန်တော် တုံးတိတိ ပြောလိုက်သည်။  
 “မလိုဘူးထင်ပါတယ်” မေရို့ရှေ့မှာ ပြောလို့ရတာပဲ”  
 ခင်ကြီး၏သမီးက အလိုက်သိစွာ ထြားထွေး ထွက်သွားဖို့ ပြင်သည်။  
 “ပြောကြပါ၊ အေးအေးအေးအေး ပြောကြပါ။” မေရို့အတွက် အနောင့်  
 အယုက် မဖြစ်စေရပါဘူး။ အခန်းထဲမှာ သွားနေပါမယ်”  
 မမရေချယ် နောက်က လုမ်းပြောသည်။  
 “မေရို့ရေ တံခါးမပိတ်ခဲ့နဲ့နော်” ဒီကလုမ်းခေါ်ရင် ကြားနှင့်အောင်လို့”  
 “ဟုတ်ကဲ့ပါရှင်”  
 “ဘာဖြစ်လို့လိုလုပ်တာလဲ”  
 ကျွန်တော်က ခိုပြတ်ပြတ်မေးလိုက်သည်။  
 “ဘာဖြစ်လို့လုပ်တယ်ဆိုတာ မင်းသိပါတယ်။ မမရေချယ် စာတိ  
 ကလေးထဲမှာ ရေးထားတဲ့အတိုင်းပေါ့”  
 “သူ ဘယ်လောက်ကြာကြာ ဒီမှာနေမှာလဲ”  
 “အခြေအနေအရပဲ” ဒီအမိမှာ ဂိုယ်ကိုယ်ကိုယ် လုမြေ့မြို့တယ်လို့  
 ယုကြည်ရတဲ့အထိပဲ” ဤော်စဉ်းစားကြရတော့မယ်။ ဒီအတိုင်း ဆက်  
 သွားလို့မဖြစ်သွား။ မင်း ညာ သောင်းကျော်ပုံမျိုးနဲ့ဆို ဘယ်ဖြစ်မှာလဲ”  
 “ဒီမယ်မမရေချယ်၊ ဒီကိစ္စက တစ်ခွင့် နှစ်ခွင့်နဲ့ ဤော်မယ်ကိစ္စ  
 မဟုတ်ဘူး။ တံခါးမြင့်ပြီး ပြောလို့ရတဲ့ကိစ္စ မဟုတ်ဘူး။ ညာ စားဤော်  
 မေရို့ပိုက်စကိုအိပ်တဲ့အချိန်မှာ ကျွန်တော် စကားပြောပါရစေ။ ကျွန်တော်  
 တောင်းပန်ပါတယ်”  
 “မင်း မနေညာ မမရေချယ်ကို သတ်ဖို့ကြီးစားတယ်။ တော်ဤော်  
 မင်း သွားချင် သွားလို့ရပြီ။ ကစားချင့်ရင် ဝင်ကစား၊ သုံးယောက် ကစားမယ်”  
 ပြောဤော်မှာ ပန်းခြံပုံစံ စာအုပ်ကို ပြန်ကြည့်နေသည်။ ကျွန်တော်

ထွက်လာခဲ့၏။ ဘာမှဆက်လုပ်စရာမရှိတော့။ မနေညာ ကျွန်တော် ပွဲကြည့်  
 မိသည့်အတွက် ဒဏ်ခတ်ခဲ့ခြင်းဖြစ်၏။ ပြန်စဉ်းစားကြည့်တော့ တကယ်  
 ခွင့်လွတ်စရာမရှိတဲ့ အပြစ်မျိုးပဲ။ ကျွန်တော် ခုမှ နောင်တရနေသည်။  
 ဘာကြောင့် ကျွန်တော် သည်လိုလုပ်ခဲ့မိတာပါလိမ့်။

အခန်းထဲတွင် ကျွန်တော် အင့်သာ ရပ်နော်သည်။ သူတို့အသံကျွေ  
 ကျွန်တော် ကြားနေရသည်။ လျေကားထင်တွေ့ကို နှင့်ဆင်းသွားသံ။ ညာ  
 စားဖို့ ထမင်းစားခန်းကို သူတို့ လျော်ဗျားနေကြပြီ။

ဘယ်လိုလုပ်ပြီး သူတို့နှင့် မျက်နှာချင်းဆိုင်နှင့်ပါမည်လဲ။ စားချင်  
 မိတ်လည်း မရှိ။ ကျွန်တော် အရမ်းချမ်းနေပြီ။ တစ်ကိုယ်လုံး တောင့်တင်း  
 ကိုက်ခဲ့နေပြီ။ အခန်းထဲတွင် အောင်းနေတာပဲ ကောင်းလိမ့်မည်။ ရွှေ့ကို  
 နှင့်မှု ကြီးခွဲပြီး လုမ်းခေါ်လိုက်သည်။ ညာစာ လာမစားနိုင်ကြောင်း  
 တောင်းပန်ကား ပြောခိုင်းလိုက်၏။

အဝတ်လုပ်း အိပ်ရာပေါ် လုလိုက်တော့ အရှုခိုက်အောင် အေးလာ  
 သည်ကို သတိပြမ်း၏။ အိပ်ရာခင်းတွေ့၊ စောင်တွေ့ပါ အေးစက်နေသည်  
 ထင်၏။ ဘယ်တုန်းကမှ သည်လိုမျိုးဖူခဲ့။ တဖြည့်းဖြည့်းနှင့် ခေါင်းတွေ့  
 အုလာသည်။ ဤော်မခိုင်နောင် ကိုက်လာသည်။

ရှစ်နာရီထိုးပြီးချိန်လောက်တွင် သူတို့ အပေါ်ထပ်တက်လာသည်  
 ခြေသွေ ကြားရုံ၏။ ပုံးပေါ်တွင် ရှာကင် သို့ပုံးပတ်စားလိုက်၏။  
 စောင်တွေ့ အထပ်ထပ် ခြိထားသည့်ကြားမှ အေးစိမ့်နေခြင်းဖြစ်၏။ ကို  
 ကြောတွေ့ရော၊ ခြေသွေးသားတွေ့ပါ တင်းနေ၏။ ခေါင်းကိုက်ပုံကလည်း  
 ဦးခေါင်းတစ်စုံး၊ မီးလောင်တို့ကဲရောက်နေသည့်အလား။ သူ ကျွန်တော်၏  
 ချုပ်လာမည်အထင်ဖြင့် စောင်နေသည်။ သို့သော် ပေါ်လာ၊ အညွှန်းတွင်  
 ဆက်ထိုင်ကြပုံရသည်။ ကိုးနာရီထိုးသံ ကြားရသည်။ နောက် ဆယ်နာရီး  
 နောက် ဆယ့်တစ်နာရီ။

သူအပ်ခန်းဆီသို့ ကျွန်တော် လျောက်သွားသည်။ တံခါးဖုဂ္ဂိ  
လှည့်ကြည့်သည်။ အတွင်းဘက်မှ သောရှုထား၏။ တံခါးကို ခိုပြည့်ပြည့်  
ခေါက်လိုက်သည်။ လှုံးဝါ မတုံးပြန်။ အသာပြန်လည့်လာပြီး အိပ်ရာပေါ်  
လှုံးချုလိုက်သည်။ အအေးဓာတ်က ထွေးပတ်မလုံနိုင်တော့ပြီး

မနက်မိုးလင်းတော့ အဝတ်လသည်ကို သတိရသည်။ သို့သော်  
လာခေါ်သည်ကို မမှတ်မို့။ မနက်စာ စားသည်ကို မမှတ်မို့။ ကိုကြီး  
တောင့်နှေ့ပြီး ခေါင်းတွေ အရေးကိုက်နေသည်ကိုသာ အမှတ်အသာရှိနေ၏။  
နေ့လယ်ပိုင်းတွင် ဆီကွမ်ဘီ ကျွန်တော့ရုံးခန်းထဲဝင်လာပြီး နေ့လယ်စာ  
စားဖို့ အမျိုးသမီးနှစ်ယောက် စောင့်နေကြောင်း လာပြောသည်။ ဘာမျှ  
စားချင်စိတ် မရှိကြောင်း ပြန်ပြောလိုက်၏။ သူက ကျွန်တော့မျက်နှာကို  
သေသေချာချာကြည့်သည်။

“ဟင် အစ်ကိုလေး ဖျားနေတာပါလား”

“မသိပါဘူးမျှ”

သူက ကျွန်တော့လက်ကို ကိုင်ကြည့်သည်။ စမ်းကြည့်သည်။  
ပြီးတော့ အပြေးပြန်ထွက်သွားသည်။ ခဏေယ်အတွင်း မမရေချယ် အပြေး  
အလွှား ရောက်လာသည်။ မေရီပက်စကိုနှင့် ဆီကွမ်ဘီက နောက်မှ  
ကပ်လျက်။

“ဖျားနေတယ်ဆို၊ ဘယ်လိုပြစ်တာလဲဟင်”

ဘာမှပြန်မပြောဘဲ ငေးကြည့်နေလိုက်သည်။ ကျွန်တော့ကိုယ်  
ကျွန်တော် ဘာဖြစ်မှန်းမှုမသိတာ။

“သူကို ဘယ်တော့ပြန်လို့မှုလဲ၊ ကျွန်တော် ဘာမှမလုပ်ဘူး။ ကတိ  
ပေးတယ်”

သူ ကျွန်တော့နှုံးကို စမ်းကြည့်သည်။ ပြီးတော့ မျက်လှုံးထဲကို  
ကြည့်သည်။ နောက် ဆီကွမ်ဘီဘက်လည့်ပြီး အမိန့်ပေးသည်။

“လာ ပြန်လှုပေးစမ်း။ ပြီးတော့ ဝယ်လင်တန်ကိုသွားပြော၊ အမြန်ဆုံး  
ဆရာဝန်ပြီးပေါ်လို့”

ပြန်လှုချလိုက်သည်။ ခဏေနေတော့ ဆီကွမ်ဘီ ပြတင်းပေါက်တွေ  
လိုက်ပိတ်နေသည်ကို သတိထားလိုက်မိ၏။ မျက်စီကွယ်လှမတတ် ခေါင်း  
ကိုက်နေတာကို သက်သာအောင် လုပ်ခြင်းဖြစ်မည်။ ခေါင်းလှုံးဝမလွယ်  
နိုင်တော့။ ကျွန်တော့လည်ပင်းတွေ နိုင်သွားပြီထင်၏။ ကျွန်တော့လက်ထဲ  
သူလက်ရောက်လာသည်ကို သတိထားမိ၏။ ကျွန်တော် ထပ်ပြောလိုက်သည်။

“ကျွန်တော် ကတိပေးပါတယ် မမရေချယ်၊ ဘာမှမဖြစ်စေရတော့  
ပါဘူး။ သူကို ပြန်လိုက်ပါ”

“ခု သိပ်စကားမပြောနဲ့ဗီးနေနဲ့။ အသာလေး လှုအိပ်နေ”

အနေးထဲတွင် တိုးတိုးသံတွေ အများကြီး ကြားနေရသည်။ တံခါးက  
ပွင့်သွားလိုက်၊ ပိတ်သွားလိုက်။ ပြီးတော့ ခြေသွေဖွေတွေ၊ တိုးတိုးသံတွေ  
ပို့ဆုံးလာသည်။ တော်အမိန့်လှုံး လွှေတွေပြည့်ကျပ်နေပြီထင်၏။ အညွှန်းထဲ  
တွင်ရော စာကြည်အနေးထဲတွင်ပါ ပြည့်လွှာပြီထင်၏။ မမရေချယ်က သူတို့  
အလယ်မှာ ပြီးကာရယ်ကာနှင့် စကားတွေ ပြောနေ၏။

ကျွန်တော် ဆက်ကာဆက်ကာ အော်ပစ်လိုက်သည်။

“သူတို့ကို မောင်းထုတ်ပစ်လိုက်ပါ။ မောင်းထုတ်လိုက်ပါ”

နောက်မှ မျက်နှာတော်ခုကို ကျွန်တော့မျက်နှာပေါ်တွင် မြင်ရသည်။  
ပြည့်ပြည့်တင်းတင်းနှင့်၊ ဒေါက်တားလိုဘတ်၏ လုကြီးလုကောင်းမျက်နှာ၊  
ကျွန်တော်ငယ်ငယ် ရေကျောက်ပေါက်တုန်းက သူ လာကုပေးသည်။  
သည်ကတည်းက သူကို ကျွန်တော် ကြောက်နေခဲ့၏။

ခုလည်း ကျွန်တော့ကို ဆုနေပြီ။

“ဉာဏ်းသန်းခေါင်းပင်လယ်ထဲဆင်းပြီး ရေကုံးတယ်ဆို့၊ ဘာလို့  
ဒါလောက် မိုက်မဲ့ရတာလဲ”

သူက ခေါင်းတယမ်းယမ်းဖြင့် ကျွန်တော် ငယ်ငယ်ကအတိုင်း  
ကြမ်းနေသည်။ မီးရောင်က စူးလှန်းသဖြင့် ကျွန်တော် မျက်စီပြန်ဖိတ်ထား  
လိုက်သည်။ မမရေချယ်အသကို ကြားရသည်။

“ကျွန်မ ဒီလိုများပဲမျိုး အများကြီးတွေဖူးတယ်။ ဖလောရင့်မှာ  
ကလေးတွေအများကြီး သေကြာတယ်။ ကျော်ရှိုးကနေ ဦးနေက်တိ အဖျား  
သွေး တက်သွားတာ။ ဆရာ ပေါ်ပေါ်တန်တန်မလုပ်ပါနဲ့။ သေသေချာချာ  
ကြည့်ပေးပါ ဆရာ။ ကျွန်မ အရင်းစိတ်ပဲ”

အသတ္တေ ဝေးသွားပြန်သည်။ ပြီးမှ တိုးတိုးသတ္တေ ပြန်ကြားရ၏။  
ရထားတေစိုး ဆင်ဝင်အောက်မှ ထွက်သွားသ ကြားရသည်။ ပြီးတော့  
ကျွန်တော်အနားကပ်ပြီး အသက်ရှုံးနေသံလည်း ကြားရသည်။ ဘာတွေ  
ပြစ်နေသည်ကို ကျွန်တော် သိလိုက်ပြီ။ မမရေချယ် ဘာ့သံမင်ကို ထွက်  
သွားပြီ။ အဒီကတ်ဆင့် လန်ဒန်သို့ ဆက်သွားလိမ့်မည်။ ကျွန်တော်ကို  
အော့ဗြည့်စိုး မော်ပိုက်စကို ကို ထားခဲ့လိမ့်မည်။ အဆောင်တွေလည်း အီပ်မှာ  
မရှိကြတော့။ ဆိက္ခိုစိတ်ကော ပြန်ပါ ကျွန်တော်ကို မော်ပိုက်စကိုနှင့် ထားခဲ့ပြီး  
သွားကြပြီ။ ဘယ်သူမျှ မရှိကြတော့။

“သွားပါ၊ တစ်ဆိတ် ထွက်သွားပါ။ ဘယ်သူမှာလိုဘူး”

ကျွန်တော် ခပ်တိုးတိုးပြောလိုက်သည်။ သည်တော့မှ လေသံ  
ကလေးဖြင့် ချော့မော့ပြောနေသံကို ကြားလိုက်ရသည်။

“မောင်လေး၊ မောင်လေး၊ ပြုမြုမြုမောင်လေး နေနော်။ မောင်လေး တဖြည့်  
ဖြည့်းနေကောင်းလာတော့မှာ”

ကျွန်တော် လုည်းကြီးစားသည်။ သို့သော် လုပ်လို့မရ။ ဒါဆို သူ  
လန်ဒန်မသွားသေးဘူးပေါ့။

“ကျွန်တော်ကို မထားခဲ့ပါနဲ့ မမရေချယ်။ နော်၊ မထားခဲ့ပါဘူးလို့  
ကတိပေးပါ မမရေချယ်”

“ကတိပေးပါတယ်ကျယ်။ မောင်လေးအနားမှာ အရှိန်ပြည့်နေပါမယ်”  
ကျွန်တော် မျက်လုံးဖွင့်ကြည့်လိုက်သည်။ ဘာမှမဖြင့်ရပါလား။  
အခန်းထဲမှာ မျှောင်မည်းလိုပါလား။ ကျွန်တော်အခန်း မဟုတ်ဘူးထင်ပါရဲ့  
ကျွန်တော် ဘယ်ရောက်နေတာလဲ။ အိမ်ရာကာလည်း မာမာတောင့်တောင့်ကြီး  
လိုက်ကာဟိုဘက်တွင် ဖယောင်းတိုင်တစ်တိုင် လင်းနေသည်။ နံရံတွင်  
မယ်တော်မာရှိပဲ ချိတ်ထား၏။ ကျွန်တော် အကျယ်ကြီး အောင်ခေါ်  
လိုက်သည်။

“မမရေချယ် မမရေချယ်”



အန်: [၂၄]

ကျွန်တော် ပထမဦးဆုံး သတိထားမိသည်မှာ ပြတင်းပေါက်အပြင်ဘက်မှ  
သစ်ပင် ဖြစ်သည်။ အရွက်တွေ စီမံခိုင်ခိုင်တေနပါလား။ ဘယ်လိုဖြစ်တာ  
ပါလိမ့်။ ကျွန်တော် အပ်ရာဝင်တုန်းက ရွက်နကလေး ထွက်ခါစ်။

တော်တော် ထူးဆန်းတာပဲ။ ခေါင်းလည်း မကိုက်တော့ဘူး။  
ကိုယ်တွေလက်တွေ ကိုက်ခဲ့နေတာလည်း မရှိတော့ဘူး။ တစ်ရက်မက  
အိပ်ပျော်သွားတာ ဖြစ်မယ်။

ကျွန်တော်မျက်နှာတစ်ခုလုံး တော့ဖုံးနေသလို ထင်ရှုံး။ မှတ်ဆိတ်  
ရိုက်ရှုံးမည်။ လက်နှင့် မေးစွေကို စမ်းကြည့်လိုက်သည်။ ဟိုက် ဘယ်လို  
ဖြစ်တာပါလိမ့်။ ကျွန်တော်မေးစွေတွေ မှတ်ဆိတ်ရှုပ်ကြီး ရောက်နေသည်။  
တစ်ဖက်ကို နှိုးကြည့်လိုက်သည်။ ခုတင်နားတွင် မမရော်ယူ ထိုင်နေသည်။  
သူ့အညွှန်းက ကုလားထိုင်ဖြစ်၏။ သူကို ကျွန်တော်ကြည့်နေမှုန်း သူမသီး  
မှတ်ဆိတ်တွေကို လက်နှင့်ကိုင်ရင်း ကျွန်တော် ရယ်ချလိုက်သည်။ သည်  
တော့မှ ခေါင်းထောင်လာပြီး ကျွန်တော်ကို သူ လုမ်းကြည့်သည်။

“ကြည့်စမ်း၊ မောင်လေး သတိရလာပြီ”

ပြီးပြီးကလေးပြောပြီး ခုတင်နားတွင် ဒုံးထောက်၍ ကျွန်တော်ကို  
သိုင်းဖက်လာသည်။

“ဒီမှာ ကျွန်တော်မှတ်ဆိတ်တွေကို ကြည့်ပါဦး”

ရယ်ချင်စိတ်ကို မထိန်းနိုင်တဲ့ ထပ်ရယ်ပို့ပြန်သည်။ ရယ်ရာမှ  
တစ်ဆက်တည်း ချောင်းဆိုးလာ၏။ မမရော်ယူက ဖန်ချက်ထဲတွင် ဆေးမှုမျှ  
တစ်မျိုးထည်ပြီး ရောင့်ပျော်၍ ကျွန်တော်နှင့်ခမ်းတွင် တေားသည်။  
ခါးသက်သက်အရည်တွေကို ကျိုတ်ဖို့တ်သောက်ရှုံး။ ကျွန်တော်ခေါင်း  
ထဲတွင် လျှပ်စီးတစ်ချက် ဝင်းလက်သွားသည်။ အပ်မက်ထဲမှာလိုလို  
ဖန်ချက်ကိုင်ထားသော လက်တစ်ဖက်ဖြင့် ကျွန်တော်ကို ဆေးတိုက်သည်။  
မောင်ပက်စကို၏လက်ထင်ပြီး ကျွန်တော်က အတင်းတွေ့န်းပစ်သည်။

မမရော်ယူကို ကျွန်တော် ၃၁: ကြည့်နေသည်။ ပြီးမှ သူဆီကို လက်  
ကမ်းပေးရင်း မေးလိုက်သည်။

“မောင်ပက်စကို ကို ပြန်လှတ်လိုက်ပြီလားဟင်”

သူ သက်ပြင်းချုပြီး ကျွန်တော်ကို စိက်ကြည့်သည်။ နှုတ်စမ်းပေါ်မှ  
အပြီးပျောက်ကုပ်သွားပြီး မျက်လုံးတွေ အရောင်ပြုသွားသည်။

“အခ ငါးပတ်လုံးလုံး သူ မရှိပါဘူး။ ပြန်သွားပြီလေး။ အော့တွေ  
ထားလိုက်ပါကုပ်။ ရောင်တ်နေသလားဟင်။ လန်ဒန်က ပို့လာတဲ့ သံပုံရာသီး  
လတ်လတ်ဆတ်ဆတ်တွေ ညွှန်ထားတယ်။ အေးအေးလေး သောက်  
လိုက်နော်”

ကျွန်တော် သောက်လိုက်သည်။ ရင်ထဲ အေးသွား၏။ လျှောပေါ်တွင်  
ခဲ့နေသည့် အော့အော့ ခါးသက်သက်အရသာ ခုမှ ပျောက်သွားသည်။

“ဒါဆို ကျွန်တော် ဖျားနေတာ အကြာကြီးပေါ့နော်”

“ဖျားတာမှ မသေရုံးတစ်မည်ပဲ မောင်လေး”

“ဘယ်လိုဖြစ်တာလဲဟင်”

“မမရေချယ်က အင်လိပ်ဆရာဝန်တွေကို သိပ်အားမရဘူး။ အိတလီ မှာတော့ ဦးများက အမြဲးရောင်ရောကိုလိုခေါ်တယ်။ ဒီမှာ ဒီရောကိုအကြောင်း ဘယ်သူမှ မကြားဖူးသေးဘူး။ မောင်လေး အသက်မသေတာ အံဖွယ် တစ်ပါးပဲ”

“ကျွန်တော် ဘာနဲ့ပျောက်သွားတာလဲဟင်”

သူ ပြီးပြီး ကျွန်တော်လက်ကို တင်းတင်းဆုပ်လာသည်။

“မောင်လေး၊ ကိုယ်ခံအားက မြင်းတစ်ကောင်းလောက် ရှိတာ ကြောင့်ပေါ့။ ဆရာဝန်တွေကို မမရေချယ် အတင်းလုပ်ခိုင်းရတော့တာပေါ့။ ကျောရိုးထဲက ခြင်ဆိုကို ဖောက်ခိုင်းတာလည်း တစ်ကြောင်း ပါတာပေါ့။ ပြီးတော့ သွေးကြောထဲကို သစ်ဥ သစ်ဖတွေက ထုတ်ထားတဲ့ အရည်ကြည် တစ်မျိုး သွင်းခိုင်းတယ်။ သူတိုက္ခ ဒါကို အဆိုပါလို ပြောကြတယ်။ ဒါပေမဲ့ မောင်လေး အသက်ရှင်လာတယ်”

ကျွန်တော်က ပြုတင်းပေါက်ကိုကြည့်ပြီး မေးလိုက်သည်။

“ဘာပြုလို အဲဒီသစ်ပင်က အရွက်တွေ နေ့ချင်းညျှင်း စိမ်းလာ တာလဲ”

“မေးလ ခုတိယပတ်ထဲ ရောက်နေပြီးလေ”

ဒါဆို ကျွန်တော် အိပ်ရာထဲ လဲနေသည့်ရက်တွေမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ဘာမှမသိခဲ့ဘူးပေါ့။ အိပ်ရာပေါ်ကို ဘယ်လိုဘယ်လို ရောက်လာသည်ကိုလည်း လုံးဝမှုပတ်မီ။ မေးရိုပက်စကို ကို အိမ်ခေါ်လာသည် အတွက် မမရေချယ်နှင့် စကားများသည်ကိုတော့ သတိရသည်။ ကျွန်တော်မွေးနေ့မနက်ပိုင်းတွင် ကျွန်တော်တို့ လက်ထပ်သည်ကိုစွဲကို အစေခဲတွေမသိအောင် လျှို့ဝှက်ထားခဲ့ကြတော့။ ကျွန်တော်အထင် အစ်ကိုဆုံးပြီး သု လ ကြာမှ ပွုင့်ပြောရှိုး ဆုံးဖြတ်ထားကြသည်။ နောက်နှစ်လဆုံး ကျွန်တော်တို့ မေးလာသတင်း ကမ္ဘာကို ကြည်လို့ရပြီ။ သည်အချိန်မတိုင်မီတော့ ကျွန်တော် မျိုးသိပ်ထားရှိုးမည်။ စိတ်ထဲ တွင်တော့ ကျွန်တော်မှမရေချယ်ကို တစ်နေ့တွေး ပိုချုစ်လာသည်ထင်၏။ သူကလည်း ပို၍ပို၍ ကြင်နာယူယလာသည်။

နာလန်ထ ကာလတွင်တော့ ကျွန်တော် ဖျော်နေသည်။ မမရေချယ်က

ကျွန်တော်အနားမှ မခွာတော့ဘူးလေ။ စကားတော့ များများမပြောပြန်ကြ။ စကားများများပြောလျှင် အားကုန်ပြီး ခေါင်းပြန်ကိုက်ချင်လာသည်။

ကျွန်တော်သားတွေ အားပြန်ပြည့်လာတော့ လမ်းစလျာက်ကြည့်သည်။ တဖည်းဖည်းနှင့် မမရေချယ်၏ စည်းခန်းအထိ လျောက်နိုင်လာသည်။ သည်စည်းခန်းတွင် နောက်စိုင်လာသည်။ သည်စည်းခန်းတွင် နောက်စိုင်လာသည်။ မမရေချယ်သည်။ ကျွန်တော်အား ကလေးတစ်ယောက်လို ဂရာတစိုက်ပြုစွာရှာသည်။ တစ်ခါ တော့ ပြောလိုက်မိသည်။

“ဘဝတစ်လျောက် လူမမာယောက်ဗျားကိုချည်း ပြုစွာရရင် ဘယ်သူ မပြု မိမိမှုနော် မမရေချယ်”

သည်တွေ့ သူ ကျွန်တော်ကို ဘာမှနားမလည်သလို ကြောင်ကြည့် နေသည်။ တစ်ခုစုပြောမည်ပြီးမှ စကားလမ်းကြောင်း ပြောင်းပစ်လိုက်သည်။

ကျွန်တော် သတိရပြီး အကြောင်းတစ်ခုစုပြောမြင်းကြောင်း ကျွန်တော်တို့ လက်ထပ်သည်ကိုစွဲကို အစေခဲတွေမသိအောင် လျှို့ဝှက်ထားခဲ့ကြတော့။ ကျွန်တော်အထင် အစ်ကိုဆုံးပြီး သု လ ကြာမှ ပွုင့်ပြောရှိုး ဆုံးဖြတ်ထားကြသည်။ အနောက်နှစ်လဆုံးလဲဆို ကျွန်တော်တို့ မေးလာသတင်း ကမ္ဘာကို ကြည်လို့ရပြီ။ သည်အချိန်မတိုင်မီတော့ ကျွန်တော် မျိုးသိပ်ထားရှိုးမည်။ စိတ်ထဲ တွင်တော့ ကျွန်တော်မှမရေချယ်ကို တစ်နေ့တွေး ပိုချုစ်လာသည်ထင်၏။ သူကလည်း ပို၍ပို၍ ကြင်နာယူယလာသည်။

ကော်းကောင်းလျောက်နိုင်လို အောက်ထပ်ဆင်းပြီး အိမ်ပြင်ထွက်ရ ချိန်တွင် ကျွန်တော် နှဲထဲမဆုံးဖြစ်သွားသည်။ ကျွန်တော် ရက်ရှည်လများ အိပ်ရာထဲ လဲနေချိန်တွင် မဟာသုခိုပ်ပြုင်းနိုင်းကျင်သည် အပြောင်းလဲကြီး ပြောင်းလဲခဲ့ပါလေပြီ။ ရေပေါ်ဥယျာဉ်ပေါင်းကူးတဲ့တား ပြီးနေပြီး ရေပေါ်ပန်းဥယျာဉ်အတွက် ကန်ကြီး တုံးပြီးနေပြီး တုံးထားတာ အနက်ကြီး ပါလား။ ကျောက်တဲ့တွေ စီစိုး ခင်းမှု အဆင်သင့်။

တမ်းလင်းက ကျွန်တော်ကို ဂုဏ်ယုဝိုင်ကြားစွာ လိုက်ပြသည်။ ကမဲးယားပန်းများ၏ ဟိုမှာဘင်္ဂတွင် ပေါ်တော် ဖူးဝေနေကြသည်။ လိမ့်မျော်ရောင် ဘယ်ရိုကိုင်းများက မြက်ခင်းပေါ်တွင် အကိုင်းတွေ ဉာဏ်ကျ နေသည်။ ငါဒွေ့ဖွင့်များက အဆုပ်လိုက်အဆုပ်လိုက် ပွင့်လျက်။

“နောက်နှစ်ဆို အပင်တွေ ဉာဏ်လိုက်တော့မယ် အစ်ကိုလေး၊ ဒီနှစ်း အတိုင်း အကိုင်းဖြာမယ်ဆိုရင် မကြာခင် ကွင်းထဲအထိ ပြန်သွားလိမ့်မယ်။ ဒီအပင်ရဲ့ အစေတွေကို ကျွန်းတွေ စားရင် သေတယ်ခင်ဗျာ”

သုက ကိုင်း တစ်ကိုင်းကို ဉာဏ်ပြီး အတောင့်ကလေးတစ်ခုကိုင်ဗျာ ရှင်းပြနေသည်။ ပွင့်ဖတ်တွေ ကြော်ပြီး အသီးတောင့်ကလေးများပြစ်ရှိ တာစွာနေကြပြီး သည်အတောင့်များထဲတွင် အမိမ်းရောင် အစောကလေးထွေ တဖြည်းဖြည်း ရင့်မာလာတော့မည်တဲ့”

“ကျွန်တော်တို့ မြို့ချင်းထဲက လူတစ်ယောက် ဒီအစောကို စားမိလို သေဖွဲ့တယ်ခင်ဗျာ”

ပြောပြီး အသီးတောင့်ကလေးကို လွှင့်ပစ်လိုက်သည်။

“သည်လိုအပင်ကြီးတစ်ပင် မင်းတို့မှုမလေးရဲ့ ဖလောရင့်အိမ်မှာ တွေ့ခဲ့တယ်” ဟု ကျွန်တော်ပြောတော့ တမ်းလင်း ဆက်ရှင်းပြသည်။

“ဟုတ်တယ် အစ်ကိုလေး၊ ပုတဲ့နေရာမှာ ပိုမွင့်တယ်လို့ ကျွန်တော် ကြားဖွဲ့တယ်ခင်ဗျာ။ အရောင်လည်း ပိုလှတယ်တဲ့” အင်း ဒါကြောင့် မမလေး ပြန်ချင်နေတာဖြစ်မယ်ထင်တယ်ခင်ဗျာ”

“သူပြန်ရှိ စိတ်မကူးပါဘူး တမ်းလင်း”

“မပြန်ရင် ကောင်းတာပဲ့ အစ်ကိုလေးရာ့၊ ကျွန်တော်တို့က ပြန်မယ် ကြားနေလို့။ အစ်ကိုလေး ကျွန်းမာလာပြီးရင် ပြန်မယ်လို့ သတင်း ဖို့နေတယ် ခင်ဗျာ”

ထိုညွှန် မမရောဂျယ်၏ အညွှန်းထဲတွင်ထိုင်ပြီး ကျွန်တော် အီတလီ

ရေနေ့ကြမ်း သောက်နေသည်။ ခုတော့ မအိပ်ခင် ကျွန်တော် ရေနေ့ကြမ်း သောက်တတ်နေပြီ။ ကျွန်တော် စကားစသည်။

“မြို့ထဲမှာ သတင်းတစ်ခုဖြစ်နေပါလား မမရောဂျယ်”

“ဘာသတင်းများ ဖြစ်ရပြန်ပြီလဲ”

သုက ကျွန်တော်ကို ခေါင်းထောင်ကြည့်ပြီး ပြန်မေးသည်။

“မမရောဂျယ် ဖလောရင့်ကို ပြန်မလိုတဲ့”

သူ တော်တော်နှင့် ပြန်မဖြော ခေါင်းပြန်သွားသည်။ အဆက်ထိုးရင်း အတန်ကြာမှ စကားပြန်ရသည်။

“ဒီကိစ္စတွေ ဆုံးဖြတ်ရှိ အချိန်လိုပါသေးတယ်။ မောင်လေး နေကောင်း ကျွန်းမာလာလိုက် အခိုက်ပါ”

ကျွန်တော် ဘာမှုဆက်မပြောတော့။ သူ စိတ်ထို့ကို ကျွန်တော် နှီးရိုမ်ပါသည်။ သို့သော် အိမ်နှစ်အိမ်တွင် နေရမည်ဆိုသည်ကိုတော့ ဘဝ် မကျိုင်ပါ။ အမှန်အတိုင်းပြောရရင် မမရောဂျယ်၏ ဖလောရင့် အိမ်ကြီးကို ကျွန်တော် မှုံးနေခဲ့ပါသည်။

“မမရောဂျယ်က ဟိုမှာ ဆောင်းသွားနိုင်လိုလား”

“ဖြစ်နိုင်ရင်ပဲ့လေး၊ ခု အဲဒီအကြောင်း ပြောပို့ ဆောပါသေးတယ်”

“ကျွန်တော်ကတော့ ဒီကနေ ဘယ်မှမသွားချင်ဘူး။ ဆောင်းတွင်းဆုံးပြီး ဒီမှာရှိနေသွင့်သေးတယ်လေ”

“ဟုတ်တာပဲ့လေး၊ မမရောဂျယ်ကလဲ မောင်လေးရှိနေလို့သွားမှာပါ။ နွေဦးပေါက်ရင် ဖလောရင့်ကို လာလည်ပဲ့ပါ။ ဖလောရင့်မှာ ကြည့်စရာတွေ အားလုံး လိုက်ပြမယ်လေ”

ကျွန်တော် အပြင်းဖျားလိုက်သည့်အတွက် တချို့ကိစ္စများကို ရုတ်တရရ် နားမလည်နိုင်ဘဲ နေ့ကျွေးနေသည်။ မမရောဂျယ်ပြောတာကို သဘောမပေါက်နိုင်ဖြစ်နေသည်။

“ကျွန်တော်က ဖလောရင့်ကို လာလည်ရမယ်၊ ဟုတ်လား။ အဲဒီ  
ပုစ္စနဲ့ နေသွားဖို့ မမရောဂါ် ပြောနေတာလား။ တစ်ယောက်နဲ့တစ်ယောက်  
အဲဒီလို လနဲ့ချိပြီး ခွဲနေရမှာလား”

သူအလုပ်တွေကို လက်ထဲမှချိပြီး ကျွန်တော်ကိုကြည့်သည်။  
သူမျက်နှာ ညီးကျေသွားသည်။ မျက်ဝံးများက စီးရိမ်ထိတ်လနဲ့မှုပြင်  
တလည်လည်။ မျက်တောင်တွေ တဖျပ်ဖျပ်နှင့်

“ဟိုမှာ မမရောဂါ်အဲ ရှိသေးတယ်လေး၊ မိတ်ဆွေအပေါင်းအသင်း  
တွေလည်း ရှိသေးတယ်။ အဲဒီမှာ မမရောဂါ်ဘဝ ရှိတယ်။ အင်္ဂလန်ကို  
ရောက်နေတာ ရှစ်လိုပြီး ပြန်သင့်ပြီပေါ့ကျယ်။ မောင်လေး နားလည်ရ  
မှာပေါ့။ သေသေချာချာ စဉ်းစားလေး”

ကျွန်တော် ပုံပေးလေးပေးပြန်ပြောသည်။

“ကျွန်တော် ထင်ပါတယ်လေး။ ကျွန်တော် တစ်ကိုယ်ကောင်းဆန်နေ  
တာပါ။ ကျွန်တော် သေသေချာချာ မစဉ်းစားမိခဲ့ဘူး”

ကျွန်ပော် ဆုံးဖြတ်ရတော့မည်။ သူက အီတလီနှင့် အင်္ဂလန်မှာ  
မျှနဲ့ချုပ်သည်ဆိုလျှင် ပြစ်ဆောင် လုပ်ရမည်ပေါ့။ မဟာသုခရိုင်းမြှင့်ကို တာဝန်  
ယူဖို့ စိတ်ချေရသည့်လုပ်တစ်ယောက် ရှာရမည်ပေါ့။ ခွဲနေဖို့တော့ ဘယ်လိုမှ  
မဖြစ်နိုင်း။ လူကြားလိုလည်း မကောင်း။

“ကျွန်တော်ခေါင်းကိုင်အဖောကတော့ စိတ်ချေရတဲ့လုပ်တစ်ယောက်  
ရှာပေးနိုင်ကောင်းပါရဲ့”

“လူတစ်ယောက်၊ ဟုတ်လား။ ဘာအတွက်ပါလိမ့်”

“ကျွန်တော်တို့မရှိတုန်း လုပ်ငန်းတွေ အရှိန်မပျက် ဆက်လုပ်  
ပေးဖို့လေး”

သူမျက်နှာ ညီးသွားပြန်သည်။ အထိတ်တလန်ပြစ်သွားပြန်သည်။

“ကဲက အဲဒီကိစ္စ ထားပါ၌း၊ ဟိုမှာကြည့်စမ်း။ ကိုးနာရီ ထိုးနေပြီး

ကျွန်ကို ပြန်ခေါ်လိုက်ရမလား၊ မောင်လေးတစ်ယောက်တည်း အခန်းကို  
ပြန်နိုင်မလား”

“မခေါ်ပါနဲ့ ရပါတယ်”

ကျွန်တော် ဖြည့်ဖြည်းချင်းထသည်။ ကျွန်တော်ခြေထောက်တွေ  
အေးမရှိသေးပါလား။ သူအဲနားတွင် ကျွန်တော် ဒုးထောက်ထိုင်ချလိုက်ပြီး  
သူကို သိုင်းဖက်လိုက်သည်။

“ကျွန်တော် ဒီအတိုင်းဆက်မဖောပါရအေးနဲ့ မမရောဂါ်၊ တစ်အိမ်တည်း  
နေပြီး မတွေ့ကြရတဲ့ဘဝကို ကျွန်တော် သည်းမခံနိုင်တော့ဘူး။ သူတို့ကို  
ဖွင့်ပြောလိုက်ကြရအောင်ပါ မမရောဂါ်ရယ်”

“ဘယ်သူကို ဘာတွေပြောမှာလဲဟင်”

“ကျွန်တော်တို့ လက်ထပ်ပြီးပြီးဆိုတာလေး”

ကျွန်တော်က သိုင်းဖက်ထားဆဲ သူက မလွှပ်မယ့်ကြိမ်နေရာမှ  
တောင်ခဲ့ဖြစ်သွားသည်။

“ဒုံးခုက္ခပါပဲလား”

သူ တိုးတိုးလေး ညည်းပြီး ကျွန်တော်ပုံးနှင့် နှစ်ဖက်ပေါ်ဘုံး သူလက်  
တစ်ဖက်စီ တင်သည်။ ပြီးတော့ ကျွန်တော်မျက်နှာကို သေသေချာချာ  
ကြည့်သည်။

“မောင်လေး မင်း ဘာတွေလျောာက်ပြောနေတာလဲဟင်”

ကျွန်တော်ခေါင်းထဲတွေ အံ့ဩလာသည်။ နေမကောင်းတုန်းကလို  
နားထင်ကြတော့ တုံ့ခိုင်းခိုင်း မြည်လာသည်။ ကြောက်လွှန်းသဖြင့် ဆောက်  
တည်ရာမရ ဖြစ်သွားတာများလား။

“အစောင့်တွေကို ဖွင့်ပြောလိုက်တော့မယ်လေး။ ဒါမှ ကျွန်တော်တို့  
လက်ထပ်ပြီးသား နှစ်းမောင်နဲ့လိုပေါ်ထုတင်ထင်နေနိုင်မှာပေါ့”

သို့သော် ကျွန်တော်အသံ တိမ်ဝင်သွားသည်။ သူမျက်လုံးထဲမှ

အထိတ်တလန့်ဖြစ်သွားပုံကို မြင်လိုက်ရသောကြောင့်ဖြစ်သည်။

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ မောင်လေးနဲ့ မမရေချယ် ဘယ်တုန်းက  
လက်ထပ်လိုလဲဘု”

ကျွန်တော်ခေါင်းထဲတွင် ပေါက်ဂွဲသံတွေ ကြားနေရသလိုပင်။

“မမရေချယ်ကလဲ မူးတတ်ရန်ကောာ။ ကျွန်တော်မွေးနှေ့မှာ လက်ထပ်  
လိုက်တယ်လေ”

နေပါးဦး၊ ဟုတ်ကဲ့လား၊ ဟုတ်ပါတယ်၊ ဘယ်တုန်းကပါလိမ့်၊  
ဘယ်ဘုရားရှိုးကျော်းမှာလဲ၊ ဘယ်ဘုန်းတော်ကြီးနဲ့လဲ။

ခေါင်းတွေ မခံမရပိနိုင်အောင် ကိုက်လာပြန်သည်။ အခန်းတစ်ခုလုံး  
ချာလည် လည်နေသည်ထင်၏။

“အဲဒါ ဟုတ်တယ်လို ပြောလိုက်စမ်းပါ မမရေချယ်”

ကျွန်တော် သိလိုက်ပါပြီ။ လက်စသတ်တော့ ကျွန်တော်စိတ်ကူး  
ပါလား။ ရက်ပါင်းများစွာ ထင်ယောင်းပါးအဲတော်ချုပ်သည်။ အဲတော်ချုပ်တို့ စုစုံ  
တစ်စိဖြစ်သွားလေပြီ။ သူပေါင်းပေါ်တွင် ကျွန်တော် မျက်နှာမှာက်ချုပြီး  
သည်။ အဲပြတ်မျှ နိုးကြွေးမိတော့သည်။ ကလေးဘဝမှာပင် သည်လောက်  
မျက်ရည်များများ၊ သွှေ့ချွဲမီမည်မထင်။

မမရေချယ်က ကျွန်တော်ကို တင်းတင်းဖက်ပြီး ဆံပင်တွေကို  
ပွုတ်သပ်ပေးနေသည်။ စကားမှာ မပြော။

ကိုယ့်ကိုယ့်ကိုယ့် ထိန်းနိုင်လာသည့်အခါ ပက်လက်ကုလားထိုင်  
တစ်လုံးပေါ်တွင် ခြေပံ့လက်ပစ် သွားလွှာချုပ်လိုက်သည်။ ကျွန်တော်တွင်  
ခုထားသည့် အားအင်မှုန်သမျှ စီးစွာက်ကုန်ခန်းသွားကြလေပြီ။

“ကျွန်တော်ကို အသက်ရှုင်အောင် ဘာလိုကြီးစားနဲ့တာလဲ မမ  
ရေချယ်၊ ကျွန်တော်ဘဝဟာ အသက်သေကာ ပိုကောင်းမယ့် ဘဝမျိုးပါများ”

မမရေချယ် ထလာပြီး ကျွန်တော်ပါးကို သူလက်ဝါးနှင့် ကပ်သည်။

“မောင်လေး အဲဒါလိုပြောရင် မမဘဝလည်း ပျက်စီးသွားပြီလို ပြောရ<sup>၁</sup>  
လိမ့်မယ်။ ထားပါလေ၊ မောင်လေး ခဲ စိတ်ဆင်းရဲနေကာက နေကောင်း  
သေးလိုပါ။ နေကောင်းလာတာနဲ့ လုပ်စရာတွေ ပေါ်လာပြီး ဒါတွေ အသေး  
အဲဖြစ်သွားမှာပါ။ အရင်အတိုင်း ပြန်ဖြစ်သွားမှာပါ။ အဲ ငွေရေးကြားရေးနဲ့  
ပတ်သက်လိုကတော့”

သူ တဲ့သွားတုန်း ကျွန်တော် ဝင်မေးလိုက်သည်။

“ဘာ ငွေရေးကြားရေးလဲဟင်”

“မဟာသုခရိပ်မြိုင် လုပ်ငန်းတွေနဲ့ပတ်သက်တဲ့ ငွေတွေပေါ့။ အေးလုံး  
စနစ်တကျလုပ်ထားမယ်။ မောင်လေးက လုပ်ငန်းသုံးစရိတ် လိုသလောက်  
ထုတ်သုံးပေါ့။ မမရေချယ်ကလည်း လိုသလောက်ပဲ နိုင်းခြားကို ထုတ်ယူ  
သွားမှာပါ။ အဲဒါတွေအားလုံးအတွက် စနစ်တကျဖြစ်အောင် မမရေချယ်  
လုပ်နေတယ်လေ”

အားလုံးယူသွားပေါ့။ သူကို ကျွန်တော် ဆုံးပြီးတဲ့နောက် ကျွန်တော်  
အတွက် ဘာမှမလိုတော့ဘူးလေ။ ဒါတွေအားလုံး ကျွန်တော်ခေါင်းထဲ  
ဘာမျှမရှိတော့။ သို့သော် သူက ဆက်ပြောနေသည်။

“လုပ်စရာရှိတာတော့ ဆက်လုပ်ရမှာပဲ။ မောင်လေး ကြိုက်သလို  
ဆုံးဖြတ်ပြီး လုပ်း မမရေချယ် ဘာမှမစွာက်သွား။ မောင်လေးရဲ့ ခေါင်းကိုင်  
အဖော်းဆီကလည်း လိုတဲ့အကြောင်းတွေ ရမှာပါ။ အားလုံး အရင်  
အတိုင်း ပြန်ဖြစ်သွားမှာပါ။ မမရေချယ် ရောက်မလာခင်တုန်းကလိုလေ”

အခန်းထဲတွင် အလင်းရောင် အားနည်းသည်ထက် နည်းလာပြီး  
သူမျက်နှာကို ကျွန်တော် မသဲကွဲတော့။

“အဲဒါအတိုင်း ပြန်ဖြစ်လာမယ်လို မမရေချယ် ယုံတယ်ပေါ့၊ ဟုတ်လား”

သူ တော်တော်နှင့်မဖြေား ကျွန်တော် တစ်စိဖြစ်မသွားတို့၊ သူ  
အကြောင်းပြချက် ရှာနေခြင်းဖြစ်မည်။ အကြောင်းပြချက်တွေအများကြီး

“ଯୁଧମନ୍ୟଲେ ଯୁଧପ୍ରତିଷ୍ଠମନ୍ୟ ॥ ଅହୁତ୍ତର୍ଦ୍ଵାନ୍ ଅମରେଣ୍ୟ ତିର୍ତ୍ତର୍କୁ  
ଦ୍ଵାନ୍ତଃଶୁଣିଷୁ ପାଦ୍ୟତୋପରାମହାଅହୁତ୍ତର୍ଦ୍ଵାନ୍ତଃଶୁଣିଷୁ”

အခိုး [g̪]

သူပြန်နိုင်ရက်နှင့်ပတ်သက်ပြီး စကားမထပ်ကြတေဘာ့ပါ။ နှစ်ယောက်စလုံး အတွက် စိတ်ဆင်းရဲစရာကိစ္စဖြစ်၍ မေ့ချင်ယောင် ဆောင်ထားကြသည်။ သူအတွက် ကျွန်ုတ်ဘာ အပူရုပ်မဆောင်ဘဲ ရွှေ့ပျော်ပျော်ဖော်သည်။ သူကလည်း ကျွန်ုတ်ဘာအတွက် အလျားတုပင်၏ သို့သော် ခေါင်းကိုက်တာတော့ ရုပ်နှစ်ခု၏ ခံနေရသေးသည်။ အကြောင်းမရှိဘဲ ထိုးကိုက်ချင် ကိုက်လာသည်။

ଗୁଣ୍ଡଟେର୍କିମପ୍ରାପେଥୁ ମନରେଖ୍ୟ ପ୍ରତିଧିଷ୍ଠିତ କିଂତୁ ଲ୍ରେଫ୍ଟିଵ୍ ସମ୍ପଦ  
ଗୁଣ୍ଡଟେର୍ ଅଳୋଟିମିଶ୍ରିତ ହୁଏନ୍ତି । ତାତୀଲୁଙ୍କେଟୁର୍ / ତାଫର୍ମିଟେ ରେଜ୍ୟୁଷନ୍ ହୁଏନ୍ତି  
ହେଁ. ରତ୍ନାମ୍ବିହି ॥ ଅର୍ପିନ୍ତି ଯାଃ ପ୍ରତିଃ ଅର୍ପିନ୍ତି ପ୍ରକଳ୍ପିତାଃ ପ୍ରତିଃ ଲ୍ରେଫ୍ଟିଵ୍  
ହିତାଣି ॥ ପ୍ରତିଃ ହେଁ. ରାଗିନ୍ତିଲାତାତାଃ ହେଁ. ରୁଦ୍ରିଃଲାଦିଃ ହିତିଃ ହୁଏନ୍ତି ହେଁ  
ମ୍ବିଃ ହୁଏନ୍ତି ॥ ହେଁ. ରାଣି ॥ ଅର୍ପିନ୍ତି ଶ୍ରୀତିପ୍ରତିଃ ଲିଦିଃ ଯତନ୍ତିହୁଏନ୍ତି ॥ ଅର୍ପିନ୍ତି  
ତାଅତିର୍କିର୍ଣ୍ଣିତ ହେଁତାନ୍ତିର୍ବି ॥ ଯେବେ ଆଶ୍ରମ ହିତିକ୍ଷିତିହୁଏନ୍ତି ॥

သူမည်ခန်းထဲ ကျွန်တော် ရောက်သွားလျှင် လုပ်လက်စတွေ ရှုံး  
လိုက်ပြီး ပြတင်းပေါက်နားတွေ သွားထိုင်တတ်သည်။ မကြာခင်သွားတော့  
မှာမို့ ပြင်ဆင်နေတာ ထင်ရှားပါသည်။

နေက်တစ်ခါ ထူးဆန်းနေသည်မှာ မနက်မနက် ရထားနှင့် ထွက်ထွက် သွားခြင်းဖြစ်၏။ ယခင် တစ်ခါကျွေ သည်လိုမလုပ်မှုခဲ့ပါ။ ဘယ်သွားစရာ ရှိခို့လဲဆိုလျှင် ဈေးဝယ်စရာရှိလိုပုံ အကြောင်းပြသည်။ ဖြစ်နိုင်သည့်ကိစ္စမှု ကျွန်တော် ဘာမျှမျမှုမေးခဲ့ပါ။ သို့သော် တစ်ပတ် သုံးခေါက်ထွက်ပြီး နေက် အပတ်တွင်လည်း ဤနည်းနှင့်နှင့်ဖြစ်လာသည့်အခါ ကျွန်တော် မေးရ ကော့သည်။

“မမရေရှုယူယှဉ်အလုပ်တွေကလည်း မပြီးနိုင်ပါလား။ ဈေးဝယ်တာ ဆိုရင်လည်း သယ်နှင့်ပါတော့မလား”

“အစောင့်း ပြင်ဆင်ရမှာလေ။ မောင်လေး နေမကောင်းတုန်း ဘယ်မှ မထွက်နိုင်လို့ ခုံမ စုံပြုလုပ်ရတာ”

“မြို့ထဲမှာ ဘယ်သူနဲ့များ တွေ့သေးလဲ”

“ဘယ်သူနဲ့မှ မတွေ့ပါဘူး။ အဲ ဘီလင်ဒါပက်စကိုနဲ့ တွေ့တယ်။ သူနဲ့စွဲပေါ်ထားတဲ့ တရားဟောပုဂ္ဂိုလ်လေးနဲ့ တွဲလို့”

တစ်နှောက် မြင်းထိန်းကောင်လေးကို ခေါ်မသွားဘဲ သူနှင့် ဝယ်လင်တန် နှစ်ယောက်တည်း မောင်းထွက်သွားသည်။ ဂျိမ်းနားကိုက် ပြန်ပြီးထင်ပါရဲ့။ ထင်သည့်အတိုင်းပင် မြင်းအောင်းလေ့ကားထစ်တွင် ထိုင်ပြီး ဂျင်မီး နားတစ်ဖက်ကို လက်နှင့်အပ်ထားသည်။

“မင်းတို့မမလေးဆီမှာ နားဆေးတစ်မျိုးမျိုးတောင်းပြီး ထည့်ပါ လားကွဲ”

ကျွန်တော်ပြောတော့ ဂျင်မီး ရဲ့မဲ့မဲ့နှင့် စကားပြန်သည်။

“ဟုတ်ကဲ့ အစ်ကိုလေး၊ ပြန်လာရင် မမလေးက ကြည့်ပေးပါမယ်တဲ့ မအနဲ့က အအေးမီသွားတယ်ထင်ပါတယ်။ သဘော့ဆီပါမှာ လေက တအား ပြင်းတာပဲ အစ်ကိုလေး”

“သဘော့ဆီပါမှာ မင်းတို့ ဘာသွားလုပ်ကြတာလဲ”

“မမလေးကို စောင့်ရတာခင်ဗျာ။ ကြာတာနဲ့ မစွာတာဝယ်လင်တန်က ပြင်းတွေ့ကို နှင့် ဆီသရုံး ပို့တယ်ရှေ့မှာ ချည်ထားခဲ့၊ ဆိုင်ကိုးမှာ သွားထိုင်ပြီး လျေတွေ့ကို ငါးချင် ငါးဆိုတာနဲ့ ကျွန်တော် သွားထိုင်တာခင်ဗျာ”

“အဲဒီနေ့မှာ မင်းတို့မမလေး ဈေးမဝယ်ဘူးလား”

“ဟင့်အင်း၊ မဝယ်ပါဘူး အစ်ကိုလေး၊ မမလေးက အမြဲတမ်း ပို့တယ် အည့်ခံန်းထဲမှာ ထိုင်စကားပြောတာပါ”

မမရေရှုယူယှဉ်က နှင့် ဆီသရုံးမှာ ထိုင်တယ်တဲ့။ ဒီကောင်လေးခြားတာ ဟုတ်ကော် ဟုတ်ရဲ့လား။ ကျွန်တော် ဆက်မေးမည်ပြုပြီးမှ မမေးရို့ ဆုံးပြုတိုက်သည်။ မမရေရှုယူယှဉ် ပြန်ရောက်တော့ ကျွန်တော် မေးကြည့်သည်။

“အားလုံး အဆင်ပြုရဲ့လား”

သူက ပံုပေးလေးလေးပြန်ဖြေသည်။

“အင်း ပြုပါတယ်”

နေက်တစ်နေ့ သူ မြို့ထဲမထွက်။ စာတွေ ပြန်စရာရှိသေးလို့ဟု ကျွန်တော်ဘို့ပြောသည်။ ကျွန်တော်က ကွင်းထဲ ဆင်းကြည့်ရှိုးမည်ဟန်ပြုပြီး ထွက်လာခဲ့သည်။ တစ်ဆက်တည်း မြို့ထဲဘက်သို့ ဆက်ထွက်လာခဲ့၏။ ဆိုင်ကိုးရောက်တော့ ငါးဖျားပြီးပြန်တက်လာသည့် ချာတိတ်တစ်ဆုံးပို့က်နှင့် ဆုံးသည်။ တစ်ယောက်ကို ကျွန်တော် မှတ်မိသည်။ နင်းဆီသရုံးအရက် ကောင်တာက ချာတိတ်။ သူငါးဖျားကြိုးတွင် ကကတစ်သုံးပေးကောင် သီလျက်။

“ဟား တယ်ဟုတ်ပါလားကွဲ။ မင်းအတွက် ညာစာ ဖူလုံပြီပေါ့ ဟုတ်လား”

“ကျွန်တော်စားဖို့မဟုတ်ပါဘူးခင်ဗျာ၊ ဆိုင်အတွက်ပါ”

“မင်းတို့ ဘယ်လိုက်လဲကွဲ။ ပန်းသီးအရှက်နဲ့လား”

“မဟုတ်ဘူး ခင်ဗျား၊ အည့်သည်အတွက် သူမိတ်ကြို့က် ချက်လာရ

ပါတယ်။ သူကိုယ်တိုင်လည်း ထွက်များတယ်ခင်ဗျာ။ မနောကတောင် ဆယ်လွန်ကြီးတစ်ကောင် သူရသေးတယ်”

“အည်သည်အတွက် ဆိုပါလား။ အကြောင်းတွေ အီတ်ထဲနှိုက်ပြီး ကောင်လေးကို ပေးလိုက်သည်။

“ရော မင်း ငါးများတော်တဲ့အတွက် ဦးလေး ဆရာတာ။ ဒါထက် ဘယ်ကအည်သည်လဲဘူး”

ချာတိတ်က ပြီးပြီး ပိုက်ဆံလှမ်းယဉ်ရင်း

“နာမည်တော့ မသိဘူးခင်ဗျာ၊ နိုင်ငံခြားသားတစ်ယောက်ပဲ။ အီတလိုလျှမိုးလို့ ပြောကြတယ်”

ကျွန်တော် နာရီကို နှိုးကြည့်လိုက်သည်။ သုံးနာရီကျော်ပြီး နိုင်ငံခြားသားအည်သည်ဆိုလျှင် ငါးနာရီတွင် ညနေစာ စားမှာသေးချာသည်။ မြို့ထဲဘက်ကို ကျွန်တော် လျောာက်လာခဲ့သည်။ ကမ်းနားဘက် ပြန်ပေါက် သည့် လမ်းကျော်းကလေးထဲ ချို့ဝင်ပြီး အစ်ကိုရွှေက်လွင့်လျော့တွေထားသည့် ဓါးစက်ရိုးဓာတ်ဆီသို့ ဆက်လျောာက်လာခဲ့သည်။ လက်လျှပ်လျောကလေး တစ်စင်းပေါ်တက်ပြီး ဆိပ်ကမ်းနှင့် ပံ့ပိုးလှမ်းလှမ်းဆီသို့ လျော့သွားသည်။ နှင်းဆီသရရုံနားတောင် ရောက်ခဲ့သေးတယ်။

ငါးနာရီကျော်ကျော်တွင် အည်သည်တွေ စားသုံးသည့် လျော့တစ်စီး ဝင်လာသည်။ ပါလစ်ရောင် ဆေးရောင်သစ်လွင် ပြောင်လက်နေသည့် အဆုံးစီး လျော့မျိုး။ လျော့သမားက တောင့်တောင့်ဖြောင့်ဖြောင့်။ လျော်ပေါ်တွင် ထိုင်နေသူက ဦးထုပ် အနားကျော်ကြီး ဆောင်းထားသည်။ လျော့သမားကို

ပိုက်ဆံပေးပြီး တစ်ဖက်လျည့်လိုက်တော့မှ သူမျှက်နှာကို မြင်ရသည်။ ထင်သည်အတိုင်း ဂိုဏ်နယ်ဒီ။

လျောကလေးကို ကပ္ပါယာကယာသမ်းပြီး အီမ်ကို သုတေသနတင် ပြန်လာခဲ့၏။ လေးမိုင်ခုရိုးကို မိန့်နှစ်ဆယ်အတွင်း ရောက်အောင် ကျွန်တော် လျောာက်ပြန်လာခဲ့၏။

မမရေချုပ်က စာကြည့်ခန်းထဲတွင် ကျွန်တော်ကို စောင့်နေသည်။ ညနေစာ ထမင်းပွဲတွေကို ကျွန်တော် မလာနိုင်သည့်နှင့် ပြန်သမ်းသွားပုဂ္ဂ၏။ သူက စီးပို့စီးတွေ့ပုံစုံဖြင့်

“ဟော ပြန်လာပြီး မမရေချုပ် စီးပို့ပုံနေတယ်။ ဘယ်တွေ လျောာက် သွားနေတယ်”

“ပျော်လို့ လျော့တွေက်လျော်တာပါ။ နှင့်ဆီသရရုံနားတောင် ရောက်ခဲ့သေးတယ်”

“သူ အလန့်တွေ့ကြား ဖြစ်သွားသည်။ သူမျှက်လုံးများက ဝန်ခဲ့နေပြီး ကျွန်တော် ဆက်ပြောသည်။”

“က ကျွန်တော်ကို ဘာမှဆက်သွားမနေနဲ့။ မမရေချုပ် ဘာတွေ လုပ်နေတယ်ဆိုတာ ကျွန်တော် သိပြီ”

ဆိုကွမ်ဘီ ရောက်လာသည်။ ညနေစာ ပြင်လိုက်ရမလား မူးသည်။ “ဟုတ်ကဲ့ ပြင်လိုက်ပါ။ ကျွန်တော် အဝတ်မလတော့ဘူး”

ထမင်းရိုင်းတွင် နှစ်ယောက်စလုံး စကားမပြောဖြစ်ကြ။ ဘယ်လို့ စားပြီးသွားမှန်း မသိလိုက်။

စားပြီးတော့ သူက ဘာမှမပြောဘဲ အပေါ်ထပ် တက်သွားသည်။ ကျွန်တော် နောက်က လိုက်သွား၏။ သူ အည်ခန်းထဲရောက်တော့ တဲ့ခါး စိတ်ဖို့ ကြိုးစားသည်။ သို့သော် ကျွန်တော်က အတင်းဝင်လိုက်သဖြင့် သူ နောက်ကျေသွားသည်။ အလွန်အမင်း ကြောက်ချုံးထိတ်လန်းနေပို့ဖြင့်

ကျွန်တော်နှင့်အဝေးဆုံးနေရာ မီးလင်းဖိန္ဒားတွင် သွားရပ်နေသည်။  
 “သူ အဲဒီနှင့် ဆီသရုပ္ပါနီရောက်နေတာ ဘယ်လောက်ကြော်ပြီလဲ”  
 “အဲဒါ မမရေချယ်ကိစ္စပါ”  
 “ကျွန်တော်နဲ့လည်း ဆိုင်တယ်။ ကျွန်တော်မေးတာ ဖြေပါ”  
 သူ ဘာမှုဆက်ပြီးဖုံးကွယ်လို့မရတော့ကြောင်း သဘောပါက်သွားပုံ  
 ရသည်။  
 “ကောင်းပြီ၊ ဖြေမယ်။ နှစ်ပတ်ရှိပြီ”  
 “သူ ဘာကိစ္စနဲ့ ရောက်နေတာလဲ”  
 “ကိုယ်ခေါ်လိုပါ။ သူဟာ ကိုယ့်မိတ်ဆွေ။ သူ အကျအညီလိုလို  
 ကိုယ် ခေါ်တယ်။ မင်း သူကို ဒီအိမ်မှာ လက်ပစ်ဘူးဆိုတာသိလို့ ဒီအိမ်မှာ  
 တည်းနိုင် ကိုယ် သူကို မပြောတာ”  
 “ဘာအတွက် ခင်ဗျားက သူ အကျအညီလိုရတာလဲ”  
 “ထပ်ပြောမယ်။ အဲဒါ ကိုယ့်ကိစ္စ မင်းနဲ့ ဘာမှုမဆိုင်ဘူး။ မင်း  
 သူငယ်နှပ်စားလေး မဟုတ်တော့ဘူး ဖီးလစ်။ ကလေးတစ်ယောက်လို့  
 လုပ်မနေနဲ့။ အားလည်းကောင်းတာပေါ့”  
 သူ စိတ်ပျက်လက်ပျက်ဖြစ်နေတာကြည်ပြီး ကျွန်တော် ဝါးသာ  
 နေသည်။ သူမှာ အပြစ်ရှိလိုပါပေါ့”  
 “ခင်ဗျားက ကျွန်တော်ကိုနားလည်ဖို့ပြောတယ်။ လိမ်းညာလည်ဖူး  
 တာကို ကျွန်တော် ဘယ်တော့မှား၊ ဘူးတော့မဟုတ်ဘူး။ ခင်ဗျား ကျွန်တော်ကို  
 နှစ်ပတ်လုံးလုံး လိမ်းနေနဲ့တယ်။ ဒါ မဖြင့်းနှင့်တော့ဘူး မဟုတ်လား”  
 “အေး လိမ်းတယ်ဆိုရင်လည်း လိမ်းချင်လို့မဟုတ်ဘူး ဖီးလစ်။  
 မင်းကြောင့်လိမ်းရတာ။ မင်းက ရိုနိုနယ်ဒိုကို တူးတူးခါးခါး မူန်းနေတယ်။  
 သူနဲ့ပတ်သက်ပြီး မင်း စိတ်ထိနိုက်လာရင် ပြန်ဖူးမှာနီးရတယ်။ ဒါ ဘုရား  
 သစ် ခုကွပ်ပါပဲ၊ အစ်ကိုတုံးကလည်း ဒီခုကွဲပျိုးကို ခဲ့ခဲ့ပြီးပြီ။ ဒါ ညီးကဲ့

သူမျက်နှာသည် စောနာတစ်မျိုးကြောင့် ချက်ချင်း ဖြူပေါ်ဖြူစော်  
 ဖြစ်သွားသည်။ ထိတ်လန့်ကြောက်ရွှေ့ခြင်းလား၊ ဒေါသကြောင့်လား  
 ကျွန်တော် မစွဲခြားတတ်။ ကျွန်တော်က တခါးဝေါးဝေါးတွင်ရပ်ပြီး သူကို နိက်ကြည့်  
 နေသည်။

“ဟုတ်တယ်၊ ကျွန်တော် ဒီလွှာကို မူန်းတယ်။ အစ်ကိုမူန်းသလို  
 မူန်းတယ်။ မူန်းမိုအကြောင်းရှိလို့ မူန်းတာ။ အကြောင်းမဲ့ မူန်းတာမဟုတ်ဘူး”

“ဟာ ခုကွပ်ပါပဲ၊ ဘယ်လိုအကြောင်းလဲ ပြော”

“သူနဲ့ခင်ဗျားနဲ့ ဖြစ်နေကြတာမဟုတ်လား။ ခုမှုမဟုတ်ဘူး၊ ကြော်ပြီ”

“လုံးဝအဓိပ္ပာယ်မရှိဘူး။ လုံးဝ”

လက်ရိုက်ပြီး အခန်းတစ်စက်ခြေမဲ့တွင် ခေါက်ထုံးခေါက်ပြန် လျောက်  
 နေသည်။

“သူဟာ အရေးကြံ့တိုင်း ကိုယ့်နဲ့ဘေးမှာ ရပ်ပေးတယ်။ ကိုယ့်ကို  
 နားအလည်းဆုံးဟာ သူပဲ့။ သူဆုံးဖြတ်ချက်တွေ ဘယ်တော့မှ မမှားဘူး။  
 ကိုယ့်အပြစ်တွေ၊ အားနည်းချက်တွေကို သူ အသိဆုံးပဲ့။ ဘယ်တော့မှ အဲဒီ  
 အတွက် အပြစ်မပြောဘူး။ သူသာမကယ်ရင် အဲဒီနှစ်တွေ မင်း ဘာမှ  
 မသိတဲ့နှစ်တွေကို ကိုယ် တစ်စီစိုးဖြစ်သွားတာကြော်ပြီ။ သူဟာ ကိုယ့်အတွက်  
 မိတ်ဆွေကောင်းတစ်ယောက်၊ တစ်ဦးတည်းသော မိတ်ဆွေတစ်ယောက်ပဲ”

သူ ရပ်ပြီး ကျွန်တော်ကိုကြည့်သည်။ သူပြောတာတွေ ဟုတ်ချင်  
 ဟုတ်ပါလိမ့်မည်။ သို့သော် ရိုနိုနယ်ဒိုအပေါ် ကျွန်တော်အမြင်ကတော့  
 ပြောင်းမသွားပါ။

“သူကို ပြန်လွတ်လိုက်ပါ။ သူတိုင်းပြည် သူပြန်ပါစေ”

“ကိုစွဲပြီးရင် ပြန်မှာပေါ့။ ဒါပေမဲ့ လိုအပ်ရင် သူကို ခေါထားရ  
 လိမ့်မယ်။ မင်း ကိုယ့်ကို ဖြော်မဲ့လားခြားက်လား ထပ်လုပ်မယ်ဆိုရင် အကာ  
 အကွယ်ယူပို့ သူကို ဒီအိမ်မှာ ခေါထားရလိမ့်မယ်”

“ခင်ဗျား အဲဒီလိမလုပ်ရပါဘူး”

“ဘာ ဘာဖြစ်လို့ မလုပ်ရမယှလာပဲ။ ဒါ ကိုယ့်အမိပဲ”

ဤသိမ်းဖြင့် ရန်ပွဲစကြပ်နဲ့သည်။ သူ့ကေားလုံးတွေက အားပြင်း  
လုသည်။ ကျွန်တော် အံမတုနိုင်အောင် ဖြစ်သွားလေပြီ။ မိန့်မတို့၏  
ဦးနောက်သည် ကျွန်တော်တို့ထက် ထက်ပြောက်နေလေပြီကော် ကျွန်တော်  
တို့နှင်းချက်တို့အားလုံး လေထဲတွင် အဟောသိက်ဖြစ်ရလေပြီ။

မျက်ရည်ပြုကြနေသော မျက်လုံးရွှေကြီးများနှင့် ကျွန်တော်ကို  
နိုက်ကြည့်နေသည်။

“မိန့်မတုန်ယောက်ဟာ နှစ်ဘဝဆက်တိုက် အနာမခံနိုင်ဘူး။  
ဒီကိုစွဲနဲ့ တစ်ခါ ခဲ့ခဲ့ပြီးပြီ”

သူ့လည်ပင်းကို လက်ချောင်းကလေးများပြင့် စမ်းကြည့်ပြီး

“ခုလည်း ကိုယ်ထိလက်ရောက်၊ မင်း ခုထိ နားမလည်နိုင်သေး  
ဘူးလား ဖီးလစ်”

သူ့ခေါင်းပေါ်ကျော်ပြီး မီးလင်းစိပေါ်မှ ဓာတ်ပုံကို ကျွန်တော်  
လုမ်းကြည့်လိုက်သည်။ အစ်ကို ခပ်ငယ်ယောက်ပုံး။ သူက ကျွန်တော်ကို  
နိုက်ကြည့်နေသည်။ ကြည့်ရင်းကြည့်ရင်း ဓာတ်ပုံထဲက မျှော်နှာသည်  
ကျွန်တော်မျက်နှာပြုနေသည်။ မမရောယ်ဆိုသောမိန့်မသည် ကျွန်တော်တို့  
ညီအစ်ကိုနှစ်ယောက်စလုံးကို အနိုင်ယူသွားခဲ့လေပြီ။

“ဟုတ်ကဲ့ ကျွန်တော် ၎ံလည်ပါပြီ။ ရိုန့်နယ်ဒီကို ခေါ်ထား  
ချင်လည်း ထားပါ။ ခုလို နှင့် ဆီးသရဖူမှုမှု ဦးကြောင်းစိုးဂျက် သွားတွေ့နေရာ  
တာထက်စာရင်တော့ ပိုပြီး ကြားလို့မြှင့်လဲ့ ကောင်းမယ်ထင်ပါတယ်”

ပြောပြီး ထွက်လာခဲ့သည်။ ကျွန်တော်အခန်းသို့ တန်းပြန်ခဲ့၏။  
နောက်တစ်နေ့ ညာစိုင်းတွင် ပုဂ္ဂိုလ်နှင့် ဆုံးရသည်။ သူက လုံးဝ  
တည်းပြုမ်းအားဖွားဖြင့် လက်ကမ်းပေးသည်။

“နေကောင်းသွားပြီနော်။ ရေချယ်ဆိုက သတင်းတွေကြားရတုန်းက  
အခြေအနေ တော်တော်ဆိုးတာပဲ။ သူ အဲဒီတုန်းက တာအေးစိတ်ပုံနေတာ။  
ခဲ့ကြည့်ရတာ ကျွန်တော်ထင်တာထက်တောင် ကျွန်းမာနေပုံပါပဲ”

“ဟုတ်ကဲ့ ကောင်းနေပါပြီ”

ကျွန်တော်က အလိုက်အတိုက်ပြန်ပြောပြီး ပြန်ထိုင်နိုင်းလိုက်သည်။  
သူက အပြီးဖြင့် အခန်းကိုစွဲကြည့်ပြီး

“ဒီအခန်းကတော့ အရင်အတိုင်းပဲနော်။ ရေချယ်က မူလအငွေ့  
အသက် မပောက်အောင် ထားချင်တယ်ထင်ပါရဲ့။ အေးပေါ့လေ၊ ပိုက်ဆံ  
ချောတာ တာလည်း ပါမှာပေါ့။ မြေတွေပြင်ပြီးတဲ့အကြောင်းလည်း ရေချယ်  
ပြောပါတယ်။ ဒီဘက်မှာတော့ သူက စိတ်ချုပ်ရတယ်။ ဒါပေမဲ့ သေသေချာချာ  
ကြည့်ရုံးမယ်။ ကျွန်တော်က သူအေမွှေထိန်းကိုး”

သူက စီးကရှုက်သေးသေးလေး တစ်လိပ် ထုတ်ပြီး မီးညီသည်။

“ကျွန်တော် လန်ခေါ်မှာ ခင်ဗျားအတွက် စာတစ်စောင်ရေးတယ်။  
ခင်ဗျားရဲ့ ပိုင်ဆိုင်မှုအားလုံး ရေချယ်ကိုလွှာပေးတယ်ဆိုတဲ့သတင်း ပဲ့  
နောက်မှာ ရေးတာပါ။ ဒါပေမဲ့ ခင်ဗျား နေမကောင်းတဲ့သတင်း ကြားတာအဲ့  
မပို့ဖြစ်ခဲ့တာပါ။ စာထဲမှာ ထူးထူးထွေထွေတော့ မပါပါဘူး။ လူချင်းတွေ့တဲ့  
နောက်မှာတော့ တစ်ခါတည်းပြောလိုက်တာ ကောင်းပါတယ်။ ရေချယ်  
အတွက် ခင်ဗျားကို ကျေးဇူးတင်တဲ့အကြောင်း၊ ငွေကြားအသုံးအဲ့ အင်း  
အထွက်ကို ကျွန်တော် ကြေးကြပ်ပေးမယ့်အကြောင်း၊ နောက်ဆုံး ခင်ဗျား  
လက်ထဲကို ပိုင်ဆိုင်မှုတွေ ပြန်ရောက်လာတဲ့အခါ အတိုးအရင်းပွား နှစ်ဆုံး  
ဖြစ်နေရမှာဖြစ်ကြောင်း၊ အဲဒါတွေပါပဲ။ အဲ ဒီအကြောင်းတွေပြောရတာ  
အေတာ့ စောဂျိန်းသေးတာပေါ့လေး၊ အဲဒီအချိန်းဆို ခင်ဗျားလည်း သား  
သမီးတွေ ကြေးလှရောပါ။ ကျွန်တော်နဲ့ ရေချယ်လည်း သီးတပ်ကုလားထိုင်  
ပေါ်ရောက်နေလောက်ရောပါ။”

ပြောပြီး သူ ရယ်နေသည်။

“ဒါထက် ဟိ မိန့်မချောလေး လူစိရော နေကောင်းရဲ့လား”

နေကောင်းကြောင်း ပုံတိတိ ကျွန်တော် ပြန်ပြောလိုက်သည်။ သူ ဆေးလိပ်သောက်နေပုံကို ကျွန်တော် အသာကြည့်နေသည်။ ယောက်ဗျား တစ်ယောက်အတွက် သူလက်များ နှစ်ယုံလွန်းကြောင်း သတိထားလိုက် ဖို၏။ သူခန္ဓာကိုယ်နှင့် မလိုက်ဟု ထင်သည်။ ပိုဘီ မိန့်မလက်တွေ့ လက်သန်းဘွင် စောမ လက်စွမ်းကြီး ဝတ်ထား၏။ နေရာ မှားနေသလိုလို။

“ခင်ဗျား ဘယ်တော့ ဖလောရင့်ကို ပြန်မှုာလ”

ကုတ်အကျိုပ် ကြွေကျေနေသည့် ဆေးလိပ်ပြောတွေကို ခါချေရင်း သူ ခြဖြသည်။

“အော် ရေချုပ်အပ်၍ မူတည်တယ်ဗျား ကျွန်တော် လန်ခန်မှာ လုပ်စရာရှိတာတွေလုပ်ပြီးရင် အိမ်ကြီးကိုပြပြင်ဖို့ ပြန်နှင့်ရမလား၊ သူကို စောင့်ခေါ်ရမလား မသေချာသေးဘူး။ သူ ပြန်ဖို့စိတ်ကူးနေတာတော့ ခင်ဗျား သိပါတယ်နော်”

“ခင်း သိပါတယ်”

ရေချုပ် အခန်းထဲ ဝင်လာသည်။ သူကို လက်ကမ်းပေးတော့ သူက နှစ်းသည်။ အိတလိဟာဖြင့် အည်သည်ကို ကြုံခို့ခြင်းပြစ်၏။ နှစ်ယောက် သား စကားတွေ ဖောင့်ဖွဲ့နေကြသည်။ ပုဂ္ဂိုလ်၏မျက်လုံးတွေက ထိမိန့်မ၏ မျက်နှာမ မရွား၊ မမက်လည်း ချိုလို့ ပြု့လို့ ကျွန်တော် ခေါင်းတွေ နေက် လာသည်။ စားရသည့် ဟင်းလျောတွေကလည်း လွှောမှုနှင့်တွေဟု စိတ်ထဲ ထင်လာ၏။ ဉာဏ် စားပြီး သောက်နေကျေ သူမျော်ပေးသည့် ရေအေးကြမ်းပင် ခါတိုင်းလို မွေးဆိုမှုနေဘဲ ခါးသက်သက်နှင့်။

သူတိနှစ်ယောက်ကို ပန်းခြုံတွင် ထားခဲ့ပြီး ကျွန်တော် အပ်၏ထပ် တက်လာခဲ့သည်။ ကျွန်တော် ကော်ခိုင်းလိုက်သည်နှင့် အိတလိလို ချက်ချင်း

ပြောင်းပြောကြသည်။ အခန်းကိုပြန်ရောက်တော့ ပြတင်းပေါက်နာကာ ကုလားထိုင်တွင် ကျွန်တော်ထိုင်ချလိုက်သည်။ ကျွန်တော် နာလန်ထာက ထိုင်သည့်နေရား၊ သည်တို့က ကျွန်တော်ဘေးတွင် သူ အမြိုက်နေခဲ့သည်။ ခုတော့ လောက်ကြီးတစ်ခုလုံး ပြောင်းပြန်ဖြစ်သွားလေပြီ။ ချက်ချင်းမှန်းတီးစရာ၊ စက်ဆုပ်စရာ ကဲဖွေကြီး ဖြစ်သွားသည်။

ထိုညာတွင် ကျွန်တော် ပြန်မှားသည်။ အပြင်းအထန်ကြီးတော့ မဟုတ်။ သို့သော ခံရတာချင်းကတော့ အတူတူလိုလိုပင်။ မနက် မိုးလင်းတော့ ကြမ်းပြင်ပါ၍ ရပ်ကြည့်သည်။ မိက်ခနဲဖြစ်သွားသဖြင့် အိပ်ရာပေါ် အသာပြန်လုံးနေလိုက်ရ၏။

သူတို့ ဆရာဝန်သွားခေါ်ကြသည်။ ခေါင်းတွေ အံ့ဩနေလျက်က ကျွန်တော် စိုးမိုးမိန်နေသည်။ အိပ်ရာထဲပြန်လုံးမှာလား၊ ဆရာဝန် ရော်ပြီး စစ်ဆေးကြည့်သည်။ အသည်းမကောင်းဟုပြောပြီး ဆေးတွေ ပေးခဲ့သည်။ မမရေချုပ် မျက်နှာမကောင်း။ သူ ဘာတွေ့နေမှန်းကျွန်တော်စုံးစားကြည့်သည်။ ‘သူပြန်မှားဦးမှာလား၊ ငါက တစ်သက်လုံး ဘေးမှာ ပြုစုံနေရမှာလား’ဟု တွေ့နေတာဖြစ်မည်။

သူလက်ထဲတွင် စာအပ်တစ်အပ် ကိုင်ထားသည်။ သို့သော မဖတ်။ ကျွန်တော်အနားတွင် ဝတ်ကျော်တို့ကို ထိုင်နေရခြင်းမျိုး။

“မမရေချုပ် လုပ်စရာရှိတာ လုပ်ပါ။ ကျွန်တော်အနားမှာ ထိုင်ဆောင် နေဖို့ မလိုပါဘူး”

“ဘာမှလုပ်စရာ မရှိပါဘူး။ ဘာလုပ်စရာရှိရမှာလ”

“ရိုန်ယုံခိုး မသွားဘူးလား”

“သူပြန်သွားပြီ”

ကျွန်တော်ရင်ထဲ ပေါ့သွားသည်။ ချက်ချင်းနေကောင်းသွားသလိုပင်။

“လန်ခန်ကို ပြန်သွားတာလား”

“မဟုတ်ဘူး။ အရေးပေါ်ကိစ္စပေါ်လာလို့ ပလစ်မစ်ကနေ ဒီနေ၊  
သဘောနဲ့ အီတလီပြန်သွားပြီ”

ရင်ထဲတွင် ပိုရှင်းသွားသလိုပင်။ ဝမ်းသာသွားသည့် မျက်နှာကို သူ  
မမြင်စေလို၍ တစ်ဖက်သို့ လွှာထားလိုက်သည်။ မြင်သွားလျှင် သူ နိုးလိုးစုလု  
ပြစ်နော်းမည်။

“ဘယ်တော့ လိုက်သွားမှာလဲ”

“အဲဒါ မောင်လေးအပေါ်မှာ တည်ပါတယ်”

ထိုညွင် ကျွန်တော် အိပ်မက် မက်သည်။ ကျောက်ပြားအောက်မှ  
စာကို ယူဖတ်သည်တဲ့။ အိပ်မက်က စင်းစင်းကြီး။ ကျောက်ပြားကို မ၊  
စာကို ယူပြီး ပြန်ဖတ်နေသော ကျွန်တော်ကိုယ်ကျွန်တော် မနက် စိုးလင်း  
သည်အထိ ရှင်းရှင်းကြီး မြင်နေရတုန်း။ နေ့လယ်လောက်တွင် အောက်  
ထပ်သို့ ဆင်းနိုင်သည်။ အိပ်မက်အကြောင်း မောထားလိုက်ဖို့ ကြိုးစားနေရင်း  
စာကို အရမ်းပြန်ဖတ်ချင်လာသည်။ ရိုနိုန်ယိုဒီအကြောင်း အစ်ကို ဘာတွေ  
ရေးထားပါလိမ့်။ အသေးစိတ် ပြန်သိချင်နေသည်။

ဉာဏ်ပိုင်းတွင် မမရချေယ် သွားခန်းထဲတွင် ပြန်အနားယုနာနေသည်။  
အိမ်မှ ကျွန်တော် တိတ်တိတ်ကလေး ထွက်ခဲ့၏။ တော့ထဲဖြတ်ပြီး တောင်  
ကုန်းပေါ် တက်ခဲ့၏။ သစ်လုံးအိမ်ကလေးနားရောက်တော့ လုပ်ရမည့်  
အလုပ်ကို စိတ်ပျက်စရာဟု ထင်လာသည်။ ကျောက်ပြားနဲ့သေးတွင်  
ရုံးထောက်ထိုင်ပြီး မြေကြီးကို လက်နှင့်ယက်သည်။ မကြောခင် စိတ်ငါးထိုင်း  
ဖြစ်နေသည် သားရေးမှတ်စုစာရုပ်ကလေးကို စမ်းမိသည်။ စာအုပ်ကို ပွံ့ပြီး  
တွေ့နှုန်းကြန်ထိုင်းနေသည့် စာရွက်ကလေးကို ထွတ်ယူလိုက်သည်။ စာလုံး  
တွေ့ပိုမိုန်နေပြီး သို့သော် ဖတ်လို့ရနေသေးသည်။ ရိုနိုန်ယိုဒီအကြောင်း  
ပါသည် စာပိုကို ရွေးဖတ်လိုက်၏။  
အစ်ကို အရင်စာထဲမှာ ထည့်ရေးလိုက်တဲ့ ရိုနိုန်ယိုဒီလေး

သူတို့နှစ်ယောက် သိပ်မရှင်းဘူးလို့ အစ်ကို သံသယဖြစ်  
လာတယ်။ ဆန်ဂါလက်တိရှိစဉ်ကတည်းက ဒီဇာတ်လမ်း  
ရှိခဲ့တယ်လို့ အစ်ကိုထင်တယ်။

..... ဆိုပါတော့ အစ်ကိုကိုမြင်ရင် နှစ်ယောက် စကားပြောနေ  
ရာက တုံးခဲ့ရပ်သွားတာမျိုး။

..... တစ်နောက် အစ်ကိုသေတမ်းစာအကြောင်း ရိုနိုန်ယိုဒီ  
တဲ့တို့ကြီး မေးလာတယ်။

..... ဒီကိစ္စ (သေတမ်းစာ) စပေးတဲ့လူက ရိုနိုန်ယိုဒီနော်။  
သူကိုယ်တိုင် အစ်ကိုကို ပြောတာမဟုတ်ဘူး။ သူတို့  
နှစ်ယောက် တိုင်ပင်ပြီး လုပ်တယ်ဆိုတာ ထင်ရှုးပါတယ်။

..... အဲဒီကိစ္စဖြစ်တာ မတ်လထဲမှာ။ အစ်ကို ဒေါင်းကိုက်တာ  
အဆိုးဆုံးအချိန်ပဲ။ မျက်စိကန်းမတ်ပဲ။ ရိုနိုန်ယိုဒီဟာ  
ထုံးစွာတိုင်း သူရဲ့အေးစက်စက်အမှုအရာနဲ့ သေသေချာချာ  
တွက်ချက်ပြီးမှ အစ်ကိုကိုပြောတာဖြစ်ရမယ်။ အစ်ကို  
သေမယ်လို့ သူတို့ တွက်ထားတာဖြစ်ရမယ်။

..... အဲဒီနောက်ပိုင်းမှာ ရေချေယ်ဟာ အစ်ကိုကို အမြဲ စောင့်  
ကြည့်နေတယ်။ သူကိုဖောက်လိုက်တဲ့အခါ ကြောက်ကြောက်  
လန့်လန့်ဖြစ်နေတယ်။ ဘယ်သူကို ကြောက်နေတာလဲ....

\*

စာကို ကျွန်တော်မှတ်စုစာရုပ်ထဲ ပြန်မထည့်တော့ဘဲ အစ်တိတ်အမြှေ့ခြား  
ဖြစ်အောင် ဆုတ်ဖြုပြီး မြေကြီးနှင့် ရောမွေပစ်လိုက်သည်။ ပြီးမှ တစ်နောရာ  
ခိုင်း ခွဲမြှုပ်ပစ်လိုက်သည်။

အိမ်ကိုလုံးလျောက်ပြန်လာခဲ့၏။ အိမ်ထဲဝင်လာတော့ ဆီကွဲဘိုး  
ချာတိတ်တစ်ယောက် ဖြုံးကယူပြန်လာသည် စာလို့အိတ်ကို ကျွန်တော်အား

သီးပေးသည်။ သူမျှင့်ပြီး ထုတ်ယူလိုက်တော့ စာအိတ်တွေထဲတွင် ကျွန်တော့ အတွက် စာတစ်စောင်၊ မမရောဂါယ်အတွက် စာတစ်စောင် ပါလာသည်။ သူစာအိတ်က ပလစ်မလစ်တဲ့ဆိပ်တဲ့ဖြင့်။ လက်ရေးက ရိုန်နယ်ဒီလက်ရေး။ ကျွန်တော့ လုပ်စရာ ဘာမျှမရှိပါ။ ဆီကွမ်ဘီကို အပေါ်ထပ် သွားပို့ခိုင်းလိုက်သည်။

ခဏနေတော့ ကျွန်တော့ အပေါ်ထပ် တက်လိုက်သွားသည်။ ရယ်စရာတော့ အကောင်းသား။ စာအကြောင်း သူ ဘာမျှမပြော။ ကျွန်တော့ ကလည်း မမေး။ ကျွန်တော့ ဘယ်သွားနေကြောင်းလည်း သူ မစပ်စုံ။ ကျွန်တော့ဆီ လက်နှစ်ဖက် ဆန်းတန်းပေးပြီး ပြည့်ပြည့်ဝဝ ပြီးကာ ဆီးမေးသည်။

“မောင်လေး နေကောင်းသွားပြီလား။ ကောင်းကောင်းနားရ ရဲလား”

အတုတု ညစာ စားကြပြီး အပေါ်ထပ်သို့ ပြန်တက်ခဲ့ကြ၏။ သူမည့်ခန်းတွင် နောက်းလိုပင် သူ ရေဇ္ဈားကြမ်းစပ်သည်။ ကျွန်တော်တေားက စားပွဲတွင် ရေဇ္ဈားကြမ်းခွက် လာချေသည်။ သူမျက်ကို သူအနားက စားပွဲတွင် တင်သည်။ မှန်တင်ခဲ့ပေါ်က ရိုန်နယ်ဒီလပေါ်တွင် လက်ကိုင်ပဝါဖြင့် ဖိုးသည်ကို လျှော့မြင်နေရ၏။ ကျွန်တော့မျက်လုံးအစုံက သည်စာတွင် နိုက်နေ မိသည်။ စိတ်ညျှော့ခဲ့ရသည့်အလား။

သည် အီတလီကောင်က သူဆီကို ရိုးရိုးတန်းတန်း ရေးသည် နှုတ်ဆက်စာလား၊ ချုစ်သူကို အလွမ်းသယ်သည့် စာလား။

“မောင်လေး ဘာကြည့်နေတာလဲ၊ တန္တော်ကို ကြည့်နေသလိုပဲ့၊ ဘာဖြစ်တာလဲ ဟင်”

“ဟင့်အင်း ဘာမှမဟုတ်ပါဘူး”

ကျွန်တော် ပထမဆုံးအကြောင်းဖြစ် လိမ်ပြောလိုက်သည်။ ပြီးတော့

သူအနားသွားပြီး ဒုးထောက်ထိုင်ချုလိုက်သည်။ သည်စာအကြောင်း ကျွန်တော် သီနေမှုန်း သူမသိစေချင်ပြီးဖြစ်၏။

ထိုညာသန်းခေါင်လောက်တွင် သူ အိပ်ပျော် မပျော် သေချာအောင် သူအခန်းကိုသွားကြည့်သေးသည်။ ပြီးမှ သူ အညှိခန်းထဲကို ကျွန်တော် ဝင်သွားသည်။ လက်ကိုင်ပဝါကလေးက မှန်တင်ခဲ့ပေါ်တွင် ရိုနေသေးသည်။ စာရွက်မရှိတော့။ ဘေးဘီကို ရာကြည့်သေးသည်။ မှန်တင်ခဲ့တဲ့စိုက်တွင် လုံးဝမတွေ့တော့။ မှန်တင်ခဲ့ပို့ရှိမှ အဆွဲတွေအားလုံး ဖွင့်ထားသည်။ အောက်ဆုံးတစ်ခုကို ဆွဲကြည့်တော့မှ ပိတ်ထားမှန်းသိရ၏။ သူအိပ်ခန်းထဲကို ချွဲတ်နှင့်ပြီး ပြန်ဝင်သွားသည်။ စာပွဲပေါ်မှ သေ့တွေကို အသာလေးယူလေပြီး အဆွဲကို ဖွင့်သည်။ အသေးဆုံးသေ့ကလေးနှင့် သွားတော်သည်။

စာအိတ်ကို ဆွဲယူလိုက်၏။ တင်းနေသည့် ကျွန်တော်အား ကြောတွေ ပိုတင်းသွားသည်။ စာအိတ်ထဲတွင် ရိုန်နယ်ဒီစာ မရှိ။ မျိုးစေတွေ ထည့်ထားသည်။ စာအိတ်ဖြစ်နေသည်။ စာအိတ်ကို သွားချုလိုက်တော့ အစေတွေ ကျွန်တော်လက်ဝါထဲကို ကြမ်းပြင်ပေါ်သို့လည်း ပြန်ကြေား၏။ အစိမ်းရောင်အစောင့်သေးသေးကလေးတွေ။ တမ်လင်းလွင့်ပစ်လိုက်သည့် အတော့နှင့် မျိုးမှ အစေတွေဖြစ်သည်။

ငါချွေစွေများ။ လွှဲကိုရော့၊ ကျွဲ့၊ နွား၊ တိရဇ္ဇာန်တို့ကိုပါ သေခေ နိုင်သည် အဆိပ်။

## အခန်း [ ၂၆ ]

အစေတွေသိမ်းပြီး စာအိတ်ကို အဆွဲထဲ ပြန်ထည့်လိုက်သည်။ သော်ပိတ်ပြီး သော့တွေကို သူ အခန်းထဲမှ အိပ်ရာတေး စားပွဲကလေးပေါ် အသာပြန်တင် ထားခဲ့သည်။ သူ နှစ်နှစ်ဖြောက်ဖြောက် အိပ်ပျော်နော်။

ရှုက်သလ္ဗာပတ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ကျွန်တော် တည်ပြုမှုလာသည်။ မီးညှိပြီးသား ဖယောင်းတိုင်ကို ကိုင်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။ မီးစိန်ဆောင်ဘက်သို့ ဆက်လျောက်သွားသည်။

လက်ဆေးကန်သားမှ စားပွဲပေါ်တွင် မဆေးရသေးသား ရောနွေးကြေးမှုနှင့် ကန်နှင့် ရှိနေသည်။ နှစ်ခွက်စလုံးတွင် အနည်းတွေ ကျွန်နော်။ သူခွက်ထဲကို လက်သန်းကလေးနှင့်တို့ပြီး ကိုင်ကြည့်သည်။ ပြီးတော့မှ ကျွန်တော့ခွက်။ လျောပေါ်မှ အရာဘြားနားမှုကို အာရုံခံကြည့်သည်။ ထူးသလိုလို မထူးသလိုလို။ ကျွန်တော့ခွက်ထဲမှ အနည်းက သူခွက်ထဲက အနည်းတက် ပိုပျစ်သလိုလို။ သို့သော် ဘာမျှသိပ်မသေချာ။ ကျွန်တော့ အခန်းသို့ ပြန်တက်လာခဲ့သည်။

အဝတ်လဲပြီး အိပ်ရာဝင်သည်။ အမှာင်ထဲကို စိုက်ကြည့်နေမိ၏။

ဒေါသဖြစ်ခြင်းလား၊ ကြောက်ချုပ်ခြင်းလား ကျွန်တော် မဝင်ခဲ့တတ်။ သူကို ဒေါသဖြစ်စရာအကြောင်း မရှိပါ။ သူမှာ တာဝန်မရှိ။ သူအပေါ် လွမ်းမိုးထားသည့် လူတစ်ယောက်၏ ခိုင်းစေချက်အရ သူ လွပ်ရှားနေရခြင်း မဟုတ်လား။ စင်စစ် မမရေချယ်သည် ရှပ်သေးရှင်ကလေး တစ်ရပ်မွှုသား။

ကျွန်တော် ယုံကြည့်ပါသည်။ ထူးဆန်းသော ခဲ့ခဲ့မှုတစ်မျိုးဖြင့် အစ်ကိုကိုရော၊ ကျွန်တော့ကိုပါ ချစ်ပုံရပါသည်။ သို့ရာတွင် ကျွန်တော်တို့ ပျီအစ်ကိုသည် သူအတွက် အကြောင်းကြောင်းကြောင့် မရှိမဖြစ် ဖြစ်လာသည်။ သူအတွက် ထွက်ပေါက် ဖြစ်လာသည်။ သည်လို ဖြစ်နေကြောင်း ကိုလည်း ရိုန်နှစ်ခိုက် ညွှန်ပြပေးခြင်းဖြစ်မည်။

မမရေချယ် နှစ်ယောက် ဖြစ်နေမည်ဟလည်း ထင်လာ၏။ တစ်ယောက်က ချစ်တတ်သော အသည်းနှင့်လုံးနှင့်။ နောက်တစ်ယောက်က လွစ်ပြောသည့် မှန်းတစ်ပိုင်း မိန့်မရှိပိုင်း။ ပြစ်မှုတစ်ခုကို ခြေရာလက်ရာ မကျွန်အောင် သဲလွန်စ ဖျောက်နိုင်သည့် မိန့်မတစ်ယောက်သည် နောက် ပြစ်မှုတစ်ခု ထပ်ကျွုးလွန်နိုင်လည်း အခက်အခဲရှိမည်မဟုတ်ပေ။ အောင်အောင် မြင်မြင် ရှုန်းထွက်နိုင်ပြီးမည်။

အစ်ကိုစာထဲမှာပါသည့် အကြောင်းအရာများကို သိပ်အားကိုလို ရုပါတော့မလား။ ရိုန်နှစ်ခိုက်ရောကျား၊ နှစ်ကော်ခေါ်ကပါ စိတ်ကစွ်ကလျား ပြစ်နေချိန်တွင် ရေးသည့်စာများဟု အတည်ပြုထားကြပြီး မဟုတ်လား။ “အစ်ကိုကို အနိုင်ယူနေတယ်။ နှိမ်စက်နေတယ်” သသည် သသည်များ။ ကျွန်တော်က အစ်ကိုကို မှသားကင်းသည့် သူတော်စင်တစ်ပါးလို ယုံကြည့်ကိုးကွယ်ခဲ့သွား။ ဒါကြောင့် အစ်ကိုစကားကို ကျွန်တော် ယုံသည်။

ခုရင်းသို့ ကျွန်တော် ပြန်ရောက်သွားပြန်သည်။ အမှုန်းချုံအား အပြည့်ဖြင့် သည်မိန့်မကို လက်စားရေ့ရပါလို၏ဟု ဆုတောင်းသည် နေရာသို့ ကျွန်တော် ပြန်ရောက်သွားသည်။ ယခု အရှိန်ကျြပြီး

နောက်တစ်နေ့သည် တန်ခိုးနေ့ဖြစ်၏။ ခါတိုင်းလိုပင် ဘုရားရှိခိုး  
ကျောင်းသို့ အတွက်သွားကြသည်။ ရာသီတွေ့သွားပြီး နေ့ထွေးသည့်  
နေ့ဖြစ်၏။ နောက်လတဲ့သို့ ဝင်ခဲ့ပြီဖြစ်၏။ သူက ဂါဝန်အကျိုးအသစ်ကို  
ဝတ်လာသည်။ ပိုးသားပါးပါးဖြင့် ချုပ်ထားသည့် ဂါဝန်။ မြက်ဦးထုပ်  
ကလေး ဆောင်းလာ၏။ လက်ထဲတွင် ထိုးကလေးကိုင်လျက်။ ရထား  
ပေါ်တွင် သူလက်ကို ကျွန်ုတ်တော်လက်ထဲသို့ ထည့်ထားပေးသည်။

ဘုရားရှိခိုးကျောင်းတွင် သူမျက်နှာကလေးမှာ အပြစ်ဟူသွေး  
မြှောင့်၊ မြှော်မထင် ကြည်စင်နေသည်။ သူကို ကျွန်ုတ်တော် မှန်းချင်ပါသည်။  
သူနှင့် မတွေ့ဖူးခင်က လပါင်းများစွာ မှန်းခဲ့သလို မှန်းချင်ပါသည်။ သို့သော်  
အမှန်းစိတ်တွေ့ လေနှင့်အတူ လွှာပါသွားသည့်အလား သူအပေါ် ကရာဏာတွေ  
ပွားနေမိ၏။

ဓမ္မတေးများ သီကြေးအပြီး ဝတ်ပြုသွေ့နှင့်အတူ ဘုရားကျောင်း  
ထဲမှ အတွက်တွင် သူက တိုးတိုးကပ်ပြောသည်။

“လျှို့တိသားအဖော် ပက်စကိုမိသားနှင့် ထမင်းစား ဖိတ်ကျွေးကြရ<sup>၁</sup>  
အောင်လား။ ဟိုတွန်းကလိုလေး။ မဆုံးရတာကြောပြီနော်။ ကြာရင် သူတို့တွေ  
စိမ်းကုန်ကြလိမ့်မယ်”

ခကာစဉ်းစားပြီး ကျွန်ုတ် ခေါင်းညီတ် သဘောတူလိုက်သည်။  
စည်းသည့်တွေ့လာရင် ကျွန်ုတ်တို့နှစ်ယောက်ကြားမှ အရှပ်ဆိုးနေသော  
တိတ်ဆိတ်မှ ခကာတစ်ဖြုတ်တော့ ပျောက်ကွယ်နေနိုင်သည်လေ။ နှင့်က  
စကားနည်းသူဖြစ်၍ စည်းသည့်တွေ့ ကျွန်ုတ်အတွက် စိတ်မသက်မသာ  
မဖြစ်တန်ရာ။ မမရေရှုယ်လည်း ကျွန်ုတ်ကို အကဲခတ္ထိုး အချိန်ရတော့မည်  
မဟုတ်။

အပြင်ဘက်ရောက်တော့ လုစိုးကြသည်။ ပက်စကိုမိသားနှက  
နှစ်ခုနှင့် မပိတ်ရပါ။ ကန်ဒေါ်သားအဖကလည်း အလားတူပုံးလိုပုံးချင်း

မစွာတာကန်ဒေါ်လ်က

“ဦးကတော့ ကိုစွဲလေးတစ်ခုရှိတော့ စားပြီးပြီးချင်း ပြန်မယ်။ လူမြတ်  
နောက်တစ်ခေါက် ရထားလွှတ်ပြီး ကြို့ခိုင်းမယ်လေး”

ခင်ကြီးကတော်ကလည်း ဝင်ပြောသည်။

“မစွာတာပက်စကိုကလည်း ဉာဏ်ပိုင်း တရားပွဲတစ်ခု ရှိသေးလို့  
စောစောပြန်မယ်လေး မစွာတာကန်ဒေါ်လ် လိုက်ခဲ့လို့ရတာပဲ”

သယ်ယူပို့ဆောင်ရေးကိစ္စ သူတို့ ညီနှင့်နောက်တွင် ကျွန်ုတ်  
လက်သမားအဖွဲ့ခေါင်းဆောင်က ကျွန်ုတ်နှင့် စကားပြောပို့ စောင့်နော်  
သည်ကို သတိထားမိလိုက်၏။ သူက ရေပေါ်ပန်းသယျာဉ် ပေါင်းကူးတဲ့တား  
ဆောက်နော့ဖြစ်သည်။

ကျွန်ုတ်က သူသီလျှောက်သွားပြီး

“ဆို ဘာအခက်အခဲရှိလဲ”

“အစိုးလေးကို ကြို့ပြောထားစရာရှိလိုပါခင်ဗျာ။ တဲ့တား အခင်း  
ခင်းပြီးသွားပေမဲ့ လွှတ်ကိုလိုမရသေးပါဘူး။ တစ်ယောက်ယောက် ပြတ်  
လျှောက်မှာထိုးလိုပါ။ တန်လော့နေ့ကျေမှ အပြီးသတ်မှာပါ”

“ဟုတ်ကဲ့၊ ကျေးဇူးပဲ့။ ကျွန်ုတ်က ဂရိုက်ပါမယ်”

ကျွန်ုတ်တို့အပ်စာက်သို့ ပြန်လာတော့ သူတို့အစီအစဉ် လုပ်ပြီး  
နေပြီး ခါတိုင်းလိုပင် ရေချေယ်က နှစ်ကန်ဒေါ်ရထားပေါ် တက်သည်။  
လူစီနှင့် ကျွန်ုတ်က တစ်စီး။ ပက်စကို မိသားစား နောက်ဆုံးမှု  
လိုက်သည်။

သည်ပုံစံအတိုင်း ပြန်သည့် နောက်ဆုံးအခေါက်ကို ပြန်စဉ်းစား  
ကြည်းသည်။ စက်တင်ဘာလတဲ့က တန်ခိုးနေ့တော်ရက်။ ဆယ်လကြီး  
များတောင် ကြာခဲ့ပြီး လူစီအယူအဆတွေကို ကျွန်ုတ် ခါချေသည့်နေ့။  
နောက်ပိုင်း သူတို့ ကျွန်ုတ် ပေါ်ရောင်ရောင်လုပ်နေခဲ့သည်။ သို့သော်

လူစီသည် သုင်ယောက်လို ကျွန်တော်ကို သည်းခဲ့ရှာသည်။ ကျွန်တော်က ကောက်ကာင်ကာ မေးလိုက်သည်။

“ငါရွှေဝါတွေရဲ့အန္တဟာ အဆိပ်ဖြစ်တယ်ဆိတာ မင်းသီလား လူစီ”

“သူ ကျွန်တော်ကို ဖျော်ခနဲကြည့်သည်။

“ဟုတ်တယ်လေ။ ကျွေတွေ၊ နားတွေ အဲဒီအသီးစားရင် သေတယ်။ ကလေးတွေလည်း သေတယ်လို ကြားဖူးတယ်။ ဘာဖြစ်လိုလဲ၊ ဒီးလစ်ရဲ့ နားတွေ သေတာရှိလိုလား”

“ခဲ့တော့ မရှိသေးပါဘူး။ မနေ့က တမ်းလင်း အဲဒီအကြောင်းပြောလို ကွင်းထဲကို ပိုက်ကျေနေတဲ့အပင်တွေ ရွှေခိုက်မယ်တဲ့”

“အဲဒါ လုပ်သင့်တာပေါ့။ အဖော်လည်း မြင်းတစ်ကောင် ဆုံးဖူး တယ်တဲ့။ အဲဒီမြင်းကတော့ ကျောက်ထင်းရှုံးသီးတွေ စားပြီး သေတာလို ပြောတယ်။ ဆေးမစီဘူးတဲ့”

ကျွန်တော် အပြင်သို့ ငါးလိုက်လာသည်။ မောက်နှစ်စီးက ကျွန်တော် တိုကို မီလုနေပြီး။

“ကိုယ် မင်းနဲ့ စကားပြောချင်တယ် လူစီ။ စားပြီးလို့ အတိုးကြီး ပြန်ရင် ဒီလေ ဒီမှာအပိုင်မယ်လို ပြောပြီး ခွင့်တောင်းလိုက်ပါလား”

သူ ကျွန်တော်ကို အံ့ဩစွားစမ်းသည့်မျှက်လုံးများဖြင့် ခိုက်ကြည့်နေသည်။ ဘာမျှတော့ မပြော။

ဝယ်လင်တန်က ဆင်ဝင်အောက်တွင် ရထားထိုးရပ်တော့ ကျွန်တော် အရင်ဆင်းပြီး လူစီကို လက်ကမ်းပေးလိုက်သည်။ ကျွန်တော်တို့နှစ်ယောက် နောက်နှစ်စီးကို ရုပ်စောင့်နေကြော်။ ဟုတ်ပါသည်။ ဟိုတစ်ခါ တန်းစွဲ အတိုင်းပါပဲ။ မမရောချယ်က ဟိုတုန်းကလိုပဲ ပြီးလို့။ ဘာမှ ကျွန်တော်ကို လျှို့ဝှက်မထားသည့်အတိုင်း သူမျှက်နှာကလေးက တိမ်ကင်းစင်နေသည့် လမင်းငယ်ပဲမား။ အညှိသည်တွေနှင့် ပျော်ပျော်ပါးပါး။ သို့သော် ကျွန်တော်

နားထဲတွင် ကြားနေရသည်က အစ်ကိုအသံ။ ‘ရေချယ် အစ်ကိုကို ညျဉ်းဆောင်တယ်’။

“ခန်းမထဲရောက်တော့ အားလုံး၏ အလယ်တွင် ပြီးလျက်

“သိပ်ပျော်စရာ ကောင်းတာပဲ။ ဟိုတုန်းကအတိုင်းပေါ့နော်”

သူက ဖော်ရွှေစွာဖြင့် အညှိသည့်များအား အညှိခန်းသို့ ဦးဆောင် အော်ယူသွားသည်။ အပြင် မြေက်ခင်းပေါ်တွင် နေခြည့်ဖြေဆင်းနေ၏။ ပြတင်း ပေါက် တစ်ခုတွင် ပျားကြိုးတစ်ကောင် တိရိုးပေါ်နေ၏။ အညှိသည့်များက ပင်ပန်းနှစ်းနှင့်စွာ ထိုင်လိုက်ကြသည်။

ဆိုကြမ်းဘိုက ကိုတ်မှန်နှင့် ပိုင်ပူလင်းတွေ ချမော်သည်။ မမရောချယ် ရုပ်ပြီး

“ဒါလောက်အပူတော့ ရေချယ်တို့က အပျော်ပေါ့။ အီတလီမှာဆို တစ်နှစ်မှာ ကိုးလလုံးလုံး ပူတာ။ က ရေချယ် အညှိခံမယ်။ ဒီးလစ် ဌ်မြို့မြို့လေး နေနော်။ မောင်လေးက မမရောချယ်ရဲ့ လုနောနော်”

သူက ပိုင်ကိုဖန်ခွက်တွေထဲ ထည့်ပြီး ကျွန်တော်တို့ဆို ယူလာသည်။ အားလုံး သောက်ကြသည်။ ကျွန်တော်တစ်ယောက်သာ မသောက်ဘ ဖန်ခွက်ကို ဒီအတိုင်း ချုလိုက်သည်။

“ဟင် မောင်လေး ရေမောင်ဘူးလား”

သူမေးတော့ ကျွန်တော် ခေါင်းယမ်းပြုလိုက်သည်။ သူ ကျွေးသွှေ့ တိုက်သွှေး ဘာမှမစားတော့၊ မသောက်တော့ဟု ကျွန်တော် ဆုံးပြုတော်ထား ပြီးပြီး လူစီနှင့် မစွေက်ပက်စကို ထိုင်သည့်ဆိုအာတွင် သူ သွားထိုင်သည်။

“မော်တော့ ဖလောရင့်စိုး သိပ်ရောက်ဖူးချင်တာပဲ အစ်မရယ်”  
မျှက်ဝန်းပိုင်းပိုင်းနှင့် မော်ပက်စကိုပြောတော့ မမရောချယ် သွားက် လျည်းလိုက်သည်။

“ဒါဆို မောက်နှစ် လာခဲ့ပါလား။ အစ်မနဲ့ လာနောပေါ့။ အားလုံးကို

မိတ်ပါတယ်။ ရေချယ် တစ်လုညွှန်ပြန်ပြီး အညွှန်ပါရစေ

အားလုံး တအဲတဗ္ဗာ့ပြီး "ပြန်တော့မှာလား" "ဘယ်တော့  
ပြန်လာမှာလဲ" စသဖြင့် မိတ်ပျက်လက်ပျက် ရိုင်းမေးကြသည်။ သူက  
ခေါင်းယမ်းပြီး "ရေချယ်က ခုချက်ချင်း ထသွားပြီး ချက်ချင်းပြန်ရောက်ချင်  
ရောက်လာမှား" မိတ်ပြန်လက်ပြန်လေး အချိန်သတ်မှတ်လေး မရှိဘူး။

မှာက်ထပ် သူရဲ့အသေးစိတ်တွေကိုတော့ ထုတ်ပြောမည်မဟုတ်ပါ။  
ကျွန်တော်ခေါင်းကိုင်အဖောက် ကျွန်တော်ကို တစ်ချက် စွဲကြည့်သည်။  
ပြီးတော့ သူမြဲထောက် သူ ပြန်နှင့်ကြည့်နေ၏။

သူ ဘာတွေးနေမည်ကို ကျွန်တော် မှန်းကြည့်နိုင်ပါသည်။ 'အင်း  
ပီးလမ်းတစ်ယောက် သူ ပြန်သွားမှပဲ ပုံမှန်ပြန်ရောက်တော့မှာပဲ' ဟု  
တွေးနေမှာ သေချာပါသည်။ နေ့လယ်ပိုင်း စကားရိုင်းမှာ ဖိန့်ပြည့်ပြည့်၊  
ချောမွေးနေလေသည်။

လေးနာရီတွင် ညာနေစာ စားပို့ ထမင်းစားခန်းထဲ ဝင်ကြသည်။  
ခါတိုင်းလိုပင် ကျွန်တော်က စားပွဲတို့တွင် နေရာယူပြီး မမရေချယ်က  
ဟိုဘက်ထိပ်တွင် ထိုင်သည်။ နစ်ကာန်ဒါလ်နှင့် ခင်ကြီးပက်စကိုက ပျက်စား  
ချင်းဆိုင်း စကားရိုင်းက ပိုတောင်ပြိုင်လာသည်။ တဝါးဝါး ရယ်ကြ  
မောကြနှင့် ကဗျာအကြောင်းတွေတောင် ပါလာသေးသည်။

ကျွန်တော်ကတော့ ခါတိုင်းလိုပင် ရောင့်နှုန်းပိုင်းနောက်နေသည်။ တစ်ချိန်လုံး  
သူကို အကဲခတ်နေသည်။ သူရဲ့ အားလုံးက သဘောကျေနောက်သည်။  
အကြောင်းမသိရှာကြဘဲကိုး။ စကားပုံင်းသည် ကောင်းသည်ထက် ကောင်း  
လာ၏။ သူက ဦးဆောင်ပြီး အကြောင်းအရာတွေကပြားးလိုက်၊ အားလုံး  
ဝင်ပြောနိုင်အောင် လမ်းခေါင်းပေးလိုက်နှင့်၊ သည်လောက်တတ်သည့်မိန့်းမူး  
ကျွန်တော် တစ်ခါဗျား မတွေ့ဖဲ့ခဲ့။ ခုတော့ သူပုံးလက်အတတ်တွေကို  
ကျွန်တော် သိနေပြီး

ကျွန်တော်ခေါင်းကိုင်အဖောက် သူကိုပြောပြနေသည့်အတော်လေး နိုင်း  
ချုပ်လိုက်သည်။ ခေါ် တိတ်သွားကြ၏။ ကျွန်တော်က သူမှုက်ဂုံးတွေကို  
စောင့်ကြည့်နေ၏။ သူက မစွက်ပက်စကို ကို တစ်လုညွှန်း ကျွန်တော်ကို  
တစ်လုညွှန်းကြည့်ပြီး ပြောသည်။

"ပန်းခြုံထဲ ဆင်းကြရင် မကောင်းဘူးလား" ဟု အကြပြုသည်။  
အားလုံး ထလိုက်ကြသည်။ ခင်ကြီးက အိတ်ဆောင်နာရီကို ထုတ်ကြည့်ပြီး

"အင်း မိတ်မကောင်းလိုက်တာဘူး။ ကျွန်တော်က သွားရတော့မယ်"

"ကျွန်တော်လည်း သွားရှိ အချိန်ကျေနေပြီးခင်ဗျား။ လယ်ဇူလိုင်မှာ  
ညီတစ်ယောက် နေမောက်ပြန်နေတာ သွားကြည့်ရမယ်။ လှစီ နေချင်နေခဲ့လေး။

"ရေနွေးကြမ်းလေး သောက်မသွားကြတော့ဘူးလား"

ရေချယ်က တားသေးသည်။ သို့သော် အညွှန်သည့်နစ်ယောက်က  
နောက်ကျေနေပြဖြစ်ကြောင်းဖြင့် တောင်းပန်ပြီး ပြန်သွားကြတော့ လှစီ  
တစ်ယောက်တည်း ကျွန်ရစ်သည်။ သည်တော့မှ မမရေချယ် အကြပြုသည်။

"ကဲ သုံးယောက်တည်း ကျွန်တော့တာပဲ။ အညွှန်ဝတ်တွေး အိမ်ရှင်  
ဝတ်တွေး မူထားလိုက်ကြရအောင်။"

သူက လှစီကို ပြီးပြီးကလေးနှင့် ဆက်ပြောသည်။

"လာ အပေါ်ထပ် ကိုယ့်အညွှန်ခန်း သွားကြရအောင်။ လှစီကို အိတ်လီ  
ရေနွေးကြမ်းတို့နည်း သင်ပေးမယ်။ ဒါမှ သူအဖော်း အိမ်မပျော်ရင်  
တိုက်ရအောင်လိုက်လေး။ အိမ်မပျော်တဲ့ရောက်ရရင် ဒီလောက်ကောင်းတဲ့ ဆေး  
မရှိဘူး မောင်လေးရဲ့။"

သုံးယောက်သွား အပေါ်ထပ် တက်သွားပြီး သူစည်းခန်းတွင် ထိုင်  
ကြသည်။ ပြတင်းပေါက်နားက ခုတွင် ကျွန်တော် ထိုင်သည်။ လှစီက  
မီးလမ်းဖိနားမှ ခုနိမ့်ကလေးတွင် ထိုင်သည်။ မမရေချယ်က ရေနွေးကြမ်းနှင့်  
အလုပ်ရှုပ်နေသည်။ ဖျော်စပ်နေရင်းရှင်းပြ၏။

“အကိုလိပ်တွေက ဘာလီစောကို အစိမ်းချာပြီး ရေနေ့နဲ့ ဖျော်သောက် ကြတယ်။ မမရေချုပ်က အီတလီ ပရဆေးတွေကို အဓမ္မာက်လှမ်းယူ လာတာ။ အရသာကို လူနီကြိုက်ရင် ထားခဲ့မယ်လေ။ ရော မြည်းကြည့်”

ပြောပြီး လူနီကို ရေနေ့ကြမ်းပန်းကန် လှမ်းပေးသည်။ ပြီးတော့ ကျွန်တော်ပန်းကန်ကို ကမ်းပေးသည်။

ကျွန်တော် ခေါင်းယမ်းပြတော့

“ဟင် ဘယ်လိုဖြစ်တာလဲ။ နောတိုင်း သောက်နေပြီးတော့။ မောင် လေးနဲ့ တည့်တယ်လေ”

“ကျွန်တော်ခွက်ကို မမရေချုပ်ပဲ သောက်လိုက်ပါ”

သူက ပခဲ့ဗျွန်ပြီးပြောသည်။

“မမရေချုပ်ခွက်က ရှိပြီးသားလေ။ အလကား နှဲမြောစရာကြီး”

သူက ကျွန်တော်ပခဲ့ပေါ် လက်ထောက်ပြီး ရေနေ့ကြမ်းပန်းကန်ကို ပြတ်းပေါက်မှ သွေ့ချုပ်လိုက်သည်။ သူကိုမှ အနဲ့တစ်ပျီး ကျွန်တော် ဆီသို့ ပျုံလွင့်လာသည်။ ရင်းနှီးပြီးသား ရေမွေးနဲ့မဟုတ်။ သူကိုယ်က မွေးပျုံနေသည့် ကိုယ်နဲ့

လွှဲမြှားအောင် တိုးတိုးကလေး မေးသည်။

“နေမကောင်းသူးလား ဟင်”

အကယ်၍သာ ကျွန်တော်ကိုယ်တွင်းခဲ့စားချက်တွေကို ဘားဖယ် ထားနိုင်လျှင် ပခဲ့ပေါ်မှလက်ကို ရုပ်စေချင်မည်မဟုတ်ပါ။ အကယ်၍သာ အစ်ကိုစာကို ဆုတ်ဖြီမပစ်ရလျှင်၊ အဲဒွဲကောင် လျှို့ဝှက်ပစ္စည်း မတွေ့ခဲ့ရလျှင်၊ လျှို့ဝှက်ကြောင်သုတေသန မရှိခဲ့လျှင်ပေါ်လေ။

ပခဲ့ပေါ်မှလက်သည် ကျွန်တော်မေးစေပေါ်သို့ ရောက်လာသည်။ မသီမသာ ပွုတ်သပ်ပေးရင်း

“ဘာဖြစ်နေတာလဲ၊ မျက်နှာပုပ်ကြီးနဲ့ စိတ်ကောက်နေတာလား”

ကျွန်တော် သူကိုကျော်ပြီး မီးလင်းဖိပေါ်မှ အစ်ကိုစတ်ပုံကို ကြည့်လိုက်သည်။ ငယ်ရွယ်နှုံးစိုးစေက အစ်ကိုပုံဖြစ်၏။ ရှိုးသားစွာ အပြစ်ကင်းစင် နေသည့် မျက်နှာ။ ကျွန်တော် ဘာမှပြန်မပြောဘဲ ဆက်ကြည့်နေလိုက်သည်။ သူ ပြန်လျှောက်သွားပြီး ရေနေ့ကြမ်းပန်းကန်အလွတ်ကို လင်ပန်းဆုံးပြန်တင်လိုက်သည်။

သူက လူနီနှင့် ခဏာစကားပြောပြီး သူ သောက်ထားသည့် ရေနေ့ကြမ်းခွက်ကို လင်ပန်းထဲ ထည့်လိုက်သည်။

“က နေစောင်းသွားပြီ။ မမရေချုပ် လမ်းထွက်လျှောက်လိုက်ဦးမယ်။ ဘယ်သူလိုက်မလဲ”

ကျွန်တော်က လူနီကို လှမ်းကြည့်ပြီး မလိုက်ဖို့ မျက်ရိပ်မျက်က ပြလိုက်သည်။

“ကုန်းပြိုင်သာမြှုပ်ပုံဟောင်းပြီး ကျွန်တော် တွေ့လာလို့ လူနီကို ပြမယ်လို့ ပြောထားတယ်”

ကျွန်တော်က ပြောလိုက်တော့ မမရေချုပ် လက်ခံသည်။

“ဟုတ်ပြီးလေ၊ ဒါဘို့ မမရေချုပ် ထွက်လျှောက်လိုက်ဦးမယ်။ အည်ခန်းထဲသွားကြပါလေး။ ဒါမှုဟုတ် စာကြည့်ခန်းထဲမှာ ကြည့်ကြပါလေး”

အခန်းပြာဆီသို့ သူ ထွက်သွားသည်။ သီချင်းကလေး တအေးအေးပြု့၊ “မင်း ဒီမှာပဲစောင့်နေ့”

လူနီကို ခပ်တိုးတိုးပြောပြီး ကျွန်တော် အောက်ထပ် ရုံးခန်းသို့ ဆင်းခဲ့သည်။ မြှုပ်ပုံဟောင်းပြီး ကျွန်တော် တွေ့ထားတာ အမှုနှုပ်ဖြစ်ပါသည်။ ဖိုင်တွေ့ကို ပိုက်ပြီး ကျွန်တော် ထွက်လာခဲ့သည်။ စည်ခန်းနှင့်ဆက်လျက် အခန်းတံ့ခါးပေါက်မှ ပန်းခြားက် ထွက်လို့ရသည်။ ကျွန်တော် တံ့ခါးဝါး အပြင်ထွက်ကြည့်လိုက်တော့ သူ လမ်းလျှောက်ဖို့ အသင့်ဖြစ်ဖြောပြီး ဦးထုပ်မပါ။ နေကာ ထိုးကလေးကို လက်ထဲ ကိုင်ထားသည်။

“ရေပေါ်ပန်းခြားက် လျှောက်မယ်။ ကန်လယ်ခေါင် ကျောက်ဆစ်ရပ်  
ကလေးရဲ့အနေအထား မှန် မမှန် သွားကြည့်မလို့”  
“သတိထားသွားနော်”  
“ဘာဂို သတိထားရမှာလဲ”  
သူက ကျွန်တော်နှင့် ယဉ်ရပ်ပြီး ပြန်မေးသည်။ နေကာထိုးကလေး  
ပခုံးပေါ်တင်လျက်။  
“နေရောင်အောက်လမ်းလျှောက်လည်း သတိရှိရမှာပေါ့”  
သူ ခဏရပ်ပြီး ထွက်သွားသည်။ ကျွန်တော် ခဏဝေးကြည့်နေခို  
သေးသည်။ ပြီးမှ အပေါ်ထပ် ပြန်တက်ပြီး လူစီ စောင့်နေသည့် ဖည့်ခန်းထဲ  
ဝင်ခဲ့၏။  
ကျွန်တော်က တိုတိပင် စကားစလိုက်သည်။  
“မင်းအကျအညီလိုတယ် လူစီ၊ အချိန်သိပ်မရှိဘူး”  
သူက ထလာပြီး အံ့ဩထိုးလန်းသွားပုံဖြင့် မေးသည်။  
“ဘာလဟင်၊ ဘာဖြစ်လို့လ”  
“ကိုယ်တိုန်းယောက် ဘုရားရှိုးကျောင်းထဲမှာ ပြောတဲ့အကြောင်း  
တွေ မင်း မှတ်မိုးလား”  
သူ ခေါင်းညီတ်သည်။  
“မင်း မှန်တယ် လူစီ၊ ကိုယ်က မှားတာ။ အဲဒါတွေ ထားပါလော့  
အာဖြစ်က မင်းထင်တာထက် ဆိုးနေပြီး လူစီ။ ဒါပေမဲ့ ကိုယ်မှာ သက်သော  
ပြစ်ရာ အထောက်အထားတော့ မရှိသေးဘူး။ သူ ကိုယ့်ကို အဆိပ်ခတ်  
သတ်ဖို့ ကြြေးစားနေတယ်။ အစ်ကို ကိုယ့်လည်း အဲဒီနည်းနဲ့သတ်ခဲ့တာပဲ”  
လူစီမျက်လုံးကြီးပြီး ထွက်လာသည်။  
“က အဲဒါလည်း ထားသို့၊ ရိုနိုနယ်ရှိစာထဲမှာ အထောက်အထား  
တွေ့နိုင်လောက်တယ်။ သူအံ့ဆွဲတွေထဲမှာ ရှာမယ်။ မင်းက ပြင်သစ်ကော်

အိတာလျော့ပါ နည်းနည်းနားလည်တော့ တို့နှစ်ယောက် ပေါင်းရင် ဘာသာ  
ပြန်နိုင်မှာပါ”

ပြောရင်း ကျွန်တော်က အံ့ဆွဲတွေထဲကို ဖွေနေပြီး မနေ့ညကလို့  
ဖယောင်းတိုင်ဓိုးနှင့်မဟုတ်။ လင်းလင်းချင်းချင်းမို့ သေသေချာချာ တွေ့ရှု  
မည်ဟု စိတ်အားလုံးကိုသုန်းလျက်။

“ဖေဖေနဲ့ ဘာလို့မတိုင်ပင်သလဲ။ သူမှာ အပြစ်ရှိတယ်ဆိုရင်  
ဒီးလိုင်ထက် ထိုရောက်အောင် သူ လုပ်နိုင်မှာပေါ့”

“အထောက်အထား အရင်ရှာရှိုးမယ်လဲ”

စာအိတ်တွေ၊ စာရွက်တွေက အများကြီး။ အားလုံး စနစ်တကျ  
စိစိညီညား။ ငွေရပြစ်စေတွေ ငွေတောင်းခံလွှာတွေလည်း အများကြီးဗျား နှစ်ကုန်  
ခေါ်လဲ မြင်ရင် မျက်လုံးပြုဗျားမှာ သေချာသည်။ အစောကလေးတွေ  
တွေ့သည့် အောက်ဆုံးအံ့ဆွဲကို ဖွဲ့စွဲသည်။ သည်တစ်ခါ သော့ခတ်မထားခဲ့။  
ဟင် အံ့ဆွဲတွင် ဘာမှုမရှိတော့ပါလား။ အစောတွေထည်းသည့် အိတ်  
ကလေး မရှိတော့။ အက္ခာ ကျွန်တော်ကိုပေးသည့် ရေဖွေးကြမ်းခွက်ထဲ  
ပါသွားပြုထင်၏။ သောက်ခိုလွင် ကျွန်တော် ဘယ်အခြေဆိုက်နေမည့်မသိုံး

ကျွန်တော်က အခြားအံ့ဆွဲတွေ ဆက်ဖွင့်သည်။ လူစီက နဲ့သားမှ  
မျက်ခုံးတွေနှင့်ပြီး နိုင်မိုးတွေကြီး ကြည့်နေ၏။

“ဒီးလို့ အခြားအောင် စောင့်ကြည့်ရင်ကောင်းမယ်။ သိပ်မလော့  
နဲ့လော့။ ပေဖေနဲ့တွေ့ပြီး ဥပဒေကြောင်းအရ လုပ်ရမှာပေါ့။ ဒီးလို့ ခုလုပ်မေး  
တာက အမို့ပြာယ်မရှိဘူး။ နိုင်းကြောင်းခုံးရှုက်နဲ့”

“သေရေးရှင်ရေးရွား ဥပဒေကြောင်းကို စောင့်မနေနိုင်ဘူး။ ဟောဒီမှာ  
ဘာလဲမသိဘူး”

စာစွဲရှည်ရည်တစ်စွဲကို သွားပေးလိုက်သည်။ စာအိတ်အော်တွေ့  
လက်တင်စာတွေရော၊ အင်္ဂလာပိစာရော၊ အိတ်လီစာလုံး တွေပါ ပါသည်။

“ဟင် ဒါတွေက အပင်နာမည်တွေပဲ။ ပရဆေးပင်တွေထင်တယ်။  
လက်ရေးက သိပ်မရှင်းဘူး”

လူစီ စိတ်ရွှေပျော်သွားပုံဖြင့် ဆက်ပြောသည်။

“ဒီမှာတော့ အဆိပ်နဲ့ပတ်သက်တာ ဘာမှမပါဘူးထင်တယ်”

ကျွန်တော်က မလျော့။ ဆက်ရှာသည်။ ဘက်မှ စာတစ်စောင်  
တွေသည်။ မစွေတာကောက်ချုပ်လက်ရေးကို ကျွန်တော် မှတ်မိနေ၏။

“လေးအေးအေးပါသော မွှေ့ကိုအောင်ရှုံးလင်စွာ

မဟာ့သွေခရိပ်မြှုင်မိသားစုံပိုင် ရတနာများကို ပြန်လည်  
အပ်နဲ့လာသည့်အတွက် ကျေးဇူးတင်ရှိပါသည်။ မစွေက်  
အက်ရှုံးလေ နိုင်ပြားတွင်သွားနေစဉ် ကျွန်တော်တို့ဘက်မှ  
လုံးဝတာဝန်ယူစောင့်ရှောက်ထားပါမည်။ ညွှန်ကြားချက်  
အတိုင်း မစွေတာဖော်လတ်အက်ရှုံးလေအား အမွှေးဆက်ခံခွင့်  
ပေးထားသည့်ပေါ်ဘက် ငှါးဓာတ်းဆိုခွင့်ရှိသည့်အချိန်အထိ  
စောင့်ရှောက်ထားပါမည်။

လေးအားစွာဖြင့်  
ဟာဘတ်ကောက်ချုပ်”

ရင်ထဲတွင် နာကျင်စွာဖြင့် စာကို ပြန်ထည့်လိုက်သည်။ ရိမ်နယ်ဒီ  
နှင့်သည့်အတိုင်း လိုက်လုပ်နေရသေးလည်း စိတ်ကွဲပေါက်လွှေငပ်ပေါက်သလို  
ဆလုပ်တတ်သည့် ညွှန်ကြားနဲ့လိုစိစဉ်ခြင်းဖြစ်မည်။

ခုမှာတော့ သည်ရတနာတွေလည်း အကြောင်းမဟုတ်တော့ပါပြီ။  
ကျွန်တော်က သေသေချာချာ ဆက်ရှာနေတော်နဲ့ ကြာတော့ အောက်တည်ရာ  
ဒုရိုးဖြစ်လာသည်။ စိတ်ဓာတ်ကျေလာသည်။

“ဒီမှာမရှိတာ သေချာသွားပြီ လူစီ”

“ပို့ မင်နိပ်စကြေးအထပ်ထဲ မရှာရသေးဘူးမဟုတ်လား”

သေလိုက်ပါတော့၊ ကုလားထိုင်ပေါ် တင်ထားသည့် မင်နိပ်စကြေးထံ၌  
ထဲတွင် ကျွန်တော် မရှာရသေး။ ဒါလည်း ဂက်လို့ကောင်းတဲ့နေ့ရာပဲ့။ မင်  
မနိပ်ရသေးသော စကြေးအသစ် နှစ်ရွှေကိုကြားတွင် စာအိတ်ကို သွားတွေ့သည်။

“ကဲ ဖတ်ကြည့်ပါပြီး၊ အမိုးယောက်လို့ရပါမလား”

သူက စာအိတ်ထဲမှ စာကို ထဲတ်ယူကြည့်ပြီး ကျွန်တော်ကို  
ပြန်ပေးသည်။

“အောင်လိုရေးထားတာပဲ့၊ ကိုယ့်ဘာသာကိုယ်ဖတ်ပေး

စာရွှေကောလေးကို ကျွန်တော် ဖတ်ကြည့်သည်။ စာက တို့တို့ကောလေး၊  
အစွမ်း၊ ရေးရှုံးစဉ်အတိုင်း မဟုတ်။

မင်းက အီတလီထဲ့တဲ့မြေးစဉ်လာထက် အောင်လိုပေးလေ့နဲ့

ပိုနဲ့စပ်နေလို့ အောင်လိုပဲ ကိုယ်ရေးလိုက်တယ် ရေချို့။

မကြာခင် သဘော့ထွက်တော့မယ်။ ဖလောရှင်စ်မှာ မင်း

နိုင်းတာတွေအားလုံး လုပ်ထားပါမယ်။ လုပ်သင့် မလုပ်

သင့်ကို မဝေးဖန်တော့ပါဘူး။ ဆန်ဂါလက်တိ ခံအိမ်ကြီး

ကတော့ မင်းကို အောင့်နေမှာပဲ့။ မင်း သူဆီက ထွက်ပြီး

သွားကတည်းက အိမ်ကြီးက မျှော်နေမှာပါ။ သိပ်မကြာပါ

စော့။ မင်း စိတ်မြှုန်လက်ပြန်လုပ်တတ်တာကို ကိုယ်

ဘယ်တော့မှ အားမပေးခဲ့ဘူး။ အောက်ဆုံး ချာဘတ်ကို မင်း

မထားခဲ့နိုင်ဘူးဆုံးလည်း ဒီခေါ်ခဲ့ပေါ့။ ဒါပေမဲ့ စိတ်ဓာတ်ကတော့

စုံစုံစဉ်းစားစားလုပ်ပါ။

ကိုယ့်ကိုယ်ကိုယ် ဂရနိက်ပါ။ ကိုယ့်ကိုယ်ကြည့်စိတ်ချုပါ။

မင်းမှာတာတွေအားလုံး ပြီးအောင် လုပ်ထားပါမယ်။

မင်းရဲ့စိတ်ဆွေဟောင်းကြီး

နိုင်နယ်ဒီ

ကျွန်တော် တစ်ခေါက်ပတ်သည်။ မောက်တစ်ခေါက် ပြန်ဖတ်သည်။ ပြီးမှ လူစိုက် ကမ်းပေးလိုက်သည်။

“လိုချင်တဲ့အထောက်အထား တွေ့လား” ဟု လူစိုက် မေးသည်။

“မတွေ့ဘူး။ ဘယ်တော့မှ တွေ့မှာမဟုတ်ဘူး။ ခုလည်း မတွေ့ဘူး။ နောင်လည်း တွေ့မှာမဟုတ်ဘူး”

“ဒါဆို သူကို စွပ်စွဲလို့ ဘယ်ဖြစ်မလဲ။ သူမှာ အပြစ်ရှိချင် ရှိမယ်။ ရှိချင်မယ်။ ဒါပေမဲ့ ဒီးလစ် ဘာမှလပ်လို့မရဘူး။ ကဲ ပြန်သိမ်း။ ဒီအခန်းထဲက မြန်မြန်ထွက်ရအောင်။ အောက်ထပ် အညွှန်းသွားမယ်။ ကဲ လုပ်လေ”

ကျွန်တော်က ပြတင်းပေါက်နားသွားရပ်ပြီး အပြင်သို့ဝေးမှုမြတ်သည်။ လူစိုက် မေးသည်။

“သူကို လှမ်းမြင်ရလား”

“ဟင့်အင်း၊ မဖြင့်ဘူး။ သူထွက်သွားတာ နာရီဝိုက်ရှိပြီ။ ခထိ ပြန်ရောက်မလာသေးဘူး။ ကြည့်စမ်း”

လူစိုက် ကျွန်တော်သိပြီးလာပြီး ကျွန်တော်မျက်နှာကိုကြည့်ကာ မေးသည်။

“ဘာလဟင် ဒီးလစ်၊ ဘာဖြစ်သွားတာလဲ။ ဘာကို လှမ်းမြင်လို့လဲ”

သူကို တိုးဓို့ပြီး ကျွန်တော် တံခါးဝါး ပြီးထွက်သွားသည်။ ပြီးမှ ပြန်လည်ပြီး

“လူစိုး၊ ခေါင်းလောင်းစင်ကို မင်း သိတယ်မဟုတ်လား။ အလုပ် သမားတွေ ထမင်းစားချိန် ထိုးတဲ့ ခေါင်းလောင်းစင်လေ။ မြန်မြန်သွား ကြီးကို တအားဆွဲ”

သူက ဘာမှနားမလည်းဟန်ဖြင့် ပြန်မေးသည်။  
“ဘာဖြစ်လို့လာင်း”

“ဒီနေ့ တန်ခိုးနွေးနေ့လေ။ ကွင်းထဲမှာ ဘယ်သူမှမရှိဘူး။ အကုအညီ လိုတယ်”

“အကုအညီ၊ ဟုတ်လား”

“ဟုတ်တယ် လူစိုး၊ မြန်မြန်လုပ်း မမရောဂျယ် တစ်ခုခုပြစ်ပြီလား မသိဘူး”

လူစိုး ကျွန်တော်ကို စိုက်ကြည့်နေသည်။ ပြီးမှ သူ အလန်တကြား ဖြစ်သွားပုံရသည်။ ရိပ်စိသွားပုံလည်း ရသည်။ ကျွန်တော် ပြီးထွက်ခဲ့၏။ အောက်ထပ်ရောက်တော့ အပြင်သို့ တန်းပြီးထွက်ခဲ့သည်။ အပြင်ရောက် သည်နှင့် ရေပေါ်ပန်းပြီဆိုကို တအားပြီးချုလာခဲ့၏။ အဝေးမှလမ်းကြည့် တော့ မမရောဂျယ်ကို အရိပ်အယောင်ဖွူး မတွေ့ရ။

ပေါင်းကျုံးတံတားနားရောက်တော့ အို ဘုရားသခင် အတ်ကျိုး အုတ်ပုံတွေး သစ်သားတွေ ရေမရှိသေးသည်၍ ကုန်ထဲတွင် ပုံလိုပါလား။ ခွဲးနှစ်ကောင်က သစ်ပုံပေါ်တွင် ရပ်လျက်။ အင်ယောင်က ကျွန်တော်သိုး ပြီးလာသည်။ အကြီးကောင်က သူရပ်နေရာမှ မခွား။ သစ်ပုံနှင့်ဘေးတွင် နေကာထိုးကလေးက ပွင့်လျက်သေး။ နာရီစုစုပ်မှ ခေါင်းလောင်းထိုးသွေး ဟိန်းထွက်လာသည်။ တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်တွင် ခေါင်းလောင်း သံသည် ပို၍ကျယ်လောင်စွာ ဟိန်းပုံးသွားလေသည်။ ပင်လယ်ကမ်းခြေ တွင် ငါးမွှားနေသူများ ဆိုသို့ပါ ရောက်သွားနိုင်သည်။

ကြက်သေ သေနေရာမှ အသက်ဝင်လာပြီး ကျွန်တော် ပြီးဆင်း သွားသည်။ တံတားတစ်စိုင်းက ခါးလယ်မှပြတ်ကာ မြေပေါ်အထိ ပုံကျ သွား၏။ ကျွန်တော်စိုင်းက တန်းလန်းကြီးကျွန်တော် အန်းတွေသာလို လုပ်ယူး နေဆဲး။ သူလဲကျေနေသည့် သစ်ပုံ၊ အုတ်ကျိုးပုံဆိုသို့ ကျွန်တော် ပြီးသွားသည်။ သူလက်နှစ်ဖက်စလုံးကို ကျွန်တော် ဆွဲယဉ်လိုက်သည်။ အေးစက်စ ပြနေပြီး

“မမရေချယ်၊ မမရေချယ်”

ကျွန်တော် အကြိမ်ကြိမ်ခေါ်သည်။ ခွေးနှစ်ကောင်က သစ်ပုံပေါ်မှ  
တအားမောင်နေသည်။ ခေါင်းလောင်းသံက ပို့ပို့ပို့ ကျယ်လောင်စွာ ပဲတင်  
ပီးလာသည်။ သူ မျက်လုံးဖွင့်ပြီး ကျွန်တော်ကို ကြည့်သည်။ ပထမတော့  
ဝေါနာပြင်းစွာခဲ့သားနေရသည် မျက်လုံးများဟု ကျွန်တော်ထင်သည်။  
နောက်တော့ ဘာမှနားမလည်နိုင်စွာ ရုပ်တွေးနေသည် မျက်လုံးများ  
ဖြစ်လာ၏။ နောက်ဆုံးမှ အဖြစ်မှန်ကို မှတ်မိုးလာပုံရ၏။ သို့သော် အမှန်ကို  
မှတ်မိုးခြင်းမျိုးမဟုတ်ပါကလား။ ရိုဝေဝေမျက်လုံးများဖြင့် ကျွန်တော်ကို  
ကြည့်ပြီး အသုံးတိုးကလေး ထွက်လာသည်။

“ခို အင်းဘရောစ်ရယ် မောင်ရယ်” တဲ့။

ကျွန်တော် သူလက်ကို တင်းတင်းဆုံးထားလိုက်သည်။ အသက်  
ကုန်သွားသည့်အထိပင်။

\*

ပိုးအရင် ကျွန်တော်တိုင်ယ်ငယ်တုန်းက လူတွေကို လမ်းလေးခွဲဆုံးတွင်  
ကြိုးလေးသတ်သည်။ သည်ဘက်ခေတ်မှာတော့ သည်လိုမလပ်ကြတော့ပါ။

•

တင်မောင်မြင့်

## ပုဂ္ဂိုလ်တိုက်မှ မှာယူရှုံးနိုင်သော တအုပ်စုး

- ၁။ ထောင်တစ်သက်အတွေ့အကြုံ [ရန်အောင်မောင်မောင်]
- ၂။ ထောင်တစ်သက်အတွေ့အကြုံ (အတွေ့၂) [ရန်အောင်မောင်မောင်]
- ၃။ နေမင်းတစ်ထောင် (ပထမတွဲ မ အဆွဲတွဲထိ) [ဆင်ဖြူကျွန်းအောင်သိန်း]
- ၄။ မြစ်ကိုပြုတ် တော်ကိုင် တော်ကိုတက် [နှစ်နှယ်]
- ၅။ ဘုဒ်ဘရှုတ်(ခါ) [ဝင်ပြီးမြင့်]
- ၆။ ကိုဆေးရီး (၉) [ဆင်ဖြူကျွန်းအောင်သိန်း]
- ၇။ မွေးရုပ်ပြေအလွမ်း လက်ဆင်ကမ်းအမွှေ [မောင်ခင်မင် (စန်း)]
- ၈။ ရှုက်လင်ဒန် ဝွေါတိနှင့် အက်ဆေးများ [နှစ်နှယ်]
- ၉။ ဦးသော်ကောင်းနှင့် တွေ့ကြသည် (ဒုတိယအကြိမ်) [ကလောင်း]
- ၁၀။ စာရေးဆရာ သာသနာပြုသတဲ့လား [ချုပ်ဦးညီး]
- ၁၁။ ဓရမ်းရင့်ရင့်ဆင်ဖို့နဲ့ [ဓရုံးကို]
- ၁၂။ တေားအကြောင်း တော်အကြောင်း ၃ [နှစ်နှယ်]
- ၁၃။ ပထမသာကိုယာသာင်မြင်ကွင်းကျယ် [ချုပ်ဦးညီး]
- ၁၄။ ကျားမ သဘာဝဆိုင်ရာဆေးစာတမ်းများ [ဒေါက်တာအောင်ခင်ဆင့်]
- ၁၅။ လုပါတယ် မသိတာ [မောင်ဝဏ္ဏာ]
- ၁၆။ ဓမ္မ၏ ဇတ်ဒရအမျိုးသမီးများ [ဆင်ဖြူကျွန်းအောင်သိန်း]
- ၁၇။ အတွေးအမြင်စာပလွင် [ဆင်ဖြူကျွန်းအောင်သိန်း]
- ၁၈။ ပျိုးအညွှန်း [မလိုခဲ့]
- ၁၉။ မှန်တိုင်းထန်ကမ်းခြေ [တင်မောင်မြင့်]
- ၂၀။ ကန်တော်ကြီး၏ အဖွဲ့ကယာ [ပါရဲ့]
- ၂၁။ ဦးအောင်သင်းပရို့နိုင်းနှင့် အမြားရှာနယ်ဆောင်းပါးများ [ချုပ်ဦးညီး]
- ၂၂။ မည်သည့်လျှော့ မျောက်မဟုတ် [မောင်ဝဏ္ဏာ]
- ၂၃။ အာဟာရဓာတ်ပေါ်ကြွယ်သော မြန်မာ့အစားအစာများ [မောင်ခိုင်ဘေး]

၂၄။ မဆတ်မတန့် မရွှေ့စတမ်း [ဝင်ပြုမြင့်]  
 ၂၅။ လည်းယဉ်ကြေး [ခင်ခင်ထူး]  
 ၂၆။ အကံသမယ် ၃ [ပါရဂျ]  
 ၂၇။ မိန်းမန် အခြားဝါယာတိများ [ရမီအောင်]  
 ၂၈။ ပျို့ဖော်ဝင်စအရွယ် ယောက်များလေး မိန်းကလေးများ.....  
     [ဒေါက်တာအောင်ခင်ဆင့်]  
 ၂၉။ သယောဇ်ကမ်းခြေ [ကင်မောင်မြင့်]  
 ၃၀။ ရင်ထဲမှာခွဲနေတဲ့ မြွှေပွေး [မောင်ဝါဌာ]  
 ၃၁။ သာရေးနာရေးနှင့် အခြားဝါယာတိများ [သာလွန်ကျော်]  
 ၃၂။ နှစ်နိုင်ငံတော်များနှင့် ဆောင်းပါးများ [ပြေ (ဆေး ၂)]  
 ၃၃။ ပြောတ်အညွှန်း [မလိုခဲ]  
 ၃၄။ ရက္ခိုးနှင့် အခြားဝါယာတိများ [ညီစွာန်းလူ]  
 ၃၅။ ခင်ခင်ထူးလက်ချေးစင်ဝါယာတိများ [ခင်ခင်ထူး]  
 ၃၆။ ဆရာတြီး ရွှေ့ခေါင်းနှင့် ဆရာတြီးဦးရွှေအောင် [ချစ်ဦးညီး]  
 ၃၇။ အက်ဆေးဆယ့်သုံးပုံံ [ဝါနဲ]  
 ၃၈။ စံပယ်တင်မူး [ခင်ခင်ထူး + နောင်းမြင့်]  
 ၃၉။ ကျွန်ုတော် အုပောင်ဗြား [မောင်ဝါဌာ]  
 ၄၀။ ဒုက္ခိုက်မြို့နယ်ရော်စားနေသော... [မောင်ဝါဌာ]  
 ၄၁။ ကဗျာကျော်တို့၏ရှုပုံလွှာများ [ကင်မောင်မြင့်]  
 ၄၂။ အကံသမယ် ၄ [ပါရဂျ]  
 ၄၃။ လို့၍မရသောဆင်းရဲ့ [မောင်ဝါဌာ]  
 ၄၄။ ဆေးဖက်ဝင် ကြက်ဆူသီးနှင့် အခြားဆေးသီပုံသတင်းများ [မောင်နိုင်ကော်]  
 ၄၅။ မိရေးမီးယားဝါယာတိများ [နတ်နွယ်]  
 ၄၆။ ခွဲ့ခွဲ့မြဲ့မြဲ့မြဲ့မြဲ့ [နိုင်းတွေ့သို့လို့]

ဆက်လက်ထွက်ရှိမည် စာအုပ်များ

**နတ်နွယ်**  
(မြန်ဟန်)

# **ရဲတိုက်ကြီး**

**Franz Kafka**

**THE CASTLE**

ရတိုက် - တကယ်ရိုဟား မရှိဘူးလား ပြောလိုမရဘူး  
 သွားရင်လည်း မရောက်ဘူး  
 လမ်းမှာ အလိပ်တွေ အညာတွေနဲ့ တွေ့နေရှိပြီ တင်လည်လည်  
 ပြစ်နေတယ်။

အစစ်အမှန်ကို မရောက်ဘူး

ရတိုက်ကြီးကော်လမ်းသည် ဒီဇိုင်ဘဝနှင့် အိမ်မက်ဘဝတို့ကို ရောက်ယူးသော  
 'တင်စား' တွေ့